

မဟာသမယ (၇) သုတ် ပါဠိတော်

မဟာသမယသုတ်

အတ္တဒဏ္ဍသုတ်

သမ္မာပရိပ္ပာဇနိယသုတ်

ပုရာဘောဒသုတ်

ကလဟာဝိဝါဒသုတ်

စူဠဗျူဟသုတ်

မဟာဗျူဟသုတ်

တုဝဋ္ဌကသုတ်

မဟာသမယသုတ် ပါဠိတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပရိတ်ပျိုး ဂါထာ

(က) သတေဟိ ပဉ္စမတ္တေဟိ ခီဏာသဝေဟိ ဧကဝလံ၊
ဘိက္ခုဟိ ဘူပဝံသေဟိ သတ္တာ ဇိနော ပရိဝုတော။

(ခ) သက္ကေ ကပိလဝတ္ထုသ္မိံ ဆာယာရမ္မေ မဟာဝနေ၊
သမန္တတော သဟသေဟိ စက္ကဝါဠေဟိ ဒသဟိ။

(ဂ) အာဂမ္မ သန္တိသိန္ဓာနံ ဒေဝါနံ ယ မဒေသယိ၊
အာယုဒီပကရံ သဗ္ဗသမ္ပတ္တိသာဓကံ ဝရံ။

(ဃ) သုဒ္ဓါဝါသပ္ပဘူတီဟိ ဒေဝေဟိ ပဋိနန္ဒိတံ၊
သဗ္ဗရောဂ ဘယုဠိတံ သမယံ တံ ဘဏာမ ဟေ။

ဗြဟ္မာလေးယောက် လျှောက်ပုံ

၃၃၁။ ဧဝံ မေ သုတံ - ဧကံ သမယံ ဘဂဝါ သက္ကေသု
ဝိဟရတိကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ
ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ၊ ဒသဟိ စ
လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္တိပတိတာ ဟောန္တိ ဘဂဝန္တိ

မဟာသမယ (၇) သုတ် ပါဠိတော်

ဒဿနာယ ဘိက္ခုသံဃဉ္စ။ အထ ခေါ စတုန္တံ သုဒ္ဓါဝါသ ကာယိကာနံ
ဒေဝတာနံ ဧတဒဟောသိ “အယံ ခေါ ဘဂဝါ သက္ကေသု ဝိဟရတိ
ကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္ထေဟိ
ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ
ဒေဝတာ ယေဘုယျေန သန္တိပတိတာ ဟောန္တိ ဘဂဝန္တိ ဒဿနာယ
ဘိက္ခုသံဃဉ္စ။ ယံနုန မယမ္ပိ ယေန ဘဂဝါ တေနပသင်္ကမေယျာမ၊
ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ ပစ္စေကံ ဂါထံ ဘာသေယျာမာတိ။

၃၃၂။ အထ ခေါ တာ ဒေဝတာ သေယျထာပိ နာမ ဗလဝါ ပုရိသော
သမိဉ္စိတံ ဝါ ဗာဟံ ပသာရေယျ ပသာရိတံ ဝါ ဗာဟံ သမိဉ္စေယျ။ ဧဝမေဝ
သုဒ္ဓါဝါသေသု ဒေဝေသု အန္တရဟိတာ ဘဂဝတော ပုရတော
ပါတုရဟေသုံ။ အထ ခေါ တာ ဒေဝတာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ
အဋ္ဌံသု။ ဧကမန္တံ ဌိတာ ခေါ ဧကာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ
ဂါထံ အဘာသိ။

“မဟာသမယော ပဝနသ္မိံ၊ ဒေဝကာယာ သမာဂတာ။
အာဂတမှ ဣမံ ဓမ္မသမယံ၊ ဒက္ခိတာယေ အပရာဇိတသံဃ”န္တိ။

အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ။

“တတြ ဘိက္ခဝေါ သမာဒဟံသု၊ စိတ္တမတ္တနော ဥဇုကံ အကံသု။
သာရထိဝ နေတ္တာနိ ဂဟေတွာ၊ ဣန္ဒြိယာနိ ရက္ခန္တိ ပဏှိတာ” တိ။

အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ။

“ဆေတွာ ခီလံ ဆေတွာ ပလိယံ၊ ဣန္ဒြိယီလံ ဌိဟစ္စ မနေဇာ။
တေ စရန္တိ သုဒ္ဓါ ဝိမလာ၊ စက္ခုမတာ သုဒန္တာ သုသုနာဂါ” တိ။

အထ ခေါ် အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ။

“ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊ န တေ ဂမိဿန္တိ အပါယဘူမိ။
ပဟာယ မာနသံ ဒေဟံ၊ ဒေဝကာယံ ပရိပူရေဿန္တိ” တိ။

ဒေဝတာသန္တိပါတ
(နတ်၊ ဗြဟ္မာတို့၏ အစည်းအဝေး)

၃၃၃။ အထ ခေါ် ဘဂဝါ ဘိက္ခု။ အာမန္တေသိ “ယေဘုယျေန ဘိက္ခဝေ ဒသသု လောကဓာတူသု ဒေဝတာ သန္တိပတိတာ (ဟောန္တိ) တထာဂတံ ဒဿနာယ ဘိက္ခုသံဃဉ္စ။ ယေပိ တေ ဘိက္ခဝေ အဟေသုံ အတိတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ။ တေသမ္ပိ ဘဂဝန္တာနံ ဧတံပရမာယေဝ ဒေဝတာ သန္တိပတိတာ အဟေသုံ သေယျထာပိ မယုံ ဧတရဟိ။ ယေပိ တေ ဘိက္ခဝေ ဘဝိဿန္တိ အနာဂတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ။ တေသမ္ပိ ဘဂဝန္တာနံ ဧတံပရမာယေဝ ဒေဝတာ သန္တိပတိတာ ဘဝိဿန္တိ၊ သေယျထာပိ မယုံ ဧတရဟိ။ အာစိက္ခိဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ ကိတ္တယိဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ ဒေသေဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ တံ သုဏာထ သာဓုကံ မနသိကရောထ ဘာသိဿာမိ” တိ။ “ဧဝံ ဘန္တေ” တိ ခေါ် တေ ဘိက္ခု။ ဘဂဝတော ပစ္စသေသာသုံ။

(၁၆၀၀၀) သော နတ်များ

၃၃၄။ ဘဂဝါ ဧတဒဝေါစ -

မဟာသမယ (၇) သုတ် ပါဠိတော်

သိလောက မနုကသာမိ၊ ယတ္ထ ဘုမ္မာ တဒသိတာ။
ယေ သိတာ ဂိရိဂဗ္ဘ ရံ၊ ပဟိတတ္တာ သမာဟိတာ။

ပုထူသီဟာဝ သလ္လီနာ၊ လောမဟံသာဘိသမ္ဘုနော။
ဩဒါတမနသာ သုဒ္ဓါ၊ ဝိပ္ပသန္ဓမနာဝိလာ။

ဘိယျော ပဉ္စသတေ ဥတ္တာ၊ ဝနေ ကာပိလဝတ္ထဝေ။
တတော အာမန္တယီ သတ္တာ၊ သာဝကေ သာသနေ ရတေ။

ဒေဝကာယာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။
တေ စ အာတပ္ပမကရံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။

တေသံ ပါတုရဟု ဉာဏံ၊ အမနုသာနဒဿနံ။
အပ္ပေကေ သတမဒ္ဒက္ခံ၊ သဟဿံ အထ သတ္တရိံ။

သတံ ဧကေ သဟဿာနံ၊ အမနုသာနမဒ္ဒသုံ။
အပ္ပေကေနန္တမဒ္ဒက္ခံ၊ ဒိသာ သဗ္ဗာ ဖုဇ္ဇာ အဟုံ။

တဉ္စ သဗ္ဗံ အဘိညာယ၊ ဝဝတ္ထိတွာန စက္ခုမာ။
တတော အာမန္တယီ သတ္တာ၊ သာဝကေ သာသနေ ရတေ။

ဒေဝကာယာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။
ယေ ဝေါဟံ ကိတ္တယိသာမိ၊ ဂိရာဟိ အနုပုဗ္ဗသော။

၃၃၅။ သတ္တသဟဿာ တေ ယက္ခာ၊ ဘုမ္မာ ကာပိလဝတ္ထဝါ။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသယိနော။

မဟာသမယ (၇) သုတ် ပါဠိတော်

မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ဆ သဟဿာ ဟေမဝတာ၊ ယက္ခာ နာနတ္ထဝဏ္ဏိနော။
 ကုဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
 မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

သာတာဂိရာ တိသဟဿာ၊ ယက္ခာ နာနတ္ထဝဏ္ဏိနော။
 ကုဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
 မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ဣစ္စေတေ သောဠသ သဟဿာ၊ ယက္ခာ နာနတ္ထဝဏ္ဏိနော။
 ကုဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
 မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

နတ်မင်း (၆) မျိုး

ဝေသာမိတ္တာ ပဉ္စသတာ၊ ယက္ခာ နာနတ္ထဝဏ္ဏိနော။
 ကုဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
 မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ကုမ္ဘီ ရော ရာဇဂဟိကော၊ ဝေပုလ္လဿ နိဝေသနံ။
 ဘိယျော နံ သတသဟဿံ၊ ယက္ခာနံ ပယိရုပါသတိ။
 ကုမ္ဘီ ရော ရာဇဂဟိကော၊ သောပါဂါ သမိတိံ ဝနံ။

၃၃၆။ ပုရိမဉ္စ ဒိသံ ရာဇာ၊ ဝေရဠော ပသာသတိ။
 ဂန္ဓဗ္ဗာနံ အဓိပတိ၊ မဟာရာဇာ ယသဿိသော။

မဟာသမယ (၇) သုတ် ပါဠိတော်

ပုတ္တာပိ တဿ ဗဟဝေါ၊ ကုန္ဒနာမာ မဟဗ္ဗလာ။
ကုဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ဒက္ခိဏဉ္စ ဒိသံ ရာဇာ၊ ဝိရူဠော တံ ပသာသတိ။
ကုမ္ဘ ဣာနံ အဓိပတိ၊ မဟာရာဇာ ယသဿိသော။

ပုတ္တာပိ တဿ ဗဟဝေါ၊ ကုန္ဒနာမာ မဟဗ္ဗလာ။
ကုဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ပစ္ဆိမဉ္စ ဒိသံ ရာဇာ၊ ဝိရူပက္ခော ပသာသတိ။
နာဂါနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိသော။

ပုတ္တာပိ တဿ ဗဟဝေါ၊ ကုန္ဒနာမာ မဟဗ္ဗလာ။
ကုဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ဥတ္တရဉ္စ ဒိသံ ရာဇာ၊ ကုဝေရော တံ ပသာသတိ။
ယက္ခာနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိသော။

ပုတ္တာပိ တဿ ဗဟဝေါ၊ ကုန္ဒနာမာ မဟဗ္ဗလာ။
ကုဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

မဟာသမယ (၇) သုတ် ပါဠိတော်

ပုရိမံ ဒိသံ ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရုဋ္ဌကော။
ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။

စတ္တာရော တေ မဟာရာဇာ၊ သမန္တာ စတုရော ဒိသာ။
ဒဒ္ဒလ္လမာနာ အဋ္ဌံသု၊ ဝနေ ကာပိလဝတ္ထဝေ။

နတ်မင်း (၁၁) ယောက်

၃၃၇။ တေသံ မာယာဝိနော ဒါသာ၊ အာဂုံ ဝဉ္ဇနိကာ သဌာ။
မာယာ ကုဋေဏှာ၊ ဝိဋေဏှာ၊ ဝိဇ္ဈာ၊ ဝိဇ္ဈာ၊ သဟ။

စန္ဒနော ကာမသေဋ္ဌော စ၊ ကိန္နိယဏှာ၊ နိယဏှာ စ။
ပနာဒေါ ဩပမညော စ၊ ဒေဝသူတော စ မာတလိ။

ဝိတ္တသေနော စ ဂန္ဓဗ္ဗော၊ နဋ္ဌော ရာဇာ ဇနေသဘော။
အာဂါ ပဉ္စသိခေါ စေဝ၊ တိမ္မရူ သူရိယဝစ္ဆာ။

ဇေတ စညေ စ ရာဇာနော၊ ဂန္ဓဗ္ဗာ သဟ ရာဇဘိ။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

နဂါး ဂဠုန် အသုရာများ

၃၃၈။ အထာဂုံ နာဂသာ နာဂါ၊ ဝေသာလာ သဟတစ္ဆကာ။
ကမ္မလသတရာ အာဂုံ၊ ပါယာဂါ သဟ ဉာတိဘိ။

ယာမုနာ ဓတရဋ္ဌာ စ၊ အာဂူ နာဂါ ယသသိနော။

မဟာသမယ (၇) သုတ် ပါဠိတော်

ဧရာဝဏော မဟာနာဂေါ၊ သောပါဂါ သမိတိံ ဝနံ။

ယေ နာဂရာဇေ သဟသာ ဟရန္တိ၊ ဒိဗ္ဗာ ဒိဇာ ပက္ခိ ဝိသုဒ္ဓစက္ခူ။
ဝေဟာယသာ တေ ဝနမဇ္ဈပတ္တာ၊ စိတြာသုပဏ္ဏာ ဣတိ
တေသ နာမံ။

အဘယံ တဒါ နာဂရာဇနမာသိ၊ သုပဏ္ဏတော ခေမ မကာသိ
ဗုဒ္ဓေါ။
သဏှာဟိ ဝါစာဟိ ဥပဂုယန္တာ၊ နာဂါ သုပဏ္ဏာ သရဏမကံသု
ဗုဒ္ဓံ။

၃၃၉။ ဇိတာ ဝဇိရဟတ္ထေန၊ သမုဒ္ဓံ အသုရာသိတာ။
ဘာတရော ဝါသဝသေတေ၊ ဣဒ္ဓိမန္တော ယသသိနော။

ကာလကဉ္စာ မဟာဘိသွာ၊ အသုရာ ဒါနဝေယသာ။
ဝေပစိတ္တိ သုစိတ္တိ စ၊ မဟာရာဒေါ နမုစိ သဟ။

သတဉ္စ ဗလိပုတ္တာနံ၊ သဗ္ဗေ ဝေရောစနာမကာ။
သန္ဓယိုတွာ ဗလိသေနံ၊ ရာဟုဘဒ္ဒမုပါဂမုံ။
သမယော ဒါနိ ဘဒ္ဒန္တေ၊ ဘိက္ခုနံ သမိတိံ ဝနံ။

(၁၀) မျိုး (၆) လီ နတ်များ

၃၄၀။ အာပေါ စ ဒေဝါ ပထဝီ၊ တေဇော ဝါယော တဒါဂမုံ။
ဝရုဏာ ဝါရုဏာ ဒေဝါ၊ သောမော စ ယသသာ သဟ။

မဟာသမယ (၇) သုတ် ပါဠိတော်

မေတ္တာ ကရုဏာ ကာယိကာ၊ အာဂုံ ဒေဝါ ယသသိနော။
ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္ထဝဏ္ဏိနော။

ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ဝေဏှာဒေဝါ သဟလိ စ၊ အသမာ စ ဒုဝေ ယမာ။
စန္ဒဿူပနိသာ ဒေဝါ၊ စန္ဒမာဂုံ ပုရက္ခတ္တာ။

သုရိယဿူပနိသာ ဒေဝါ၊ သုရိယမာဂုံ ပုရက္ခတ္တာ။
နက္ခတ္တာနိ ပုရက္ခတ္တာ၊ အာဂုံ မန္ဒဝလာဟကာ။

ဝဿုနံ ဝါသဝေါ သေဠော၊ သက္ကောပါဂါ ပုရိန္ဒဒေါ။
ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္ထဝဏ္ဏိနော။

ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

အထာဂုံ သဟဘူ ဒေဝါ၊ ဇလမဂ္ဂိ သိခါရိဝ။
အရိဋ္ဌကာ စ ရောဇာ စ၊ ဥမာပုပ္ဖနိဘာသိနော။

ဝရုဏာ သဟဓမ္မာ စ၊ အတ္ထုတာ စ အနေဇကာ။
သုလေယျရုစိရာ အာဂုံ၊ အာဂုံ ဝါသဝနေသိနော။
ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္ထဝဏ္ဏိနော။

ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။

မဟာသမယ (၇) သုတ် ပါဠိတော်

မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခုနံ သမိတိံ ဝနံ။

သမာနာ မဟာသမာနာ၊ မာနသာ မာနသုတ္တမာ။
ခိဉ္စာပဒေါသိကာ အာဂုံ၊ အာဂုံ မနောပဒေါသိကာ။

အထာဂုံ ဟရယော ဒေဝါ၊ ယေ စ လောဟိတဝါသိနော။
ပါရဂါ မဟာပါရဂါ၊ အာဂုံ ဒေဝါ ယသသိနော။
ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္ထဝဏ္ဏိနော။

ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခုနံ သမိတိံ ဝနံ။

သုက္ကာ ကရမ္ဘာ အရူဏာ၊ အာဂုံ ဝေယနသာ သဟ။
ဩဒါတဂယှာ ပါမောက္ခာ၊ အာဂုံ ဒေဝါ ဝိစက္ခကာ။

သဒါမတ္တာ ဟာရဂဏ၊ မိဿကာ စ ယသသိနော။
ထနယံ အာဂ ပဇ္ဇုန္တော၊ ယော ဒိသာ အဘိဝဿတိ။

ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္ထဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခုနံ သမိတိံ ဝနံ။

ခေမိယာ တုသိတာ ယာမာ၊ ကဋ္ဌကာ စ ယသသိနော။
လမ္ပိတကာ လာမသေဋ္ဌာ၊ ဇောတိနာမာ စ အာသဝါ။
နိမ္မာနရတိနော အာဂုံ၊ အထာဂုံ ပရနိမ္မိတာ။

ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္ထဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။

မဟာသမယ (၇) သုတ် ပါဠိတော်

မောဒမာနာ အဘိက္ကမံ၊ ဘိက္ခုနံ သမိတိံ ဝနံ။

သဠေတေ ဒေဝနိကာယာ၊ သဗ္ဗေ နာနတ္ထဝဏ္ဏိနော။
နာမန္တယေန အာဂစ္ဆိ၊ ယေ စညေ သဒိသာ သဟ။

ပဝုဋ္ဌဇာတိမခိလံ၊ ဩဃတိဏ္ဏ မနာသဝံ။
ဒက္ခေမောဃတရံ နာဂံ၊ စန္ဒိဝ အသိတာတိဂံ။

ဗြဟ္မာများ

၃၄၁။ သုဗြဟ္မာ ပရမတ္ထော စ၊ ပုတ္တာ ဣဒ္ဓိမတော သဟ။
သနက္ခမာရော တိဿော စ၊ သောပါဂ သမိတိံ ဝနံ။

သဟသံ ဗြဟ္မလောကာနံ၊ မဟာဗြဟ္မာဘိတိဋ္ဌတိ။
ဥပပန္နော ဇုတိမန္တော၊ ဘိသ္မာကာယော ယဿသိဿော။

ဒသေတ္ထ ဣဿရာ အာဂုံ၊ ပစ္စေကဝသဝတ္တိနော။
တေသဉ္စ မဇ္ဈတော အာဂ၊ ဟာရိတော ပရိဝါရိတော။

မာရ်နတ် နှောင့်ယုက်ပုံ

၃၄၂။ တေ စ သဗ္ဗေ အဘိက္ကန္တေ၊ သဏ္ဍန္တေ ဒေဝေ သဗြဟ္မဂေ။
မာရသေနာ အဘိက္ကမိ၊ ပဿ ကဏှဿ မန္တိယံ။

ဇေ ဂဏှထ ဗန္ဓထ၊ ရာဂေန ဗဒ္ဒမတ္ထု ဝေါ။
သမန္တာ ပရိဝါရေထ၊ မာ ဝေါ မုဋ္ဌိတ္ထ ကောစိ နံ။

မဟာသမယ (၇) သုတ် ပါဠိတော်

ဣတိ တတ္ထ မဟာသေနော၊ ကဏှော သေနံ အပေသယံ။
ပါဏိနာ တလမာဟစ္စ၊ သရံ ကတွာန ဘေရဝံ။

ယထာ ပါဝုဿကော မေယော၊ ထနယန္တော သဝိဇ္ဇကော။
တဒါ သော ပစ္စုဒါဝတ္တိ၊ သင်္ကုဒ္ဓေါ အသယံဝသေ။

၃၄၃။ တဉ္စ သဗ္ဗံ အဘိညာယ၊ ဝဝတ္ထိတွာန စက္ခုမာ။
တတော အာမန္တယီ သတ္တာ၊ သာဝကော သာသနေ ရတော။

မာရသေနာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။
တေ စ အာတပ္ပ မကရံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။
ဝိတရာဂေဟိ ပက္ကာမံ၊ နေသံ လောမာပိ ဣဉ္စယံ။

သဗ္ဗေ ဝိဇိတသင်္ဂါမာ၊ ဘယာတိတာ ယသသယိနော။
မောဒန္တိ သဟ ဘူတေဟိ၊ သာဝကာ တေ ဇနေသုတာတိ။

မဟာသမယသုတ္တံ နိဠိတံ။

နတ်တို့အား တိုက်တွန်းခြင်း

သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါစ ဗြဟ္မဇနော။
ယံ အမေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။

သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေရတာ၊
ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။

သာသနဿ စ လောကဿ၊ ဝုဓိ ဘဝတု သဗ္ဗဒါ၊
သာသနမ္ပိစ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။

သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ၊ ပရိဝါရေဟိ အတ္တဇနော၊
အနိယာ သုမနာ ဟောန္တု၊ အဝေရာ သုမနာ ဟောန္တု၊
အဗျာပဇ္ဇာ သုမနာ ဟောန္တု၊ အသောက သုမနာ ဟောန္တု
သဟသဗ္ဗေဟိ ဉာတိဘိ။

မဟာသမယ (၇) သုတ် ပါဠိတော်

အတ္တဒဏ္ဍာသုတ် ပါဠိတော်

၁။ အတ္တဒဏ္ဍာ ဘယံ ဇာတံ၊ ဇနံ ပဿထ မေဓဂံ။
သံဝေဂံ ကိတ္တယိသာမိ၊ ယထာ သံဝိဇိတံ မယာ။

၂။ ဖန္ဒမာနံ ပဇံ ဒိသွာ၊ မစ္ဆေ အပ္ပေါဒကေ ယထာ။
အညမညေဟိ ဗျာရဒ္ဓေ၊ ဒိသွာ မံ ဘယမာဝိသိ။

၃။ သမန္တမသာရော လောကော၊ ဒိသာ သဗ္ဗာ သမေရိတာ။
ဣန္ဒြိယ ဘဝနမတ္တနော၊ နာဒ္ဒသာသိ အနောသိတံ။

၄။ ဩသာနေတွေဝ ဗျာရဒ္ဓေ၊ ဒိသွာ မေ အရတီ အဟု။
အထေတ္ထ သလ္လမဒ္ဒက္ခိ၊ ဒုဒ္ဒသံ ဟဒယနိသိတံ။

၅။ ယေန သလ္လေန ဩတိဏ္ဍော၊ ဒိသာ သဗ္ဗာ ဝိဓာဝတိ။
တမေဝ သလ္လမဗ္ဗယု၊ န ဓာဝတိ န သီဒတိ။

၆။ တတ္ထ သိက္ခာနဂီယန္တိ၊ ယာနိ လောကေ ဂမိတာနိ၊
န တေသု ပသုတော သိယာ။
နိဗ္ဗိဇ္ဈ သဗ္ဗသော ကာမေ၊ သိက္ခေ နိဗ္ဗာနမတ္တနော။

၇။ သစ္စော သိယာ အပ္ပဂဗ္ဘော၊ အမာယော ရိတ္တပေသုဏော။
အက္ခောဓနော လောဘပါပံ၊ ဝေဝိစ္ဆံ ဝိတရေ မုနိ။

၈။ နိဒ္ဒံ တန္တိ သဟေ ထိနံ၊ ပမာဒေန န သံဝသေ။
အတိမာနေ န တိဋ္ဌေယျ၊ နိဗ္ဗာနမနသော နရော။

မဟာသမယ (၇) သုတ် ပါဠိတော်

၉။ မောသဝဇ္ဇေ န နိယေထ၊ ရူပေ သွေဟံ န ကုဗ္ဗယေ။
မာနန္ဓ ပရိဇာနေယျ၊ သာဟသာ ဝိရတော စရေ။

၁၀။ ပုရာဏံ နာဘိနန္ဓေယျ၊ နဝေ ခန္တိံ န ကုဗ္ဗယေ။
ဟိယျမာနေ န သောစေယျ၊ အာကာသံ န သိတော သိယာ။

၁၁။ ဂေဓံ ဗြူမိ မဟောယောတိ၊ အာဇဝံ ဗြူမိ ဇပ္ပနံ။
အာရမ္မဏံ ပကပ္ပနံ၊ ကာမပင်္ကော ဒုရစ္စယော။

၁၂။ သစ္စာ အဝေါက္ကမ္မ မုနိ၊ ထလေ တိဋ္ဌတိ ဗြဟ္မဇော။
သဗ္ဗံ သော ပဋိနိဿဇ္ဇ၊ သ ဝေ သန္တောတိ ဝုစ္စတိ။

၁၃။ သ ဝေ ဝိဒ္ဓါ သ ဝေဒဂူ၊ ဥတ္တာ ဓမ္မံ အနိဿိတော။
သမ္မာသော လောကေ ဣရိယာနော၊ န ပိဟေတီဓ ကဿစိ။

၁၄။ ယောစ ကာမေ အစ္စတရိ၊ သင်္ဂီ လောကေ ဒုရစ္စယံ။
န သော သောစတိ နာဇ္ဈေတိ၊ ဆိန္နသောတော အပန္နနော။

၁၅။ ယံ ပုဗ္ဗေ တံ ဝိသောသေတိ၊ ပစ္ဆာ တေ မာဟု ကိဉ္ဇနံ။
မဇ္ဈေ စေ နော ဂဟေဿသိ၊ ဥပသန္တော စရိဿသိ။

၁၆။ သဗ္ဗသော နာမရူပသ္မိ၊ ယဿ နတ္ထိ မမာယိတံ။
အသတာ စ န သောစတိ၊ သ ဝေ လောကေ န ဇီယတိ။

၁၇။ ယဿ နတ္ထိ 'ဣဒံ မေ'တိ၊ ပရေသံ ဝိပိ ကိဉ္ဇနံ။

မဟာသမယ (၇) သုတ် ပါဠိတော်

မမတ္တံ သော အသံဝိန္တံ၊ 'နတ္ထိ မေ'တိ န သောစတိ။

၁၈။ အနိဠရီ အနနဂိဒ္ဓေါ၊ အနေဇော သဗ္ဗမီ သမော။
တမာနိသံသံ ပဗြူမိ၊ ပုစ္ဆိတော အဝိကမ္ပိနံ။

၁၉။ အနေဇဿ ဝိဇာနတော၊ နတ္ထိ ကာစိ နိသင်္ခတိ။
ဝိရတော သော ဝိယာရတ္တံ၊ ခေမံ ပဿတိ သဗ္ဗမိ။

၂၀။ န သမေသု န သြမေသု၊ န ဥသေသု ဝဒတေ မုနိ။
သန္တော သော ဝိတမစ္ဆရော၊ နာဒေတိ န နိရဿတိတိ။

အတ္တဒဏှာသုတ္တံ နိဠိတံ။

နတ်တို့အား တိုက်တွန်းခြင်း

သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မနော။
ယံ အမေဟိ ကတံ ပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။
သဗ္ဗေ တံ အနမောဒိတွာ, သမဂ္ဂါ သာသနေရတာ၊
ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။

မဟာသမယ (၇) သုတ် ပါဠိတော်

သမ္မာပရိပ္ပာဇနီယသုတ် ပါဠိတော်

နိမ္မိတရုပ်ပွားတော်ဘုရား၏ အမေး ဂါထာ

၁။ ပုစ္ဆာမိ မုနိံ ပဟူတပညံ၊ တိဏ္ဍံ ပါရင်္ဂတံ ပရိနိဗ္ဗုတံ ဌိတတ္ထံ။
နိက္ခမ္မ ယရာ ပနဇ္ဇ ကာမေ၊ ကထံ ဘိက္ခု သမ္မာ သော လောကေ
ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏ အဖြေ ပထမ ဂါထာ

၂။ ယဿ မင်္ဂလာ သမူဟတာ၊ ဥပ္ပတာ သုပိနာ စ လက္ခဏာ စ။
သော မင်္ဂလဒေါသဝိပ္ပဟီနော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏အဖြေ ဒုတိယ ဂါထာ

၃။ ရာဂံ ဝိနယေထ မာနသေသု၊ ဒိဗ္ဗေသု ကာမေသု စာပိ ဘိက္ခု။
အတိတ္တမ္မ ဘဝံ သမေစ္စ ဓမ္မံ၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏အဖြေ တတိယ ဂါထာ

၄။ ဝိပိဋ္ဌိကတွာန ပေသုဏာနိ၊ ကောဓံ ကဒရီယံ ဇဟေယျ ဘိက္ခု။
အနုရောဓ ဝိရောဓ ဝိပ္ပဟီနော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏အဖြေ စတုတ္ထ ဂါထာ

၅။ ဟိတွာန ပိယဉ္စ အပ္ပိယဉ္စ၊ အနုပါဒါယ အနိဿိတော ကုဟိဉ္စိ။
သံယောဇနိယေဟိ ဝိပ္ပမုတ္တော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏အဖြေ ပဉ္စမ ဂါထာ

၆။ န သော ဥပဓိသု သာရမေတိ၊ အာဒါနေသု ဝိနေယျ ဆန္ဒရာဂံ။
သော အနိဿိတော အနေညနေယျော၊ သမ္မာ သော လောကေ
ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏အဖြေ ဆဋ္ဌမ ဂါထာ

၇။ ဝစသာ မနသာ စ ကမ္မုနာ စ၊ အဝိရုဒ္ဓေါ သမ္မာ ဝိဒိတွာ ဓမ္မံ။
နိဗ္ဗာနပဒါဘိပတ္တယာနော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏အဖြေ သတ္တမ ဂါထာ

၈။ ယော ဝန္တတိ မန္တိ နန္တမေယျ၊ အတ္တုဠောပိ န သန္တိယေထ ဘိက္ခု။
လဒ္ဓါ ပရဘောဇနံ န မဇ္ဇေ၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏အဖြေ အဋ္ဌမ ဂါထာ

၉။ လောဘဉ္စ ဘဝဉ္စ ဝိပ္ပဟာယ၊ ဝိရတော ဆေဒနပန္နနာ စ ဘိက္ခု။
သော တိဏ္ဍကထံကထော ဝိသလေက္ခာ၊ သမ္မာ သော လောကေ
ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏အဖြေ နဝမ ဂါထာ

၁၀။ သာရပုံ အတ္တနော ဝိဒိတွာ၊ နော စ ဘိက္ခု ဟိသေယျ ကဉ္စိ လောကေ။
ယထာ တထိယံ ဝိဒိတွာ ဓမ္မံ၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏အဖြေ ဒသမ ဂါထာ

၁၁။ ယဿာ နသယာ န သန္တိ ကေစိ၊ မူလာ စ အကုသလာ
သမူဟတာသေ။
သော နိရာသော အနာသိသာနော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏အဖြေ ဇကာဒသမ ဂါထာ

၁၂။ အာသဝခိဏော ပဟိနမာနော၊ သဗ္ဗံ ရာဂပထံ ဥပါတိဝတ္တော။
ဒန္တော ပရိနိဗ္ဗုတော ဌိတတ္တော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

မြတ်စွာဘုရား၏အဖြေ ဒွါဒသမ ဂါထာ

၁၃။ သဒ္ဓေါ သုတဝါ နိယာမဒဿီ၊ ဝဂ္ဂဂတေသု န ဝဂ္ဂသာရိ မီရော။
လောဘံ ဒေါသံ ဝိနေယျ ပဋိပံ၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

မြတ်စွာဘုရား၏အဖြေ တေရသမ ဂါထာ

၁၄။ သံသုဒ္ဓဇိနော ဝိဝဋ္ဋဆဒ္ဓေါ၊ ဓမ္မေသု ဝသီ ပါရဂူ အနေဇော။
သင်္ခါရနိရောဓဉာဏကုသလော၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

မြတ်စွာဘုရား၏အဖြေ စုဒ္ဒသမ ဂါထာ

၁၅။ အတီတေသု အနာဂတေသု စာပိ၊ ကပ္ပိတီတော အတိစ္စ
ဝိသုဒ္ဓိပညော။

သဗ္ဗာယတနေဟိ ဝိပ္ပမုတ္တော၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

မြတ်စွာဘုရား၏အဖြေ ပန္နရသမ ဂါထာ

၁၆။ အညာယ ပဒံ သမေစ္စ ဓမ္မံ၊ ဝိဝဋ္ဋံ ဒိသ္မာန ပဟာနမာသဝါနံ။
သဗ္ဗုပဓိနံ ပရိက္ခယာနော၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

နိမ္မိတဘုရားက ချီးကျူးအနမောဒနာပြုပုံ

၁၇။ အဒ္ဓါ ဟိ ဘဂဝါ တထေဝ ဇတံ၊ ယော သော ဧဝံဝိဟာရီ ဒန္တော ဘိက္ခု။
သဗ္ဗသံယောဇနယောဂဝီတိဝတ္တော၊ သမ္မာသော လောကေပရိပ္ပဇေယျတိ။

သမ္မာပရိဗ္ဗာဇနီယသုတ္တံ နိဋ္ဌိတံ။

နတ်တို့အား တိုက်တွန်းခြင်း

သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မဇနော။
 ယံ အမှေဟိ ကတံ ပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။
 သဗ္ဗေ တံ အနုမောဒိတွာ, သမဂ္ဂါ သာသနေရတာ။
 ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။
 သာသနဿ စ လောကဿ, ဝုဓိံ ဘဝတု သဗ္ဗဒါ။
 သာသနမ္ပိစ လောကဉ္စ, ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
 သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ, ပရိဝါရေဟိ အတ္တဇနော။
 အနိယာ သုမနာ ဟောန္တု, အဝေရာ သုမနာ ဟောန္တု,
 အဗျာပဇ္ဇာ သုမနာ ဟောန္တု, အသောက သုမနာ ဟောန္တု,
 သဟသဗ္ဗေဟိ ဉာတိဘိ။

မဟာသမယ (၇) သုတ် ပါဠိတော်

ပုရာဘောဒသုတ် ပါဠိတော်

နိမ္မိတရုပ်ပွားတော်ဘုရား၏ အမေး တစ်ဂါထာ
ကထံဒဿီ ကထံသီလော၊ ဥပသန္တောတိ ဝုစ္စတိ။
တံ မေ ဂေါတမ ပဗြူဟိ၊ ပုစ္ဆိတော ဥတ္တမံ နရံ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁)

ဝိတတဏှော ပုရာဘောဒါ၊ ပုဗ္ဗမန္တ မနိဿိတော။
ဝေမဇ္ဈေ နပသင်္ခေယျော၊ တဿ နတ္ထိ ပုရက္ခတံ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၂)

အက္ကောဇေနာ အသန္တာသီ၊ အဝိကတ္ထိ အကုက္ကုဇော။
မန္တဘာဏီ အနဒ္ဒတော၊ သဝေဝါစာယတော မုနိ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၃)

နိရာသတ္ထိ အနာဂတေ၊ အတီတံ နာနုသောစတိ။
ဝိဝေကဒဿီ ဖသေသု၊ ဒိဋ္ဌိသု စ န နိယတိ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၄)

ပတိလီနော အကုဟကော၊ အပ္ပိဟာလု အမစ္ဆရီ။
အပ္ပဂဗ္ဘော အဇေဂုစ္ဆော၊ ပေသုဏေယျေစ နောယုတော။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၅)

သာတိယေသု အနဿာဝီ၊ အတိမာနေ စ နော ယုတော။
သဏှော စပဋိဘာနဝါ၊ န သဒ္ဓေါ န ဝိဇ္ဇတိ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၆)

လာဘကမျာ န သိက္ခတိ၊ အလာဘော စ န ကုပ္ပတိ။
အဝိရုဒ္ဓေါ စ တဏှာယ၊ ရသေသု နာနုဂ္ဓိတိ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၇)

ဥပေက္ခကောသဒါသတော၊ န လောကေ မညတေ သမံ။
န ဝိသေသီ န နီစေယျော၊ တဿ နော သန္တိ ဥဿဒါ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၈)

ယဿ နိဿယနာ နတ္ထိ ဥတွာ ဓမ္မံ အနိဿိတော။
ဘဝါယ ဝိဘဝါယ ဝါ၊ တဏှာ ယဿ န ဝိဇ္ဇတိ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၉)

တံ ဗြူမိ ဥပသန္တောတိ၊ ကာမေသု အနပေက္ခိနံ။
ဂန္ဓာတဿ န ဝိဇ္ဇန္တိ၊ အတရီ သော ဝိသတ္တိကံ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၀)

န တဿ ပုတ္တာ ပသဝေါ၊ ခေတ္တ ဝတ္ထုဉ္စ ဝိဇ္ဇတိ။
အတ္တာ ဝါပိ နိရတ္တာဝါ၊ န တသ္မိံ ဥပလဗ္ဘတိ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၁)

ယေန နံ ဝဇ္ဇံ ပုထုဇ္ဇနာ၊ အထော သမဏဗြာဟ္မဏာ။
တံ တဿ အပုရက္ခတံ၊ တသ္မာ ဝါဒေသု နေဇတိ။

မဟာသမယ (၇) သုတ် ပါဠိတော်

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၂)

ဝီတဂေဓော အမတ္တရီ၊ နဉ္ဇသေသု ဝဒတေမုနိ။
န သမေသု န သြမေသု၊ ကပ္ပံ နေတိ အကပ္ပိယော။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၃)

ယဿ လောကေ သကံ နတ္ထိ၊ အသတာ စ နသောစတိ။
ဓမ္မေသု စ န ဂစ္ဆတိ၊ သ ဝေသ န္ဓောတိ ပုစ္စတီတိ။

ပုရာဘောဒသုတ္တံ နိဠိတံ။

နတ်တို့အား တိုက်တွန်းခြင်း

သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မနော။
ယံ အမှေဟိ ကတံ ပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။
သဗ္ဗေ တံ အနုမောဒိတွာ, သမဂ္ဂါ သာသနေရတာ၊
ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။

ကလဟာဝိဝါဒသုတ် ပါဠိတော်

နိမ္မိတဘုရား၏ အမေးဂါထာ (၁)

ကုတောပဟူတာ ကလဟာ ဝိဝါဒါ၊ ပရိဒေဝသောကာ သဟမစ္ဆရာ စ။
မာနာတိမာနာ သဟပေသုဏာ စ၊ ကုတောပဟူတာ တေ တဒိယံ ဗြူဟိ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၂)

ပိယပ္ပဟူတာ ကလဟာ ဝိဝါဒါ၊ ပရိဒေဝသောကာ သဟမစ္ဆရာ စ။
မာနာတိမာနာ သဟပေသုဏာ စ၊ မစ္ဆေရယုတ္တာ ကလဟာ ဝိဝါဒါ၊
ဝိဝါဒဇာတေသု စ ပေသုဏာနိ။

နိမ္မိတဘုရား၏ အမေးဂါထာ (၃)

ပိယာ သု လောကသ္မိံ ကုတောနိဒါနာ၊ ယေ စာပိ လောဘာ ဝိစရန္တိ
လောကေ။

အာသာ စ နိဠာ စ ကုတောနိဒါနာ၊ ယေ သမ္ပရာယာယ နရဿ ဟောန္တိ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၄)

ဆန္ဒာနိဒါနာ နိ ပိယာနိ လောကေ၊ ယေ စာပိ လောဘာ ဝိစရန္တိ လောကေ။

အာသာ စ နိဠာ စ ကုတောနိဒါနာ၊ ယေ သမ္ပရာယာယ နရဿ ဟောန္တိ။

နိမ္မိတဘုရား၏ အမေးဂါထာ (၅)

ဆန္ဒော န လောကသ္မိံ ကုတောနိဒါနော၊ ဝိနိစ္ဆရာ စာပိ ကုတောပဟူတာ။

ကောဓေ မောသဝဇ္ဇေ ကထံကထာ စ၊ ယေ ဝိပိ မ္ပော သမဏေန ဝုတ္တာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၆)

သာတံ အသာတန္တိ ယမာဟု လောကေ၊ တမူပနိဿာယ ဟောတိ ဆန္ဒော။
ရူပေသု ဒိသ္မာ ဝိဘဝံ ဘဝဉ္စ၊ ဝိနိစ္ဆယံ ကုဗ္ဗတိ ဇန္တု လောကေ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၇)

ကောစော မောသဝဇ္ဇဉ္စ ကထံကထာ စ၊ ဧတေပိ ဓမ္မာ ဒွယမေဝ သန္တေ။
ကထံကထိ ဉာဏပထာယ သိက္ခေ၊ ဉတ္တာ ပဝုတ္တာ သမဏေန ဓမ္မာ။

နိဗ္ဗိတဘုရား၏ အမေးဂါထာ (၈)

သာတံ အသာတဉ္စ ကုတောနိဒါနာ၊ ကိသ္မိံ အသန္တေ န ဘဝန္တိ ဟေတော။
ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထိ၊ ဧတံ မေ ပဗြူဟိ ယတောနိဒါနံ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၉)

ဗဿနိဒါနံ သာတံ အသာတံ၊ ဗဿ အသန္တေ န ဘဝန္တိ ဟေတော။
ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထိ၊ ဧတံ တေ ပဗြူမိ ကုတောနိဒါနံ။

နိဗ္ဗိတဘုရား၏ အမေးဂါထာ (၁၀)

ဗဿောန လောကသ္မိံ ကုတောနိဒါနော၊ ပရိဂ္ဂဟာ စာပိ ကုတောပဟူတာ။
ကိသ္မိံ အသန္တေ န မမတ္တ မတ္ထိ၊ ကိသ္မိံ ဝိ ဘူတေ န ဖုသန္တိ ဗဿာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၁)

နာမဉ္စ ရူပဉ္စ ပဋိစ္စ ဗဿော၊ ကုတ္တနိဒါနာနိ ပရိဂ္ဂဟာနိ။
ကုတ္တယ သန္တာ န မမတ္တ မတ္ထိ၊ ရူပေ ဝိဘူတေ န ဖုသန္တိ ဗဿာ။

နိဗ္ဗိတဘုရား၏ အမေးဂါထာ (၁၂)

ကထံ သမေတဿ ဝိဘူတောတိ ရူပံ၊ သုခံ ဒုက္ခဉာပိ ကထံ ဝိဘောတိ။
ဧတံ မေ ပဗြူဟိ ယထံ ဝိဘောတိ၊ တံ ဇာနိယာမာတိ မေ မနော အဟု။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၃)

န သညသညီ န ဝိသညသညီ၊ နောပိ အသညီ န ဝိဘူတသညီ။
ဧဝံ သမေတဿ ဝိဘောတိ ရူပံ၊ သညာနိဒါနာ ဟိ ပပဉ္စသင်္ခါ။

နိဗ္ဗိတဘုရား၏ အမေးဂါထာ (၁၄)

ယံ တံ အပုစ္ဆိမှ အကိတ္တယီ နော၊ အညံ တံ ပုစ္ဆာမ တဒိယံ ဗြူဟိ။
ဧတ္တာဝ တဂ္ဂံ န ဝဒန္တိ ဟေကေ၊ ယက္ခဿ သုဒ္ဓိံ က္ကမ ပဏ္ဍိတာသေ၊
ဥဒါဟု အညမ္ပိ ဝဒန္တိ ဧတ္တာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၅)

ဧတ္တာဝတဂ္ဂမ္ပိ ဝဒန္တိ ဟေကေ၊ ယက္ခဿ သုဒ္ဓိံ က္ကမ ပဏ္ဍိတာသေ။
တေသံ ပနေကေ သမယံ ဝဒန္တိ၊ အနုပါဒိသေသေ ကုသလာဝဒါနာ။

မြတ်စွာဘုရား၏ အဖြေ နိဂုံးချုပ်ဂါထာ (၁၆)

ဧတေ စ ဥတ္တာ ဥပနိဿိတာတိ၊ ဥတ္တာ မုနိ နိဿယေ သော ဝိမံသီ။
ဥတ္တာ ဝိမုတ္တာ န ဝိဝါဒမေတိ၊ ဘဝါဘဝါယ န သမေတိ မီရော။

ကလဟဝိဝါဒသုတ္တံ နိဋ္ဌိတံ။

နတ်တို့အား တိုက်တွန်းခြင်း

သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါစ ဗြဟ္မဇနော။
 ယံ အမေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
 သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေရတာ၊
 ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။
 သာသနဿ စ လောကဿ၊ ဝုဇီ ဘဝတု သဗ္ဗဒါ၊
 သာသနမ္ပိစ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
 သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ၊ ပရိဝါရေဟိ အတ္တဇနော၊
 အနိယာ သုမနာ ဟောန္တု၊ အဝေရာ သုမနာ ဟောန္တု၊
 အဗျာပဇ္ဇာ သုမနာ ဟောန္တု၊ အရောဂါ သုမနာ ဟောန္တု၊
 အသောက သုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ။

မဟာသမယ (၇) သုတ် ပါဠိတော်

စူဠဗျူဟသုတ် ပါဠိတော်

နိမ္မိတဘုရား၏ အမေးဂါထာ (၁)

သကံ သကံ ဒိဋ္ဌိပရိပ္ပသာနာ၊ ဝိဂ္ဂယု နာနာ ကုသလာ ဝဒန္တိ။
ယော ဧဝံ ဇာနာတိ သ ဝေဒိ ဓမ္မံ၊ ဣဒံ ပဋိက္ခောသ မကေဝလီ သော။

နိမ္မိတဘုရား၏ အမေးဂါထာ (၂)

ဧဝမ္ပိ ဝိဂ္ဂယု ဝိဝါဒယန္တိ၊ ဗာလော ပရော အတ္တုသလောတိ စာဟု။
သစ္စော န ဝါဒေါ ကတမော ဣမေသံ၊ သဗ္ဗေဝ ဟီမေ ကုသလာဝဒါနာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၃)

ပရဿ စေ ဓမ္မ မနာနဇာနံ၊ ဗာလော မကော ဟောတိ နိဟီနပညော။
သဗ္ဗေဝ ဗာလာသု နိဟီနပညာ၊ သဗ္ဗေဝိမေ ဒိဋ္ဌိပရိပ္ပသာနာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၄)

သန္တိဋ္ဌိယာ စေ ဝန ဝိဝဒါတာ၊ သံသုဒ္ဓပညာ ကုသလာ မုတီမာ။
န တေသံ ကောစိ ပရိဟီနပညော၊ ဒိဋ္ဌိ ဟိ တေသမ္ပိ တထာ သမတ္တာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၅)

န ဝါဟမေတံ တထိယန္တိ ပြုမိ၊ ယမာဟု ဗာလာ မိထု အညမညံ။
သကံ သကံ ဒိဋ္ဌိ မကံသု သစ္စံ၊ တသ္မာ ဟိ ဗာလောတိ ပရံ ဒဟန္တိ။

နိမ္မိတဘုရား၏ အမေးဂါထာ (၆)

ယမာဟု သစ္စံ တထိယန္တိ ဧကေ၊ တမာဟု အညေ တုစ္ဆံ မုသာတိ။
ဧဝမ္ပိ ဝိဂ္ဂယု ဝိဝါဒယန္တိ၊ ကသ္မာ န ဧကံ သမဏာ ဝဒန္တိ။

မဟာသမယ (၇) သုတ် ပါဠိတော်

မြတ်စွာဘုရား၏ အဖြေဂါထာ (၇)

ဧကံ ဟိ သစ္စံ န ဒုတိယံ မတ္ထိ၊ ယသ္မိံ ပဇာ နော ဝိဝဒေ ပဇာနံ။
နာနာ တေ သစ္စာနိ သယံ ထုနန္တိ၊ တသ္မာ န ဧကံ သမဏာ ဝဒန္တိ။

နိမ္မိတဘုရား၏ အမေးဂါထာ (၈)

ကသ္မာ န သစ္စာနိ ဝဒန္တိ နာနာ၊ ပဝါဒိယာသေ ကုသလာဝဒါနာ။
သစ္စာနိ သူတာနိ ဗဟူနိ နာနာ၊ ဥဒါဟု တေ တက္က မနုဿရန္တိ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၉)

နဟေဝ သစ္စာနိ ဗဟူနိ နာနာ၊ အညတြ သညာယ နိစ္စာနိ လောကေ။
တက္ကဉ္စ ဒိဋ္ဌိသု ပကပ္ပယိတွာ၊ သစ္စံ မုသာတိ ဒွယဓမ္မ မာဟု။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၀)

ဒိဋ္ဌေ သုတေ သီလဝတေ မုတေ ဝါ၊ ဧတေ စ နိဿာယ ဝိမာနဒသီ။
ဝိနိစ္ဆယေ ဌတွာ ပဟဿမာနော၊ ဗာလော ပရော အက္ကုသလောတိ စာဟ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၁)

ယေနေဝ ဗာလောတိ ပရံ ဒဟာတိ၊ တေနာတုမာနံ ကုသလောတိ စာဟ။
သယ မတ္တနာ သော ကုသလောဝဒါနော၊ အညံ ဝိမာနေတိ တဒေဝ ပါဝ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၂)

အတိသာရ ဒိဋ္ဌိယာဝ သော သမတ္တော၊ မာနေန မတ္တော ပရိပုဏ္ဏမာနီ။
သယမေဝ သာမံ မနုသာဘိသိတ္တော၊ ဒိဋ္ဌိ ဟိ သာ တဿ တထာ
သမတ္တာ။

မဟာသမယ (၇) သုတ် ပါဠိတော်

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၃)

ပရဿ စေ ဟိ ဝစသာ နိဟီနော၊ တုမော သဟာ ဟောတိ နိဟီနပညော။
အထ စေ သယံ ဝေဒဂု ဟောတိ မီရော၊ န ကောစိ ဗာလော သမဏောသု
အတ္ထိ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၄)

အညံ ဣတော ယာဘိဝဒန္တိ ဓမ္မံ၊ အပရဒ္ဓါ သုဒ္ဓိ မကောဝလီ တေ။
ဧဝမ္ပိ တိတ္ထျာ ပုထုသော ဝဒန္တိ၊ သန္ဓိဋ္ဌိရာဂေန ဟိ တေဘိရတ္တာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၅)

ဣဓေ သုဒ္ဓိ ဣတိ ဝါဒယန္တိ၊ နာညေသု ဓမ္မေသု ဝိသုဒ္ဓိ မာဟု။
ဧဝမ္ပိ တိတ္ထျာ ပုထုသော နိဝိဋ္ဌာ၊ သကာယေန တတ္ထ ဒဋ္ဌံ ဝဒါနာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၆)

သကာယနေဝိပိ ဒဋ္ဌံဝဒါနော၊ ကမေတ္ထ ဗာလောတိ ပရံ ဒဟေယျ။
သယမေဝ သော မေဂေ မာဝဟေယျ၊ ပရံ ဝဒံ ဗာလ မသုဒ္ဓိဓမ္မံ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၇) ရှေ့ပိုင်း

ဝိနိစ္ဆယေ ဌတွာ သယံ ပမာယ၊ ဥဒ္ဓံ သ လောကသ္မိံ ဝိဝါဒ မေတိ။

နောက်ဆုံးညွှန်ကြားတော်မူပုံ ဂါထာ (၁၇-ခ)

ဟိတွာန သဗ္ဗာနိ ဝိနိစ္ဆယာနိ၊ န မေဂေ ကုဗ္ဗတိ ဇန္တု လောကေတိ။

စူဠပျူဟသုတ္တံ နိဋ္ဌိတံ။

မေတ္တာပို့, အမျှဝေ,

ဧတ္တာဝတာ စ အမေဟိ, သမ္ဘတံ ပုညသမ္ပဒံ၊
 သဗ္ဗေ ဒေဝါနမောဒန္တု, သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
 ဧတ္တာဝတာ စ အမေဟိ, သမ္ဘတံ ပုညသမ္ပဒံ၊
 သဗ္ဗေ ဘူတာ နမောဒန္တု, သဗ္ဗေ ယက္ခာ နမောဒန္တု
 သဗ္ဗေ ဂန္ဓဗ္ဗ နမောဒန္တု , သဗ္ဗေ ကုမ္ဘ ကံ နမောဒန္တု
 သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
 ဒါနံ ဒဒန္တု သဒ္ဓါယ, သီလံ ရက္ခန္တု သဗ္ဗဒါ၊
 ဘာဝနာဘိရတာ ဟောန္တု, ရက္ခန္တု သဗ္ဗဒေဝတာ။

မဟာသမယ (၇) သုတ် ပါဠိတော်

မဟာဗျူဟသုတ် ပါဠိတော်

နိမ္မိတဘုရား၏ အမေးဂါထာ (၁)

ယေ ကေဝိ မေ ဒိဋ္ဌိပရိပ္ပသာနာ၊ ကုဒမေဝ သစ္စန္တိ ဝိဝါဒယန္တိ။
သဗ္ဗေဝ တေ နိန္ဒမန္တာနယန္တိ၊ အထော ပသံသမ္ပိ လဘန္တိ တတ္ထ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၂)

အပ္ပံ ဟိ ဧတံ န အလံ သမာယ၊ ဒုဝေ ဝိဝါဒဿ ဖလာနိ ဗြူမိ။
ဧတမ္ပိ ဒိသ္မာ န ဝိဝါဒယေထ၊ ခေမာ ဘိပသံ အဝိဝါဒဘူမိ။

အဖြေဂါထာ (၃)

ယာ ကာစိမာ သမ္မုတိယော ပုထုဇ္ဇာ၊ သဗ္ဗာဝ ဧတာ န ဥပေတိ ဝိဒ္ဓါ။
အနုပယော သော ဥပယံ ကိမေယျ၊ ဒိဋ္ဌေ သုတေ ခန္တိ မကုပ္ပမာနော။

အဖြေဂါထာ (၄)

သီလုတ္တမာ သညမေနာဟု သုဒ္ဓိံ၊ ဝတံ သမာဒါယ ဥပဋ္ဌိတာသေ။
ဣဓေဝ သိက္ခေမ အထဿ သုဒ္ဓိံ၊ ဘဂ္ဂပနိတာ ကုသလာဝဒါနာ။

အဖြေဂါထာ (၅)

သစေ စုတော သီလဝတတော ဟောတိ၊ ပဝေဓတီ ကမ္မ ဝိရာယေတိတ္တာ။
ပဇ္ဇပတီ ယတ္ထယတီ စ သုဒ္ဓိံ၊ သတ္တာဝ ဟီနော ပဝသံ ဃရမာ။

အဖြေဂါထာ (၆)

သီလဗ္ဗတံ ဝါပိ ပဟာယ သပ္ပံ၊ ကမ္မဉ္စ သာဝဇ္ဇ နဝဇ္ဇမေတံ။
သုဒ္ဓိံ အသုဒ္ဓိန္တိ အပတ္ထယာနော၊ ဝိရတော စရေ သန္တိ မနုဂ္ဂဟာယ။

အဖြေဂါထာ (၇)

တမူပနိဿာယ ဇိဂုစ္ဆိတံ ဝါ၊ အထ ဝါပိ ဒိဋ္ဌံ ဝ သုတံ မုတံ ဝါ။
ဥဒ္ဓံသရာ သုဒ္ဓိ မနတ္ထုနန္တိ၊ အဝီတတဏှာ သေ ဘဝါဘဝေသု။

အဖြေဂါထာ (၈-က)

အတ္ထယမာနဿ ဟိ ဇပိတာနိ၊ အဝေဓိတံ ဝါပိ ပကပ္ပိတေသု။

အဖြေဂါထာ (၈-ခ)

စုတူပပါတော ဣဓ ယဿ နတ္ထိ၊ သ ဂေန ဝေဇေယျ ကုဟိံ ဝ ဇပေ။

နိမ္မိတဘုရား၏ အမေးဂါထာ (၉)

ယမာဟု ဓမ္မံ ပရမန္တိ ဇကော၊ တမေဝ ဟိနန္တိ ပနာဟု အညေ။
သစ္စော န ဝါဒေါ ကတမော ဣမေသံ၊ သဗ္ဗေဝ ဟိမေ ကုသလာဝဒါနာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၀)

သကံ ဟိ ဓမ္မံ ပရိပုဏ္ဏ မာဟု၊ အညဿ ဓမ္မံ ပန ဟိန မာဟု။
ဇေမ္မိံ ဝိဂ္ဂယု ဝိဝါဒယန္တိ၊ သကံ သကံ သမ္မုတိ မာဟု သစ္စံ။

အဖြေဂါထာ (၁၁)

ပရဿ စေ ဝုပ္ပယိတေန ဟိနော၊ န ဂောစိ ဓမ္မေသု ဝိသေသိ အဿ။
ပုထူ ဟိ အညဿ ဝဒန္တိ ဓမ္မံ၊ နိဟိနတော သမိံ ဒဠ္ဇံဝဒါနာ။

အဖြေဂါထာ (၁၂)

သဒ္ဓမ္မပူဇာပိ နေသံ တထေဝ၊ ယထာ ပသံသန္တိ သကာယနာနိ။
သဗ္ဗေဝ ဝါဒါ တထိယာ ဘဝေယျံ၊ သုဒ္ဓိ ဟိ နေသံ ပစ္စတ္ထမေဝ။

အဖြေဂါထာ (၁၃)

န ဗြဟ္မဏဿ ပရနေယျ မတ္ထိ၊ ဓမ္မေသု နိစ္ဆေယျ သမုဂ္ဂဟီတံ။
တသ္မာ ဝိဝါဒါနိ ဥပါတိဝတ္ထော၊ န ဟိ သေဠတော ပဿတိ ဓမ္မမညံ။

အဖြေဂါထာ (၁၄)

ဇာနာမိ ပဿာမိ တထေဝ ဇတံ၊ ဒိဋ္ဌိယာ ဧကေ ပစ္စေန္တိ သုဒ္ဓိံ။
အဒက္ခိ စေ ကိဉ္စိ တုမဿ တေန၊ အတိသိတွာ အညေန ဝဒန္တိ သုဒ္ဓိံ။

အဖြေဂါထာ (၁၅)

ပဿံ နရော ဒက္ခတိ နာမရူပံ၊ ဒိသ္မာန ဝါ ဥဿတိ တာနိမေဝ။
ကာမံ ဗဟံ ပဿတု အပ္ပကံ ဝါ၊ န ဟိ တေန သုဒ္ဓိံ ကုသလာ ဝဒန္တိ။

အဖြေဂါထာ (၁၆)

နိဝိဿဝါဒီ န ဟိ သုဗ္ဗိနာယော၊ ပကပ္ပိတာ ဒိဋ္ဌိပုရက္ခရာနော။
ယံ နိဿိတော တတ္ထ သုဘံ ဝဒါနော၊ သုဒ္ဓိံ ဝဒေါ တတ္ထ တထဒ္ဓသာ သော။

အဖြေဂါထာ (၁၇)

န ဗြဟ္မဏော ကပ္ပမုပေတိ သင်္ခါ၊ န ဒိဋ္ဌိသာရီ နပိ ဉာဏဗန္ဓု။
ဉတ္တာ စ သော သမ္ပုတိယော ပုထုဇ္ဇာ၊ ဥပေက္ခတိ ဥဂ္ဂဟဏန္တိ မညေ။

အဖြေဂါထာ (၁၈)

ဝိဿဇ္ဇ ဂန္ဓာနိ မုနီဓ လောကေ၊ ဝိဝါဒဇာတေသု န ဝဂ္ဂသာရီ။
သန္ဓော အသန္ဓေသု ဥပက္ခကော သော၊ အနဂ္ဂဟော ဥဂ္ဂဟဏန္တိ မညေ။

အဖြေဂါထာ (၁၉)

ပုဗ္ဗာသဝေ ဟိတွာ နဝေ အကုပ္ပံ၊ န ဆန္ဒဂူ နောပိ နိဝိဿဝါဒီ။
သ ဝိပ္ပမုတ္တာ ဒိဋ္ဌိဂတေဟိ စီရော၊ န လိမ္မတိ လောကေ အနတ္တဂရဟီ။

မြတ်စွာဘုရား၏ နောက်ဆုံးအဖြေဂါထာ (၂၀)

သ သဗ္ဗဓမ္မေသု ဝိသေနိဘူတာ၊ ယံ ကိဉ္စိ ဒိဋ္ဌိ ဝါ သုတံ မုတံ ဝါ။
သ ပန္နဘာရော မုနိ ဝိပ္ပမုတ္တာ၊ န ကပ္ပိယော နူပရတော န ပတ္တိယောတိ။

မဟာဗျူဟသုတ္တံ နိဋ္ဌိတံ။

နတ်တို့အား တိုက်တွန်းခြင်း

သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါစ ဗြဟ္မဇနော။
ယံ အမေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေရတာ။
ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။
သာသနဿ စ လောကဿ၊ ဝုဗ္ဗိ ဘဝတု သဗ္ဗဒါ။

သာသနမ္ပိစ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ၊ ပရိဝါရေဟိ အတ္တဇနော။
အနိယာ သုမနာ ဟောန္တု၊ အဝေရာ သုမနာ ဟောန္တု၊
အဗျာပဇ္ဇာ သုမနာ ဟောန္တု၊ အရောဂါ သုမနာ ဟောန္တု၊
အသောက သုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ။

သာသနဿ စ လောကဿ၊ ဝုဗ္ဗိ ဘဝတု သဗ္ဗဒါ။
သာသနမ္ပိစ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ၊ ပရိဝါရေဟိ အတ္တဇနော။
အနိယာ သုမနာ ဟောန္တု၊ အဝေရာ သုမနာ ဟောန္တု၊
အဗျာပဇ္ဇာ သုမနာ ဟောန္တု၊ အရောဂါ သုမနာ ဟောန္တု၊
အသောက သုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ။

တုဝဋ္ဌကသုတ် ပါဠိတော်

နိမ္မိတဘုရား၏ မေးခွန်းတော်

၁။ ပုတ္တမိ တံ အာဒိစ္စဗန္ဓု၊ ဝိဝေကံ သန္တိပဒဉ္စ မဟေသိ။
ကထံ ဒိသ္မာ နိဗ္ဗာတိ ဘိက္ခု၊ အနုပါဒိယာနော လောကသ္မိံ ကိဉ္စိ။

ဗုဒ္ဓမြတ်စွာဘုရား၏ အဖြေတော်

၂။ မူလံ ပပဉ္စသင်္ခါယ၊ မန္တာ 'အသ္မိ'တိ သဗ္ဗ'မုပရုန္ဓေ။
ယာ ကာစိ တဏှာ အဇ္ဈတ္တံ၊ တာသံ ဝိနယာ သဒါ သတော သိက္ခေ။

မိမိဂုဏ်, ဆရာဂုဏ်ဖြင့် မာနမတက်ပါလင့်

၃။ ယံ ကိဉ္စိ ဓမ္မ မဘိဇညာ၊ အဇ္ဈတ္တံ အထ ဝါပိ ဗဟိဒ္ဓါ။
န တေန ထာမံ ကုဗ္ဗေထ၊ န ဟိ သာ နိဗ္ဗုတိ သတံ ဝုတ္တာ။

မာန သုံးမျိုးလုံးကို ပယ်ရန်

၄။ သေယျော န တေန မညေယျ၊ နိစေယျော အထ ဝါပိ သရိက္ခော။
ဗုဠော အနေကရပေဟိ၊ နာ'တုမာနံ ဝိကပ္ပယံ တိဠေ။

အဇ္ဈတ္တ၌သာ ငြိမ်းစေရမယ်

၅။ အဇ္ဈတ္တ မေဝ ပဿမေ၊ န အညတော ဘိက္ခု သန္တိ မေသေယျ။
အဇ္ဈတ္တံ ဥပသန္တဿ၊ နတ္ထိ အတ္တာ ကုတော နိရတ္တာ ဝါ။

သမုဒ္ဒရာအလယ် ရေပြင်လို တည်ငြိမ်စေရမယ်

၆။ မဇ္ဈေ ယထာ သမုဒ္ဒဿ၊ ဣမိ နော ဇာယတိ ဌိတော ဟောတိ။
ဧဝံ ဌိတော အနေဇဿ၊ ဥဿဒံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ။

နိမ္မိတဘုရားရှင်၏ တောင်းပန်ချက်

၇။ အင်္ဂါတ္ထယီ ဝိဝဋ္ဌစက္ခု၊ သက္ခိဓမ္မံ ပရိဿယ ဝိနယံ။
ပဋိပဒံ ဝဒေဟိ ဘဒ္ဒန္တေ၊ ပါတိမောက္ခံ အထ ဝါပိ သမာဓိ။

စက္ခုန္ဓြေ စောင့်စည်းရေး

၈။ စက္ခုဟိ နေဝ လောလဿ၊ ဂါမကထာယ အာဝရယေ သောတံ။
ရသေစ နာနဂိဇ္ဈေယျ၊ န စ မမာယေထ ကိဉ္စိ လောကသိ။

ဒုက္ခတွေ့ရင် မညည်းနဲ့ ရှုမှတ်ပယ်ပါ

၉။ ဖဿေန ယဒါ ဖုဋ္ဌဿ၊ ပရိဒေဝံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ။
ဘဝဉ္စ နာဘိ ပတ္ထေယျ၊ ဘေရဝေသု စ န သမ္ပဝေဓေယျ။

ပစ္စည်းပိုသိမ်းထားမှု သန္နိဓိ ကင်းရမည်

၁၀။ အန္ဓာန မထော ပါနာနံ၊ ခါဒနိယာနံ အထောပိ ဝတ္တာနံ။
လဒ္ဓါ န သန္နိဓိံ ကယိရာ၊ န စ ပရိတ္တသေ တာနိ အလဘမာနော။

အခြေခံများနှင့်တကွ သမာဓိအကျင့်

၁၁။ စျာယီ န ပါဒလောလဿ၊ ဝိရမေ ကုက္ကုတ္တာ နပ္ပမဇ္ဇေယျ။
အထာ သနေသု သယနေသု၊ အပ္ပသဒ္ဓေသု ဘိက္ခု ဝိဟရေယျ။

အအိပ်နည်းပါး အနိုးများလျက် ကြိုးစားနေသင့်

၁၂။ နိဒ္ဒန္တံ န ဗဟုလီကရေယျ၊ ဇာဂရိယံ ဘဇေယျ အာတာပီ။
တန္တိ မာယံ ဟဿံ ခိဉ္စ၊ မေထုနံ ဝိပ္ပဇဟေ သဝိဘူသံ။

ဗေဒင်ဟော ဆေးကု မပြုရှောင်ကြဉ် သူတော်စင်

၁၃။ အာထဗ္ဗဏံ သုပိနံ လက္ခဏံ၊ နော ဝိဒဟေ အထောပိ နက္ခတ္တံ။
ဝိရုတဉ္စ ဂဗ္ဘ ကရဏံ၊ တိကိစ္ဆံ မာမကော န သေဝေယျ။

ကဲ့ရဲ့သံ ချီးမွမ်းသံ သည်းခံနိုင်ပါစေ

၁၄။ နိန္ဒာယ နပုဝေဓေယျ၊ န ဥန္တမေယျ ပသံသိတော ဘိက္ခု။
လောဘံ သဟ မစ္ဆရိယေန၊ ကောဓံ ပေသုဏိယဉ္စ ပနဒေယျ။

ရဟန်းကောင်း အရောင်းအဝယ် မပြုရ၊ ကဲ့ရဲ့ဖွယ်အမှု မပြုရ၊ ငြိတွယ်ရွာ၌ မပြုရ၊

၁၅။ ကာယဝိက္ကယေ န တိဋ္ဌေယျ၊ ဥပဝါဒိ ဘိက္ခု န ကရေယျ ကုဟိဉ္စိ။
ဂါမေ စ နာဘိသဇ္ဇေယျ၊ လာဘကမျာ ဇနံ န လပယေယျ။

အကြွေးအဝါ ကင်းပါစေ

၁၆။ န စ ကတ္ထိတာ သိယာ ဘိက္ခု၊ န စ ဝါစံ ပယုတ္တံ ဘာသေယျ။
ပါပုတ္တိယံ န သိက္ခေယျ၊ ကထံ ဝိဂ္ဂါဟိကံ န ကထယေယျ။

မုသာဝါဒမှ ကြဉ်ရှောင်ရမည်

၁၇။ မောသဝဇ္ဇေ န နိယေထ၊ သမ္ပဇာနော သဌာနိ န ကယိရာ။
အထ ဇီဝိတေန ပညာယ၊ သီလဗ္ဗတေန နာညမတိမညေ။

စွပ်စွဲ ကဲ့ရဲ့ခံရသော်လဲ အကြမ်းပတမ်း မချေပလင့်

၁၈။ သုတွာ ရူပသိတော ဗဟုံ ဝါစံ၊ သမဏာနံ ဝါ ပုထုဇနာနံ။
ဖရုသေန နေ န ပဋိဝဇ္ဇာ၊ န ဟိ သန္တော ပဋိသေနိ ကရောန္တိ။

အမြဲမပြတ် ရှုမှတ်ကျင့်ပါ

၁၉။ ဧတဉ္စ ဓမ္မမညာယ၊ ဝိစိနံ ဘိက္ခု သဒါ သတော သိက္ခေ။
သန္တိ နိဗ္ဗုတိံ ဥတော၊ သာသနေ ဂေါတမဿ န ပမဇ္ဇေယျ။

မမေ့မလျော့ ကျင့်သင့်ပုံ

၂၀။ အဘိဘူ ဟိ သော အနဘိဘူတော၊ သက္ခိဓမ္မ မနိတိဟ မဒဿီ။
တသ္မာ ဟိ တဿ ဘဂဝတော သာသနေ၊ အပ္ပမတ္တော သဒါ နမဿ
မနသိက္ခေတိ။

တုဝဋ္ဋကသုတ္တံ နိဋ္ဌိတံ။

နတ်တို့အား တိုက်တွန်းခြင်း

သဗ္ဗေသု စက္ကဝါဠေသု, ယက္ခာ ဒေဝါစ ဗြဟ္မဇနော။ ယံ အမေဟိ ကာတံ ပုညံ, သဗ္ဗသမ္ပတ္တိသာဓကံ။ သဗ္ဗေ တံ အနမောဒိတွာ, သမဂ္ဂါ သာသနေရတာ၊ ပမာဒရဟိတာ ဟောန္တု, အာရက္ခာသု ဝိသေသတော။ သာသနဿ စ လောကဿ, ဝုဇီ ဘဝတု သဗ္ဗဒါ။

သာသနမ္ပိစ လောကဉ္စ, ဒေဝါ ရက္ခန္တု သဗ္ဗဒါ။ သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ, ပရိဝါရေဟိ အတ္တဇနော၊ အနိယာ သုမနာ ဟောန္တု, အဝေရာ သုမနာ ဟောန္တု, အဗျာပဇ္ဇာ သုမနာ ဟောန္တု, အသောက သုမနာ ဟောန္တု, အရောဂါ သုမနာ ဟောန္တု, သဟသဗ္ဗေဟိ ဉာတိဘိ။

သာသနဿ စ လောကဿ, ဝုဇီ ဘဝတု သဗ္ဗဒါ။ သာသနမ္ပိစ လောကဉ္စ, ဒေဝါ ရက္ခန္တု သဗ္ဗဒါ။ သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ, ပရိဝါရေဟိ အတ္တဇနော၊ အနိယာ သုမနာ ဟောန္တု, အဝေရာ သုမနာ ဟောန္တု, အဗျာပဇ္ဇာ သုမနာ ဟောန္တု, အရောဂါ သုမနာ ဟောန္တု, အသောက သုမနာ ဟောန္တု, သဟသဗ္ဗေဟိ ဉာတိဘိ။

ဧတ္တာပိ, အမျှဝေ,

ဧတ္တာဝတာ စ အမေဟိ, သမ္ဘတံ ပုညသမ္ပဒံ၊ သဗ္ဗေ ဒေဝါနမောဒန္တု, သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။ ဧတ္တာဝတာ စ အမေဟိ, သမ္ဘတံ ပုညသမ္ပဒံ၊ သဗ္ဗေ နာဂါ နမောဒန္တု, သဗ္ဗေ ယက္ခာ နမောဒန္တု သဗ္ဗေ ဂန္ဓဗ္ဗ နမောဒန္တု , သဗ္ဗေ ကုမ္ဘ ဣန္ဒြိယ နမောဒန္တု, သဗ္ဗေ ဘူတာ နမောဒန္တု, သဗ္ဗေ သတ္တာ နမောဒန္တု, သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။ ဒါနံ ဒေန္တု သဒ္ဓိယ, သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု, ရက္ခန္တု သဗ္ဗဒေဝတာ။

မဟာသမယ (၇) သုတ် ပါဠိ နိဿယ

မဟာသမယသုတ်

အတ္တဒဏ္ဍသုတ်

သမ္မာပရိဗ္ဗာဇနိယသုတ်

ပုရာဘောဒသုတ်

ကလဟာဝိဝါဒသုတ်

စူဠဗျူဟသုတ်

မဟာဗျူဟသုတ်

တုဝဋ္ဌကသုတ်

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မဟာသမယသုတ် ပါဠိ-နိဿယ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပရိတ်ပျိုး ဂါထာ

သတေဟိ ပဉ္စမတ္တေဟိ ခိဏာသဝေဟိ ကေဝလံ၊
ဘိက္ခုဟိ ဘူပဝံသေဟိ သတ္တာ ဇိနော ပရိဝုတော။
သက္ကေ ကပိလဝတ္ထု သ္မိံ ဆာယာရမ္မေ မဟာဝနေ၊
သမန္တတော သဟဿေဟိ စက္ကဝါဠေဟိ ဒသဟိ။
အာဂမ္မ သန္တိသိန္နာနံ ဒေဝါနံ ယ မဒေသယိ၊
အာယုဒီယကရံ သဗ္ဗသမ္ပတ္တိသာဓကံ ဝရံ။
သုဒ္ဓါဝါသပ္ပဘူတိဟိ ဒေဝေဟိ ပဋိနန္ဒိတံ၊
သဗ္ဗရောဂ ဘယုဠိတံ သမယံ တံ ဘဏာမ ဟေ။

ကေဝလံ ဘူပဝံသေဟိ - တစ်ပါးသောမျိုးနွယ်နှင့် မရောမယှက် သက်သက် မင်းမျိုး မင်းနွယ်ချည်း ဖြစ်တော်မူကြပေကုန်သော၊ ကေဝလံ ခိဏာသဝေဟိ - ပုထုဇဉ်နှင့် သေက္ခမဖက် သက်သက် ရဟန္တာချည်း ဖြစ်တော်မူကြပေကုန်သော၊ ပဉ္စမတ္တေဟိ သတေဟိ - ရေတွက်စရာ ကိန်းသင်္ချာဖြင့် မကွာပြည့်ညီ ရာဇီးဇီ အတိုင်းအရှည် ရှိတော်မူကြပေကုန်သော၊ ဘိက္ခုဟိ - ဗုဒ္ဓသာသနာ အေးရိပ် သာဝယ် မကွာမွေ့လျော် ရဟန်းတော် အရှင်မြတ်တို့သည်၊ ပရိဝုတော - ရှေ့နောက်ဝဲယာ ပတ်ခြံမလပ် ခြံရံအပ်သော၊ သတ္တာ - လူနတ် ဗြဟ္မာ သတ္တဝါ အများတို့၏ အားထားကြည်ဖြူ ဆရာတစ်ဆူ ဖြစ်တော်မူသော၊ ဇိနော - မာရ်ရုပ်ငါးအင် ခုတ်ထွင် ပယ်ရှား အောင်တော်မူ မြတ်စွာဘုရားသည်၊ သက္ကေ ကပိလ ဝတ္ထုသ္မိံ - ဂုဏ်ဝါကဲလှ တိုင်းသက္က အဝင်အပါ အောင်ပဌဖြာဘူမိ ကပိလဝတ်မည်ဟီး ရွှေမြို့တော်ကြီးအနီး၌၊ ဆာယာရမ္မေ - သစ်ရိပ်ဝါးရိပ် တောတောင်ရိပ်နှင့် ဓမ္မရိပ်သာ အေးဆာယာရောက် အောင် လွန်စွာမွေ့လျော် ပျော်ဖွယ်ရာ ကောင်းပေသော၊ မဟာဝနေ - သုံးထောင် ယူဇနာ ဟေမဝါနှင့် တည်ရာတစ်စပ်တည်း တောမြိုင်ကြီး၌၊ သမန္တတော - ဤစကြဝဠာ ခွင် ပတ်ဝန်းကျင်မှာ၊ ဒသဟိ သဟဿေဟိ စက္ကဝါဠေဟိ - ဇာတိခေတ်အပါ စကြဝဠာအပေါင်း တိုက်တစ်သောင်းတို့မှာ၊ အာဂမ္မ - ကျက်သရေ အနန္တ မြတ်ဗုဒ္ဓနှင့်

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ပွင့်သစ်စ ရဟန္တာအပေါင်း ငါးရာကို မက္ခာစိတ်ညီ ဖူးမြော်မည်ဟု တူညီဆန္ဒ လာရောက်ကြကုန်ပြီး၍၊ သန္နိသိန္နာနံ - မြေပြင်မလပ် ဝေဟင်ထပ်အောင် ကပ်ညပ် ညီညာ စည်းဝေးနေကြပါကုန်သော၊ ဒေဝါနံ - နတ်ဗြဟ္မာတို့အား၊ အာယုဒီယကရံ - အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော၊ သဗ္ဗသမ္ပတ္တိသာဓကံ - လူ နတ် နိဗ္ဗာန် သုံးတန် သိမ်းကြုံး ချမ်းသာ သမ္ပတ္တိ အားလုံးကို ပြီးစီးစေတတ်သော၊ ဝရံ - လွန်တောင့်တအပ် ကောင်းမြတ်ပေထသော၊ သုဒ္ဓါဝါသပ္ပဘူတီဟိ - သုဒ္ဓါဝါသ အစရှိကုန်သော၊ ဒေဝေဟိ - မကျန် သိမ်းကြုံး နတ်ဗြဟ္မာအားလုံးတို့သည်၊ ပဋိနန္ဒိတံ - ကြားနာဖို့ရန် ရည်သန်တောင့်တမြတ်ဆန္ဒဖြင့် မုချစုံမက် အဖန်ဖန်နှစ်သက်အပ်ပေသော၊ သဗ္ဗ ရောဂ ဘယုတ္တိတံ - ရောဂါတန်ဆိုး ဘေးအမျိုးမျိုးကို နှိမ်ချိုးခုတ်ဖြတ် ပယ်နုတ်တတ်သော၊ ယံ သမယံ - ရဟန္တာပေါင်း ဒေဝါပေါင်းတို့ စုပေါင်းညီညာ ဆုံစည်းရာ၌ ကြေငြာ မိန့်ကြား မြတ်တရားမို့ မှတ်သားခေါ်ရာ အကြင် မဟာသမယသုတ် တရားဒေသနာ တော်ကို၊ အဒေသယံ - နတ်ဗြဟ္မာပေါင်း စိတ်ငြိမ်ညောင်းဖြင့် ငြိမ်ညောင်းသံသာ ဟောကြားတော်မူခဲ့ပါပေပြီ။ ဟေ - ပါရမီပေါင်း ပြည့်စေကြောင်းဖြင့် စုပေါင်းပျော်ရွှင် အို .. သူတော်စင်အများတို့၊ မယံ - မင်္ဂလာပုည ကိုယ်ပိုင်ရဖို့ မုချကြည့်ရှုရှာ ဘုရား တပည့်တော်တို့သည်၊ ယံ သမယံ - ကြည်သာနှစ်ထောက် နာရကြောင်းဖြင့် အပေါင်း သတ္တဝါ နတ်ဗြဟ္မာတို့ မက္ခာစောင့်မျှော် ထိုမဟာသမယသုတ် ဒေသနာတော်ကို၊ ဘဏာမ - အက္ခရာ ပုဒ် ပါဒ် သပ်ယပ်ပီပြင် ကြည်ဘဝင်ဖြင့် စီစဉ်ဝမ်းသာ ရွတ်ပွားကြ ပါကုန်စို့တကား။

ဗြဟ္မာလေးယောက် လျှောက်ပုံ

၃၃၁။ ဧဝံ မေ သုတံ - ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထု သ္မိ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမက္ကေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ၊

ဧဝံ - ယခု ဆိုလတ္တံ့သည့်အတိုင်း၊ မေမယာ - အကျွန်ုပ် အာနန္ဒာမထေရ်သည်၊ ဘဂဝတော - မြတ်စွာဘုရား၏၊ သမ္မုခါ - မျက်မှောက်တော်မှ ကုဒံ သုတ္တံ - ဤ မဟာသမယသုတ်ကို၊ သုတံ - ကြားနာအပ်၏။ ဧကံ သမယံ - တစ်ရံရောအခါ၌၊ ဘဂဝါ - မြတ်စွာဘုရားသည်၊ သက္ကေသု - သက္ကတိုင်းတို့၌၊ ကပိလဝတ္ထုသ္မိံ - ကပိလ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ဝတ်ပြည်၌၊ မဟာဝနေ - မဟာဝုန်တော၌၊ မဟတာ - များစွာသော၊ ဘိက္ခုသံဃေန - ရဟန်း အပေါင်းနှင့်၊ သဗ္ဗေဝ အရဟန္တေဟိ - အားလုံးကုန် ရဟန္တာ ချည်း ဖြစ်ကုန်သော၊ ပဉ္စမတ္ထေဟိ ဘိက္ခုသတေဟိ - ငါးရာအတိုင်းအရှည် ရှိကုန်သော ရဟန်းတို့နှင့်၊ သဒ္ဓိံ - အတူတကွ၊ ဝိဟရတိ - နေတော်မူ၏။

ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယ ဘိက္ခုသံဃဉ္စ။ အထ ခေါ စတုန္တံ သုဒ္ဓါဝါသကာယိကာနံ ဒေဝတာနံ ဧတဒဟောသိ "အယံ ခေါ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စမတ္ထေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယ ဘိက္ခုသံဃဉ္စ။

ဒသဟိ စ လောကဓာတူဟိ - ဆယ်ခုသော လောကဓာတ်တို့မှလည်း၊ ဝါ - တစ်သောင်းသော စကြဝဠာတို့မှလည်း၊ ဒေဝတာ - နတ်ဗြဟ္မာတို့သည်၊ ဘဂဝန္တံ - မြတ်စွာဘုရားကို လည်းကောင်း၊ ဘိက္ခုသံဃဉ္စ - ရဟန္တာငါးရာ အပေါင်းကိုလည်း ကောင်း၊ ဒဿနာယ - ဖူးမြော်ခြင်းငှာ၊ ယေဘုယျေန သန္နိပတိတာ - များသောအားဖြင့် စည်းဝေးလာရောက်ကုန်သည်၊ ဟောန္တိ - ဖြစ်ကုန်၏။

အထ ခေါ - ထိုအခါ၌၊ သုဒ္ဓါဝါသကာယိကာနံ - သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံ၌ နေကုန်သော၊ စတုန္တံ ဒေဝတာနံ - ဗြဟ္မာကြီး လေးယောက်တို့အား၊ ဧတံပရိဝိတက္ကနံ - ဤသို့သော အကြံသည်၊ အဟောသိ - ဖြစ်ပြီ။ ကိံ အဟောသိ - အဘယ်သို့ ဖြစ် သနည်းဟူမူ၊ အယံ ခေါ ဘဂဝါ - ဤ မြတ်စွာဘုရားသည်၊ သက္ကေသု - သက္ကတိုင်း တို့၌၊ ကပိလဝတ္ထုသ္မိံ - ကပိလဝတ်ပြည်၌၊ မဟာဝနေ - မဟာဝုန်တော၌၊ မဟတာ - များစွာသော၊ ဘိက္ခု သံဃေန - ရဟန်း အပေါင်းနှင့်၊ သဗ္ဗေဝ အရဟန္တေဟိ - အားလုံး ကုန် ရဟန္တာချည်း ဖြစ်ကုန်သော၊ ပဉ္စမတ္ထေဟိ ဘိက္ခုသတေဟိ - ငါးရာအတိုင်းအရှည် ရှိကုန်သော ရဟန်းတို့နှင့်၊ သဒ္ဓိံ - အတူတကွ၊ ဝိဟရတိ - နေတော်မူ၏။

ဒသဟိစ လောကဓာတူဟိ - ဆယ်ခုသော လောကဓာတ်တို့မှလည်း၊ ဝါ - တစ်သောင်းသော စကြဝဠာတို့မှလည်း၊ ဒေဝတာ - နတ်ဗြဟ္မာတို့သည်၊ ဘဂဝန္တံ - မြတ်စွာဘုရားကို လည်းကောင်း၊ ဘိက္ခုသံဃဉ္စ - ရဟန္တာငါးရာ အပေါင်းကို လည်းကောင်း၊ ဒဿနာယ - ဖူးမြော်ခြင်းငှာ၊ ယေဘုယျေန သန္နိပတိတာ - များသော အားဖြင့် စည်းဝေး လာရောက်ကုန်သည်၊ ဟောန္တိ - ဖြစ်ကုန်၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ယံနုန မယမ္ပိ ယေန ဘဂဝါ တေနပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ ပစ္စေကံ ဂါထံ ဘာသေယျာမာတိ။

မယမ္ပိ - ငါတို့သည်လည်း၊ ယေန - အကြင်အရပ်၌၊ ဘဂဝါ - မြတ်စွာဘုရားသည်၊ အတ္ထိ - ရှိ၏။ တေန - ထို ဘုရားရှိရာအရပ်သို့၊ ဥပသင်္ကမေယျာမ - ချဉ်းကပ်ရကုန်မှုကား၊ ယံနုန - ဪ ကောင်းလေစွ၊ ဥပသင်္ကမိတွာ - ချဉ်းကပ် ကုန်ပြီး၍၊ ဘဂဝတော - မြတ်စွာဘုရား၏၊ သန္တိကေ - အထံတော်၌၊ ပစ္စေကံ - အသီးသီး၊ ဂါထံ - ဂါထာကို၊ ဘာသေယျာမ - ရွတ်ဆိုရကုန်မှုကား၊ ယံနုန - ဪ ကောင်းလေစွ၊ ဣတိ ဧတံပရိဝိတက္ကနံ - ဤသို့သော အကြံသည်၊ အဟောသိ - ဖြစ်ပြီ။

၃၃၂။ အထ ခေါ တာ ဒေဝတာ သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဇ္ဇိတံ ဝါ ဗာဟံ ပသာရေယျ ပသာရိတံ ဝါ ဗာဟံ သမိဇ္ဇေယျ။ ဧဝမေဝ သုဒ္ဓါဝါသေသု ဒေဝေသု အန္တရဟိတာ ဘဂဝတော ပုရတော ပါတုရဟေသံ။ အထ ခေါ တာ ဒေဝတာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌံသု။ ဧကမန္တံ ဌိတာ ခေါ ဧကာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ။

အထခေါ - ယင်းသို့ အကြံဖြစ်ပြီးသည်၏ အခြားမဲ့၌၊ တာ ဒေဝတာ - ထိုဗြဟ္မာကြီး လေးယောက်တို့သည်၊ သေယျထာပိ နာမ - ဥပမာ မည်သည်ကား၊ ဗလဝါ - အားကြီးသော၊ ပုရိသော - ယောက်ျားသည်၊ သမိဇ္ဇိတံ - ကွေးအပ်သော၊ ဗာဟံ ဝါ - လက်မောင်းကိုမူလည်း၊ ပသာရေယျ သေယျထာပိ - ဆန့်သကဲ့သို့ လည်းကောင်း၊ ဧဝမေဝ - ဤအတူသာလျှင်၊ သုဒ္ဓါဝါသေသု ဒေဝေသု - သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံတို့၌၊ အန္တရဟိတာ - ကွယ်ခဲ့ကုန်သည်ဖြစ်၍၊ ဘဂဝတော - မြတ်စွာဘုရား၏၊ ပုရတော - ရှေ့တော်၌၊ ပါတုရဟေသံ - ထင်ရှားဖြစ်ကုန်၏။

အထ ခေါ - ထိုအခါ၌၊ တာ ဒေဝတာ - ထို ဗြဟ္မာကြီး လေးယောက်တို့သည်၊ ဘဂဝန္တံ - မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ - ရှိခိုးကုန်ပြီး၍၊ ဧကမန္တံ - သင့်တင့် လျှောက် ပတ်သော အရပ်၌၊ အဋ္ဌံသု - ရပ်ကုန်၏။ ဧကမန္တံ - သင့်တင့်လျှောက်ပတ် သော အရပ်၌၊ ဌိတာ ခေါ - ရပ်ပြီးသော၊ ဧကာ ဒေဝတာ - အရှေ့ စကြဝဠာနုခမ်း၌ သက်ဆင်းသော ဗြဟ္မာကြီးတစ်ယောက်သည်၊ ဘဂဝတော - မြတ်စွာဘုရား၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သန္တိကေ - အထံတော်၌၊ မဟာသမယော ပဝနသ္မိံ ။ပေ။ အပရာဇိတသံဃန္တိ - မဟာသမယော ပဝနသ္မိံ ။ပေ။ - အပရာဇိတသံဃဟူသော၊ ဣမံ ဂါထံ - ဤ ဂါထာကို၊ အဘာသိ - ရွတ်ပြီ။

“မဟာသမယော ပဝနသ္မိံ၊ ဒေဝကာယာ သမာဂတာ။ အာဂတမှ ဣမံ ဓမ္မသမယံ၊ ဒက္ခိတာယေ အပရာဇိတသံဃ” န္တိ။

ပဝနသ္မိံ - ကပိလဝတ်ပြည်၏ အနီးဖြစ်သော မဟာဝုန်တောကြီး၌၊ မဟာသမယော - အစည်းအဝေးကြီးပါတကား၊ ဒေဝကာယာ - နတ်ဗြဟ္မာအပေါင်း တို့သည်၊ သမာဂတာ - အညီအညွတ် စည်းဝေး လာရောက်ကုန်၏။ ဘဂဝါ - မြတ်စွာဘုရား၊ မယံ - အကျွန်ုပ်တို့ သည်၊ အပရာဇိတသံဃံ - ရန်သူတို့သည် မအောင်နိုင်ကုန်သည်ဖြစ်၍ ယနေ့ပင် အောင် အပ်ပြီးသော မာရ်သုံးပါးရှိသော ရဟန္တာအပေါင်းကို၊ ဒက္ခိတာယေ - ဖူးမြော်ခြင်းငှာ၊ ဣမံ ဓမ္မသမယံ - ဤတရားသဘင် သို့၊ အာဂတာ - လာရောက်ကုန်သည်၊ အမှ - ဖြစ်ကုန်၏။

အထ ခေါ် အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ဣမံ ဂါထံ အဘာသိ။ “တတြ ဘိက္ခဝေါ သမာဒဟံသု၊ စိတ္တမတ္တနော ဥဇုကံ အကံသု။ သာရထိံ နေတ္တာနိ ဂဟေတွာ၊ ဣန္ဒြိယာနိ ရက္ခန္တိ ပဏ္ဍိတာ” တိ။

အထခေါ - ထိုပထမဗြဟ္မာ၏ အခြားမဲ့၌၊ အပရာ ဒေဝတာ - တောင် စကြဝဠာ နှစ်ခမ်းဝ၌ သက်ဆင်းသော ဗြဟ္မာတစ်ယောက်သည်၊ ဘဂဝတော - မြတ်စွာဘုရား၏၊ သန္တိကေ - အထံတော်၌၊ တတြ ဘိက္ခဝေါ ။ပေ။ ပဏ္ဍိတာ တိ - တတြ ဘိက္ခဝေါ ။ပေ။ ပဏ္ဍိတာ ဟူသော၊ ဣမံ ဂါထံ - ဤ ဂါထာကို၊ အဘာသိ - ရွတ်ပြီ။

တတြ - ထိုအစည်းအဝေးကြီး၌၊ ဘိက္ခဝေါ - ရဟန္တာငါးရာတို့သည်၊ သမာဒဟံသု - တည်ကြည်ကုန်၏။ အတ္တနော - မိမိ၏၊ စိတ္တံ - စိတ်ကို၊ ဥဇုကံ - ဖြောင့်ဖြောင့်၊ အကံသု - ပြုကုန်၏။ သာရထိံ - ရထားထိန်းသည်၊ သိန္ဓဝေသု - မြင်းတို့သည်၊ သမပ္ပဝတ္ထေသု - မယုတ်မလွန် အညီအမျှ ဖြစ်ကုန်လတ်သော်၊ နေတ္တာနိ - ကြိုးတို့ကို၊ ဂဟေတွာ - ကိုင်၍၊ အစောဒေန္တော - မမောင်းပဲ၊ အဝါရန္တော - မတားမြစ်ပဲ၊ တိဋ္ဌတိက္ကဝ - လစ်လျူရှု၍ တည် သကဲ့သို့၊ ဧဝံတထာ - ထိုအတူ၊ ဆဋ္ဌဂုံပေက္ခာ - အာရုံချောက်ပါး၌ လစ်လျူရှုတတ်သော ဆဋ္ဌဂုံပေက္ခာနှင့်၊

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သမန္နာဂတာ - ပြည့်စုံကုန်သော၊ ဂုတ္တဒ္ဓါရာ - လုံခြုံသော ဒွါရခြောက်ပါး ရှိကုန်သော၊ ပဏှိတာ - ပညာရှိကုန်သော၊ ဘိက္ခဝေါ - ရဟန်းငါးရာတို့သည်၊ ကုန္ဒိယာနိ - ကုန္ဒိယခြောက်ပါးတို့ကို၊ ရက္ခန္တိ - စောင့်ရှောက်ကုန်၏။ ဘဂဝါ - မြတ်စွာဘုရား၊ ဧတေ - ဤ ရဟန္တာငါးရာတို့ကို၊ ဒက္ခိတာယေ - ဖူးမြော်ခြင်းငှာ၊ မယံ - အကျွန်ုပ်တို့သည်၊ ကုမံ ဓမ္မသမယံ - ဤ တရားသဘင်သို့၊ အာဂတာ - လာကုန်သည်၊ အမှ - ဖြစ်ကုန်၏။

အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ကုမံ ဂါထံ အဘာသိ။
“ဆေတွာ ခိလံ ဆေတွာ ပလိယံ၊ ကုန္ဒခိလံ ဦဟစ္စ မနေဇာ။ တေ စရန္တိ သုဒ္ဓါ ဝိမလာ၊ စက္ခုမတာ သုဒန္တာ သုသုနာဂါ” တိ။

အထ ခေါ - ထို ဒုတိယ ဗြဟ္မာ၏ အခြားမဲ့၌၊ အပရာ ဒေဝတာ - အနောက် စကြာ ဝဠာ နှစ်ဖက်၌ သက်ဆင်းသော ဗြဟ္မာတစ်ယောက်သည်၊ ဘဂဝတော - မြတ်စွာ ဘုရား၏၊ သန္တိကေ - အထံတော်၌၊ ဆေတွာ ခိလံ ။ပေ။ သုသုနာဂါတိ - ဆေတွာ ခိလံ ။ပေ။ သုသုနာဂါ ဟူသော၊ ကုမံ ဂါထံ - ဤ ဂါထာကို၊ အဘာသိ - ရွတ်ပြီ။

ခိလံ - ရာဂ ဒေါသ မောဟမည်လျှင်း ငြောင့်တံသင်းကို၊ ဆေတွာ - မင်္ဂလေးရပ်ဖြင့် ပယ်ဖြတ်ကုန်၍၊ ပလိယံ - ရာဂ ဒေါသ မောဟခေါ်မည် တံခါးကျည်ကို၊ ဆေတွာ - ပယ်ဖြတ်ကုန်၍၊ ကုန္ဒခိလံ - ရာဂ ဒေါသ မောဟတည်းဟူသော တံခါးတိုင် ကို၊ ဦဟစ္စ - မင်္ဂလေးသွယ်ဖြင့် ပယ်နုတ်ပြီး၍၊ အနေဇာ - တဏှာမရှိကုန်သော၊ သုဒ္ဓါ - ကိလေသာ မရှိသည်ဖြစ်၍ စင်ကြယ်ကုန်သော၊ ဝိမလာ - ကိလေသာ အညစ်အကြေး မရှိကုန်သော၊ စက္ခုမတာ - စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ သုဒန္တာ - အလွန် ယဉ်ကျေးအောင် ဆုံးမ အပ်ပြီးကုန်သော၊ သုသုနာဂါ - ပျိုမျစ်နုနယ် ငယ်စဉ်က ရဟန္တာ ဖြစ်ကုန်သော၊ တေ - ထို ရဟန္တာငါးရာတို့သည်၊ စရန္တိ - အရပ်လေး မျက်နှာတို့၌ အပိတ် အပင် အတားအဆီး မရှိကုန်သည်ဖြစ်၍ သွားလာလှည့်ပတ် ကုန်၏။ ဘဂဝါ - မြတ်စွာဘုရား၊ ဧတေ - ဤ ရဟန္တာငါးရာတို့ကို၊ ဒက္ခိတာယေ - ဖူးမြော်ခြင်းငှာ၊ မယံ - အကျွန်ုပ် တို့သည်၊ ကုမံ ဓမ္မသမယံ - ဤ တရားသဘင်သို့၊ အာဂတာ - လာကုန်သည်၊ အမှ - ဖြစ်ကုန်၏။

အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ ကုမံ ဂါထံ အဘာသိ။
“ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊ န တေ ဂမိဿန္တိ အပါယဘူမိံ။ ပဟာယ မာနသံ ဒေဟံ၊ ဒေဝကာယံ ပရိပူရေသန္တိ” တိ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အထ ခေါ - ထို တတိယ ဗြဟ္မာ၏ အခြားမဲ့၌၊ အပရာ ဒေဝတာ - မြောက်စကြဝဠာ နှစ်ဝ၌ သက်ဆင်းသော ဗြဟ္မာတစ်ယောက်သည်၊ ဘဂဝတော - မြတ်စွာဘုရား၏၊ သန္တိကေ - အထံတော်၌၊ ယေကေစိ ။ပေ။ ပရိပူရေသန္တိ တိ - ယေကေစိ ။ပေ။ ပရိပူရေသန္တိ ဟူသော ဤ ဂါထာကို၊ အဘာသိ - ရွတ်ပြီ။

ယေကေစိ - ခပ်သိမ်းကုန်သော သူတို့သည်၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ - လောကုတ္တရာ သရဏဂုံဖြင့် ကိုးကွယ်ရာဟူ၍၊ ဂတာသေ - လေးလေးမြတ်မြတ် ဆည်းကပ်ကုန်၏။ တေ - ထို လောကုတ္တရာ သရဏဂုံဖြင့် ဆည်းကပ်ကုန်သော သူတို့ သည်၊ အပါယဘူမိံ - အပါယ်လေးဘုံသို့။ နဂမိသန္တိ - မလားကုန်လတ္တံ့။ မာနသံ ဒေဟံ - လူ၌ဖြစ်သော ကိုယ်ခန္ဓာကို၊ ပဟာယ - စွန့်ပစ်ကုန်သည်ရှိသော်၊ ဒေဝကာယံ - နတ်၌ဖြစ်သော ကိုယ်ခန္ဓာကို၊ ပရိပူရေသန္တိ - ပြည့်စေကုန်လတ္တံ့။ ဘဂဝါ - မြတ်စွာ ဘုရား၊ ဧတေ - ဤ ရဟန္တာငါးရာတို့ကို၊ ဒက္ခိတာယေ - ဖူးမြော်ခြင်းငှာ၊ မယံ - အကျွန်ုပ် တို့သည်၊ ဣမံ ဓမ္မသမယံ - ဤ တရားသဘင်သို့၊ အာဂတာ - လာကုန် သည်၊ အမှ - ဖြစ်ကုန်၏။

နတ်တို့၏အမည်ကို ဟောတော်မူခြင်း

၃၃၃။ အထ ခေါ ဘဂဝါ ဘိက္ခု အာမဇ္ဈေသိ "ယေဘုယျေန ဘိက္ခဝေ ဒသသု လောကဓာတူသု ဒေဝတာ သန္တိပတိတာ (ဟောန္တိ) တထာဂတံ ဒဿနာယ ဘိက္ခုသံဃဉ္စ။

အထ ခေါ - ထိုနတ်ဗြဟ္မာအများ စည်းဝေးသောအခါ၌၊ ဘဂဝါ - မြတ်စွာဘုရား သည်၊ ဘိက္ခု - ရဟန္တာငါးရာတို့ကို၊ အာမဇ္ဈေသိ - ခေါ်၍ မိန့်တော်မူပြီ။ ကိ အာမဇ္ဈေသိ - အဘယ်သို့ မိန့်တော်မူသနည်း ဟူမူ၊ ဘိက္ခဝေ - ရဟန်းတို့၊ ဒသသု လောကဓာတူသု - ဆယ်ခုကုန်သော လောကဓာတ်တို့၌၊ ဝါ - တစ်သောင်းသော စကြဝဠာတို့၌၊ ဝသန္တာ - နေကုန်သော၊ ဒေဝတာ - နတ်ဗြဟ္မာတို့သည်၊ တထာဂတံ - ငါဘုရားကို လည်းကောင်း၊ ဘိက္ခုသံဃဉ္စ - ရဟန္တာငါးရာကို လည်းကောင်း၊ ဒဿနာယ - ဖူးမြော်ခြင်းငှာ၊ ယေဘုယျေန သန္တိပတိတာ - များသောအားဖြင့် စည်းဝေး လာရောက်ကုန် သည်၊ ဟောန္တိ - ဖြစ်ကုန်၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ယေပိ တေ ဘိက္ခဝေ အဟောသုံ အတီတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ။
တေသမ္ဗိ ဘဂဝန္တာနံ ဧတံ ပရမာယေဝ ဒေဝတာ သန္နိပတိတာ အဟောသုံ သေယျထာပိ
မယံ ဧတရဟိ။

ဘိက္ခဝေ - ရဟန်းတို့၊ အတီတမဒ္ဓါနံ - လွန်လေပြီးသော အခွန်၌၊ အရဟန္တော -
ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော၊ ယေပိ တေ သမ္မာသမ္ဗုဒ္ဓါ - အကြင်
ဘုရားသခင် တို့သည်လည်း၊ အဟောသုံ - ပွင့်တော်မူကုန်ပြီ။ သေယျထာပိ -
ဥပမာမည်သည်ကား၊ ဧတရဟိ - ယခုအခါ၌၊ မယံ - ငါဘုရား၏၊ သန္နိကေ - အထံ၌၊
ဒေဝတာ - နတ် ဗြဟ္မာ တို့သည်၊ သန္နိပတိတာ - စည်းဝေးလာရောက်ကုန်သည်၊
ဟောန္တိ သေယျထာပိ - ဖြစ်ကုန် သကဲ့သို့၊ တေသမ္ဗိ ဘဂဝန္တာနံ - ဂင်္ဂါသဲလုံးမက
ပွင့်တော်မူကုန်ပြီးသော ထိုဘုရားသခင် တို့၏လည်း၊ သန္နိကေ - အထံ၌၊ ဧတံ
ပရမာယေဝ - ယခုငါ၏အထံ၌ စည်းဝေးသည် လောက် ပမာဏရှိသည်သာလျှင်
ဖြစ်ကုန်သော၊ ဒေဝတာ - နတ် ဗြဟ္မာတို့သည်၊ သန္နိပတိတာ - စည်းဝေး လာရောက်
ကုန်သည်၊ အဟောသုံ - ဖြစ်ကုန်ပြီ။

ယေပိ တေ ဘိက္ခဝေ ဘဝိဿန္တိ အနာဂတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ။
တေသမ္ဗိ ဘဂဝန္တာနံ ဧတံပရမာယေဝ ဒေဝတာ သန္နိပတိတာ ဘဝိဿန္တိ သေယျထာပိ
မယံ ဧတရဟိ။

ဘိက္ခဝေ - ရဟန်းတို့၊ အနာဂတမဒ္ဓါနံ - လာလတ္တံ့သော အခွန်၌၊ အရဟန္တော
- ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော၊ ယေပိ တေ သမ္မာသမ္ဗုဒ္ဓါ - အကြင်
ဘုရားရှင် တို့သည်လည်း၊ ဘဝိဿန္တိ - ပွင့်တော်မူကုန်လတ္တံ့။ သေယျထာပိ -
ဥပမာမည်သည်ကား၊ ဧတရဟိ - ယခုအခါ၌၊ မယံ - ငါဘုရား၏၊ သန္နိကေ - အထံ၌၊
ဒေဝတာ - နတ် ဗြဟ္မာ တို့သည်၊ သန္နိပတိတာ - စည်းဝေးလာရောက်ကုန်သည်၊
ဟောန္တိ သေယျထာပိ - ဖြစ်ကုန် သကဲ့သို့၊ တေသမ္ဗိ ဘဂဝန္တာနံ - ဂင်္ဂါသဲလုံးမက
ပွင့်တော်မူကုန်ပြီးသော ထိုဘုရားသခင် တို့၏လည်း၊ သန္နိကေ - အထံ၌၊ ဧတံ
ပရမာယေဝ - ယခုငါ၏အထံ၌ စည်းဝေးသည် လောက် ပမာဏရှိသည်သာလျှင်
ဖြစ်ကုန်သော၊ ဒေဝတာ - နတ် ဗြဟ္မာတို့သည်၊ သန္နိပတိတာ - စည်းဝေးလာရောက်
ကုန်သည်၊ ဘဝိဿန္တိ - ဖြစ်ကုန်လတ္တံ့။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အာစိက္ခိဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ ကိတ္တယိဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ ဒေသေဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ၊ တံ သုကာထ သာဓုကံ မနသိကရောထ ဘာသိဿာမိ” တိ။ “ဧဝံ ဘန္တေ” တိ ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စသောသုံ။

ဘိက္ခဝေ - ရဟန်းတို့၊ ဒေဝကာယာနံ - နတ်ဗြဟ္မာ အပေါင်းတို့၏၊ နာမာနိ - အမည်တို့ကို၊ အာစိက္ခိဿာမိ - ငါဘုရား ပြောအံ့။ ဘိက္ခဝေ - ရဟန်းတို့၊ ဒေဝကာယာနံ - နတ်ဗြဟ္မာအပေါင်းတို့၏၊ နာမာနိ - အမည်တို့ကို၊ ကိတ္တယိဿာမိ - ငါဘုရား ကြားအံ့။ ဘိက္ခဝေ - ရဟန်းတို့၊ ဒေဝကာယာနံ - နတ်ဗြဟ္မာ အပေါင်းတို့၏၊ နာမာနိ - အမည်တို့ ကို၊ ဒေသေဿာမိ - ငါဘုရား ဟောအံ့။ တံ - ထို ငါဘုရား ဟောပြောလတ္တံ့သော စကား ကို၊ သုကာထ - နားစေ့စေ့ ထောင်ကြကုန်လော့။ သာဓုကံ - ကောင်းစွာ၊ မနသိ ကရောထ - နှလုံးသွင်းကြကုန်လော့။ ဘာသိဿာမိ - ဟောအံ့။ ဣတိ - ဤသို့၊ အာမန္တေသိ - မိန့်တော်မူပြီ။

ဘန္တေ - အရှင်ဘုရား၊ ဧဝံ - မိန့်တော်မူသည့် အတိုင်းပါဘုရား။ ဣတိ ခေါ - ဤသို့လျှင်၊ တေ ဘိက္ခူ - ထို ရဟန္တာငါးရာတို့သည်၊ ဘဂဝတော - မြတ်စွာဘုရား၏၊ စဝနံ - အမိန့်တော် စကားကို၊ ပစ္စသောသုံ - ရှေးရှု ဝန်ခံကုန်၏။ ဘဂဝါ - မြတ်စွာဘုရား သည်၊ ဧဝံ စဝနံ - ယခုဆိုလတ္တံ့သော “သိလောကမနုကဿာမိ” အစရှိသော ဤစကား ကို၊ အဝေါစ - မိန့်တော်မူပြီ။

(၁၆၀၀၀) သော နတ်များ

၃၃၄။ ဘဂဝါ တေဒဝေါစ - သိလောက မနုကဿာမိ၊ ယတ္ထ ဘုမ္မာ တဒသိတာ။ ယေ သိတာ ဂိရိဂုဗ္ဘရံ၊ ပဟိတတ္တာ သမာဟိတာ။ ပုထူသီဟာဝ သလ္လီနာ၊ လောမဟံသာ ဘိသမ္ဘုနော။ သြဒါတမနသာ သုဒ္ဓါ၊ ဝိပုသန္ဓမနာဝိလာ။

ယတ္ထ - အကြင်အကြင် အရပ်တို့၌၊ ဘုမ္မာ - မြေနှင့်စပ်၍ နေလေ့ရှိကုန်သော နတ်တို့သည်၊ တဒသိတာ - ထိုထို အရပ်ကို မှီ၍နေကုန်၏။ တေဟိ - ထို မြေနှင့်စပ်၍ နေလေ့ရှိကုန်သော နတ်တို့နှင့်၊ သဒ္ဓိံ - တကွ၊ သိလောကံ - ဂါထာကို၊ အနုကဿာမိ - ငါဘုရား ဖြစ်စေအံ့။ ယေ ဘိက္ခူ - အကြင် ရဟန္တာငါးရာတို့သည်၊ ဂိရိဂုဗ္ဘရံ - တောင်

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ခေါင်း တောင်ဝှမ်းကို၊ သိတာ - အမှီပြု၍ နေကုန်၏။ ပဟိတတ္တာ - နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိကုန်၏။ သမာဟိတာ - တည်ကြည်ကုန်၏။ ပုထူ - ငါးရာအရေအတွက် ရှိသည်ဖြစ်၍ များပြားကုန်၏။ သီဟာဝ - ကေသရာဇာ ခြင်္သေ့မင်း တို့ကဲ့သို့။ သလ္လီနာ - ကိန်းအောင်းကုန်၏။ လောမဟံသာ ဘိသ္မုနော - ကြက်သီး မွေးညှင်းထခြင်းကို လွှမ်းမိုးနိုင်ကုန်၏။ ဩဒါတမနသာ - ဖြူစင်သောစိတ် ရှိကုန် သည်ဖြစ်၍၊ သုဒ္ဓါ - စင်ကြယ်ကုန်၏။ ဝိပုသန္ဓာ - အထူးသဖြင့်ကြည်လင်ကုန်၏။ အနာဝိလာ - နောက်ကျူခြင်း မရှိကုန်။

ဘိယျော ပဉ္စသတေ ဥတ္တာ၊ ဝနေ ကာပိလဝတ္ထဝေ။ တတော အာမန္တယိ သတ္တာ၊ သာဝကေ သာသနေ ရတေ။ ဒေဝကာယာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။ တေ စ အာတပ္ပမကရုံ၊ သုတ္တာ ဗုဒ္ဓဿ သာသနံ။

ကာပိလဝတ္ထဝေ - ကပိလဝတ်ပြည်၏ အနီးဖြစ်သော၊ ဝနေ - မဟာဝန်တော၌၊ ဝသန္တေ - သီတင်းသုံးနေကုန်သော၊ ဘိယျော ပဉ္စသတေ - မြတ်စွာဘုရားနှင့်တကွ ငါးရာထက် တစ်ပါးပိုလွန်ကုန်သော၊ တေ ဘိက္ခု - ထိုရဟန္တာတို့ကို၊ ဥတ္တာ - ဤ ရဟန်းတို့ကား ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့ကို မြင်နိုင်ကုန်၏ဟု သိတော်မူ၍၊ တတော - ထိုအခါ၌၊ သာသနေ - သိက္ခာသုံးပါးဖြင့် သိမ်းကျုံးအပ်သော သာသနာတော်၌၊ ရတေ - မွေ့လျော် ပျော်ပိုက်ကုန်သော၊ သာဝကေ - ရဟန္တာငါးရာ သာဝကတို့ကို၊ သတ္တာ - မြတ်စွာဘုရားသည်၊ အာမန္တယိ - ခေါ်၍ မိန့်တော်မူပြီ။ ကိ အာမန္တယိ - အဘယ်သို့ခေါ်၍ မိန့်တော်မူသနည်း ဟူမူ၊ ဘိက္ခဝေ - ရဟန်းတို့၊ ဒေဝကာယာ - နတ် ဗြဟ္မာအပေါင်းတို့သည်၊ အဘိက္ကန္တာ - စည်းဝေး လာရောက် ကုန်၏။ တေ - ထိုနတ် ဗြဟ္မာအပေါင်းတို့ကို၊ တုမေ - သင် ရဟန္တာငါးရာတို့သည်၊ ဝိဇာနာထ - ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်လျက် သိကြကုန်လော့။ ဣတိ - ဤသို့၊ အာမန္တယိ - ခေါ်၍ မိန့်တော်မူပြီ၊ တေ စ - ထို ရဟန္တာငါးရာတို့သည်လည်း၊ ဗုဒ္ဓဿ - မြတ်စွာဘုရား၏၊ သာသနံ - အမိန့်တော်ကို၊ သုတ္တာ - ကြားကုန်၍၊ အာတပ္ပံ - ဒိဗ္ဗစက္ခု အဘိညာဉ်အကျိုးငှာ ဝီရိယကို၊ အကရုံ - ပြုကြကုန်ပြီ။

တေသံ ပါတုရဟု ဉာဏံ၊ အမနုဿာနဒဿနံ။ အပေကေ သတမဒ္ဓက္ခံ၊ သဟဿံ အထ သတ္တရိံ။ သတံ ဧကေ သဟဿာနံ၊ အမနုဿာနမဒ္ဓသံ။ အပေကေနန္တမဒ္ဓက္ခံ၊ ဒိသာ သဗ္ဗာ ဗုဇ္ဇာ အဟံ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

တေသံ - ထိုရဟန္တာငါးရာတို့၏ (သန္တာန်၌)၊ အမနုဿာနံ - နတ်ဗြဟ္မာအပေါင်းတို့ကို၊ ဒဿနံ - မြင်စွမ်းနိုင်သော၊ ဉာဏံ - ဒိဗ္ဗစက္ခုဉာဏ်သည်၊ ပါတုရဟု - ထင်ရှားဖြစ်ပြီ၊ တေသံ - ထိုရဟန္တာငါးရာတို့တွင်၊ အပေကေ - အချို့သော ရဟန္တာတို့သည်၊ သတ - နတ်ဗြဟ္မာ တစ်ရာလောက်ကို၊ အဒ္ဓက္ခံ - ဒိဗ္ဗစက္ခုဖြင့် မြင်ကုန်ပြီ။ အပေကေ - အချို့သော ရဟန္တာတို့သည်၊ သဟဿံ - နတ်ဗြဟ္မာ တစ်ထောင်လောက်ကို၊ အဒ္ဓက္ခံ - ဒိဗ္ဗစက္ခုဖြင့် မြင်ကုန်ပြီ။ အထ - ထိုမှတစ်ပါး၊ အပေကေ - အချို့သော ရဟန္တာတို့သည်၊ သတ္တရိသဟဿာနိ - ခုနှစ်သောင်းလောက်သော နတ်ဗြဟ္မာတို့ကို၊ အဒ္ဓက္ခံ - ဒိဗ္ဗစက္ခု ဖြင့် မြင်ကုန်ပြီ။ ဧကေ - အချို့သော ရဟန္တာတို့သည်၊ အမနုဿာနံ - နတ်ဗြဟ္မာတို့၏၊ သဟဿာနံသတံ - တစ်သိန်းလောက်ကို၊ အဒ္ဓသုံ - ဒိဗ္ဗစက္ခုဖြင့် မြင်ကုန်ပြီ။ အပေကေ - အချို့သော ရဟန္တာတို့သည်၊ အနန္တံ - အပိုင်းအခြားမရှိသော နတ်ဗြဟ္မာအပေါင်းကို၊ အဒ္ဓက္ခံ - ဒိဗ္ဗစက္ခုဖြင့် မြင်ကုန်ပြီ။ သဗ္ဗာ - ခပ်သိမ်းကုန်သော၊ ဒိဿာ - အရပ်မျက်နှာ တို့သည်၊ ဗုဇ္ဇာ - နတ်ဗြဟ္မာတို့နှင့် ပြည့်နှက်နေသည်၊ အဟံ - ဖြစ်ကုန်ပြီ။

တဉ္စ သဗ္ဗံ အဘိညာယ၊ ဝဝတ္ထိတွာန စက္ခုမာ။ တတော အာမန္တယီ သတ္တာ၊ သာဝကေ သာသနေ ရတေ။ ဒေဝကာယာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။ ယေ ဝေါဟံ ကိတ္တယိဿာမိ၊ ဂိရာဟိ အနုပုဗ္ဗသော။

စက္ခုမာ - စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော၊ သတ္တာ - မြတ်စွာဘုရားသခင်သည်၊ တေသု - ထို ရဟန္တာငါးရာတို့တွင်၊ ဧကေကေန - တစ်ပါးပါးသည်၊ ဒိဗ္ဗံ - မြင်အပ်သော၊ တဉ္စသဗ္ဗံ - ထိုအလုံးစုံကိုလည်း၊ အဘိညာယ - သိတော်မူ၍၊ ဝဝတ္ထိတွာန - ပိုင်းခြား မှတ်သားတော်မူ၍၊ တတော - နတ်ဗြဟ္မာတို့ စည်းဝေး ရောက်လာ ထိုအခါ၌၊ သာသနေ - သိက္ခာသုံးပါးဖြင့် သဂြိုဟ်အပ်သော သာသနာတော်၌၊ ရတေ - မွေ့လျော် ပျော်ပိုက် ကုန်သော၊ သာဝကေ - ရဟန္တာငါးရာ သာဝကတို့ကို၊ အာမန္တယီ - ခေါ်၍ မိန့်တော်မူပြီ။ ကိ အာမန္တယီ - အဘယ်သို့ခေါ်၍ မိန့်တော်မူသနည်း ဟူမူ၊ ဘိက္ခဝေါ - ရဟန်းတို့၊ ဒေဝကာယာ - နတ် ဗြဟ္မာ အပေါင်းတို့သည်၊ အဘိက္ကန္တာ - စည်းဝေးလာရောက်ကုန်၏။ ယေ ဒေဝကာယေ -ယင်း နတ်ဗြဟ္မာအပေါင်းတို့ကို၊ ဂိရာဟိ - ဂါထာစကားတို့ဖြင့်၊ အနုပုဗ္ဗသော - အစဉ်အတိုင်း၊ အဟံ - ငါဘုရားသည်၊ ဝေါ - သင်တို့အား၊ ကိတ္တယိဿာမိ - ကြားပေ အံ့၊ တုမေ -

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သင်ရဟန်းတို့သည်၊ ဝိဇ္ဇာနာထ - ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်လျက် သိကြကုန်လော့။

၃၃၅။ သတ္တသဟဿာ တေယက္ခာ၊ ဘုမ္မာကာပိလဝတ္ထဝါ။ ကုဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသင်္ဃိနော။ မောဒမာနာ အဘိတ္တာမုံ၊ ဘိက္ခုနံ သမိတိ ဝနံ။

သတ္တသဟဿာ - ခုနစ်ထောင် အရေအတွက်ရှိကုန်သော၊ တေ ဒေဝကာယာ - ထိုနတ်ဗြဟ္မာ အပေါင်းတို့သည်၊ ကာပိလဝတ္ထဝါ - ကပိလဝတ်ပြည်ကို မှီ၍ဖြစ်ကုန်သော၊ ဘုမ္မာ - မြေနှင့်စပ်၍နေလေ့ရှိကုန်သော၊ ယက္ခာ - ယက္ခအမျိုးတို့ ချည်းတည်း။ ကုဒ္ဓိမန္တော - တန်ခိုးကြီးကုန်၏။ ဇုတိမန္တော - အာနဘော် ကြီးကုန်၏။ ဝဏ္ဏဝန္တော - လှပသော ကိုယ် အဆင်း ရှိကုန်၏။ ဝါ - ကိုယ်ရောင်ကိုယ်ဝါနှင့် ပြည့်စုံကုန်၏။ ယသသင်္ဃိနော - များသော အခြံအရံ ရှိကုန်၏။ မောဒမာနာ - ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ ဘိက္ခုနံ - ရဟန္တာငါးရာ တို့၏။ သမိတိ - အထံသို့၊ ဘိက္ခုနံ - ရဟန္တာငါးရာတို့ကို၊ ဒဿနာယ - ဖူးမြင်ခြင်းငှာ၊ ဝနံ - ဤ မဟာဝန်တောသို့၊ အဘိတ္တာမုံ - လာရောက်ကုန်၏။ တနည်းကား ... ဘိက္ခုနံ - ရဟန္တာငါးရာတို့၏။ သမိတိ - အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်းငှာ၊ ဝနံ - ဤ မဟာဝန်တောသို့၊ အဘိတ္တာမုံ - လာရောက်ကုန်၏။

ဆ သဟဿာ ဟေမဝတာ၊ ယက္ခာ နာနတ္ထဝဏ္ဏိနော။ ကုဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသင်္ဃိနော။ မောဒမာနာ အဘိတ္တာမုံ၊ ဘိက္ခုနံ သမိတိ ဝနံ။

ဆသဟဿာ - ခြောက်ထောင် အရေအတွက်ရှိကုန်သော နတ်တို့သည်၊ ဟေမဝတာ - ဟေမဝတာ တောင်၌ဖြစ်ကုန်၏။ ယက္ခာ - ယက္ခအမျိုးတို့ ချည်းတည်း။ သဗ္ဗေပိ - အလုံးစုံလည်း ဖြစ်ကုန်သော၊ တေ - ထို ခြောက်ထောင်သော နတ်တို့သည်၊ နာနတ္ထဝဏ္ဏိနော - အညို အရွှေ စသောအားဖြင့် အထူးထူး အထွေထွေ အဆင်းရှိကုန်၏။ ကုဒ္ဓိမန္တော - တန်ခိုး ကြီးကုန်၏။ ဇုတိမန္တော - အာနဘော် ကြီးကုန်၏။ ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါနှင့် ပြည့်စုံကုန်၏။ ယသသင်္ဃိနော - များသော အခြံအရံ ရှိကုန်၏။ မောဒမာနာ - ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ ဘိက္ခုနံ သမိတိ - ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်းငှာ၊ ဝနံ - ဤ မဟာဝန်တောသို့၊ အဘိတ္တာမုံ - လာရောက်ကုန်ပြီ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သာတာဂိရာ တိသဟဿာ၊ ယက္ခာ နာနတ္ထဝဏ္ဏိနော။ ကုဒ္ဓိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝဏ္ဏော ယသသိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခုနံ သမိ တိ ဝနံ။

တိသဟဿာ - သုံးထောင် အရေအတွက်ရှိကုန်သော နတ်တို့သည်။
သာတာဂိရာ - သာတာဂီရိ တောင်၌ဖြစ်ကုန်၏။ ယက္ခာ - ယက္ခမျိုးတို့ချည်းတည်း။
သဗ္ဗပိ - အလုံးစုံ လည်း ဖြစ်ကုန်သော။ တေ - ထို သုံးထောင်သော နတ်တို့သည်။
နာနတ္ထဝဏ္ဏိနော - အညို အရွှေ စသောအားဖြင့် အထူးထူး အထွေထွေ
အဆင်းရှိကုန်၏။ ကုဒ္ဓိမန္တော - တန်ခိုးကြီးကုန်၏။ ဇုတိမန္တော - အာနဘော်ကြီးကုန်၏။
ဝဏ္ဏဝဏ္ဏော - ကိုယ်ရောင်ကိုယ်ဝါ နှင့် ပြည့်စုံကုန်၏။ ယသသိနော - များသော
အခြံအရံ ရှိကုန်၏။ မောဒမာနာ - ဝမ်းမြောက် ကုန်သည်ဖြစ်၍၊ ဘိက္ခုနံ သမိတိ -
ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်းငှာ၊ ဝနံ - ဤ မဟာဝုန်တော
သို့၊ အဘိက္ကာမုံ - လာရောက်ကုန်ပြီ။

ကုဇ္ဈေတေ သောဠသ သဟဿာ၊ ယက္ခာ နာနတ္ထဝဏ္ဏိနော။ ကုဒ္ဓိမန္တော
ဇုတိမန္တော၊ ဝဏ္ဏဝဏ္ဏော ယသသိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခုနံ သမိ တိ ဝနံ။

ကုဇ္ဈေတေ - ကပိလဝတ်ပြည်ကို မှီ၍ဖြစ်သော နတ်အပေါင်း ခုနစ်ထောင်၊
ဟေမဝတာတောင်ကို မှီ၍ဖြစ်သော နတ်အပေါင်း ခြောက်ထောင်၊ သာတာဂီရိတောင်
ကို မှီ၍ဖြစ်သော နတ်အပေါင်း သုံးထောင်ဟု ဆိုအပ်ကုန်သော ဤနတ်အပေါင်း
တို့သည်။ သောဠသ သဟဿာ - တစ်သောင်းခြောက်ထောင် အရေအတွက်
ရှိကုန်၏။ ယက္ခာ - ယက္ခမျိုးတို့ချည်းတည်း။ သဗ္ဗပိ - အလုံးစုံလည်း ဖြစ်ကုန် သော။
တေ -ထိုတစ်သောင်းခြောက်ထောင်သော နတ်တို့သည်။ နာနတ္ထဝဏ္ဏိနော - အညို
အရွှေ စသောအားဖြင့် အထူးထူး အထွေထွေ အဆင်းရှိကုန်၏။ ကုဒ္ဓိမန္တော - တန်ခိုး
ကြီးကုန်၏။ ဇုတိမန္တော - အာနဘော် ကြီးကုန်၏။ ဝဏ္ဏဝဏ္ဏော - ကိုယ်ရောင်ကိုယ်ဝါနှင့်
ပြည့်စုံကုန်၏။ ယသသိနော - များသော အခြံအရံ ရှိကုန်၏။ မောဒမာနာ -
ဝမ်းမြောက် ကုန်သည် ဖြစ်၍၊ ဘိက္ခုနံ သမိတိ - ရဟန္တာငါးရာတို့၏ အပေါင်းကို၊
ဒဿနာယ - ဖူးမြင်ခြင်းငှာ၊ ဝနံ - ဤ မဟာဝုန်တောသို့၊ အဘိက္ကာမုံ - လာရောက်
ကုန်ပြီ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

နတ်မင်း (၆) မျိုး

ဝေသာမိတ္တာ ပဉ္စသတာ၊ ယက္ခာ နာနတ္ထဝဏ္ဏိနော။ ကုဒ္ဒိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသသိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခုနံ သမိတိံ ဝနံ။

ပဉ္စသတာ - ငါးရာအရေအတွက် ရှိကုန်သော နတ်တို့သည်။ ဝေသာမိတ္တာ -
ဝေသာမိတ္တတောင်၌ ဖြစ်ကုန်၏။ ယက္ခာ - ယက္ခမျိုးတို့ချည်းတည်း။ သဗ္ဗေပိ - အလုံးစုံ
လည်း ဖြစ်ကုန်သော။ တေ - ထို ငါးရာသော နတ်တို့သည်။ နာနတ္ထဝဏ္ဏိနော - အညို
အရွှေ စသောအားဖြင့် အထူးထူး အထွေထွေ အဆင်းရှိကုန်၏။ ကုဒ္ဒိမန္တော -
တန်ခိုးကြီး ကုန်၏။ ဇုတိမန္တော - အာနုဘော် ကြီးကုန်၏။ ဝဏ္ဏဝန္တော -
ကိုယ်ရောင်ကိုယ်ဝါနှင့် ပြည့်စုံ ကုန်၏။ ယသသိနော - များသော အခြံအရံ ရှိကုန်၏။
မောဒမာနာ - ဝမ်းမြောက် ကုန်သည် ဖြစ်၍၊ ဘိက္ခုနံ သမိတိံ - ရဟန္တာငါးရာတို့၏
အပေါင်းကို၊ ဒဿနာယ - ဖူးမြင် ခြင်းငှာ၊ ဝနံ - ဤ မဟာဝုန်တောသို့၊ အဘိက္ကာမုံ -
လာရောက်ကုန်ပြီ။

ကုမ္ဘိရော ရာဇဂဟိကော၊ ဝေပုလ္လဿ နိဝေသနံ။ ဘိယျော နံ သတ သဟသံ၊
ယက္ခာနံ ပယိရပါသတိ။ ကုမ္ဘိရော ရာဇဂဟိကော၊ သောပါဂါ သမိတိံ ဝနံ။

ကုမ္ဘိရော - ကုမ္ဘိ ရမည်သော နတ်မင်းသည်။ ရာဇဂဟိကော - ရာဇဂြိုဟ်ပြည်၌
ဖြစ်၏။ အဿ - ထိုနတ်မင်း၏။ နိဝေသနံ - နေရာအရပ်ကား၊ ဝေပုလ္လော - ဝေပုလ္လ
တောင်တည်း။ နံ - ထို ကုမ္ဘိ ရနတ်မင်းကို၊ ယက္ခာနံ - ယက္ခမျိုးဖြစ်ကုန်သော နတ်တို့
၏။ သတ သဟသံ ဘိယျော - တစ်သိန်းထက်အလွန်သည်။ ပယိရပါသတိ -
ဆည်းကပ် စား၏။ ရာဇဂဟိကော - ရာဇဂြိုဟ်ပြည်၌ ဖြစ်သော၊ ကုမ္ဘိရော -
ကုမ္ဘိ ရအမည်ရှိသော၊ သောပိ - ထိုနတ်မင်းသည်လည်း၊ သပရိဝါရော - အခြံအရံနှင့်
တကွ၊ သမိတိံ - ရဟန္တာ ငါးရာတို့၏ အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်း ငှာ၊ ဝနံ -
ဤ မဟာဝုန်တောသို့၊ အဘိက္ကာမုံ - လာရောက်ကုန်ပြီ။

၃၃၆။ ပုရိမဉ္စ ဒိသံ ရာဇာ၊ တေရဋ္ဌော ပသာသတိ။ ဂန္ဓဗ္ဗာနံ အမိပတိ၊ မဟာရာဇာ
ယသသိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ကုန္ဒုနာမာ မဟဗ္ဗလာ။ ကုဒ္ဒိမန္တော ဇုတိမန္တော၊
ဝဏ္ဏဝန္တော ယသသိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခုနံ သမိတိံ ဝနံ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

တေရဋ္ဌော - တေရဋ္ဌ အမည်ရှိသော၊ ရာဇာ - နတ်မင်းသည်၊ ပုရိမံ ဒိသံ - မြင်းမိုရ်တောင်၏ အရှေ့အရပ်မျက်နှာကို၊ ပသာသတိ - ဆုံးမ၏။ ဂန္ဓဗ္ဗာနံ - ဂန္ဓဗ္ဗ နတ်မျိုးတို့ကို၊ အဓိပတိ - အစိုးရ၏။ သော မဟာရာဇာ - ထို တေရဋ္ဌ နတ်မင်းသည်၊ ယသသိ - များစွာသော အခြံအရံ ရှိ၏။ တဿ - ထို တေရဋ္ဌ နတ်မင်း၏၊ ဗဟဝေါ - များစွာကုန်သော၊ မဟဗ္ဗလာ - ကြီးသော အားရှိကုန်သော၊ ပုတ္တာပိ - သားတို့ သည်လည်း၊ ဣန္ဒနာမာ - ဣန္ဒဟူသော အမည်ချည်း ရှိကုန်၏။ ဣဒ္ဓိမန္တော - တန်ခိုး ကြီးကုန်၏။ ဇုတိမန္တော - အာနဘော် ကြီးကုန်၏။ ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါနှင့် ပြည့်စုံကုန်၏။ ယသသိနော - များသော အခြံအရံရှိကုန်၏။ မောဒမာနာ - ဝမ်းမြောက် ကုန်သည် ဖြစ်၍၊ ဘိက္ခုနံ သမိတိ - ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်းငှာ၊ ဝနံ - ဤ မဟာဝုန်တောသို့၊ အဘိက္ကာမံ - လာရောက်ကုန်ပြီ။

ဒက္ခိဏဉ္စ ဒိသံ ရာဇာ၊ ဝိရူဠော တံ ပသာသတိ။ ကုမ္ဘ ဣန္ဒာနံ အဓိပတိ၊ မဟာရာဇာ ယသသိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။ မောဒမာနာ အဘိက္ကာမံ၊ ဘိက္ခုနံ သမိ တိ ဝနံ။

ဝိရူဠော - ဝိရူဠမည်သော၊ ရာဇာ - နတ်မင်းသည်၊ ဒက္ခိဏံ - မြင်းမိုရ်တောင်၏ တောင်ဘက်ဖြစ်သော၊ တံ ဒိသံ - ထို အရပ်မျက်နှာကို၊ ပသာသတိ - ဆုံးမ၏။ ကုမ္ဘဣန္ဒာနံ - ကုမ္ဘဏ်တို့ကို၊ အဓိပတိ - အစိုးရ၏။ သော မဟာရာဇာ - ထို ဝိရူဠ နတ်မင်းကြီးသည်၊ ယသသိ - များစွာသော အခြံအရံ ရှိ၏။ တဿ - ထို ဝိရူဠ နတ်မင်း၏၊ ဗဟဝေါ - များစွာကုန်သော၊ မဟဗ္ဗလာ - ကြီးသော အားရှိကုန်သော၊ ပုတ္တာပိ - သားတို့သည်လည်း၊ ဣန္ဒနာမာ - ဣန္ဒဟူသော အမည်ချည်း ရှိကုန်၏။ ဣဒ္ဓိမန္တော - တန်ခိုး ကြီးကုန်၏။ ဇုတိမန္တော - အာနဘော် ကြီးကုန်၏။ ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါနှင့် ပြည့်စုံကုန်၏။ ယသသိနော - များသော အခြံအရံ ရှိကုန်၏။ မောဒမာနာ - ဝမ်းမြောက်ကုန်သည် ဖြစ်၍၊ ဘိက္ခုနံ သမိတိ - ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်းငှာ၊ ဝနံ - ဤ မဟာဝုန်တောသို့၊ အဘိက္ကာမံ - လာရောက် ကုန်ပြီ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ပစ္စိမဉ္ဇ ဇိသံ ရာဇာ၊ ဝိရူပက္ခော ပသာသတိ။ နာဂါနဉ္စ အဓိပတိ၊ မဟာရာဇာ ယသသိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခုနံ သမိတိံ ဝနံ။

ပစ္စိမံ စ ဇိသံ - မြင်းမိုရ်တောင်၏ အနောက်ဘက်ဖြစ်သော မျက်နှာကိုမူကား၊ ဝိရူပက္ခော - ဝိရူပက္ခမည်သော၊ ရာဇာ - နတ်မင်းသည်၊ ပသာသတိ - ဆုံးမ၏။ နာဂါနဉ္စ - နဂါးတို့ကိုလည်း၊ အဓိပတိ - အစိုးရ၏။ သော မဟာရာဇာ - ထို ဝိရူပက္ခ နတ်မင်းသည်၊ ယသသိ - များစွာသော အခြံအရံ ရှိ၏။ တဿ - ထို ဝိရူပက္ခ နတ်မင်း၏၊ ဗဟဝေါ - များစွာကုန်သော၊ မဟဗ္ဗလာ - ကြီးသော အားရှိကုန်သော၊ ပုတ္တာပိ - သားတို့သည်လည်း၊ ဣန္ဒနာမာ - ဣန္ဒဟူသော အမည်ချည်း ရှိကုန်၏။ ဣဒ္ဓိမန္တော - တန်ခိုး ကြီးကုန်၏။ ဇုတိမန္တော - အာနဘော် ကြီးကုန်၏။ ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါနှင့် ပြည့်စုံကုန်၏။ ယသသိနော - များသော အခြံအရံ ရှိကုန်၏။ မောဒမာနာ - ဝမ်းမြောက်ကုန်သည် ဖြစ်၍၊ ဘိက္ခုနံ သမိတိံ - ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်းငှာ၊ ဝနံ - ဤ မဟာဝုန်တောသို့၊ အဘိက္ကာမုံ - လာရောက်ကုန်ပြီ။

ဥတ္တရဉ္စ ဇိသံ ရာဇာ၊ ကုဝေရော တံ ပသာသတိ။ ယက္ခာနဉ္စ အဓိပတိ၊ မဟာရာဇာ ယသသိသော။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခုနံ သမိတိံ ဝနံ။

ဥတ္တရံ - မြင်းမိုရ်တောင်၏ မြောက်ဘက်ဖြစ်သော၊ တံ ဇိသဉ္စ - ထို မျက်နှာကိုကား၊ ကုဝေရော - ကုဝေရ မည်သော၊ ရာဇာ - နတ်မင်းသည်၊ ပသာသတိ - ဆုံးမ၏။ ယက္ခာ နဉ္စ - ယက္ခမိုးဖြစ်သော နတ်တို့ကိုလည်း၊ အဓိပတိ - အစိုးရ၏။ သော မဟာရာဇာ - ထို ကုဝေရနတ်မင်းသည်၊ ယသသိ - များစွာသော အခြံအရံ ရှိ၏။ တဿ - ထို ကုဝေရ နတ်မင်း၏၊ ဗဟဝေါ - များစွာကုန်သော၊ မဟဗ္ဗလာ - ကြီးသော အားရှိကုန်သော၊ ပုတ္တာပိ - သားတို့သည်လည်း၊ ဣန္ဒနာမာ - ဣန္ဒဟူသော အမည်ချည်း ရှိကုန်၏။ ဣဒ္ဓိမန္တော - တန်ခိုးကြီးကုန်၏။ ဇုတိမန္တော - အာနဘော် ကြီးကုန်၏။ ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါ နှင့် ပြည့်စုံကုန်၏။ ယသသိနော - များသော အခြံအရံ ရှိကုန်၏။ မောဒမာနာ - ဝမ်းမြောက်ကုန်သည် ဖြစ်၍၊ ဘိက္ခုနံ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သမိတိ - ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်းငှာ၊ ဝနံ - ဤ မဟာဝုန်တောသို့၊ အဘိက္ကာမံ - လာရောက်ကုန်ပြီ။

ပုရိမံ ဒိသံ တေရဋ္ဌော၊ ဒက္ခိဏေန ဝိရုဇ္ဈကော။ ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။

ဒဿ သဟဿ စက္ကဝါဠတော - တစ်သောင်းသော စကြဝဠာမှ၊ အာဂတော - လာသော၊ တေရဋ္ဌော - တစ်သောင်းသော တေရဋ္ဌ နတ်မင်းသည်၊ ကောဋိသတ သဟဿ ကောဋိသတသဟဿ ဂန္ဓဗ္ဗရိဝါရော - ကုဋေတစ်သိန်းစီ ကုဋေတစ်သိန်းစီ ဂန္ဓဗ္ဗနတ်မျိုး အခြံအရံ ရှိသည်ဖြစ်၍၊ ပုရိမံ ဒိသံ - မြတ်စွာဘုရား၏ အရှေ့အရပ်၌၊ ကပိလဝတ္ထု မဟာဝနတော - ကပိလဝတ်ပြည်၏ အနီးဖြစ်သော မဟာဝုန်တောမှ၊ ပဠာယ - စ၍၊ စက္ကဝါဠဂ္ဂံ - စကြဝဠာတိုက်ကို၊ ပူရေတွာ - ပြည့်စေ၍၊ ဌိတော - တည်၏။

ဒဿ သဟဿ စက္ကဝါဠတော - တစ်သောင်းသော စကြဝဠာမှ၊ အာဂတော - လာသော၊ ဝိရုဇ္ဈကော - တစ်သောင်းသော ဝိရုဇ္ဈက နတ်မင်းသည်၊ ကောဋိသတ သဟဿ ကောဋိသတသဟဿ ကမ္ဘဏ္ဍပရိဝါရော - ကုဋေတစ်သိန်းစီ ကုဋေ တစ်သိန်းစီ ကမ္ဘဏ္ဍ အခြံအရံ ရှိသည်ဖြစ်၍၊ ဒက္ခိဏေန - မြတ်စွာဘုရား၏ တောင်မျက်နှာ၌၊ ကပိလဝတ္ထု မဟာဝနတော - ကပိလဝတ်ပြည်၏ အနီးဖြစ်သော မဟာဝုန်တောမှ၊ ပဠာယ - စ၍၊ စက္ကဝါဠဂ္ဂံ - စကြဝဠာတိုက်ကို၊ ပူရေတွာ - ပြည့်စေ ၍၊ ဌိတော - တည်၏။

ဒဿ သဟဿ စက္ကဝါဠတော - တစ်သောင်းသော စကြဝဠာမှ၊ အာဂတော - လာသော၊ ဝိရူပက္ခော - တစ်သောင်းသော ဝိရူပက္ခ နတ်မင်းသည်၊ ကောဋိသတ သဟဿ ကောဋိသတသဟဿ နာဂပရိဝါရော - ကုဋေတစ်သိန်းစီ ကုဋေတစ်သိန်းစီ နဂါး အခြံအရံ ရှိသည်ဖြစ်၍၊ ပစ္ဆိမေန - မြတ်စွာဘုရား၏ အနောက်မျက်နှာ၌၊ ကပိလဝတ္ထု မဟာဝနတော - ကပိလဝတ်ပြည်၏ အနီးဖြစ်သော မဟာဝုန်တောမှ၊ ပဠာယ - စ၍၊ စက္ကဝါဠဂ္ဂံ - စကြဝဠာတိုက်ကို၊ ပူရေတွာ - ပြည့်စေ၍၊ ဌိတော - တည်၏။

ဒဿ သဟဿ စက္ကဝါဠတော - တစ်သောင်းသော စကြဝဠာမှ၊ အာဂတော - လာသော၊ ကုဝေရော - တစ်သောင်းသော ကုဝေရ နတ်မင်းသည်၊ ကောဋိသတသဟဿ ကောဋိသတသဟဿ ယက္ခပရိဝါရော - ကုဋေတစ်သိန်းစီ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ကုဋေတစ်သိန်းစီ ယက္ခ နတ်မျိုး အခြံအရံ ရှိသည်ဖြစ်၍၊ ဥတ္တရံဒိသံ - မြတ်စွာဘုရား၏ မြောက်မျက်နှာ အရပ်၌၊ ကပိလဝတ္ထု မဟာဝနတော - ကပိလဝတ်ပြည်၏ အနီးဖြစ်သော မဟာဝန်တောမှ၊ ပဋ္ဌာယ - စ၍၊ စက္ကဝါဠုက္ခံ - စကြဝဠာတိုက်ကို၊ ပူရေတွာ - ပြည့်စေ၍၊ ဌိတော - တည်၏။

စတ္တာရော တေ မဟာရာဇာ၊ သမန္တာ စတုရော ဒိသာ။ ဒဒ္ဒလ္လမာနာ အဋ္ဌံသု၊ ဝနေ ကာပိလဝတ္ထဝေ။

ဣတိ - ဤသို့၊ သမန္တာ - ပတ်ဝန်းကျင် စကြဝဠာတစ်သောင်းမှ၊ အာဂတာ - လာကုန်သော၊ ဒသ သဟဿ ဒသ သဟဿသင်္ခါ - တစ်သောင်းစီ တစ်သောင်းစီ အရေအတွက် ရှိကုန်သော၊ ကောဋိသတသဟဿ ကောဋိသတသဟဿ ပရိဝါရာ - ကုဋေတစ်သိန်းစီ ကုဋေတစ်သိန်းစီ အခြံအရံ ရှိကုန်သော၊ စတ္တာရော - လေးယောက် ကုန်သော၊ တေ မဟာရာဇာ - ထို နတ်မင်းကြီးတို့သည်၊ သမန္တာ - မြတ်စွာဘုရား၏ ပတ်ဝန်းကျင်မှ၊ စတုရော ဒိသာ - အရပ်လေးမျက်နှာတို့၌၊ ကာပိလဝတ္ထဝေ - ကပိလ ဝတ်ပြည်၏ အနီးဖြစ်သော၊ ဝနေ - မဟာဝန်တော၌၊ ဒဒ္ဒလ္လမာနာ - မီးပုံကြီးကဲ့သို့ တောက်ပကုန်လျက်၊ အဋ္ဌံသု - တည်ကုန်၏။

နတ်မင်း (၁၁) ယောက်

၃၃၇။ တေသံ မာယာဝိနော ဒါသာ၊ အာဝံ ဝဇ္ဇနိကာ သဌာ။ မာယာ ကုဋေဣ၊ ဝိဋေဣ၊ ဝိဋ္ဌေ သဟ။ စန္ဒနော ကာမသေဋ္ဌော စ၊ ကိန္နိယဣ၊ နိယဣ၊ စ။

တေသံ - ထိုနတ်မင်းကြီးတို့၏၊ ဒါသာ - ရှစ်ယောက်သော ကျွန်တို့သည်၊ မာယာဝိနော - မာယာများကုန်၏၊ ဝဇ္ဇနိကာ - လှည့်ပတ်တတ်ကုန်၏၊ သဌာ - ကောက်ကျစ် စဉ်းလဲကုန်၏၊ မာယာ - လှည့်စားတတ်ကုန်၏၊ တေပိ - ထို ရှစ်ယောက်သော ကျွန်တို့ သည်လည်း၊ အာဝံ - လာရောက်ကုန်ပြီ။ ကုဋေဣ - ကုဋေဣမည်သော ကျွန်၊ ဝိဋေဣ - ဝိဋေဣ မည်သော ကျွန်၊ ဝိဋ္ဌေ - ဝိဋ္ဌေမည်သော ကျွန်၊ ဝိဋ္ဌေ - ဝိဋ္ဌေမည်သော ကျွန်၊ သော - ထို ဝိဋ္ဌေတမည်သောကျွန်သည်၊ တေဟိ - ထို နတ်မင်းကြီးတို့နှင့်၊ သဟ - အတူတကွ၊ အာဂတော - လာရောက်၏။ စန္ဒနော - စန္ဒနမည်သော ကျွန်၊ ကာမသေဋ္ဌော - ကာမသေဋ္ဌမည်သော ကျွန်၊ ကိန္နိယဣ -

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ကိန္နိယဏှာမည်သော ကျွန်၊ နိယဏှာ - နိယဏှာမည်သော ကျွန်၊ ဧတေ ဒါသာ - ဤ ရှစ်ယောက်သောကျွန်တို့သည်၊ အာဝံ - လာရောက်ကုန်ပြီ။

ပနာဒေါ ဩပမညော စ၊ ဒေဝသုတော စ မာတလိ။ စိတ္တသေနော စ ဂန္ဓဗ္ဗော၊ နဠော ရာဇာ ဇနေသဘော။ အာဂါ ပဉ္စသိခေါ စေဝ၊ တိမ္မရူ သူရိယဝစ္စသာ။ ဧတေ စညေ စ ရာဇာနော၊ ဂန္ဓဗ္ဗာ သဟ ရာဇာဘိ။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခုနံ သမိတိ ဝနံ။

ပနာဒေါ - ပနာဒမည်သော နတ်မင်းသည် လည်းကောင်း၊ ဩပမညော စ - ဩပမညမည်သော နတ်မင်းသည် လည်းကောင်း၊ ဒေဝသုတော - သိကြားမင်း၏ ရထားထိန်းဖြစ်သော၊ မာတလိ စ - မာတလိမည်သော နတ်မင်းသည် လည်းကောင်း၊ ဂန္ဓဗ္ဗော - ဂန္ဓဗ္ဗနတ်မျိုးဖြစ်သော၊ စိတ္တသေနော စ - စိတ္တမည်သော နတ်မင်း၊ သေနမည်သော နတ်မင်း၊ စိတ္တသေနမည်သော နတ်မင်းသည် လည်းကောင်း။ နဠော - နဠမည်သော၊ ရာဇာ စ - နတ်မင်းသည် လည်းကောင်း၊ ဇနေသဘော - ဇနေသဘာမည်သော နတ်မင်းသည် လည်းကောင်း၊ ပဉ္စသိခေါ စေဝ - ပဉ္စသီခ မည်သော နတ်မင်းသည် လည်းကောင်း၊ တိမ္မရူ - တိမ္မရူမည်သော နတ်မင်းသည် လည်းကောင်း၊ သူရိယဝစ္စသာ - တိမ္မရူနတ် မင်း၏သမီး၊ သူရိယဝစ္စသာမည်သော နတ်သမီးသည် လည်းကောင်း၊ အာဝံ - လာရောက်ကုန်ပြီ။ ဂန္ဓဗ္ဗာ - ဂန္ဓဗ္ဗနတ်မျိုး ဖြစ်ကုန်သော၊ ဧတေ ရာဇာနော စ - အမည်ကို ဖော်ထုတ်၍ ဆိုခဲ့သော တစ်ကျိပ်တစ်ယောက်သော ဤနတ်မင်း တို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗာ - ဂန္ဓဗ္ဗနတ်မျိုး ဖြစ်ကုန်သော၊ အညေရာဇာနော စ - တစ်ကျိပ်တစ်ယောက်မှ တစ်ပါးကုန်သော နတ်မင်း တို့သည်လည်းကောင်း၊ ရာဇာဘိ - တေရဋ္ဌနတ်မင်းကြီးတို့နှင့်၊ သဟ - အတူတကွ၊ မောဒမာနာ - နှစ်သက်ရွှင်လန်းသော စိတ်ရှိကုန်သည်ဖြစ်၍၊ ဘိက္ခုနံ သမိတိ - ရဟန္တာငါးရာတို့၏ စည်းဝေးရာဖြစ်သော၊ ဝနံ - ဤ မဟာဝုန်တောသို့၊ အဘိက္ကာမုံ - လာရောက်ကြကုန်ပြီ။

နဂါး ဂဠုန် အသုရာများ

၃၃၈။ အထာဝံ နာဂသာ နာဂါ၊ ဝေသာလာ သဟတစ္စကာ။ ကမ္မလဿတရာ အာဝံ၊ ပါယာဂါ သဟ ဉာတိဘိ။ ယာမုနာ တေရဠာ စ၊ အာဂူ နာဂါ ယသသိနော။ ဧရာဝကော မဟာနာဂေါ၊ သောပါဂါ သမိတိ ဝနံ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အထ - ထိုနတ်တို့၏ လာခြင်းမှတစ်ပါး နဂါးတို့၏လာခြင်းကို ဆိုအံ့။ နာဂသာ - နာဂသအိုင်၌ နေကုန်သော၊ နာဂါစ - နဂါးတို့သည်လည်းကောင်း၊ ဝေသာလာ - ဝေသာ လအိုင်၌ နေကုန်သော၊ နာဂါစ - နဂါးတို့သည်လည်းကောင်း၊ တစ္ဆကာ - တစ္ဆကာနဂါး ပရိသတ်နှင့်၊ သဟ - အတူတကွ၊ အာဂုံ - လာရောက်ကုန်ပြီ၊ ကမ္မလဿတရာ - မြင်းမိုရ် တောင်ခြေ၌ နေကုန်သော ကမ္မလမည်သော နဂါးမင်း၊ အဿတရမည်သော နဂါးမင်းတို့သည် လည်းကောင်း၊ ပါယာဂါ - ပါယာဂ ဆိပ်၌နေကုန်သော နဂါးတို့သည် လည်းကောင်း၊ ဉာတိဘိ - ဆွေမျိုးတို့နှင့်၊ သဟ - အတူတကွ၊ အာဂုံ - လာရောက်ကုန်ပြီ၊ ယာမုနာ - ယမုနာမြစ်၌ နေကုန်သော၊ ယသသိနော - များသော အခြံအရံရှိကုန်သော၊ နာဂါစ - နဂါးတို့သည်လည်းကောင်း၊ တေရဠာ - တေရဠအမျိုး ဖြစ်ကုန်သော၊ ယသသိနော - များသော အခြံအရံရှိကုန်သော၊ နာဂါစ - နဂါးတို့သည်လည်းကောင်း၊ အာဂုံ - လာရောက် ကုန်ပြီ။ ဧရာဝဏော - ဧရာဝဏ်အမည်ရှိသော၊ မဟာနာဂေါ - သိကြားမင်း၏ စီးတော်ဆင်သည်၊ အတ္ထိ - ရှိ၏၊ သောပိ - ထို ဧရာဝဏ်ဆင်မင်းသည် လည်း၊ သမိတိ - ရဟန္တာငါးရာတို့ စည်းဝေးရာဖြစ်သော၊ ဝနံ - ဤမဟာဝုန်တောသို့၊ အာဂါ - လာ ရောက်ပြီ။

ယေ နာဂရာဇေ သဟသာ ဟရန္တိ ဒိဗ္ဗာ ဒိဇာ ပက္ခိ ဝိသုဒ္ဓစက္ခူ၊ ဝေဟာယသာ တေ ဝနမဇ္ဈပတ္တာ၊ စိတြာ သုပဏ္ဏာ ဣတိ တေသ နာမံ။

ဒိဗ္ဗာ - နတ်၏အာနုဘော်နှင့် ပြည့်စုံကုန်သော၊ ဒိဇာ - ငှက်မျိုးဖြစ်ကုန်သော၊ ပက္ခိ - ကြီးမားသော အတောင်ရှိကုန်သော ဝိသုဒ္ဓစက္ခူ - ယူဇနာတစ်ရာ ယူဇနာတစ်ထောင်ခြား ရာ၌ နဂါးကို မြင်ခြင်းငှာ စွမ်းနိုင်သည်ဖြစ်၍ စင်ကြယ်သော မျက်လုံးရှိကုန်သော၊ ယေ - အကြင် ဂဠုန်မင်းတို့သည်၊ နာဂရာဇေ - ဆိုအပ်ပြီးသော နဂါးမင်းတို့ကို၊ သဟသာ - အဆောတလျင်၊ ဟရန္တိ - သုတ်ယူနိုင်ကုန်၏၊ တေ - ထို နဂါး ဂဠုန်မင်းတို့သည်လည်း၊ ဝေဟာယသာ - ကောင်းကင်ခရီးဖြင့်၊ ဝနံ - ဤ မဟာဝုန်တောသို့၊ အဇ္ဈပတ္တာ - ရောက် လာကြကုန်ပြီ၊ တေသံ - ထို ဂဠုန်မင်းတို့၏၊ နာမံ - အမည်ကား၊ စိတြာ သုပဏ္ဏာ ဣတိ - စိတြသုပဏ္ဏ မည်ကုန်၏။

အဘယံ တဒါ နာဂရာဇာနမာသိ၊ သုပဏ္ဏတော ခေမမကာသိ ဗုဒ္ဓေါ၊ သဏ္ဍာဟိ ဝါစာဟိ ဥပဂုယန္တာ၊ နာဂါ သုပဏ္ဏာ သရဏမကံသု ဗုဒ္ဓံ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

တဒါ - ထို နဂါးနှင့်ဂဠုန်တို့ အတူတကွ စည်းဝေးသောအခါ၌၊ နာဂရာဇာနံ - နဂါး မင်းတို့အား၊ အဘယံ - ဘေးမရှိသည်၊ အာသိ - ဖြစ်ပြီ၊ ဗုဒ္ဓေါ - မြတ်စွာဘုရားသည်၊ သုပဏ္ဏတော - ဂဠုန်မှ၊ ခေမံ - ဥပဒ္ဒဝေါ မရှိသည်ကို၊ အကာသိ - ပြုတော်မူပြီ၊ သဏ္ဍာဟိ - ချိုသာသော၊ ဝါစာဟိ - စကားတို့ဖြင့်၊ ဥပဂယန္တာ - အချင်းချင်း ခေါ်ခေါ်ပြောပြော နှုတ်ခွန်းဆက်ကုန်လျက်၊ နာဂါ - နဂါးတို့သည် လည်းကောင်း၊ သုပဏ္ဏာ - ဂဠုန်တို့သည် လည်းကောင်း၊ ဗုဒ္ဓေါ - မြတ်စွာဘုရား ကိုသာလျှင်၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ အကံသု - ပြုကုန်ပြီ။

၃၃၉။ ဇိတာ ဝဇိရဟတ္ထေန၊ သမုဒ္ဓံ အသုရာသိတာ။ ဘာတရော ဝါသဝဿေတေ၊ ကုဒ္ဓိမန္တော ယသသိနော။ ကာလကဉ္စာ မဟာဘိသွာ၊ အသုရာ ဒါနဝေယသာ။ ဝေပစိတ္တိ သုစိတ္တိ စ၊ မဟာရာဒေါ နမုစိ သဟ။ သတဉ္စ ဗလိပုတ္တာနံ၊ သဗ္ဗေ ဝေရောစနာမကာ။ သန္ဓယိတွာ ဗလိသေနံ၊ ရာဟုဘဒ္ဒမုပါဂမံ။ သမယော ဒါနိ ဘဒ္ဒန္တေ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ဝဇိရဟတ္ထေန - သိကြားမင်းသည်၊ ဇိတာ - အောင်အပ်ကုန်သော၊ သမုဒ္ဓံ - သမုဒ္ဓရာကို၊ သိတာ - မှီ၍နေကုန်သော၊ ဝါသဝဿေ - သိကြားမင်း၏၊ ဘာတရော - ညီနောင်ဖြစ်ကုန်သော၊ ဧတေအသုရာ - ဤအသုရာတို့သည်၊ ကုဒ္ဓိမန္တော - တန်ခိုးကြီး ကုန်၏၊ ယသသိနော - များသော အခြံအရံ ရှိကုန်၏၊ တေသု - ထိုအသုရာတို့တွင်၊ ကာလကဉ္စာ - ကာလကဉ္စ မည်ကုန်သော အသုရာတို့သည်၊ မဟာဘိသွာ - ကြောက် မက်ဖွယ် ကြီးမားသော ကိုယ်ကို ဖန်ဆင်းကုန်ပြီး၍၊ အာဂမိံသု - လာရောက်ကုန်ပြီ၊ ဒါနဝေယသာ - ဒါနဝေယသ အမည်ရှိကုန်သော၊ အသုရာ - အသုရာတို့သည် လည်းကောင်း၊ ဝေပစိတ္တိ - ဝေပစိတ္တမည်သော အသုရာသည် လည်းကောင်း၊ သုစိတ္တိ စ - သုစိတ္တိမည်သော အသုရာသည် လည်းကောင်း၊ မဟာရာဒေါ - မဟာရာဒ မည်သော အသုရာသည် လည်းကောင်း၊ အာဂမိံသု - လာရောက်ကုန်ပြီ၊ နမုစိ - မာရ်နတ်သား သည်လည်း၊ ဧတေဟိ - ဤအသုရာတို့နှင့်၊ သဟ - အတူတကွ၊ အာဂတော - လာရောက်ပြီ။

ဗလိပုတ္တာနံ - ဗလိမည်သော မဟာအသုရာ၏ သားတို့၏၊ သတဉ္စ - တစ်ရာသည် လည်း၊ ဟောတိ - ဖြစ်၏၊ သဗ္ဗေ - ခပ်သိမ်းကုန်သော တစ်ရာသော သားတို့သည်၊ ဝေရောစနာမကာ - ဦးရီးဖြစ်သော ရာဟုအသုရိန်၏ အမည်ကို ဆောင်ကုန်သည်ဖြစ်၍ ဝေရောစဟူသော အမည်ချည်းရှိကုန်၏၊ ဗလိသေနံ - ဗလိအသုရာ၏ ရဲမက်တော် အပေါင်းသည်၊ သန္ဓယိတွာ - ချပ်မိန်ညို ဝတ်ဆင်ကြ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

လျက်၊ ဘဒ္ဒန္တ - အိုသခင် (တနည်း) တေ - အသျှင်အား၊ ဘဒ္ဒိ - ကောင်းခြင်းသည်၊
ဟောတု - ဖြစ်စေသတည်း၊ ဒါနိ - ယခု၊ ဘိက္ခုနံ သမိတံ - ရဟန္တာငါးရာတို့၊
စည်းဝေးရာဖြစ်သော၊ ဝနံ - မဟာဂုဏ်တောသို့၊ သမယော - သွားချိန်တန်ပြီ၊ ဣတိ -
ဤသို့၊ ရာဟုဘဒ္ဒိ - ရာဟုအသုရိန် နတ်မင်းကို၊ ဥပါဂမုံ - ချဉ်းကပ်၍ လျှောက်ထား
ကုန်၏။

(၁၀) မျိုး (၆) လီ နတ်များ

၃၄၀။ အာပေါ စ ဒေဝါ ပထဝီ၊ တေဇော ဝါယော တဒါဂမုံ။ ဝရုဏာ ဝါရုဏာ ဒေဝါ၊
သောမော စ ယသသာ သဟ။ မေတ္တာ ကရုဏာ ကာယိကာ၊ အာဂုံ ဒေဝါ
ယသသိနော။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော
ဇုတိမန္တော၊ ဝဏ္ဏဝဏ္ဏော ယသသိနော။ မောဒမာနာ အဘိတ္တာမုံ၊ ဘိက္ခုနံ သမိတံ ဝနံ။

အာပေါ ဒေဝါ စ - အာပေါနတ်တို့သည် လည်းကောင်း၊ ပထဝီ ဒေဝါ စ - ပထဝီ
နတ်တို့သည် လည်းကောင်း၊ တေဇော ဒေဝါ စ - တေဇောနတ်တို့သည်
လည်းကောင်း၊ ဝါယော ဒေဝါ စ - ဝါယောနတ်တို့သည် လည်းကောင်း၊ တဒါ -
ထိုအခါ၌၊ အာဂမုံ - လာရောက်ကုန်ပြီ၊ ဝရုဏာ ဒေဝါ စ - ဝရုဏမည်သောနတ်
တို့သည် လည်းကောင်း၊ ဝါရုဏာ ဒေဝါ စ - ဝါရုဏမည်သောနတ်တို့သည်
လည်းကောင်း၊ သောမော ဒေဝါ စ - သောမမည်သောနတ်တို့သည် လည်းကောင်း၊
ယသသာ - ယသမည်သောနတ်တို့သည် လည်းကောင်း၊ သဟ - အတူတကွ၊ အာဂမုံ
- လာရောက်ကုန်ပြီ၊ ယသသိနော - များ သော အခြံအရံရှိကုန်သော၊ မေတ္တာ
ကာယိကာ ဒေဝါစ - မေတ္တာဈာန်အလိုငှာ ပရိကံပြု၍ ဖြစ်ကုန်သော နတ်အပေါင်းတို့
သည် လည်းကောင်း၊ ကရုဏာ ကာယိကာ ဒေဝါစ - ကရုဏာဈာန်အလိုငှာ ပရိကံပြု၍
ဖြစ်ကုန်သော နတ်အပေါင်းတို့သည် လည်းကောင်း၊ အာဂုံ - လာရောက်ကုန်ပြီ။

ဇေတဒသကာယာ - ဤ အာပေါနတ်အစ ကရုဏာနတ် အဆုံးရှိကုန်သော
ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊ ဒသဓာ - ဆယ်စုအားဖြင့်၊ ဌိတာ -
တည် ကုန်၏။ သဗ္ဗေ - ခပ်သိမ်းကုန်သော ဆယ်မျိုးကုန်သော နတ်တို့သည်၊
နာနတ္တဝဏ္ဏိနော - အညို အရွှေစသောအားဖြင့် အထူးထူးအထွေထွေ အဆင်းရှိကုန်၏။
ဣဒ္ဓိမန္တော - တန်ခိုး ကြီးကုန်၏။ ဇုတိမန္တော - အာနုဘော် ကြီးကုန်၏။ ဝဏ္ဏဝဏ္ဏော -
ကိုယ်ရောင်ကိုယ်ဝါ နှင့် ပြည့်စုံကုန်၏။ ယသသိနော - များသော အခြံအရံ ရှိကုန်၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မောဒမာနာ - ဝမ်းမြောက် ကုန်သည် ဖြစ်၍၊ ဘိက္ခုနံ သမိတိ - ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်းငှာ၊ ဝနံ - ဤ မဟာဝုန်တောသို့၊ အဘိက္ကာမုံ - လာရောက်ကုန်ပြီ။

ဝေဏှာဒေဝါ သဟလိ စ၊ အသမာ စ ဒုဝေ ယမာ။ စန္ဒသုပနိသာ ဒေဝါ၊ စန္ဒမာဂုံ ပုရက္ခတ္တာ။ သူရိယသုပနိသာ ဒေဝါ၊ သူရိယမာဂုံ ပုရက္ခတ္တာ။ နက္ခတ္တာနိ ပုရက္ခတ္တာ၊ အာဂုံ မန္တဝလာဟကာ။ ဝသူနံ ဝါသဝေါ သေဠော၊ သက္ကောပါဂါ ပုရိန္ဒဒေါ။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခုနံ သမိတိ ဝနံ။

ဝေဏှာဒေဝါ စ - ဝေဏှာမည်သော နတ်တို့သည်လည်းကောင်း၊ သဟလိဒေဝါစ - သဟလိမည်သော နတ်တို့သည်လည်းကောင်း၊ အသမာ ဒေဝါစ - အသမမည်သော နတ်တို့သည်လည်းကောင်း၊ ဒုဝေ - နှစ်ပါးကုန်သော၊ ယမာဒေဝါစ - ယမမည်သော နတ်တို့သည်လည်းကောင်း၊ အာဂုံ - လာရောက်ကုန်ပြီ၊ စန္ဒသု - လကို၊ ဥပနိသာ - မှီ၍ဖြစ်ကုန်သော၊ ဒေဝါ - နတ်တို့သည်၊ စန္ဒ - လကို၊ ပုရက္ခတ္တာ - ရှေ့သွားပြု၍၊ အာဂုံ - လာရောက်ကုန်ပြီ၊ သူရိယသု - နေကို၊ ဥပနိသာ - မှီ၍ဖြစ်ကုန်သော၊ ဒေဝါ - နတ်တို့သည်၊ သူရိယံ - နေကို၊ ပုရက္ခတ္တာ - ရှေ့သွားပြု၍၊ အာဂုံ - လာရောက်ကုန်ပြီ၊ နက္ခတ္တာနိသိတာ - နက္ခတ်ကိုမှီ၍ ဖြစ်ကုန်သော၊ ဒေဝါ - နတ်တို့သည်၊ နက္ခတ္တာနိ - နက္ခတ်ကို၊ ပုရက္ခတ္တာ - ရှေ့သွားပြု၍၊ အာဂုံ - လာရောက်ကုန်ပြီ။

မန္တဝလာဟကာ - မန္တဝလာဟကမည်သော နတ်တို့သည်၊ အာဂုံ - လာရောက် ကုန်ပြီ၊ ဝသူနံ - ဝသုအမည်ရှိသော နတ်မျိုးတို့ထက်၊ သေဠော - မြတ်သော၊ ဝါသဝေါ - သိကြားမင်းသည်၊ သက္ကော - သက္ကမည်၏၊ ပုရိန္ဒဒေါ - ပုရိန္ဒဒလည်းမည်၏၊ သောပိ - ထို ဝါသဝလည်းမည်၊ သက္ကလည်းမည်၊ ပုရိန္ဒဒလည်းမည်သော သိကြားမင်းသည်၊ အာဂါ - လာရောက်ပြီ၊ ဧတေ ဒသကာယာ - ဤ ဝေဏှာနတ်အစ သိကြားနတ် အဆုံးရှိကုန်သော ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊ ဒသဓာ - ဆယ်စုအားဖြင့်၊ ဌိတာ - တည် ကုန်၏၊ သဗ္ဗေ - ခပ်သိမ်းကုန်သော ဆယ်မျိုးကုန်သော နတ်တို့သည်၊ နာနတ္တဝဏ္ဏိနော - အညို အရွှေစသောအားဖြင့် အထူးထူးအထွေထွေ အဆင်းရှိကုန်၏၊ ဣဒ္ဓိမန္တော - တန်ခိုး ကြီးကုန်၏၊ ဇုတိမန္တော - အာနဘော် ကြီးကုန်၏၊ ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါ နှင့် ပြည့်စုံကုန်၏၊ ယသသိနော - များသော အခြံအရံ ရှိကုန်၏၊ မောဒမာနာ - ဝမ်းမြောက် ကုန်သည် ဖြစ်၍၊ ဘိက္ခုနံ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သမိတိ - ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်းငှာ၊ ဝနံ - ဤ မဟာ
ဝုန်တောသို့၊ အဘိက္ကာမုံ - လာရောက်ကုန်ပြီ။

အထာဂုံ သဟဘူ ဒေဝါ၊ ဇလမဂ္ဂိ သိခါရိဝ။ အရိဋ္ဌကာ စ ရောဇာ စ၊
ဥမာပုပ္ဖနိဘာသိနော။ ဝရုကာ သဟမ္မော စ၊ အစ္စတတာ စ အနေဇကာ။ သုလေယျရုစိရာ
အာဂုံ၊ အာဂုံ ဝါသဝနေသိနော။ ဒေသတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ
သမိတိ ဝနံ။

အထ - ထိုမှတပါး၊ အဂ္ဂိသိခါရိဝ - မီးတောက်မီးလျှံတို့ကဲ့သို့၊ ဇလံ ဇလန္တာ -
တောက်ပကုန်သော၊ သဟဘူ ဒေဝါ စ - သဟဘူမည်သော နတ်တို့သည်
လည်းကောင်း၊ ဥမာပုပ္ဖနိဘာသိနော - အောင်မဲညိုပန်းနှင့်တူသော အဆင်းရှိကုန်
သော၊ အရိဋ္ဌကာ စ - အရိဋ္ဌကမည်သော နတ်တို့သည်လည်းကောင်း၊ ရောဇာစ -
ရောဇမည်သော နတ်တို့ သည်လည်းကောင်း၊ ဝရုကာ စ - ဝရုကာမည်သော နတ်တို့
သည် လည်းကောင်း၊ သဟမ္မော စ - သဟမ္မမည်သော နတ်တို့သည်လည်းကောင်း၊
အစ္စတတာ စ - အစ္စတမည် သော နတ်တို့သည်လည်းကောင်း၊ အနေဇကာ -
အနေကမည်သော နတ်တို့သည် လည်းကောင်း၊ သုလေယျရုစိရာ စ - သုလေယျ
မည်သော နတ်၊ ရုစိရမည်သော နတ်တို့ သည် လည်းကောင်း၊ အာဂုံ - လာရောက်
ကုန်ပြီ၊ ဝါသဝနေသိနော - ဝါသဝနေသိ မည်သော နတ်တို့သည်လည်း၊ အာဂုံ -
လာရောက်ကုန်ပြီ။

ဇတေ ဒေသတေ - သဟဘူနတ်အစ ဝါသဝနေသိနတ်အဆုံး ရှိကုန်သော
ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊ ဒသဓာ - ဆယ်စုအားဖြင့်၊ ဌိတာ -
တည်ကုန်၏။ သဗ္ဗေ - ခပ်သိမ်းကုန်သော ဆယ်မျိုးကုန်သော နတ်တို့သည်၊
နာနတ္တဝဏ္ဏိနော - အညို အရွှေစသောအားဖြင့် အထူးထူးအထွေထွေ အဆင်းရှိကုန်၏။
ဣဒ္ဓိမန္တော - တန်ခိုး ကြီး ကုန်၏။ ဇုတိမန္တော - အာနုဘော် ကြီးကုန်၏။ ဝဏ္ဏဝန္တော -
ကိုယ်ရောင်ကိုယ်ဝါ နှင့် ပြည့်စုံ ကုန်၏။ ယသသိနော - များသော အခြံအရံ ရှိကုန်၏။
မောဒမာနာ - ဝမ်းမြောက် ကုန် သည် ဖြစ်၍၊ ဘိက္ခူနံ သမိတိ - ရဟန္တာငါးရာတို့၏
အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်း ငှာ၊ ဝနံ - ဤ မဟာဝုန်တောသို့၊ အဘိက္ကာမုံ -
လာရောက်ကုန်ပြီ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သမာနာ မဟာသမာနာ၊ မာနသာ မာနသုတ္တမာ။ ခိဉ္စာပဒေါသိကာ အာဂုံ၊ အာဂုံ မနောပဒေါသိကာ။ အထာဂုံ ဟရယော ဒေဝါ၊ ယေ စ လောဟိတဝါသိနော။ ပါရဂါ မဟာပါရဂါ၊ အာဂုံ ဒေဝါ ယသသိနော။ ဒေဝတေ ဒသဓာ ကာယာ၊ သဗ္ဗေနာနတ္ထဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသိနော။ မောဒမာနာ အဘိက္ခာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

သမာနာ - သမာနမည်သော နတ်တို့သည်လည်းကောင်း၊ မဟာသမာနာ - မဟာသမာနမည်သောနတ်တို့သည်လည်းကောင်း၊ မာနသာ - မာနသမည်သော နတ်တို့ သည်လည်းကောင်း၊ မာနသုတ္တမာ - မာနသုတ္တမမည်သော နတ်တို့သည် လည်းကောင်း၊ ခိဉ္စာပဒေါသိကာ - ခိဉ္စာပဒေါသိကမည်သော နတ်တို့သည်လည်း ကောင်း၊ အာဂုံ - လာရောက်ကုန်ပြီ၊ မနောပဒေါသိကာ - မနောပဒေါသိကမည်သော နတ်တို့သည်လည်း၊ အာဂုံ - လာရောက်ကုန်ပြီ၊ အထ - ထိုမှတပါး၊ ဟရယော - ဟရိမည်ကုန်သော၊ ဒေဝါ - နတ်တို့သည်လည်း၊ အာဂုံ - လာရောက်ကုန်ပြီ၊ လောဟိတဝါသိနော - လောဟိတဝါသီ မည်ကုန်သော၊ ယေစ - အကြင်နတ် တို့သည်လည်းကောင်း၊ ပါရဂါ - ပါရဂ မည်သော နတ်တို့သည်လည်းကောင်း၊ မဟာပါရဂါ - မဟာပါရဂ မည်သော နတ်တို့သည်လည်း ကောင်း၊ အာဂုံ - လာရောက်ကုန်ပြီ၊ ဒေဝါ - ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊ ယသသိနော - အသီးသီးများသော အခြံအရံ ရှိကြကုန်၏၊ ဧတေ ဒသကာယာ - သမာနနတ်အစ မဟာပါရဂနတ် အဆုံးရှိကုန်သော ဤ ဂိုဏ်းသီး ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊ ဒသဓာ - ဆယ်စုအားဖြင့်၊ ဌိတာ - တည်ကုန်၏၊ သဗ္ဗ - ခပ်သိမ်းကုန်သော ဆယ်မျိုးကုန်သော နတ်တို့သည်၊ နာနတ္ထဝဏ္ဏိနော - အညို အရွှေ စသောအားဖြင့် အထူးထူးအထွေထွေ အဆင်းရှိကုန်၏၊ ဣဒ္ဓိမန္တော - တန်ခိုး ကြီး ကုန်၏၊ ဇုတိမန္တော - အာနုဘော် ကြီးကုန်၏၊ ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါ နှင့် ပြည့်စုံ ကုန်၏၊ ယသသိနော - များသော အခြံအရံ ရှိကုန်၏၊ မောဒမာနာ - ဝမ်းမြောက် ကုန် သည် ဖြစ်၍၊ ဘိက္ခူနံ သမိတိံ - ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒသနာယ - ဖူးမြင်ခြင်း ငှာ၊ ဝနံ - ဤ မဟာဝုန်တောသို့၊ အဘိက္ခာမုံ - လာရောက် ကုန်ပြီ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သုတ္တာ ကရုမ္မာ အရုဏာ၊ အာဂုံ ဝေယနသာ သဟ။ သြဒါတဂယာ ပါမောက္ခာ၊
အာဂုံ ဒေဝါ ဝိစက္ခကာ။ သဒါမတ္တာ ဟာရဂဏ၊ မိဿကာ စ ယသသင်္ခါနော။ ထနယံ
အာဂ ပဇ္ဇန္တော၊ ယော ဒိသာ အဘိဝဿတိ။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ
နာနတ္ထဝဏ္ဏိနော။ ဣဒ္ဓိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော ယသသင်္ခါနော။ မောဒမာနာ
အဘိက္ကာမုံ၊ ဘိက္ခုနံ သမိတိ ဝနံ။

သုတ္တာ - သုတ္တမည်သော နတ်တို့သည်လည်းကောင်း၊ ကရုမ္မာ - ကရုမ္မမည်
သော နတ်တို့သည်လည်းကောင်း၊ အရုဏာ - အရုဏမည်သော နတ်တို့သည်
လည်းကောင်း၊ အာဂုံ - လာရောက်ကုန်ပြီ၊ တေဟိ - ထိုသုံးဂိုဏ်းသောနတ်တို့နှင့်၊
သဟ - အတူတကွ၊ ဝေယနသာစ - ဝေယနသမည်သော နတ်တို့သည်လည်း၊ အာဂုံ -
လာရောက်ကုန်ပြီ၊ ပါမောက္ခာ - အကြီးအမှူးဖြစ်ကုန်သော၊ သြဒါတဂယာ -
သြဒါတဂယုမည်သော နတ်တို့သည်လည်းကောင်း၊ ဝိစက္ခကာ ဒေဝါ - ဝိစက္ခကာ
မည်သော နတ်တို့သည်လည်းကောင်း၊ သဒါမတ္တာ စ - သဒါမတ္တမည်သော နတ်တို့
သည်လည်းကောင်း၊ ဟာရဂဏ စ - ဟာရဂဏ မည်သော နတ်တို့သည် လည်းကောင်း၊
ယသသင်္ခါနော - များသော အခြံအရံရှိကုန်သော၊ မိဿကာ စ - မိဿကာမည်သော
နတ်တို့သည်လည်းကောင်း၊ အာဂုံ - လာရောက်ကုန်ပြီ၊ ယော - အကြင် ပဇ္ဇန်နတ်
သည်၊ ဒိသာ - ရောက်ရာရောက်ရာ အရပ်တို့၌၊ အဘိဝဿတိ - မိုးရွာစေ၏၊ သောစ
ပဇ္ဇန္တော - ထို ပဇ္ဇန်နတ်သည်လည်း၊ ထနယံ ထနယန္တော - မိုး ချန်းလျက်၊ အာဂေါ -
လာရောက်ပြီ။

ဧတေ ဒသကာယာ - သုတ္တနတ်အစ ပဇ္ဇန်နတ်အဆုံးရှိကုန်သော ဂိုဏ်းသီး
ဂိုဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊ ဒသဓာ - ဆယ်စုအားဖြင့်၊ ဌိတာ -
တည်ကုန်၏၊ သဗ္ဗေ - ခပ်သိမ်းကုန်သော ဆယ်မျိုးသော နတ်တို့သည်၊
နာနတ္ထဝဏ္ဏိနော - အညို အရွှေ စသောအားဖြင့် အထူးထူးအထွေထွေ အဆင်းရှိ
ကုန်၏၊ ဣဒ္ဓိမန္တော - တန်ခိုး ကြီး ကုန်၏၊ ဇုတိမန္တော - အာနုဘော် ကြီးကုန်၏။
ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါ နှင့် ပြည့်စုံ ကုန်၏။ ယသသင်္ခါနော - များသော
အခြံအရံ ရှိကုန်၏။ မောဒမာနာ - ဝမ်းမြောက် ကုန် သည် ဖြစ်၍၊ ဘိက္ခုနံ သမိတိ -
ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒသနာယ - ဖူးမြင်ခြင်း ငှာ၊ ဝနံ - ဤ
မဟာဝုန်တောသို့၊ အဘိက္ကာမုံ - လာရောက်ကုန်ပြီ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ခေမိယာ တုသိတာ ယာမာ၊ ကဋ္ဌကာ စ ယသသိနော။ လမ္ဗိတကာ
လာမသေဋ္ဌာ၊ ဇောတိနာမာ စ အာသဝါ။ နိမ္မာနရတိနော အာဂုံ၊ အထာဂုံ ပရနိမ္မိတာ။
ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္ထဝဏ္ဏိနော။ ကုဒ္ဒိမန္တော ဇုတိမန္တော၊ ဝဏ္ဏဝန္တော
ယသသိနော။ မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိံ ဝနံ။

ခေမိယာ - ခေမိယ မည်သော နတ်တို့သည်လည်းကောင်း၊ တုသိတာ -
တုသိတာ ဘုံ၌ နေကုန်သော နတ်တို့သည်လည်းကောင်း၊ ယာမာ - ယာမာဘုံ၌
နေကုန်သော နတ်တို့သည်လည်းကောင်း၊ ယသသိနော - များသော အခြံအရံ
ရှိကုန်သော၊ ကဋ္ဌကာ စ - ကဋ္ဌက မည်သော နတ်တို့သည်လည်းကောင်း၊ လမ္ဗိတကာ
- လမ္ဗိတက မည်သော နတ်တို့သည်လည်းကောင်း၊ လာမသေဋ္ဌာ - လာမသေဋ္ဌ
မည်သော နတ်တို့သည်လည်းကောင်း၊ ဇောတိနာမာ စ - ဇောတိ မည်သော
နတ်တို့သည်လည်းကောင်း၊ အာသဝါ စ - အာသဝ မည်သော နတ်တို့ သည်လည်း
ကောင်း၊ နိမ္မာနရတိနော - နိမ္မာနရတိဘုံ၌ နေကုန်သော နတ်တို့သည် လည်းကောင်း၊
အာဂုံ - လာရောက်ကုန်ပြီ၊ အထ - ထိုမှတပါး၊ ပရနိမ္မိတာ - ပရနိမ္မိတဘုံ၌
နေကုန်သော နတ်တို့သည်လည်း၊ အာဂုံ - လာရောက်ကုန်ပြီ၊ ဧတေ ဒသကာယာ -
ခေမိယနတ်အစ ပရနိမ္မိတနတ်အဆုံးရှိကုန်သော ဂိုဏ်းသီးဂိုဏ်းကွဲ ဆယ်မျိုးသော
နတ်တို့သည်၊ ဒသဓာ - ဆယ်စုအားဖြင့်၊ ဌိတာ - တည်ကုန်၏။ သဗ္ဗေ - ခပ်သိမ်းကုန်
သော ဆယ်မျိုးသော နတ်တို့သည်၊ နာနတ္ထဝဏ္ဏိနော - အညို အရွှေ စသောအားဖြင့်
အထူးထူးအထွေထွေ အဆင်းရှိကုန်၏။ ကုဒ္ဒိမန္တော - တန်ခိုး ကြီး ကုန်၏။ ဇုတိမန္တော -
အာနုဘော် ကြီးကုန်၏။ ဝဏ္ဏဝန္တော - ကိုယ်ရောင်ကိုယ်ဝါ နှင့် ပြည့်စုံ ကုန်၏။
ယသသိနော - များသော အခြံအရံ ရှိကုန်၏။ မောဒမာနာ - ဝမ်းမြောက် ကုန်သည်
ဖြစ်၍၊ ဘိက္ခူနံ သမိတိံ - ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒဿနာယ - ဖူးမြင်ခြင်း ငှာ၊
ဝနံ - ဤ မဟာဝုန်တောသို့၊ အဘိက္ကာမုံ - လာရောက် ကုန်ပြီ။

သဋ္ဌေတေ ဒေဝနိကာယာ၊ သဗ္ဗေ နာနတ္ထဝဏ္ဏိနော။ နာမန္တယေန အာဂစ္ဆံ၊ ယေ
စညေ သဒိသာ သဟာ။ ပဝုဋ္ဌဇောတိမဓိလံ၊ ဩဃတိဏ္ဏမနာသဝံ။ ဒက္ခေမောယတရံ နာဂံ၊
စန္ဒဝ အသိတာတိဂံ။

သဋ္ဌိ - ခြောက်ဆယ်သော သဗ္ဗေ - ခပ်သိမ်းကုန်သော၊ ဧတေ ဒေဝနိကာယာ -
အာပေါနတ်အစ ပရနိမ္မိတနတ်အဆုံးရှိကုန်သော ဂိုဏ်းသီးဂိုဏ်းကွဲ ဆယ်မျိုးသော

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

နတ်တို့သည်၊ နာနတ္တဝဏ္ဏိနော - အညို အရွှေ စသောအားဖြင့် အထူးထူးအထွေထွေ အဆင်းရှိကုန်သည်ဖြစ်၍၊ နာမန္တယေန - အာပေါနတ် ပထဝီနတ် အစရှိကုန်သော အမည်သည် အသီးသီးအားဖြင့်၊ အာဂစ္ဆိ - လာရောက်ကုန်ပြီ၊ အညေ စ - တစ်ပါးလည်း ဖြစ်သော၊ သဒိသာ - ထိုခြောက်ဆယ်သော ဂိုဏ်းသီးဂိုဏ်းကွဲ နတ်တို့ နှင့် အဆင်း အားဖြင့် လည်းကောင်း၊ အမည်အားဖြင့် လည်းကောင်း တူကုန်သော၊ ယေစ - ကြွင်း သော စကြဝဠာ၌ နေကုန်သော အကြင်နတ်တို့သည် လည်း၊ သန္တိ - ရှိကုန်၏၊ တေပိ - ထိုနတ်တို့သည်လည်း၊ သဟ - ဆိုခဲ့ပြီးသော နတ်မျိုးခြောက်ဆယ် တို့နှင့် အတူတကွ၊ အာဂစ္ဆိ - လာရောက်ကုန်ပြီ။

ပုဂ္ဂဇာတိ - ကင်းပြီးသော ပဋိသန္ဓေနေခြင်း ရှိထသော၊ အခိလံ - ရာဂ ဒေါသ မောဟတည်းဟူသော ငြောင့်တံသင်း မရှိထသော၊ ဩဃတိဏ္ဏံ - ဩဃလေးပါးတို့မှ ကူးမြောက်ပြီးထသော၊ အနာသဝံ - အာသဝေါတရားလေးပါး မရှိထသော၊ ဘိက္ခုသံဃံ - ရဟန္တာငါးရာ အပေါင်းကို လည်းကောင်း၊ ဩဃတရံ - ဩဃလေးပါးမှ ကူးမြောက် တော် မူပြီးထသော၊ နာဂံ - အကုသိုလ်ကို ပြုတော်မမူထသော၊ တာတိဂံ - မည်း ညစ်ခြင်း၏ အကြောင်းဖြစ်သော ကိလေသာတို့မှ လွန်မြောက်တော် မူပြီးထ သော၊ စန္ဒိဝ - ရွှေလမင်း ကဲ့သို့သော ကျက်သရေတော်ဖြင့် တင့်တယ်တော်မူထသော၊ ဒသဗလ္လ - မြတ်စွာဘုရား ကိုလည်း၊ ဒက္ခေမ - ဖူးမြော် ကုန်အံ့၊ ဣတိ - ဤသို့ နှလုံးပိုက်၍၊ ဧတဒတ္ထံ - ဤသံဃာ တော်ကို ဖူးမြော်ခြင်း၊ မြတ်စွာဘုရားကို ဖူးမြော်ခြင်း အကျိုးငှာ၊ ဧတ သဗ္ဗေ - ဤ စကြဝဠာ၌ နေကုန်သော ဂိုဏ်းသီး ဂိုဏ်းကွဲ ခြောက်ဆယ်သောနတ်မျိုး၊ ထို ခြောက်ဆယ်နှင့် အဆင်းအမည်တူသော တစ်ပါးသော စကြဝဠာ၌ နေကုန်သော ဂိုဏ်းသီး ဂိုဏ်းကွဲ ခြောက်ဆယ်သောနတ်မျိုးအားဖြင့် ထိုအလုံးစုံသော နတ်အပေါင်းတို့သည်၊ အာဂစ္ဆိ - လာရောက်ကုန်ပြီ။

ဗြဟ္မာမင်းများ

၃၄၁။ သုဗြဟ္မာ ပရမတ္ထော စ၊ ပုတ္တာ ဣဒ္ဓိမတော သဟ။ သနက္ခိမာရော တိသော စ၊ သောပါဂ သမိတိ ဝနံ။

သုဗြဟ္မာ - သုဗြဟ္မာမည်သော ဗြဟ္မာသည်လည်းကောင်း၊ ပရမတ္ထော စ - ပရမတ္ထမည်သော ဗြဟ္မာသည် လည်းကောင်း၊ ဣဒ္ဓိမတော - တန်ခိုးကြီးတော်မူသော မြတ်စွာဘုရား၏၊ ပုတ္တာ - သားတော်မည်၏၊ ဧတေ - ဤ ဗြဟ္မာနှစ်ဦးတို့သည်၊ သဟ - အတူတကွ၊ အာဂံ - လာရောက်ကုန်ပြီ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သနက္ခိမာရော - သနက္ခိမာရမည်သော ဗြဟ္မာသည်လည်းကောင်း၊ တိသော စ
- တိဿမည်သော ဗြဟ္မာသည်လည်းကောင်း၊ သောပိ - ထို ဗြဟ္မာနှစ်ဦးသည်လည်း၊
သမိတိံ - ရဟန္တာငါးရာတို့၏ စည်းဝေးရာဖြစ်သော၊ ဝနံ - ဤ မဟာဝုန်တောသို့၊
အာဂါ - လာရောက်ပြီ။

သဟဿံ ဗြဟ္မလောကာနံ၊ မဟာဗြဟ္မာဘိတိဋ္ဌတိ။ ဥပပန္နော ဇုတိမန္တော၊
ဘိသ္ဗာကာယော ယသဿိသော။ ဒသေတ္ထ ဣဿရာ အာဂုံ၊ ပစ္စေကဝသဝတ္တိနော။
တေသဉ္စ မဇ္ဈတော အာဂါ၊ ဟာရိတော ပရိဝါရိတော။

ဗြဟ္မလောကာနံ - ဗြဟ္မာပြည်လျှင် နေရာရှိကုန်သော မဟာဗြဟ္မာတို့၏၊
သဟဿံ - တစ်ထောင်သည်၊ အာဂတံ - လာ၏၊ ဥပပန္နော - ဗြဟ္မာ့ဘုံ၌ဖြစ်သော၊
ဇုတိမန္တော - အာနုဘော်ကြီးသော၊ အဘိသ္ဗာကာယော - ကြီးမားသော ကိုယ်ရှိသော၊
ယသဿိ - များသော အခြံအရံရှိသော၊ သော မဟာဗြဟ္မာ - တစ်ထောင်သော
မဟာဗြဟ္မာတွင် တစ်ယောက် တစ်ယောက်သော ထိုမဟာဗြဟ္မာသည်၊ အဘိတိဋ္ဌတိ -
တစ်ပါးသော ဗြဟ္မာတို့ကို အဆင်း အသက် အခြံအရံအားဖြင့် လွှမ်းမိုး၍ တည်၏၊ ဧတ္ထ
- ဤ တစ်ထောင်သော မဟာဗြဟ္မာတွင်၊ ပစ္စေကဝသဝတ္တိနော - အသီးအသီး
မိမိအလိုသို့ လိုက်စေနိုင်သော၊ ဣဿရာ - အစိုးရ ဖြစ်ကုန်သော၊ ဒသ - တစ်ကိုယ်
သော မဟာဗြဟ္မာတို့သည်၊ အာဂုံ - လာရောက်ကုန်ပြီ၊ တေသဉ္စ - ထို ဗြဟ္မာတို့၏
လည်း၊ မဇ္ဈတော - အတွင်း၌၊ ဟာရိတော - ဟာရိတမည်သော ဗြဟ္မာသည်၊
ပရိဝါရိတော - ဗြဟ္မာတစ်သိန်း အခြံအရံ ရှိသည်ဖြစ်၍၊ အာဂါ - လာရောက်ပြီ၊ ဣတိ -
ဤသို့၊ ဘဂဝါ - မြတ်စွာဘုရားသည်၊ ဘိက္ခု - ရဟန္တာငါးရာတို့ကို၊ အာမန္တေယံ -
ခေါ်၍ အမိန့်တော်ရှိ၏။

မာရ်နတ် နှောင့်ယှက်ပုံ

၃၄၂။ တေ စ သဗ္ဗေ အဘိက္ကန္တေ၊ သက္ကန္တေ ဒေဝေ သဗြဟ္မကော။ မာရသေနာ
အဘိက္ကာမိ၊ ပဿ ကဏှဿ မန္နိယံ။ ဧထ ဂဏှထ ဗန္ဓထ၊ ရာဂေန ဗဒ္ဒမတ္ထု ဝေါ။ သမန္တာ
ပရိဝါရေထ၊ မာ ဝေါ မုဉ္ဇိတ္ထ ကောစိ နံ။ ဣတိ တတ္ထ မဟာသေနော၊ ကဏှော သေနံ
အပေသယံ။ ပါဏိနာ တလမာဟစ္မ၊ သရံ ကတွာန ဘောရပံ။ ယထာ ပါဝုဿကော
မေယော၊ ထနယန္တော သဝိဇ္ဇကော။ တဒါ သော ပစ္စုဒါဝတ္တိ၊ သက္ခိန္ဒေါ အသယံဝသေ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အဘိက္ကန္တေ - သိကြားမင်းကို အကြီးအမှူးပြု၍ လာကုန်သော၊ သက္ကန္တေ - သိကြားမင်းနှင့်တကွကုန်သော၊ သဗ္ဗေ - အလုံးစုံကုန်သော၊ တေ ဒေဝေ စ - ထိုနတ်အပေါင်း တို့ကိုလည်းကောင်း၊ အဘိက္ကန္တေ - ဟာရိတဗြဟ္မာကို အကြီးအမှူးပြု၍ လာကုန် သော၊ သဗြဟ္မကေ - ဟာရိတဗြဟ္မာနှင့်တကွကုန်သော၊ သဗ္ဗေ - အလုံးစုံကုန်သော၊ တေ ဒေဝေ စ - ထို ဗြဟ္မာအပေါင်းတို့ကိုလည်းကောင်း၊ မာရသေနာ - မာရ်နတ်မင်း၏ ရဲမက် သားတို့သည်၊ အဘိက္ကာမုံ - လွှမ်းမိုး၍ လာကုန်၏၊ ကဏှဿ - မာရ်နတ်၏၊ မန္တိယံ - မိုက်သည်၏ အဖြစ်ကို၊ ပဿ (ပဿထ) - ကြည့်ကြကုန်လော့၊ ထေ - လာကြကုန်လော့၊ ဂဏှထ - ဖမ်းကြကုန်လော့၊ ဗန္ဓထ - ချည်နှောင်ကြကုန်လော့၊ ဝေါ - သင် ရဲမက်သား တို့၏၊ ဝါ - တို့သည်၊ ဣဒိဒေဝမဏှလံ - ဤနတ်ဗြဟ္မာအပေါင်းသည်၊ ဝါ - ကို၊ ရာဂေန - ရာဂဖြင့်၊ ဗဒ္ဓံ - ချည်နှောင်အပ်သည်၊ အတ္ထု - ဖြစ်စေလော့၊ သမန္တာ - ပတ်ဝန်းကျင်မှာ၊ ပရိဝါရေထ - ဝိုင်းထားကြကုန်လော့၊ ဝေါ - သင်ရဲမက်သားတို့တွင်၊ ဝါ - သင်တို့ထဲတွင်၊ ကောစိ - တစ်ယောက် တစ်လေကမျှ၊ နံ - ထိုနတ်ဗြဟ္မာအပေါင်းကို၊ မုဉ္ဇိတ္ထ - မလွတ်လိုက်ပါနှင့်၊

ဣတိ - ဤသို့၊ တတ္ထ - ထို အစည်းအဝေး၌၊ မဟာသေနော - များသော ရဲမက်ရှိသော၊ ကဏှော - မာရ်နတ်သည်၊ ပါဏိနာ - လက်ဖြင့်၊ တလံ - မြေအပြင်ကို၊ အာဟစ္စ - ထုရိုက်၍လည်းကောင်း၊ ပါဝုဿကော - မိုးအခါ၌ ရွာသော၊ မေယော - မိုးကြီး သည်၊ သဝိဇ္ဇကော - လျှပ်စစ်နှင့်တကွဖြစ်သော၊ ထနယန္တော ယထာ - ထစ်ချုန်း သကဲ့သို့၊ ဘေရဝံ - ကြောက်စရာကောင်းသော၊ သရံ - အသံကို၊ ကတွာန - ပြု၍ လည်းကောင်း၊ သေနံ - မိမိ၏ စစ်တပ်ကို၊ အပေသယံ - စေလွှတ်ပြီ၊ တဒါ - ထိုအခါ၌၊ သော - ထို မာရ်နတ်သည်၊ သကံဒ္ဓေါ - အလွန်စိတ်ဆိုးသည်ဖြစ်၍၊ အသယံဝသေ - မိမိ အလိုမရှိပါဘဲလျက်၊ ပစ္စဒါဝတ္ထိ - ပြန်ဆုတ်ရလေပြီ။

၃၄၃။ တဉ္စ သဗ္ဗံ အဘိညာယ၊ ဝဝတ္ထိတွာန စက္ခမာ။ တတော အာမန္တယီ သတ္တာ၊ သာဝကေ သာသနေ ရတေ။ မာရသေနာ အဘိက္ကန္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။ တေ စ အာတပ္ပ မကရံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။ ဝိတရာဂေဟိ ပတ္တာမုံ၊ နေသံ လောမာပိ ဣဉ္စယံ။

တဉ္စ သဗ္ဗံ - ထိုအလုံးစုံကိုလည်း၊ အဘိညာယ - သိတော်မူ၍၊ ဝဝတ္ထိတွာန - အသီးသီး မြင်တော်မူ၍၊ စက္ခမာ - စက္ခါငါးပါးနှင့် ပြည့်စုံတော်မူသော၊ သတ္တာ -

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရားသည်၊ သာသနေ - သိက္ခာသုံးပါးနှင့် သိမ်းကျုံးအပ်သော သာသနာ တော်၌၊ ရတေ - မွေ့လျော် ပျော်ပိုက်ကုန်သော၊ သာဝကေ - ရဟန္တာငါးရာ သာဝကတို့ကို၊ အာမန္တယီ - ခေါ်၍ မိန့်တော်မူပြီ၊ ကိံ အာမန္တယီ - အဘယ်သို့ ခေါ်၍မိန့်တော်မူသနည်း ဟူမူ၊ ဘိက္ခဝေ - ရဟန်းတို့၊ မာရသေနာ - မာရ်နတ်နှင့် သူ၏စစ်တပ်တို့သည်၊ အဘိက္ကန္တာ - လာရောက်ကုန်၏၊ တေ တုမေ - သင် ရဟန်းတို့သည်၊ ဝိဇာနာထ - မိမိတို့အား ထိုက်သော သမာပတ်ကို ဝင်စားခြင်းငှာ သိကြကုန်လော့၊ ဣတိ - ဤသို့၊ အာမန္တယီ - ခေါ်၍ မိန့်တော်မူပြီ၊ တေ စ ဘိက္ခု - ထို ရဟန္တာငါးရာတို့သည်လည်း၊ ဗုဒ္ဓဿ - မြတ်စွာဘုရား၏၊ သာသနံ - အမိန့်တော်ကို၊ သုတ္တာ - ကြားကုန်သည်ရှိသော်၊ အာတပုံ - သမာပတ် ဝင်စားခြင်းငှာ လုံ့လကို၊ အကရုံ - ပြုကုန်ပြီ၊ မာရသေနာ - မာရ်နတ်နှင့် သူ၏စစ်တပ်တို့သည်၊ ဝိတရာဂေဟိ - ရဟန္တာတို့အထံမှ၊ ပက္ကာမုံ - အရပ် တစ်ပါးသို့ ဖဲသွားကြလေကုန်၏။

(ထိုအခြင်းအရာကိုမြင်ရကား မာရ်နတ်သားသည် ရဟန်းသံဃာကို အကြောင်းပြု၍ သဗ္ဗေ ဝိဇိတသင်္ဂါမာ - ဟူသော ဂါထာကို ရွတ်၏။)

သဗ္ဗေ ဝိဇိတသင်္ဂါမာ၊ ဘယာတိတာ ယသသိနော။ မောဒန္တိ သဟ ဘူတေဟိ၊ သာဝကာ တေ ဇနေသုတာတိ။

သဗ္ဗေ - ခပ်သိမ်းကုန်သော ဤရဟန်းတို့သည်၊ ဝိဇိတသင်္ဂါမာ - အောင်အပ်ပြီး သော စစ်မြေရှိကုန်၏၊ ဘယာတိတာ - ကြောက်ခြင်းကို လွန်မြောက်ကုန်၏၊ ယသသိနော - များသော ကျော်စောခြင်း ရှိကုန်၏၊ ဇနေ - နတ်ဗြဟ္မာ အပေါင်း၌၊ သုတာ - ထင်ရှားကုန်သော၊ တေ သာဝကာ - ထို ရဟန္တာတို့သည်၊ ဘူတေဟိ - မိမိတို့ကဲ့သို့ အရိယာဖြစ်ပြီးသော အခြားသာဝကတို့နှင့်၊ သဟ - အတူတကွ၊ မောဒန္တိ - ဝမ်းမြောက် ကုန်၏၊ ဣတိ - ဤသည်လျှင် မဟာသမယသုတ် အပြီးတည်း။

မဟာသမယသုတ္တံ နိဋ္ဌိတံ။
မဟာသမယသုတ် ပြီး၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အတ္တဒဏ္ဍာသုတ် ပါဠိတော်

၁။ အတ္တဒဏ္ဍာ ဘယံ ဇာတံ၊ ဇနံ ပဿထ မေဓံ။
သံဝေဂံ ကိတ္တယိဿာမိ၊ ယထာ သံဝိဇိတံ မယာ။

ဘယံ - ဒိဋ္ဌဓမ္မိက သမ္ပရာယိက ဖြစ်သော အလုံးစုံသော ဘေးသည်။ အတ္တဒဏ္ဍာ - ဒုစရိုက်ကို ပြုခြင်းတည်းဟူသော ဒဏ်ကြောင့်၊ ဇာတံ - ဖြစ်၏။ ဧဝံသန္တေ - ဤသို့ဖြစ်လျက်၊ သာကိယာ - သာကီဝင်တို့သည်။ မေဓံ - အချင်းချင်းညှဉ်းဆဲနှိပ်စက်ထသော၊ ဇနံ - ဤသူအပေါင်းကို၊ တုမေု - သင်တို့ သည်။ ပဿထ - ရှုကုန်လော၊ မယာ - ငါသည်လည်း၊ ပုဗ္ဗေ - ရှေးဘုရားလောင်း ဖြစ်သောအခါ၌၊ ယထာ - အကြင် အခြင်းဖြင့်၊ သံဝိဇိတံ - ထိတ်လန့်အပ်ပြီ၊ တထာ - ထိုအခြင်းဖြင့်၊ သံဝေဂံ - ထိတ်လန့်ခြင်းကို၊ ကိတ္တယိ- သာမိ - ကြားအံ့။

၂။ ဖန္ဒမာနံ ပဇံ ဒိသ္မာ၊ မစ္ဆေ အပေါဒကေ ယထာ။
အညမညေဟိ ဗျာရဒ္ဓေ၊ ဒိသ္မာ မံ ဘယမာဝိသိ။

အပေါဒကေ - နည်းသောရေ၌၊ အညမညေဟိ - အချင်းချင်းတို့နှင့်၊ သဒ္ဓိံ - တကွ၊ ဗျာရဒ္ဓေ - တိုးဝှေ့ ထိပါးသောအားဖြင့် ဆန့်ကျင်နှောက်ယှက် တုန်လှုပ်ကုန်ထသော၊ မစ္ဆေ စ - အထူးထူးကုန်သောငါးတို့ကိုလည်း၊ ဒိသ္မာယထာ - မြင်သကဲ့သို့၊ ဧဝံ - ဤအတူ၊ ဖန္ဒမာနံ - တဏှာဒိဋ္ဌိ တို့ဖြင့် တုန်လှုပ်ထသော၊ ဇနံ - သတ္တဝါအပေါင်းကို၊ ဒိသ္မာ - မြင်၍၊ မံ - ငါ့အား၊ ဘယံ - ကြောက်ခြင်းသည်၊ အာဝိသိ - ဝင်ပြီ။

၃။ သမန္တမသာရော လောကော၊ ဒိသာ သဗ္ဗာ သမေရိတာ။
ကုစ္ဆံ ဘဝနမတ္တနော၊ နာဒ္ဒသာသိ အနောသိတံ။

သမန္တသမန္တော - ငရဲကို အစပြု၍ ထက်ဝန်းကျင်မှ၊ လောကော - လောကသည်၊ အသာရော - မြဲသောအဖြစ်စသော အနှစ်သာရမရှိ၊ သဗ္ဗာ - အလုံးစုံသော၊ ဒိသာ - အရပ်မျက်နှာသည်၊ သမေရိတာ - အမြဲမရှိသော အဖြစ်ဖြင့်တုန်လှုပ်၏၊ အတ္တနော - မိမိ၏၊ တာဏံ - ကိုးကွယ်စောင့်ရှောက်ရာကို၊ ကုစ္ဆံ ကုစ္ဆန္တော - အလိုရှိ သောငါသည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အနောသိတံ - ဇရာစသည်တို့ဖြင့် မလွမ်းမနှစ်ထသော၊ ဘဝနံ - တစုံတခုသော နေရာ အရပ်ကို၊ နာဒသိ - မမြင်။

၄။ သြသာနေတွေဝ ဗျာရုဒ္ဓေ၊ ဒိသ္မာ မေ အရတီ အဟု။
အထေတ္ထ သလ္လမဒ္ဒက္ခိ၊ ဒုဒ္ဒသံ ဟဒယနိဿိတံ။

သြသာနေတွေဝ - ကောင်းသော အရွယ်စသည်တို့၌ ဆုံးသည်သာ ဖြစ်ကုန် သော၊ ဗျာရုဒ္ဓေ - ဇရာစသည်တို့ဖြင့် ထိပါးအပ်သော စိတ်ရှိကုန်သော၊ သတ္ထေ - သတ္တဝါတို့ကို၊ ဒိသ္မာ - မြင်သောကြောင့်၊ မေ - ငါ့အား၊ အရတီ - မမွေ့လျော်ခြင်း သည်၊ အဟု - ဖြစ်၏၊ အထ - ထိုမှတစ်ပါး၊ ဧတ္ထ - ဤသတ္တဝါတို့၌၊ ဒုဒ္ဒသံ - နှုတ်နိုင်ခဲ့ ထသော၊ ဟဒယနိဿိတံ - စိတ်ကိုမှီထသော၊ သလ္လံ - ရာဂစသော မြှားပြောင့်ကို၊ အဒက္ခိ - မြင်ပြီ။

၅။ ယေန သလ္လေန သြတိဏ္ဏော၊ ဒိသာ သဗ္ဗာ ဝိဓာဝတိ။
တမေဝ သလ္လမဗ္ဗယု၊ န ဓာဝတိ န သီဒတိ။

၆။ တတ္ထ သိက္ခာနဂီယန္တိ၊ ယာနိ လောကေ ဂမိတာနိ၊
န တေသု ပသုတော သိယာ။
နိဗ္ဗိဇ္ဈ သဗ္ဗသော ကာမေ၊ သိက္ခေ နိဗ္ဗာနမတ္တနော။

ယေန သလ္လေန - အကြင်မြှားပြောင့်တို့ဖြင့်၊ သြတိဏ္ဏော - စူးဝင်အပ်သော သူသည်၊ သဗ္ဗာ ဒိသာ - ခပ်သိမ်းသော ဒုစရိုက်တည်းဟူသော အရပ်တို့သို့လည်း၊ အဘိဓာဝတိ - အလွန်ပြေး၏၊ တမေဝ သလ္လံ - ထိုရာဂစသောမြှားပြောင့်ကိုသာလျှင်၊ အဗ္ဗယု - နှုတ်၍၊ န ဓာဝတိ - ထိုအရပ်သို့မပြေး၊ န သီဒတိ - ဩဃလေးပါး၌မနှစ်၊ ယာနိ - အကြင်ကာမဂုဏ်တို့ကို၊ လောကေ - လောက၌၊ ဂမိတာနိ - ရစိမ့်သောငှာ တောင့်တမက်မောအပ်ကုန်၏၊ တတ္ထ - ထိုကာမဂုဏ်ငါးပါး တည်းဟူသော အကြောင်း ကြောင့်၊ သိက္ခာ - ဆင်အတတ် မြင်းအတတ်စသော အတတ်တို့ကို၊ အနကြိယန္တိ - သင်ကုန်၏၊ တေသု - ထိုငါးပါးသော ကာမဂုဏ်အတတ်တို့၌၊ ပသုတော - လေ့ကျက် သည်၊ နသိယာ - မဖြစ်ရာ၊ သဗ္ဗသော - အလုံးစုံသောအားဖြင့်၊ ကာမေ - ကာမဂုဏ်

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

တို့ကို၊ နိဗ္ဗိဇ္ဈ - အနိစ္စသဘောအားဖြင့် မြင်သဖြင့်၊ အတ္တနော - မိမိ၏၊ နိဗ္ဗာနမေဝ - မီး
ငြိမ်းခြင်းကိုသာလျှင်၊ သိက္ခေ - ကျင့်ရာ၏။

၇။ သစ္စော သိယာ အပ္ပဂစ္ဆော၊ အမာယော ရိတ္တပေသုကော။
အက္ကောဓနော လောဘပါပံ၊ ဝေဝိစ္ဆံ ဝိတရေ မုနိ။

မုနိ - ရဟန်းသည်၊ သစ္စော - ဝစီသစ္စာ ဉာဏသစ္စာ မဂ္ဂသစ္စာနှင့် ပြည့်စုံသည်၊
သိယာ - ဖြစ်ရာ၏၊ အပ္ပဂစ္ဆော - ကာယပါဂ္ဂတ္တိယစသော မလျောက်မပတ် ပြုခြင်းမှ
ကင်းသည်၊ အမာယော - လှည့်ပတ်ခြင်း မရှိသည်၊ ရိတ္တပေသုကော - ကင်းသော
ချောပစ်ခြင်းရှိသည်၊ အက္ကောဓနော - အမျက်ထွက်ခြင်းမရှိသည်၊ သိယာ - ဖြစ်ရာ၏၊
လောဘပါပံ - ယုတ်မာသော လောဘကို၊ ဝေဝိစ္ဆံ - ဝန်တိုခြင်းကို၊ နိတရေ - ကူး
မြောက်ရာ၏။

၈။ နိဒ္ဒံ တန္တိ သဟေ ထိနံ၊ ပမာဒေန န သံဝဿေ။
အတိမာနေ န တိဋ္ဌေယျ၊ နိဗ္ဗာနမနသော နရော။

နိဗ္ဗာနမနသော - နိဗ္ဗာန်သို့ညွတ်သော စိတ်ရှိသော၊ နရော - လူသည်၊ နိဒ္ဒံ -
အိပ်မွေ့ခြင်းကို၊ တန္တိ - ကိုယ်၏ ပျင်းရိခြင်းကို၊ သသောန္တိနံ - စိတ်၏ ပျင်းရိခြင်းကို၊
ဣမေတယောဓမ္မေ - ဤသုံးပါးသော တရားတို့ကို၊ အဘိဘဝေယျ - နိမ်နင်းရာ၏၊
ပမာဒေန - မေ့လျော့ခြင်းနှင့်၊ န သံဝဿေ - အတူတကွ မနေရာ၊ အတိမာနေ - ငါဟူ၍
အလွန်မာန်မူခြင်း၌၊ န တိဋ္ဌေယျ - မတည်ရာ။

၉။ မောသဝဇ္ဇေ န နိယေထ၊ ရူပေ သ္မေဟံ န ကုဗ္ဗယေ။
မာနဉ္စ ပရိဇာနေယျ၊ သာဟသာ ဝိရတော စရေ။

မောသဝဇ္ဇေ န - ရသာဝါဒမှ၊ နိယေထ - ထွက်မြောက်ရာ၏၊ ရူပေ - ကိုယ်၌၊
သ္မေဟံ - တဏှာဟူသောအစေးဖြင့် တပ်စွမ်းခြင်းကို၊ န ကုဗ္ဗယေ - မပြုရာ၊ မာနဉ္စ -
မာန်ကိုလည်း၊ ပရိဇာနေယျ - သုံးပါးသော ပရိညာဖြင့် ပိုင်းခြား၍ သိရာ၏၊ သာဟသာ
- နိုင်ထက်ကလူ ပြုခြင်းမှ၊ ဝိရတော - ကြည်သည်ဖြစ်၍၊ စရေ - ကျင့်ရာ၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

၁၀။ ပုရာဏံ နာဘိနန္ဒေယျ၊ နဝေ ခန္တိံ န ကုဗ္ဗယေ။
ဟိယျမာနေ န သောစေယျ၊ အာကာသံ န သိတော သိယာ။

ပုရာဏံ - ရှေးအတိတ်ရုပ်စသည်ကို၊ နာဘိနန္ဒေယျ - မနှစ်သက်ရာ၊ နဝေ - အသစ်ပစ္စုပ္ပန်ဖြစ်သောရုပ် စသည်၌၊ ခန္တိံ - ဆန္ဒရာဂကို၊ န ကုဗ္ဗယေ - မပြုရာ၊ ဟိယျမာနေ - ပျက်လတ္တံ့သော ခန္ဓာကို၊ နသောစေယျ - မစိုးရိမ်ရာ၊ အာကာသံ - တဏှာကို၊ သိတော - မှီသည်၊ နသိယာ - မဖြစ်ရာ။

၁၁။ ဂေဓံ ဗြူမိ မဟောယောတိ၊ အာဇဝံ ဗြူမိ ဇပွနံ။
အာရမ္မဏံ ပကပ္ပနံ၊ ကာမပင်္ကော ဒုရစ္စယော။

အဟံ - ငါသည်၊ ဣဓံ - ဤအာကာသဟု ဆိုအပ်သော တဏှာကို၊ ဂေဓံ - အာရုံတို့၌ မက်မောတတ်၏ ဟူ၍၊ ဗြူမိ - ဟောတော်မူ၏၊ မဟောယောတိပိ - မွန်းနှစ်တတ်သည်ဖြစ်၍ ကြီးသောဩဇာ ဟူ၍လည်း၊ ဗြူမိ - ဟောတော်မူ၏၊ အာဇဝံ - သျှင်စွာ စောတတ်၏ ဟူ၍၊ ဇပွနံ - ငါ၏ဝတ္ထုဟု ဆိုစေတတ်၏ ဟူ၍၊ ဗြူမိ - ဟောတော်မူ၏၊ အာရမ္မဏံ - ဖြေနိုင်ခဲ့သော အဖြစ်ဖြင့် အာရမ္မဏဟူ၍၊ ပကပ္ပနံ - တုန်လှုပ်ခြင်းကို ပြုတတ်၏ဟူ၍၊ ကာမပင်္ကော - ကာမတည်းဟူသောညွှန်ဟူ၍၊ ဒုရစ္စယော - လွန်နိုင်ခဲ့၏ ဟူ၍၊ ဗြူမိ - ဟောတော်မူ၏။

၁၂။ သစ္စာ အဝေါက္ကမ္မ မုနိ၊ ထလေ တိဋ္ဌတိ ဗြဟ္မဏော။
သဗ္ဗံ သော ပဋိနိဿဇ္ဇ၊ သ ဝေ သန္တောတိ ဝုစ္စတိ။

သစ္စာ - ဝစီသစ္စာစသော သုံးပါးသောသစ္စာကို၊ အဝေါက္ကမ္မ - မဖဲမူ၍၊ မုနိ - မောနေယျသို့ ရောက်သဖြင့် မုနိဟု ရေတွက်ခြင်းသို့ ရောက်သော၊ ဗြဟ္မဏော - ဗြဟ္မဏသည် ထလေ - နိဗ္ဗာန်တည်းဟူသော ကုန်ကြဉ်၌၊ တိဋ္ဌတိ - တည်၏၊ သောဇေဝရူပေါ - ထိုသို့သဘောရှိသော ဗြဟ္မဏကို၊ ဝေ - စင်စစ်၊ သဗ္ဗသော သဗ္ဗာနိအာယတနာနိ - အလုံးစုံသော အာယတနတို့ကို၊ ပဋိနိဿဇ္ဇ - စွန့်ပြီးသည် ဖြစ်၍၊ သန္တောတိ - ငြိမ်း၏ ဟူ၍၊ ဝုစ္စတိ - ဆိုအပ်၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

၁၃။ သ ဝေ ဝိဒ္ဓါ သ ဝေဒဂူ ဥတ္တာ ဓမ္မံ အနိဿိတော။
သမ္မာသော လောကေ ဣရိယာနော န ပိဟေတီဓ ကဿစိ။

သော - ထိုသို့သော သဘောရှိသော ဗြဟ္မဏသည်၊ ဝေ - စင်စစ်၊ ဝိဒ္ဓါ - ပညာရှိ၏။ သော - ထိုသို့သော သဘောရှိသော ဗြဟ္မဏသည်၊ ဝေဒဂူ - လေးပါးသော ဝေဒတို့ဖြင့် နိဗ္ဗာန်သို့ရောက်၏။ ဓမ္မံ - သင်္ခတတရားကို၊ ဥတ္တာ - အနိစ္စ စသော အားဖြင့်သိ၍၊ အနိဿိတော - တဏှာဒိဋ္ဌိ အားဖြင့်မမှီ၊ လောကေ - လောက၌၊ သမ္မာသော ဣရိယာနော - ဖြစ်ခြင်းကို ပြုတတ်သော ကိလေသာတို့ကို ပယ်ပြီး သည်ဖြစ်၍၊ ဣဓ - ဤလောက၌၊ ကဿစိ - တစုံတခုကိုမျှ၊ န ပိဟေတီဓ - မတောင့် တလျှင်သတည်း။

၁၄။ ယောစ ကာမေ အစ္စတရိ သင်္ဂီ လောကေ ဒုရစ္စယံ။
န သော သောစတိ နာဇ္ဈေတိ၊ ဆိန္နသောတော အပန္နနော။

ယောစ - အကြင်သူသည်လည်း၊ ကာမေ - ကာမတို့ကို၊ အစ္စတရိ - လွန်ပြီ၊ လောကေ - လောက၌၊ ဒုရစ္စယံ - လွန်နိုင်ခဲ့သော ရာဂ သင်္ဂီစသော ခုနှစ်ပါးသော ငြိခြင်းကို၊ အစ္စတရိ - လွန်ပြီ၊ ဆိန္နသောတော - ဖြတ်အပ်ပြီးသော တဏှာရှိထသော၊ အပန္နနော - အဖွဲ့မရှိထသော၊ သော - ထိုသူသည်၊ နသောစတိ - မစိုးရိမ်၊ နာဇ္ဈေတိ - မတပ်မမက်မော၊ ပုဗ္ဗေ - အတိတ်သင်္ခါရတို့ကို၊ အာရပ္ပ - အကြောင်းပြု၍၊ ဥပ္ပဇ္ဇနဓမ္မံ - ဖြစ်ကောင်းသော သဘောရှိသော။ ယံ - အကြင် အတိတ်ဖြစ်သော ကိလေသာကံ အပေါင်းသည်၊ အတ္ထိ - ရှိ၏။

၁၅။ ယံ ပုဗ္ဗေ တံ ဝိသောသေတိ၊ ပစ္ဆာ တေ မာဟု ကိဉ္စနံ။
မဇ္ဈေ စေ နော ဂဟေဿသိ၊ ဥပသန္တော စရိဿသိ။

တံ - ထိုအတိတ်ဖြစ်သော ကိလေသာကံကို၊ ဝိသောသေတိ - ခြောက်တတ် စေ၏။ ပစ္ဆာ - အနာဂတ်၌၊ တေ - ထို သင်္ခါရတို့ကို၊ အာရပ္ပ - အကြောင်းပြု၍၊ ဥပ္ပဇ္ဇနဓမ္မံ - ဖြစ်ကောင်းသော သဘောရှိသော။ ကိဉ္စနံ - ရာဂစသော တုန်လှုပ်ခြင်း သည်၊ မာဟု - မဖြစ်၊ မဇ္ဈေ - ပစ္စုပ္ပန်ဖြစ်ကုန်သော တရားတို့ကို၊ နောစေ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ဂဟေဿသိ - အကယ်၍ မယူအံ့၊ ဧဝံ - ဤသို့၊ မယူသည်ရှိသော်၊ ဥပသန္တော - ငြိမ်းသည်ဖြစ်၍၊ စရိဿသိ - သွားရလတ္တံ့။

၁၆။ သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ။
အသတာ စ န သောစတိ၊ သ ဝေ လောကေ န ဇီယတိ။

ယဿ - အကြင် အရဟတ္တဖိုလ်သို့၊ ရောက်ပြီးသောသူအား၊ နာမရူပသ္မိံ - နာမ်ရုပ်၌၊ သဗ္ဗသော - အချင်းခပ်သိမ်းသောအားဖြင့်၊ မမာယိတံ - မြတ်နိုးသောအဖြစ်ကို ပြုခြင်းသည်၊ နတ္ထိ - မရှိ၊ အသတာ စ - မရှိခြင်းဟူသော အကြောင်းကြောင့်လည်း၊ န သောစတိ - မစိုးရိမ်၊ သော - ထိုရဟန္တာပုဂ္ဂိုလ်သည်၊ ဧဝံ - စင်စစ်၊ လောကေ - တစ်ခုတစ်ခုသော လောက၌၊ န ဇီယတိ - အိုခြင်းကို မရ။

၁၇။ ယဿ နတ္ထိ 'ဣဒံ မေ'တိ၊ ပရေသံ ဝါပိ ကိဉ္ဇနံ။
မမတ္တံ သော အသံဝိန္နံ၊ 'နတ္ထိ မေ'တိ န သောစတိ။

ဣဒံ - ဤဝတ္ထုသည်၊ မေ - ငါ့အား၊ နတ္ထိ - မရှိ၊ ဣတိ - ဤသို့၊ သောစနံ - စိုးရိမ်ခြင်းသည်၊ ယဿ - အကြင်ရဟန္တာပုဂ္ဂိုလ်အား၊ နတ္ထိ - မရှိ၊ ပရေသံ - သူတပါးတို့၏မူလည်း၊ မမတ္တံ - အတိုင်းအရှည်နှင့်ယှဉ်သော၊ အသံဝိန္နံ - မရသော၊ ကိဉ္ဇန - တစိုးတစိသောရုပ် စသောတရားကို၊ နတ္ထိ မေတိ - ငါ့အား မရှိဟူ၍၊ န သောစတိ - မစိုးရိမ်။

၁၈။ အနိဋ္ဌရိ အနနဂိဒ္ဓေါ၊ အနေဇော သဗ္ဗမိ သမော။
တမာနိသံသံ ပဗြုမိ၊ ပုစ္ဆိတော အဝိကမ္ပိနံ။

အဝိကမ္ပိနံ - စိုးရိမ်တုန်လှုပ်ခြင်းမရှိသော၊ တံ - ထိုရဟန္တာပုဂ္ဂိုလ်ကို၊ ပုစ္ဆိတော - သင်တို့၊ မေးအပ်သော၊ အဟံ - ငါဘုရားသည်၊ ပဗြုမိ - ဟောတော်မူ၏၊ အယံ - ဤရဟန္တာသည်၊ အနိဋ္ဌရိ - ကြောင့်ကြဗျာပါရ မရှိ၊ အနနဂိဒ္ဓေါ - မက်မောခြင်း မရှိ၊ အနေဇော - တဏှာကင်း၏၊ သဗ္ဗမိ - အလုံးစုံသော သတ္တသင်္ခါရ၌၊ သမော - ညီမျှ၏၊ ကုမံအာနိသံသံ - ဤလေးပါးသော အကျိုးဆက်ကို၊ တသ္မိံ - ထိုရဟန္တာအရှင်၌၊ ပဗြုမိ - ဟောတော်မူ၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

၁၉။ အနေဇဿ ဝိဇာနတော၊ နတ္ထိ ကာစိ နိသင်္ခတိ။
ဝိရတော သော ဝိယာရဗ္ဗာ၊ ခေမံ ပဿတိ သဗ္ဗမိ။

အနေဇဿ - တဏှာကင်းထသော၊ ဝိဇာနတော - သိထသော၊ အရဟတော - ရဟန္တာပုဂ္ဂိုလ်အား၊ ကာစိနိ - တစုံတခုသော၊ သင်္ခတိ - ပြုပြင်တတ်သော ပုညာဘိ သင်္ခါရသည်။ နတ္ထိ - မရှိ၊ သော - ထိုရဟန္တာပုဂ္ဂိုလ်သည်၊ ဝိယာရဗ္ဗာ - ပုညာဘိ သင်္ခါရ စသော သုံးပါးသော သင်္ခါရတည်းဟူသောကံမှ၊ ဝိရတော - ကင်းသည်ဖြစ်၍၊ သဗ္ဗမိ - အလုံးစုံသော သတ္တဝါသင်္ခါရ၌၊ ခေမံ - ဘေးမရှိသည်ကို၊ ပဿတိ - ရှု၏။

၂၀။ န သမေသု န ဩမေသု၊ န ဥဿေသု ဝဒတေ မုနိ။
သန္တော သော ဝိတမစ္ဆရော၊ နာဒေတိ န နိရဿတိတိ။

ဇဝံ - ဤသို့၊ ပဿန္တော - ရှုသော၊ သန္တော - သူတော်ကောင်း ဖြစ်သော၊ မုနိ - ရဟန်းသည်၊ သမေသု - အမျိုးစသောအားဖြင့် တူမျှသော သူတို့၌၊ နဝဒတေ - ငါ တူ၏ ယုတ်၏ မြတ်၏ဟူ၍ မာန်ဖြင့်မဆို၊ ဩမေသု - ယုတ်သောသူတို့၌လည်း၊ နဝဒတေ - ငါ တူ၏စသောအားဖြင့် မဆို၊ ဥဿေသုစ - လွန်ကုန်သော သူတို့၌လည်း၊ နဝဒတေ - ငါ လွန်၏ ယုတ်၏ တူ၏ ဟူ၍မဆို၊ မုနိ - ထိုရဟန်းသည်၊ ဝိတမစ္ဆရော - ဝန်တိုခြင်း ကင်း၏၊ နာဒေတိ နအာဒေတိ - ရုပ်စသည်တို့တွင် တစုံတခုကို မစွဲလမ်း မယူ၊ နနိရဿတိ - မညွှန်ပြ၊ ဣတိ - ဤသို့၊ ဘဂဝါ - မြတ်စွာဘုရားသည်၊ အဝေါစ - မိန့်တော်မူ၏။

အတ္တဒဏှာသုတ္တံ နိဋ္ဌိတံ။
အတ္တဒဏှာသုတ် ပြီး၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သမ္မာပရိပ္ပာဇနီယသုတ် ပါဠိ-နိဿယ

နိမ္မိတရုပ်ပွားတော်ဘုရား၏ အမေး ဂါထာ

၁။ ပုစ္ဆာမိ မု နိ ပဟူတပညံ၊ တိဏ္ဍံ ပါရင်္ဂတံ ပရိနိဗ္ဗတံ ဌိတတ္ထံ။
နိက္ခမ္မ ယရာ ပနဇ္ဇ ကာမေ၊ ကထံ ဘိက္ခူ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

ပဟူတပညံ - ကြီးမားကျယ်ပြန့်သည့် ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော၊ မု နိ - ရှင်တော်မြတ်ဘုရားကို၊ ပုစ္ဆာမိ - မေးမြန်းပါသည်။ တိဏ္ဍံ ပါရင်္ဂတံ - တစ်ဖက်ကမ်း ရောက် ကူးမြောက်တော် မူပြီးသော၊ ပရိနိဗ္ဗတံ ဌိတတ္ထံ - ကိလေသာမီး ငြိမ်းအေးပြီး၍ တည်ငြိမ်သည့် စိတ်နှလုံး ရှိတော်မူသော၊ မု နိ - ရှင်တော်မြတ်ဘုရားကို၊ ပုစ္ဆာမိ - မေးမြန်းပါသည်။ ကာမေ ပနဇ္ဇ - ကာမဂုဏ်တို့ကို ပယ်စွန့်၍၊ ယရာ နိက္ခမ္မ - (အိမ်ရာတည်ထောင် လူ့ဘောင်မှ) ထွက်ခွါခဲ့ပြီးလျှင်၊ သော ဘိက္ခူ - ထိုသို့ တောထွက်လာသောရဟန်းသည်၊ လောကေ - လောက၌၊ ကထံ - အဘယ်သို့လျှင်၊ သမ္မာ ပရိပ္ပဇေယျ - ကောင်းစွာ ကျင့်သုံးနေရာပါသည်။

မြတ်စွာဘုရား၏ အဖြေ ပထမ ဂါထာ

၂။ ယဿ မင်္ဂလာ သမူဟတာ၊ ဥပ္ပတာ သုပိနာ စ လက္ခဏာ စ။
သော မင်္ဂလဒေါသဝိပ္ပဟီနော၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

မုနိ - နိမ္မိတရုပ်ပွားရှင်တော်ဘုရား၊ ယဿ - အကြင်ရဟန်းသည်၊ မင်္ဂလာ - ကောင်းကျိုးရကြောင်း နိမိတ်ကောင်းဖြစ်သည် စွဲယုံကြည်သည့် လောကီဆိုင်ရာ မင်္ဂလာတို့ကို၊ သမူဟတာ - အရိယမဂ်ဖြင့် ကောင်းစွာ ပယ်အပ်ပြီး ဖြစ်လေကုန်ပြီ။ ဥပ္ပတာ စ - မိုးကြိုးပစ်ခြင်း လောင်မီးကျခြင်း စသော ဘေးဥပါဒ်ဆိုင်ရာ အယူအစွဲ တို့ကိုလည်းကောင်း၊ သုပိနာ စ - အိပ်မက်ဆိုင်ရာ အယူအစွဲ တို့ကိုလည်းကောင်း၊ လက္ခဏာ စ - သက်ရှိသက်မဲ့ အသုံးအဆောင်တို့၏ လက္ခဏာဆိုင်ရာ အယူအစွဲ တို့ကိုလည်းကောင်း၊ သမူဟတာ - အရိယမဂ်ဖြင့် ကောင်းစွာ ပယ်အပ်ပြီး ဖြစ်လေကုန်ပြီ။ သော - ထိုရဟန်းသည်၊ မင်္ဂလဒေါသဝိပ္ပဟီနော - မင်္ဂလာနှင့်စပ်သော အပြစ်ဒေါသ ဟူသမျှကို ပယ်ပြီးဖြစ်လေတော့သည်။ သော - ထိုသို့သော ရဟန်း သည်၊ လောကေ - လောက၌၊ သမ္မာ ပရိပ္ပဇေယျ - ကောင်းစွာ ကျင့်သုံးနေနိုင် ပါပေသည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏အဖြေ ဒုတိယ ဂါထာ

၃။ ရာဂံ ဝိနယေထ မာနသေသု၊ ဒိဗ္ဗေသု ကာမေသု စာပိ ဘိက္ခု။
အတိက္ကမ္မ ဘဝံ သမေစ္စ ဓမ္မံ၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘိက္ခု - ကာမဂုဏ်ပယ်ခွါ တောထွက်လာသော ရဟန်းသည်၊ မာနသေသု ကာမေသု စ - လူ့လောက ကာမဂုဏ်တို့၌လည်း၊ ရာဂံ - တပ်မက်သာယာ တဏှာရာဂကို၊ ဝိနယေထ - ပယ်ဖျောက်ရာ၏။ စ - ထို့ပြင်လည်း၊ ဒိဗ္ဗေသု ကာမေသု အပိ - နတ်လောက ကာမဂုဏ်တို့၌လည်း၊ ရာဂံ - တပ်မက်သာယာ တဏှာရာဂကို၊ ဝိနယေထ - ပယ်ဖျောက်ရာ၏။ ဓမ္မံ - သစ္စာလေးတန် တရားမှန်ကို၊ သမေစ္စ - အရဟတ္တမဂ်ဉာဏ်ဖြင့် မှန်စွာသိပြီး၍ ဘဝံ - သုံးပါးသော ဘဝကို၊ အတိက္ကမ္မ - ကျော်လွန်၍၊ ဌိတော အဿ - တည်သည် ဖြစ်ရာ၏။ သော - ဘဝသုံးပါးကို ကျော်လွန်၍တည်သော ထိုရဟန်းသည်၊ လောကေ - လောက၌၊ သမ္မာ - ကောင်းစွာ၊ ပရိဗ္ဗဇေယျ - ကျင့်သုံးနေနိုင် ပါပေသည်။

မြတ်စွာဘုရား၏အဖြေ တတိယ ဂါထာ

၄။ ဝိပိဋ္ဌိကတွာန ပေသုကာနိ၊ ကောဓံ ကဒရီယံ ဇဟေယျ ဘိက္ခု။
အနုရောဓဝိရောဓ ဝိပ္ပဟီနော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘိက္ခု - ရဟန်းသည်၊ ပေသုကာနိ - တစ်ဖက်လူ၏ အပြစ်ပြောသည့် ကုန်းချောစကားတို့ကို၊ ဝိပိဋ္ဌိကတွာန - ကျောပေးသည့်အလား စွန့်ပယ်ရှား၍၊ ကောဓံ - အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ကဒရီယံ - ဝန်တို နှမျောခြင်းကို လည်းကောင်း၊ ဇဟေယျ - ပယ်ရှားရာ၏။ အနုရောဓဝိရောဓ ဝိပ္ပဟီနော - လိုက်လျော နှစ်သက်ခြင်း ဆန့်ကျင် မှန်းထားခြင်းကိုလည်း ပယ်ပြီးဖြစ်ရာ၏။ သော - ထိုသို့သော ထိုရဟန်း သည်၊ လောကေ - လောက၌၊ သမ္မာ - ကောင်းစွာ၊ ပရိဗ္ဗဇေယျ - ကျင့်သုံး နေနိုင် ပါပေသည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏အဖြေ စတုတ္ထ ဂါထာ

၅။ ဟိတွာန ပိယဉ္စ အပ္ပိယဉ္စ၊ အနုပါဒါယ အနိဿိတော ကုဟိဉ္စ။
သံယောဇနိယေဟိ ဝိပ္ပမုတ္တာ၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

ဘိက္ခု - ရဟန်းသည်၊ ဝါ - သံသရာဘေးကို ရှုမြင်၍ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ကျင့်သုံး အားထုတ်နေသော ပုဂ္ဂိုလ်သည်၊ ပိယဉ္စ - ချစ်အပ်သော သတ္တဝါနှင့် သင်္ခါရဝတ္ထုကို လည်းကောင်း၊ အပ္ပိယဉ္စ - မုန်းအပ်သော သတ္တဝါနှင့် သင်္ခါရဝတ္ထုကို လည်းကောင်း၊ ဟိတွာန - စွန့်ပယ်၍၊ အနုပါဒါယ - တစ်စုံတစ်ခုကိုမျှ မစွဲလမ်းမှု၍၊ ကုဟိဉ္စ - တစ်စုံတစ်ရာ၌မျှ၊ အနိဿိတော - မမှီသည်၊ အမှီအတွယ် ကင်းသည်၊ အဿ - ဖြစ်ရာ၏။ သံယောဇနိယေဟိ - သံယောဇဉ်၏ အာရုံဖြစ်သော သက်ရှိသက်မဲ့ အာရုံ တည်းဟူသော ချည်တိုင်တို့မှ၊ ဝိပ္ပမုတ္တာ - ကောင်းစွာ လွတ်ပြီးသည်လည်း၊ အဿ - ဖြစ်ရာ၏။ သော - ထိုသို့သော ထိုရဟန်း သည်၊ လောကေ - လောက၌၊ သမ္မာ - ကောင်းစွာ၊ ပရိပ္ပဇေယျ - ကျင့်သုံး နေနိုင်ပါ တော့သည်။

မြတ်စွာဘုရား၏အဖြေ ပဉ္စမ ဂါထာ

၆။ န သော ဥပဓိသု သာရမေတိ၊ အာဒါနေသု ဝိနေယျ ဆန္ဒရာဂံ။
သော အနိဿိတော အနညနေယျော၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

ဘိက္ခု - ရဟန်းသည်၊ ဘိက္ခု - သံသရာဘေးကို ရှုမြင်၍ သံသရာမှ လွတ်မြောက်ရန် ကျင့်ကြံအားထုတ် နေသော ပုဂ္ဂိုလ်သည်၊ ဥပဓိသု - ဆင်းရဲ၏ ကပ်မီ၍တည်ရာ ခန္ဓာငါးပါးတို့၌၊ ဝါ - ဆင်းရဲချမ်းသာတို့၏ ကပ်မီ၍တည်ရာ ခန္ဓာငါးပါးတို့၌၊ သာရံ - အနှစ်သာရသို့၊ ဝါ - အနှစ်သာရ ရှိသည်ဟု ထင်မှတ်ခြင်းသို့၊ န ဇတိ - မရောက်တော့ပေ။ သော - ခန္ဓာတို့၌ အနှစ်မထင်သော ထိုရဟန်းသည်၊ အာဒါနေသု - ပကတိလူတို့က ငါ ငါ့ဥစ္စာအနေဖြင့် စွဲလမ်းအပ်သော ရုပ်နာမ်ခန္ဓာတို့၌၊ ဆန္ဒရာဂံ - လိုလားခြင်း တပ်မက်ခြင်းကို၊ ဝိနေယျ - ပယ်ဖျောက်၍၊ ဌိတော ဟောတိ - တည်နေတော့၏။ သော - ထိုရဟန်းသည်၊ အနိဿိတော - မမှီမတွယ်သည်ဖြစ်၍၊ အနညနေယျော - သူတပါးက မသိစေအပ်ဘဲ ကိုယ်တိုင်ပင်သိသည်၊ ဟောတိ - ဖြစ်၏။ သော - ထိုသို့သော ရဟန်းသည်၊ လောကေ - လောက၌၊ သမ္မာ - မည်သည့် အရာ မည်သူနှင့်မှ မငြိတွယ်ပဲ ကောင်းစွာ၊ ပရိပ္ပဇေယျ - နေနိုင်ပါသည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏အဖြေ ဆဋ္ဌမ ဂါထာ

၇။ ဝစသာ မနသာ စ ကမ္မုနာ စ၊ အဝိရုဒ္ဓေါ သမ္မာ ဝိဒိတွာ ဓမ္မံ။
နိဗ္ဗာနပဒါဘိပတ္တယာနော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘိက္ခု - ရဟန်းသည်၊ ဘိက္ခု - သံသရာဘေးကို ရှုမြင်၍ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ကျင့်ကြံအားထုတ် နေသော ပုဂ္ဂိုလ်သည်၊ ဝစသာ - နှုတ်ဖြင့်၎င်း၊ မနသာ စ - စိတ်ဖြင့်၎င်း၊ ကမ္မုနာ စ - ကိုယ်ဖြင့်၎င်း၊ အဝိရုဒ္ဓေါ - မဆန့်ကျင်ဘဲ သင့်လျော်စွာ ကျင့်သည်ဖြစ်၍၊ ဘိက္ခု - ရဟန်းသည်၊ ဝိဒိတွာ - သိပြီး၍၊ နိဗ္ဗာနပဒါဘိ ပတ္တယာနော - ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ကိုသာလျှင် လိုလားတောင့်တသည်၊ ဟောတိ - ဖြစ်၏။ သော - ထိုသို့သော ရဟန်းသည်၊ လောကေ - လောက၌၊ သမ္မာ - ဘာနှင့်မျှ မကပ်မငြိပ် ကောင်းမွန် ကြည်လင်စွာ၊ ပရိဗ္ဗဇေယျ - နေနိုင်ပါသည်။

မြတ်စွာဘုရား၏အဖြေ သတ္တမ ဂါထာ

၈။ ယော ဝန္ဓတိ မန္တိ နန္ဒမေယျ၊ အတ္တုဠောပိ န သန္ဓိယေထ ဘိက္ခု။
လဒ္ဓါ ရဘောဇနံ န မဇ္ဇေ၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ယော ဘိက္ခု - အကြင် ရဟန်းသည်၊ ဝန္ဓတိ မန္တိ - ငါ့ကို သူများက ရှိခိုးသည်ဟု၊ န ဉန္ဒမေယျ - မာန်မတက်ကြွ အထင်မကြီးရာ၊ အတ္တုဠောပိ - သူတပါးက ဆဲရေး စွပ်စွဲ သော်လည်း၊ န သန္ဓိယေထ - ဒေါသစိတ်ဖြင့် မဆက်စပ်ရာ၊ ပရဘောဇနံ - သူတပါးတို့ က လှူသောစားဖွယ် သုံးဆောင်ဖွယ် ပစ္စည်းကို၊ လဒ္ဓါ - အလိုရှိတိုင်း အလွယ်တကူ ရ၍၊ ဝါ - အလွယ်တကူ ရသောကြောင့်၊ န မဇ္ဇေ - မာန်တက်ကြွကာ မယစ်ရာ၊ သော - ထိုသို့သော ရဟန်းသည်၊ လောကေ - လောက၌၊ သမ္မာ - ဘာနှင့်မျှ မကပ်မငြိပ် ကောင်းမွန် ကြည်လင်စွာ၊ ပရိဗ္ဗဇေယျ - နေနိုင်ပါသည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏အဖြေ အဋ္ဌမ ဂါထာ

၉။ လောဘဉ္စ ဘဝဉ္စ ဝိပ္ပဟာယ၊ ဝိရတော ဆေဒနဗန္ဓနာ စ ဘိက္ခု။
သော တိဏ္ဍကထံကထော ဝိသလေက္ခာ၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

ယော ဘိက္ခု - အကြင် ရဟန်းသည်၊ လောဘဉ္စ - လိုချင်မှု လောဘကို
လည်းကောင်း၊ ဘဝဉ္စ - ဘဝသစ်ဖြစ်ကြောင်း ကံကိုလည်းကောင်း၊ ဝိပ္ပဟာယ -
အကြွင်းမဲ့ ပယ်ပြီးဖြစ်၍၊ ဆေဒနဗန္ဓနာ စ - လက်, စသည်ကို ဖြတ်၍ နှိပ်စက်ခြင်း၊
ချည်နှောင်၍ နှိပ်စက်ခြင်းမှလည်း၊ ဝိရတော - ရှောင်ကြဉ်သည်၊ အဿ - ဖြစ်ရာ၏။
သော - ထိုရဟန်းသည်၊ တိဏ္ဍကထံကထော - ကျော်လွန်ပြီးသော ယုံမှားခြင်း
ရှိသည်ဖြစ်၍၊ ဝါ - ယုံမှားကို ကျော်လွန်ပြီးသည်ဖြစ်၍၊ ဝိသလေက္ခာ - ကိလေသာ
ငြောင့် ကင်းသည်လည်း၊ အဿ - ဖြစ်ရာ၏။ သော - ထိုသို့သော ရဟန်းသည်၊
လောကေ - လောက၌၊ သမ္မာ - ဘာနှင့်မျှ မကပ်မငြိပဲ ကောင်းမွန် ကြည်လင်စွာ၊
ပရိပ္ပဇေယျ - နေနိုင်ပါသည်။

မြတ်စွာဘုရား၏အဖြေ နဝမ ဂါထာ

၁၀။ သာရပုံ အတ္တနော ဝိဒိတွာ၊ နော စ ဘိက္ခု ဟိံသေယျ ကဉ္စိ လောကေ။
ယထာတထိယံ ဝိဒိတွာ ဓမ္မံ၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

ဘိက္ခု - ရဟန်းသည်၊ အတ္တနော - မိမိအား၊ သာရပုံ - သင့်လျော်
လျောက်ပတ်သည်ကို၊ ဝိဒိတွာ - သိပြီးဖြစ်၍၊ ဌိတော - တည်သည်၊ အဿ - ဖြစ်ရာ၏။
လောကေ - လောက၌၊ ကဉ္စိ - တစ်စုံတစ်ယောက်ကိုမျှ၊ နော စ ဟိံသေယျ - မညှဉ်းဆဲ
ပါနှင့်၊ ယထာတထိယံ - ဧကန်စင်စစ် အမှန်ဖြစ်သော၊ ဓမ္မံ - သစ္စာလေးပါး တရားကို၊
ဝိဒိတွာ - သိပြီးဖြစ်၍၊ ဌိတော - တည်သည်၊ အဿ - ဖြစ်ရာ၏။ သော - ထိုသို့သော
ရဟန်းသည်၊ လောကေ - လောက၌၊ သမ္မာ - ဘာနှင့်မျှ မကပ်မငြိပဲ ကောင်းမွန်
ကြည်လင်စွာ၊ ပရိပ္ပဇေယျ - နေနိုင်ပါသည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏အဖြေ ဒသမ ဂါထာ

၁၁။ ယဿာ နသယာ န သန္တိ ကေစိ၊ မူလာ စ အကုသလာ သမူဟတာသေ။
သော နိရာသော အနာသိသာနော၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

ယဿ ဘိက္ခုနော - အကြင်ရဟန်းအား၊ ကေစိ အနုသယာ - အချို့သော အနုသယတို့သည်၊ န သန္တိ - မရှိတော့ကုန်။ အကုသလာ မူလာ စ - အကုသိုလ် မူလအရင်းအမြစ်တို့ကိုလည်း၊ သမူဟတာ - အကြွင်းမဲ့ နှုတ်ပယ် အပ်ကုန်ပြီ။ သော - အနုသယနှင့် အကုသိုလ် အရင်းအမြစ်တို့ကို အကြွင်းမဲ့ ပယ်ပြီးသော ရဟန်းသည်၊ နိရာသော-နိအာသော - လိုချင်မှု အာသာ ကင်းသည်ဖြစ်၍၊ အနာသိသာနော-န အာသိသာနော - တောင့်တမှု အာသိသလည်း မရှိတော့ပြီ။ သော - ထိုသို့သော ရဟန်းသည်၊ လောကေ - လောက၌၊ သမ္မာ - ဘာနှင့်မျှ မကပ်မငြိပဲ ကောင်းမွန် ကြည်လင်စွာ၊ ပရိပ္ပဇေယျ - နေနိုင်ပါသည်။

မြတ်စွာဘုရား၏အဖြေ ဧကောဒသမ ဂါထာ

၁၂။ အာသဝစီကော ပဟီနမာနော၊ သဗ္ဗံ ရာဂပထံ ဥပါတိဝတ္တော။
ဒန္တော ပရိနိဗ္ဗုတော ဌိတတ္တော၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

ယော ဘိက္ခု - အကြင် ရဟန်းသည်၊ အာသဝစီကော -အာသဝေါ ခပ်သိမ်း ကုန်ငြိမ်းပြီးသည်၊ ပဟီနမာနော - မာန ၉-ပါးကို ပယ်ရှားပြီးသည်၊ သဗ္ဗံ - အလုံးစုံ သော၊ ရာဂပထံ - တပ်မက်တရား ပွားများဖို့ရာ လမ်းပမာ တူလှသည့် သင်္ခါရတရား အပေါင်းကို၊ ဥပါတိဝတ္တော - ဉာဏ်ဖြင့် ချဉ်းကပ် ရှုမှတ် ပိုင်းခြား သိသောအားဖြင့်၊ အဿ - ဖြစ်ရာ၏။ ဒန္တော - ယဉ်ကျေးပြီးသည်၊ ပရိနိဗ္ဗုတော - ကိလေသာခပ်သိမ်း ကုန်ငြိမ်းပြီးသည်၊ ဌိတတ္တော - တည်တံ့သော စိတ်ရှိသည်၊ အဿ - ဖြစ်ရာ၏။ သော - ထိုသို့သော ရဟန်းသည်၊ လောကေ - လောက၌၊ သမ္မာ - ဘာနှင့်မျှ မကပ်မငြိပဲ ကောင်းမွန် ကြည်လင်စွာ၊ ပရိပ္ပဇေယျ - နေနိုင်ပါသည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏အဖြေ ဒွါဒသမ ဂါထာ

၁၃။ သဒ္ဓေါ သုတဝါ နိယာမဒဿီ၊ ဝဂ္ဂဂတေသု န ဝဂ္ဂသာရိ စီရော။
လောဘံ ဒေါသံ ဝိနေယျ ပဋိယံ၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

ယော စီရော - အကြင် ပညာရှိရဟန်းသည်၊ သဒ္ဓေါ - ယုံကြည်မှု သဒ္ဓါတရားနှင့် ပြည့်စုံသည် လည်းကောင်း၊ သုတဝါ - အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသည် လည်းကောင်း၊ နိယာမဒဿီ - အရိယမဂ်ဟူသော ကိန်းသေတရားကို တွေ့မြင်သည် လည်းကောင်း၊ အဿ - ဖြစ်ရာ၏။ ဝဂ္ဂဂတေသု - ကွဲပြားကြောင်းဖြစ်သော အယူများ သို့ ရောက်နေသော လူတို့၌၊ န ဝဂ္ဂသာရိ - ကွဲပြားကြောင်းဖြစ်သော အယူသို့ မလျှောက်မသွားသည်၊ အဿ - ဖြစ်ရာ၏။ လောဘံ - လောဘကို လည်းကောင်း၊ ဒေါသံ - ဒေါသကို လည်းကောင်း၊ ပဋိယံ - ပဋိယကိုလည်း၊ ဝိနေယျ - ပယ်ဖျောက် ရာ၏။ (တနည်း) ဝိနေယျ - ပယ်ဖျောက်၍၊ ဌိတော - တည်သည်၊ အဿ - ဖြစ်ရာ၏။ သော - ထိုသို့သော ရဟန်းသည်၊ လောကေ - လောက၌၊ သမ္မာ - ဘာနှင့်မျှ မကပ် မငြိမ့် ကောင်းမွန် ကြည်လင်စွာ၊ ပရိပ္ပဇေယျ - နေနိုင်ပါသည်။

မြတ်စွာဘုရား၏အဖြေ တေရသမ ဂါထာ

၁၄။ သံသုဒ္ဓဇိနော ဝိဝဋ္ဋဆဒ္ဓေါ၊ ဓမ္မေသု ဝသီ ပါရဂူ အနေဇော။
သင်္ခါရနိရောဓ ဉာဏကုသလော၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

ဘိက္ခု - ရဟန်းသည်၊ သံသုဒ္ဓဇိနော - အစင်ကြယ်ဆုံး အရဟတ္တမဂ်ဖြင့် ကိလေသာရန်ကို အောင်နိုင်ပြီးသည် လည်းကောင်း၊ ဝိဝဋ္ဋဆဒ္ဓေါ - ဝဋ်သုံးပါးနှင့် အဖုံးအကွယ် ကင်းပြီးသည် လည်းကောင်း၊ အဿ - ဖြစ်ရာ၏။ ဓမ္မေသု - တရားတို့၌၊ ဝသီ - မိမိအလိုအတိုင်း နိုင်နင်းသည်၊ အဿ - ဖြစ်ရာ၏။ ပါရဂူ - တစ်ဘက်ကမ်းသို့ ရောက်သည်လည်းကောင်း၊ အနေဇော - တုန်လှုပ်တတ်သော တဏှာကင်းသည် လည်းကောင်း၊ အဿ - ဖြစ်ရာ၏။ သင်္ခါရနိရောဓ ဉာဏကုသလော - သင်္ခါရချုပ်ရာ နိဗ္ဗာန်ကို သိသောဉာဏ်၌ ကျွမ်းကျင်လိမ္မာသည်၊ အဿ - ဖြစ်ရာ၏။ သော - ထိုသို့ သော ရဟန်းသည်၊ လောကေ - လောက၌၊ သမ္မာ - ဘာနှင့်မျှ မကပ်မငြိမ့် ကောင်းမွန် ကြည်လင်စွာ၊ ပရိပ္ပဇေယျ - နေနိုင်ပါသည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏အဖြေ စုဒ္ဒသမ ဂါထာ

၁၅။ အတီတေသု အနာဂတေသု စာပိ၊ ကပ္ပိတီတော အတိစ္စ သုဒ္ဓိပညော။
သဗ္ဗာယတနေဟိ ဝိပ္ပမုတ္တာ၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

ဘိက္ခု - ရဟန်းသည်၊ အတီတေသု စာပိ - အတိတ်တရားတို့၌ လည်းကောင်း၊ အနာဂတေသု စာပိ - အနာဂတ် တရားတို့၌ လည်းကောင်း၊ ကပ္ပိတီတော - ကြံတွေးခြင်းကို လွန်မြောက်သည်၊ အဿ - ဖြစ်ရာ၏။ အတိစ္စ သုဒ္ဓိပညော - အလွန်စင်ကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံသည်လည်း၊ အဿ - ဖြစ်ရာ၏။ သဗ္ဗာယတနေဟိ - မျက်စိနှင့် အဆင်း၊ နားနှင့် အသံ အစရှိသော အလုံးစုံသော အာယတန ၁၂-ပါးတို့မှ၊ ဝိပ္ပမုတ္တာ - လွတ်မြောက်ပြီးသည်လည်း၊ အဿ - ဖြစ်ရာ၏။ သော - ထိုသို့သော ရဟန်းသည်၊ လောကေ - လောက၌၊ သမ္မာ - ဘာနှင့်မျှ မကပ်မငြိပဲ ကောင်းမွန် ကြည်လင်စွာ၊ ပရိပ္ပဇေယျ - နေနိုင်ပါသည်။

မြတ်စွာဘုရား၏အဖြေ ပန္နရသမ ဂါထာ

၁၆။ အညာယ ပဒံ သမေစ္စ ဓမ္မံ၊ ဝိဝဋ္ဋံ ဒိသ္မာန ပဟာနမာသဝါနံ။
သဗ္ဗုပဓိနံ ပရိက္ခယာနော၊ သမ္မာ သော လောကေ ပရိပ္ပဇေယျ။

ယော ဘိက္ခု - အကြင် ရဟန်းသည်၊ ပဒံ - ရောက်အပ်သိအပ်သောတရားကို၊ အညာယ - အရိယမဂ်သို့ မရောက်သေးမီ ရှေးအဖို့က အသီးသီး သိပြီး၍၊ ဓမ္မံ - သစ္စာလေးပါးတရားတို့ကို၊ သမေစ္စ - အရိယမဂ်ခဏ၌ တစ်ပြိုင်နက် သိပြီ။ အာသဝါနံ ပဟာနံ - အာသဝေါတရားတို့ကို ပယ်ကြောင်းဖြစ်သော နိဗ္ဗာန်ကို၊ ဝိဝဋ္ဋံ ဒိသ္မာန - ပွင့်ပွင့်လင်းလင်း အထင်အရှား ဆင်ခြင်လျက် သိမြင်လေပြီ။ သဗ္ဗုပဓိနံ - အလုံးစုံသော ဥပဓိတို့၏။ ပရိက္ခယာ - ကုန်ခြင်းကြောင့်၊ နော သဇ္ဇတိ - ဘယ်အရာ၌မျှ မငြိကပ် မတွယ်တာတော့ပေ။ သော - ထိုသို့သော ရဟန်းသည်၊ လောကေ - လောက၌၊ သမ္မာ - ဘာနှင့်မျှ မကပ်မငြိပဲ ကောင်းမွန် ကြည်လင်စွာ၊ ပရိပ္ပဇေယျ - နေနိုင်ပါသည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

နိဗ္ဗိတဘုရားက ချီးကျူးအနုမောဒနာပြုပုံ

၁၇။ အဒ္ဓါ ဟိ ဘဂဝါ တထေဝ ဇတံ၊ ယော သော ဧဝံဝိဟာရီ ဒန္တော ဘိက္ခု။
သဗ္ဗသံယောဇနယောဂဝီတိဝတ္ထော၊ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဘဂဝါ - ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဇတံ - အရှင်ဘုရား ဖြေကြား
တော်မူသော ဤစကားလုံး အားလုံးသည်၊ အဒ္ဓါ - မချွတ်ဧကန်၊ တထေဝ - ထို
ဖြေကြား ဟောပြောသည့်အတိုင်းပင် မှန်လှပါပေသည်။ ယော သော ဘိက္ခု - အကြင်
ရဟန်းသည်၊ ဧဝံဝိဟာရီ - လောကီမင်္ဂလာဟူသမျှကို ပယ်ပြီးဖြစ်ရမည် စသည်ဖြင့်
အရှင်မြတ်ဘုရား ဟောကြား ဖြေဆိုတော်မူသည့်အတိုင်း ကျင့်သုံးနေလေ့ရှိ၏။ ဝါ -
ကျင့်သုံးနေလေ့ရှိသော၊ ယော သော ဘိက္ခု - အကြင်ရဟန်းသည်၊ ဒန္တော - ကိလေ
သာ ဟူသော ရိုင်းစိုင်းခြင်း ကင်းလျက် ယဉ်ကျေးပြီးသည်၊ ဟောတိ - ဖြစ်ပါပေ၏။
သဗ္ဗသံယောဇနယောဂဝီတိဝတ္ထော - အလုံးစုံသော သံယောဇဉ်တို့နှင့် အလုံးစုံသော
ယောဂတို့ကို ကျော်လွန်ပြီးသည်လည်း၊ ဟောတိ - ဖြစ်ပေ၏။ သော - အကြင် ရဟန်း
သည်၊ လောကေ - လောက၌၊ သမ္မာ - ဘာနှင့်မျှ မကပ်မငြိပဲ ကောင်းမွန် ကြည်လင်
စွာ၊ ပရိဗ္ဗဇေယျ - နေနိုင်ပါသည်။

သမ္မာပရိဗ္ဗာဇနီယသုတ္တံ နိဗ္ဗိတံ။
သမ္မာပရိဗ္ဗာဇနီယသုတ် ပြီး၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ပုရာဘောဒသုတ် ပါဠိ-နိဿယ

နိမ္မိတရုပ်ပွားတော်ဘုရား၏ အမေး တစ်ဂါထာ

ကထံဒဿီ ကထံသီလော၊ ဥပသန္ဓောတိ ဝုစ္စတိ။
တံ မေ ဂေါတမ ပဗြူဟိ၊ ပုစ္ဆိတော ဥတ္တမံ နရံ။

ဂေါတမ - ဂေါတမနွယ်ဖွား ဖြစ်တော်မူသော မြတ်စွာဘုရား၊ ကထံဒဿီ - အဘယ်ကဲ့သို့ မြင်လေ့ရှိသော ပုဂ္ဂိုလ်ကို၊ ကထံသီလော - အဘယ်သို့သော အလေ့အကျင့်ရှိသော ပုဂ္ဂိုလ်ကို၊ ဥပသန္ဓောတိ - ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊ ဝုစ္စတိ - ခေါ်ဆိုရပါသနည်း။ ဂေါတမ - ဂေါတမနွယ်ဖွား ဖြစ်တော်မူသော မြတ်စွာဘုရား၊ ဥတ္တမံ နရံ - မြတ်သောပုဂ္ဂိုလ်ကို၊ ပုစ္ဆိတော - မေးမြန်းအပ်သော အရှင်ဘုရားသည်၊ တံ - ထို အမေးကို၊ မေ - ငါအား၊ ပဗြူဟိ - ဟောကြားဖြေရှင်းတော် မူပါလော့။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁)

ဝိတတဏှော ပုရာဘောဒါ၊ ပုပ္ဖမန္တ မနိဿိတော။
ဝေမဇ္ဈေ နပသင်္ခေယျော၊ တဿ နတ္ထိ ပုရက္ခတံ။

မုနိ - နိမ္မိတရုပ်ပွား ပေါ်တော်မူဘုရား၊ မုနိ - နိမ္မိတရုပ်ပွားဖြစ်သော အရှင်ရဟန်း၊ ယော - အကြင် ပုဂ္ဂိုလ်သည်၊ ပုရာဘောဒါ - ခန္ဓာအိမ်ပျက်ကြွေ သေသည်မှ ရှေးအဖို့ ကာလ၌၊ ဝါ - မသေမီ၊ ဝိတတဏှော - ကင်းသော တဏှာရှိသည်၊ ဝါ - တဏှာကင်းသည်၊ ဟောတိ - ဖြစ်၏။ တံ - ထိုသို့သော ပုဂ္ဂိုလ်ကို၊ ဥပသန္ဓောတိ - ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊ အဟံ - ငါသည်၊ ဗြူဟိ - ဟောကြားပေ၏။

ပုပ္ဖမန္တ - ရှေးအဖို့ ရှေးအစွန်းကို၊ အနိဿိတော စ - မမှီသည်လည်း၊ ဟောတိ - ဖြစ်၏။ ဝေမဇ္ဈေ - အလယ်ပိုင်း၌၊ န ဥပသင်္ခေယျော စ - မရေတွက်အပ် မခေါ်ဝေါ်အပ်သည်လည်း၊ ဟောတိ - ဖြစ်၏။ တဿ - ထိုပုဂ္ဂိုလ်ကို၊ ဥပသန္ဓောတိ - ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊ အဟံ - ငါသည်၊ ဗြူဟိ - ဟောကြားပေ၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၂)

အက္ခောဓနော အသန္တာသီ၊ အဝိကတ္တီ အကုက္ကုစော။
မန္တဘာဏီ အနဒ္ဒတော၊ သဝေဝါစာယတော မုနိ။

ယော - အကြင်ပုဂ္ဂိုလ်သည်၊ အက္ခောဓနော စ - အမျက်ထွက်လေ့ မရှိသည်
လည်း၊ ဟောတိ - ဖြစ်၏။ (အမျက်ထွက်ခြင်း ကင်းရမည်။) အသန္တာသီ စ - ပူပန်
စိုးရိမ်ခြင်းလည်း ကင်းရမည်။ အဝိကတ္တီ - ကြွားဝါခြင်းမရှိသည်လည်း၊ ဟောတိ -
ဖြစ်၏။ အကုက္ကုစော စ - စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော မကောင်းသောကိုယ် နှုတ်အမှု
အရာ မရှိသည်လည်း၊ ဟောတိ - ဖြစ်၏။ မန္တဘာဏီ - ပညာဖြင့် ချင့်ချိန်၍ ပြောဆိုလေ့
ရှိသည်လည်း၊ ဟောတိ - ဖြစ်၏။ အနဒ္ဒတော - စိတ်ယုံလွင့်ခြင်း မရှိသည်လည်း၊
သသောမုနိ - ထိုကဲ့သို့သော ရဟန်းသည်၊ ဝါစာယတော - နှုတ်စကားကို စောင့်စည်း
သောပုဂ္ဂိုလ် မည်သည်၊ ဟောတိ - ဖြစ်၏။ တံ - ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို၊
ဥပသန္တောတိ - (ဥပသန္တ) ငြိမ်းအေး သော ပုဂ္ဂိုလ်ဟူ၍၊ ဗြူဟိ - ငါဟော၏။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၃)

နိရာသတ္တိ အနာဂတော၊ အတိတံ နာနသောစတိ။
ဝိဝေကဒဿီ ဖဿေသု၊ ဒိဋ္ဌိသု စန နိယတိ။

ယော - အကြင်ပုဂ္ဂိုလ်သည်၊ အနာဂတော - မလာရောက်သေး မဖြစ်သေးသော
အနာဂတ်၌၊ နိရာသတ္တိ - မည်သို့ ဖြစ်ပါစေဟု ကပ်ငြိတွယ်တာ သာယာမျှော်လင့်ခြင်း
မရှိသည်၊ ဟောတိ - ဖြစ်၏။ အတိတံ - လွန်ခဲ့ပြီးသော အတိတ်တရားကို၊
နာနသောစတိ - မစိုးရိမ် မပူဆွေး မတမ်းတ၊ ဖဿေသု - အတွေ့ ဟူသမျှတို့၌၊
ဝိဝေကဒဿီ - နိစ္စ သုခ အတ္တမှ ကင်းဆိတ်ခြင်း၊ အချင်းချင်း ကင်းဆိတ်ခြင်းကို
ရှုမြင်လေ့ရှိသည်၊ ဟောတိ - ဖြစ်၏။ ဒိဋ္ဌိသု စ - မှားသော အယူတို့၌လည်း၊ န နိယတိ
- မဆွဲတောင်အပ်၊ ဝါ - အဆွဲအဆောင် မခံရ၊ တံ - ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို၊
ဥပသန္တောတိ - ငြိမ်းအေး သော ပုဂ္ဂိုလ်ဟူ၍၊ ဗြူဟိ - ငါဘုရား ဟောဆို၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၄)

ပတိလီနော အကုဟကော၊ အပ္ပိဟာလု အမစ္ဆရီ။
အပ္ပဂဇ္ဈော အဇေဂုတ္တော၊ ပေသုဏေယျေ နောယုတော။

ယော - အကြင်ပုဂ္ဂိုလ်သည်၊ ပတိလီနော စ - တွန့်ဆုတ်သည်လည်း၊ ဟောတိ - ဖြစ်၏။
- ဖြစ်၏။ အကုဟကော စ - ဟန်ဆောင်မပြသည်လည်း၊ ဟောတိ - ဖြစ်၏။
အပ္ပိဟာလု စ - မတောင့်တ မသာယာသည်လည်း၊ ဟောတိ - ဖြစ်၏။ အမစ္ဆရီ စ -
ဝန်တိုခြင်း မရှိသည်လည်း၊ ဟောတိ - ဖြစ်၏။ အပ္ပဂဇ္ဈော စ - မကြမ်းကြုတ်သည်
လည်း၊ ဟောတိ - ဖြစ်၏။ အဇေဂုတ္တော စ - စက်ဆုပ်ဖွယ် မရှိသည်လည်းကောင်း၊
ဟောတိ - ဖြစ်၏။ ပေသုဏေယျေ - ကုန်းတိုက်စကား၌၊ နောယုတောစ - မယှဉ်
သည်လည်း၊ ဟောတိ - ဖြစ်၏။ တံ - ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို၊ ဥပသန္ဓောတိ -
ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊ ဗြူဟိ - ဟောဆို၏။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၅)

သာတိယေသု အနဿာဝီ၊ အတိမာနေ စနော ယုတော။
သဏှော စပဋိဘာနဝါ၊ န သဒ္ဓေါ န ဝိဇ္ဇတိ။

ယော - အကြင်ပုဂ္ဂိုလ်သည်၊ သာတိယေသု - သာယာဖွယ်အာရုံ ကာမဂုဏ်
ဝတ္ထုတို့၌၊ အနဿာဝီ - ယိုထွက် စီးသွားခြင်းမရှိသည်၊ ဟောတိ - ဖြစ်၏။
အတိမာနေ စ - အလွန် မာန်ထောင်လွှားလျက် သူတပါးကို အထင်သေးခြင်း
မထိမဲ့မြင်ပြုခြင်း၌လည်း၊ နော ယုတော - မယှဉ်သည်၊ ဟောတိ - ဖြစ်၏။ သဏှော စ
- နူးညံ့သိမ်မွေ့သည်လည်း၊ ဟောတိ - ဖြစ်၏။ ပဋိဘာနဝါ စ - ထင်မြင်သော ဉာဏ်ရှိ
သည်လည်း၊ ဟောတိ - ဖြစ်၏။ သဒ္ဓေါ စ - သူတပါးကိုပုံ၍ ယုံကြည်သည်လည်း၊ န
ဟောတိ - မဖြစ်။ န ဝိဇ္ဇတိ - တပ်မက်ကင်းဆဲလည်းမဟုတ်၊ (တပ်မက်မှုကင်းပြီး
ဖြစ်သဖြင့် တပ်မက်မှုကင်းအောင် ကျင့်စရာမရှိတော့ဟု ဆိုလိုသည်။) တံ - ထိုကဲ့သို့
သော ပုဂ္ဂိုလ်ကို၊ ဥပသန္ဓောတိ - ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊ အဟံ - ငါသည်၊ ဗြူဟိ -
ဟောဆို၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၆)

လာဘကများ န သိက္ခတိ၊ အလာဘော စန ကုပ္ပတိ။
အဝိရုဒ္ဓေါ စ တဏှာယ၊ ရသေသု နာနဂိဇ္ဈတိ။

ယော - အကြင်ရဟန်းသည်၊ လာဘကများ - လာဘ်လာဘကို အလိုရှိသဖြင့်၊ န သိက္ခတိ - ကျင့်သည်မဟုတ်၊ အလာဘော စ - မရခြင်းကြောင့်လည်း၊ န ကုပ္ပတိ - အမျက်မထွက်။ အဝိရုဒ္ဓေါ စ - ထိုထိုအာရုံ ထိုထိုပုဂ္ဂိုလ်နှင့် မဆန့်ကျင်တတ်၊ စိတ်မဆိုးတတ်သည်လည်း၊ ဟောတိ - ဖြစ်၏။ တဏှာယ - တဏှာဖြင့်၊ ရသေသု - အရသာတို့၌၊ န အနဂိဇ္ဈတိ - မမက်မော မစွဲလမ်းတတ်။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၇)

ဥပေက္ခကောသဒါသတော၊ န လောကေ မညတေ သမံ။
န ဝိသေသီ န နီစေယျော၊ တဿ နော သန္တိ ဥဿဒါ။

ယော - အကြင်ပုဂ္ဂိုလ်သည်၊ သဒါ - အခါခပ်သိမ်း၊ သတော - အမှတ်ရသည် သတိနှင့် ပြည့်စုံသည်ဖြစ်၍၊ လောကေ - လောက၌၊ အတ္တာနံ - မိမိကိုယ်ကို၊ သမံ - သူတပါးနှင့် တူသည်ဟူ၍လည်း၊ န မညတေ - မထင်မှတ်၊ ဝိသေသီ - သူတပါးထက် ထူးသည်ဟူ၍လည်း၊ န မညတေ - မထင်မှတ်၊ နီစေယျော - သူတပါးထက် အောက်ကျသည် နိမ့်သည် ညံ့သည်ဟူ၍လည်း၊ န မညတေ - မထင်မှတ်၊ တဿ - ထိုပုဂ္ဂိုလ်အား၊ ဥဿဒါ - သံသရာ၌ စည်ပင်ကြီးထွား ပွားများစေတတ်သော ကိလေသာကံတရားတို့သည်၊ နောသန္တိ - မရှိကုန်။ တံ - ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို၊ ဥပသန္ဓောတိ - ကိလေသာ အပူခပ်သိမ်း ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊ အဟံ - ငါဘုရားသည်၊ ဗြူဟိ - ဟောဆိုပေ၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၈)

ယဿ နိဿယနာ နတ္ထိ ဥတ္တာ ဓမ္မံ အနိဿိတော။
ဘဝိယ ဝိဘဝိယ ဝါ၊ တဏှာ ယဿ န ဝိဇ္ဇတိ။

ယဿ - အကြင်ပုဂ္ဂိုလ်အား၊ နိဿယနာ - တဏှာဒိဋ္ဌိဟူသော မှီရာတို့သည်၊
နတ္ထိ - မရှိကုန်၊ ဓမ္မံ - ရုပ်နာမ်ဓမ္မ သင်္ခါရတရားကို၊ ဥတ္တာ - သိ၍၊ အနိဿိတော -
တစ်စုံတစ်ခုကိုမျှ မမှီတွယ်သည်၊ ဟောတိ - ဖြစ်၏။ ယဿ - အကြင် ရဟန္တာ
ပုဂ္ဂိုလ်အား၊ ဘဝိယ ဝါ - ဘဝဒိဋ္ဌိ သဿတဒိဋ္ဌိအတွက် ဖြစ်စေ၊ ဝါ - အဖန်ဖန်
ဖြစ်ရန်အတွက်ဖြစ်စေ၊ ဝိဘဝိယ ဝါ - ဘဝဒိဋ္ဌိ ဥစ္စေဒဒိဋ္ဌိ အတွက်ဖြစ်စေ၊ တဏှာ -
တပ်မက်နှစ်သက်မှု တဏှာသည်၊ န ဝိဇ္ဇတိ - မရှိတော့ချေ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၉)

တံ ဗြူမိ ဥပသန္တောတိ၊ ကာမေသု အနပေက္ခိန္နံ။
ဂန္တာတဿ န ဝိဇ္ဇန္တိ၊ အတရီ သော ဝိသတ္တိကံ။

ကာမေသု - ကာမဂုဏ်၌ အနပေက္ခိန္နံ - ငဲ့ကွက် တွယ်တာခြင်း မရှိသော၊ တံ -
ထို ဆိုအပ်ပြီးသော ဂုဏ်အလုံးစုံနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်ကို၊ ဥပသန္တောတိ -
ကိလေသာအပူမီး ငြိမ်းပြီးသောသူ ဟူ၍၊ ဗြူမိ - ငါ ဟောဆိုပေ၏။ တဿ - ထို
ဥပသန္တမည်သော ရဟန္တာပုဂ္ဂိုလ်အား၊ ဂန္တာ - ထုံးဖွဲ့တတ်သော တရားတို့သည်၊ န
ဝိဇ္ဇန္တိ - မရှိကုန်၊ သော - ထို ရဟန္တာပုဂ္ဂိုလ်သည်၊ ဝိသတ္တိကံ - ငြိကပ်တွယ်တာ
သာယာတတ်သော တဏှာကို၊ အတရီ - ကျော်လွန်သွားလေပြီ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၀)

န တဿ ပုတ္တာ ပသဝေါ၊ ခေတ္တံ ဝတ္ထုဉ္စ ဝိဇ္ဇတိ။
အတ္တာ ဝါပိ နိရတ္တာဝါ၊ န တသ္မိံ ဥပလဗ္ဘတိ။

တဿ - ထို ဥပသန္တမည်သော ရဟန္တာပုဂ္ဂိုလ်အား၊ ပုတ္တာ စ - သားသမီး တို့သည်လည်းကောင်း၊ ပသဝေါ စ - ကျွဲ နွား ဆင် မြင်း ဆိတ် သိုး ဝက် ကြက်စသော သက်ရှိပစ္စည်းဖြစ်သော သတ္တဝါတို့သည် လည်းကောင်း၊ ခေတ္တံ စ - လယ်သည် လည်းကောင်း၊ ဝတ္ထုဉ္စ စ - ယာသည်လည်းကောင်း၊ န ဝိဇ္ဇတိ - မရှိ။ တသ္မိံ - ထို ရဟန္တာပုဂ္ဂိုလ်၌၊ အတ္တာ ဝါပိ - အတ္တဒိဋ္ဌိကို လည်းကောင်း၊ နိရတ္တာဝါ - ဥစ္စေဒဒိဋ္ဌိကို လည်းကောင်း၊ န ဥပလဗ္ဘတိ - မရအပ်ပေ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၁)

ယေန နံ ဝဇ္ဇံ ပုထုဇ္ဇနာ၊ အထော သမဏဗြာဟ္မဏာ။
တံ တဿ အပုရက္ခတံ၊ တသ္မာ ဝါဒေသု နေဇတိ။

ပုထုဇ္ဇနာ - ပညာမဲ့သော အများစု နတ်လူတို့သည်လည်းကောင်း၊ အထော - ထို့ပြင်၊ သမဏဗြာဟ္မဏာ - ပညာရှိ ရသေ့ ရဟန်း ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ နံ - ထိုပုဂ္ဂိုလ်ကို၊ ယေန - အကြင် ရာဂ အစရှိသော အပြစ်အနာအဆာဖြင့်၊ ဝဇ္ဇံ - တပ်မက်နေသောသူ စိတ်ဆိုးနေသောသူ စသည်ဖြင့် စွပ်စွဲပြောဆိုရာ၏။ တံ - ထို စွပ်စွဲပြောဆိုနိုင်ကြောင်းဖြစ်သော ရာဂစသော အပြစ်အနာအဆာကို၊ တဿ - ထို ရဟန္တာပုဂ္ဂိုလ်သည်၊ အပုရက္ခတံ - ရှေ့သွား မပြုအပ်တော့ပြီ။ တသ္မာ - ထို့ကြောင့်၊ သော - ထို ရဟန္တာပုဂ္ဂိုလ်သည်၊ ဝါဒေသု - စွပ်စွဲပြောဆိုမှုကြောင့်၊ နေဇတိ - မတုန် မလှုပ်တော့ပြီ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၂)

ဝီတဂေဓော အမတ္တရီ၊ နဥဿေသု ဝဒတေမုနိ။
န သမေသု န သြမေသု၊ ကပ္ပံ နေတိ အကပ္ပိယော။

သော မုနိ - ရဟန္တာမြတ်ဖြစ်သော ထိုရဟန်းသည်၊ ဝီတဂေဓော - မက်မောခြင်းလည်း ကင်းပေ၏။ အမတ္တရီ - ဝန်တိုခြင်းလည်း မရှိ။ ဥဿေသု - မိမိထက်မြင့်မြတ်သော ပုဂ္ဂိုလ်တို့၌၊ နဝဒတေ - အမျိုးတူ တန်းတူအဖြစ်ဖြင့် ထည့်သွင်း၍ နှိုင်းပြိုင်လျက် မပြောတတ်ပေ။ န သြမေသု - အောက်ကျသော ပုဂ္ဂိုလ်တို့၌လည်း ထည့်သွင်းနှိုင်းစာ၍ မပြောတတ်။ အကပ္ပိယော - တဏှာဒိဋ္ဌိဖြင့် ကြံဆခြင်းကင်းသည်ဖြစ်၍၊ ကပ္ပံ - တဏှာဒိဋ္ဌိဖြင့် ကြံဆခြင်းသို့၊ နေတိ န ဇတိ - မရောက်တော့ပေ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၃)

ယဿ လောကေ သကံ နတ္ထိ၊ အသတာ စ နသောစတိ။
ဓမ္မေသု စ န ဂစ္ဆတိ၊ သ ဝေသ န္ဇောတိ ဝုစ္စတိတိ။

ယဿ - ယင်းဆိုခဲ့ပြီးသော ရဟန္တာအား၊ သကံ - ငါ၏ဥစ္စာဟု သာယာသိမ်းပိုက်အပ်သော မိမိဥစ္စာမည်သည်၊ နတ္ထိ - မရှိတော့ပေ။ အသတာ စ - မရှိခြင်းကြောင့်လည်း၊ န သောစတိ - မစိုးရိမ် မပူဆွေးတော့ပြီ။ ဓမ္မေသု စ - ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၌လည်း၊ ဝါ - ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကြောင့်လည်း၊ န ဂစ္ဆတိ - မရောက်သင့် မရောက်ထိုက်ရာသို့ မရောက်တော့ပေ။ သ သော - ထို ဆိုအပ်ခဲ့ပြီးသော ဂုဏ်အလုံးစုံနှင့် ပြည့်စုံသော ရဟန္တာမြတ်ကို၊ ဝေ - စင်စစ်၊ သ န္ဇောတိ - ကိလေသာအပူမီး အလုံးစုံ ငြိမ်းအေးပြီးသော ပုဂ္ဂိုလ်မြတ်ဟူ၍၊ ဝုစ္စတိတိ - ခေါ်ဆိုအပ်ပေသတည်း။

ပုရာဘေဒသုတ္တံ နိဋ္ဌိတံ။
ပုရာဘေဒသုတ် ပြီး၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ကလဟာဝိဝါဒသုတ် ပါဠိ-နိဿယ

နိဗ္ဗိတဘုရား၏ အမေးဂါထာ (၁)

ကုတောပဟူတာ ကလဟာ ဝိဝါဒါ၊ ပရိဒေဝသောကာ သဟမစ္ဆရာ စ။
မာနာတိမာနာ သဟပေသုကာ စ၊ ကုတောပဟူတာ တေ တဒိယံ ဗြူဟိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊ ကလဟာ - ခိုက်ရန်ဖြစ်ခြင်းတို့သည် လည်းကောင်း၊ ဝိဝါဒါ - ငြင်းခုံခြင်းတို့သည်လည်းကောင်း၊ ပရိဒေဝသောကာ - ငိုကြွေးခြင်း စိုးရိမ်ပူဆွေးခြင်း တို့သည် လည်းကောင်း၊ သဟမစ္ဆရာ စ - ဝန်တိုခြင်းတို့သည် လည်းကောင်း၊ မာနာ-တိမာနာ - မာန်ထောင်လွှားခြင်း၊ မိမိကိုယ်ကို အထင်ကြီး၍ သူတပါးကို မထေမဲ့မြင်ပြုခြင်း တို့သည်လည်းကောင်း၊ သဟပေသုကာ စ - ကုန်းတိုက်ခြင်း တို့သည် လည်းကောင်း၊ ကုတောပဟူတာ - ဘယ်အကြောင်းကြောင့် ဖြစ်ကြပါသနည်း၊ ဣယံ - တောင်းပန်ပါသည်၊ တံ - ထိုအကြောင်းကို၊ ဗြူဟိ - ဟောကြားတော်မူပါ အရှင်ဘုရား။

မြတ်စွာဘုရား၏ အဖြေဂါထာ (၂)

ပိယပ္ပဟူတာ ကလဟာ ဝိဝါဒါ၊ ပရိဒေဝသောကာ သဟမစ္ဆရာ စ။
မာနာတိမာနာ သဟပေသုကာ စ၊ မစ္ဆေရယုတ္တာ ကလဟာ ဝိဝါဒါ၊
ဝိဝါဒဇာတေသု စ ပေသုကာနိ။

မုနိ - နိဗ္ဗိတရုပ်ပွား မြတ်ဘုရား၊ ကလဟာ - ခိုက်ရန်ဖြစ်ခြင်း တို့သည် လည်းကောင်း၊ ဝိဝါဒါ - ငြင်းခုံခြင်း တို့သည် လည်းကောင်း၊ ပရိဒေဝ သောကာ - ငိုကြွေးခြင်း စိုးရိမ်ပူဆွေးခြင်း တို့သည် လည်းကောင်း၊ သဟမစ္ဆရာ စ - ဝန်တိုခြင်း တို့သည် လည်းကောင်း၊ မာနာ-တိမာနာ - မာန်ထောင်လွှားခြင်း၊ မိမိကိုယ်ကို အထင်ကြီး၍ သူတပါးကို မထေမဲ့မြင်ပြုခြင်းတို့သည်လည်းကောင်း၊ သဟပေသုကာ စ - ကုန်းတိုက်ခြင်း တို့သည်လည်းကောင်း၊ ပိယပ္ပဟူတာ - ချစ်ဖွယ်ပုဂ္ဂိုလ် ထိုထိုဝတ္ထု အမှု

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အာရုံကြောင့် ဖြစ်ကုန်၏။ ကလဟာ - ခိုက်ရန်ဖြစ်ခြင်း တို့သည် လည်းကောင်း၊ ဝိဝါဒါ - ငြင်းခုံခြင်း တို့သည် လည်းကောင်း၊ မစ္ဆေရယုတ္တာ - ဝန်တိုခြင်းနှင့်လည်း သက်ဆိုင် ကုန်၏ ဝိဝါဒဇာတေသု - ငြင်းခုံမှုများ ဖြစ်ပွားကြလျှင်၊ ပေသုကာနိ ၈ - ကုန်းချော စကား ပြောကြားခြင်း တို့သည်လည်း၊ ဟောန္တိ - ဖြစ်တတ်ကြပါသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၃)

ပိယာ သု လောကသ္မိံ ကုတောနိဒါနာ၊ ယေ စာပိ လောဘာ ဝိစရန္တိ လောကေ။
အာသာ စ နိဋ္ဌာ စ ကုတောနိဒါနာ၊ ယေ သမ္ပရာယာယ နရဿ ဟောန္တိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊ လောကသ္မိံ - လောက၌၊ ပိယာ - ချစ်ဖွယ်တို့သည်၊ ကုတောနိဒါနာ - ဘယ်အကြောင်း ရှိပါကုန်သနည်း၊ ဝါ - ဘယ် အကြောင်းကြောင့် ဖြစ်ပါကုန်သနည်း။ ယေ ၈ - အကြင် ပုဂ္ဂိုလ်တို့သည်လည်း၊ လောဘာ - နှစ်သက်လိုချင်သည့် လောဘရှိကြသည်ဖြစ်၍၊ လောကေ - လောက၌၊ ဝိစရန္တိ - လှည့်လည်ကျက်စား ပျော်ပါးနေထိုင်လျက် ရှိကုန်၏၊ တေသံ - ထိုပုဂ္ဂိုလ် တို့၏၊ လောဘောပိ - နှစ်သက်လိုချင်သော လောဘသည်လည်း၊ ကုတောနိဒါနာ - အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။ ယေ - ကာမဂုဏ်ငါးပါးစသော အကြင် အကျိုးစီးပွားတို့သည်၊ နရဿ - လူ၏၊ ဝါ - နတ် လူပုဂ္ဂိုလ် သတ္တဝါ၏၊ သမ္ပရာယာယ - မှီခိုရာ အားထားရာ အလိုငှာ၊ ဝါ - မှီခိုရာ အားထားရာတို့သည်၊ ဟောန္တိ - ဖြစ်ကုန်၏။ တေသု - ကာမဂုဏ်ငါးပါးစသော ထိုအကျိုးစီးပွားတို့၌၊ အာသာ စ - တောင့်တခြင်း သည် လည်းကောင်း၊ နိဋ္ဌာ စ - တောင့်တသည့်အတိုင်း ပြီးစီးပြည့်စုံခြင်းသည်၊ ကုတောနိဒါနာ - အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၄)

ဆန္ဒာနိဒါနာနိ ပိယာနိ လောကေ၊ ယေ စာပိ လောဘာ ဝိစရန္တိ လောကေ။
အာသာ စ နိဋ္ဌာ စ ဣတောနိဒါနာ၊ ယေ သမ္ပရာယာယ နရဿ ဟောန္တိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊ လောကေ - လောက၌၊ ပိယာနိ - ချစ်ဖွယ် ပုဂ္ဂိုလ် ထိုထိုဝတ္ထု အမှုအာရုံ ဟူသမျှတို့သည်၊ ဆန္ဒာနိဒါနာနိ - နှစ်သက် လိုချင်မှုဆန္ဒ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

လျှင် အကြောင်းရှိကုန်၏။ ဝါ - နှစ်သက် လိုချင်မှုဆန္ဒကြောင့် ဖြစ်ကုန်၏။ ယေ စ - အကြင် ပုဂ္ဂိုလ်တို့သည်လည်း၊ လောဘာ - နှစ်သက် လိုချင်သည့် လောဘ ရှိကြသည် ဖြစ်၍၊ လောကေ - လောက၌၊ ဝိစန္ဒိ - လှည့်လည်ကျက်စား ပျော်ပါးနေထိုင်လျက် ရှိကုန်၏။ တေသံ -ထို ပုဂ္ဂိုလ်တို့၏၊ လောဘောပိ - နှစ်သက် လိုချင်သည့် လောဘသည်လည်း၊ ဆန္ဒာနိဒါနော - ဆန္ဒကြောင့် ဖြစ်သည်။ ယေ - ကာမဂုဏ်ငါးပါး စသော အကြင် အကျိုးစီးပွားတို့သည်၊ နရဿ - လူ၏၊ ဝါ - နတ် လူပုဂ္ဂိုလ် သတ္တဝါ၏၊ သမ္ပရာယာယ - မှီခိုရာ အားထားရာ အလိုငှာ၊ ဝါ - မှီခိုရာ အားထားရာတို့သည်၊ ဟောန္တိ - ဖြစ်ကုန်၏။ တေသု - ကာမဂုဏ်ငါးပါးစသော ထိုအကျိုးစီးပွားတို့၌၊ အာသာ စ - တောင့်တခြင်းသည် လည်းကောင်း၊ နိဗ္ဗာ စ - တောင့်တသည့်အတိုင်း ပြီးစီး ပြည့်စုံခြင်းသည်၊ ဣတောနိဒါနာ - ဤ တဏှာဆန္ဒလျှင် အကြောင်းရှိ၏၊ ဝါ - ဤ တဏှာဆန္ဒကြောင့်ပင် ဖြစ်ပါသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၅)

ဆန္ဒော န လောကသ္မိံ ကုတောနိဒါနော၊ ဝိနိစ္ဆရာ စာပိ ကုတောပဟူတာ။
ကောဓော မောသဝဇ္ဇန္တ ကထံကထာ စ၊ ယေ ဝါပိ ဓမ္မာ သမဏေန ဝုတ္တာ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊ လောကသ္မိံ - လောက၌၊ ဆန္ဒော - လိုချင်နှစ်သက်မှု တဏှာဆန္ဒသည်၊ ကုတောနိဒါနော န - အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။ ဝိနိစ္ဆရာ စာပိ - ချစ်စရာပဲ၊ မည်သို့ပြုရမည် စသည်ဖြင့် ဆုံးဖြတ်ခြင်းတို့ သည်လည်း၊ ကုတောပဟူတာ - အဘယ်ကြောင့် ဖြစ်ပါကုန်သနည်း။

ကောဓော စ - အမျက်ထွက်ခြင်းသည်လည်းကောင်း၊ မောသဝဇ္ဇန္တ - လိမ်လည် ပြောဆိုခြင်းသည် လည်းကောင်း၊ ကထံကထာ စ - ယုံမှားခြင်းသည်လည်းကောင်း၊ ကုတောပဟူတာ - အဘယ်ကြောင့် ဖြစ်ပါကုန်သနည်း။ ယေဝါပိ ဓမ္မာ - ယင်း အမျက် ထွက်ခြင်း စသော တရားတို့ကိုလည်း၊ သမဏေန - ဘုရားရှင်ဖြစ်သော ရဟန်းမြတ် သည်၊ ဝုတ္တာ - ဟောတော်မူအပ်ကုန်၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏ အဖြေဂါထာ (၆)

သာတံ အသာတန္တိ ယမာဟု လောကေ၊ တမူပနိဿာယ ဟောတိ ဆန္ဒော။
ရူပေသု ဒိသွာ ဝိဘဝံ ဘဝဉ္စ၊ ဝိနိစ္ဆယံ ကုပ္ပတိ ဇန္တု လောကေ။

လောကေ - လောက၌၊ ယံ - အကြင် အကောင်းအဆိုးကို၊ သာတံ အသာတန္တိ -
သာယာဖွယ် မသာယာဖွယ်ဟူ၍၊ အာဟု - ဆိုကြ၏။ ဆန္ဒော - လက်ဦးစ၍ လိုချင်နှစ်
သက်သော တဏှာဆန္ဒသည်၊ တံ - ထို သာယာဖွယ် မသာယာဖွယ်ကို၊ ဥပနိဿာယ
ဟောတိ - မှီ၍ ဖြစ်ပေသည်။

လောကေ - လောက၌၊ ဇန္တု - ပုဂ္ဂိုလ်သတ္တဝါသည်၊ ရူပေသု - ရုပ်ဝတ္ထုတို့၌၊
ဝိဘဝဉ္စ - ပျက်စီးခြင်းကိုလည်းကောင်း၊ ဘဝဉ္စ - ဖြစ်ပွားခြင်းကိုလည်းကောင်း၊ ဒိသွာ -
မြင်၍၊ ဝါ - မြင်တွေ့ရသောကြောင့်၊ ဝိနိစ္ဆယံ - ချစ်စရာပဲ၊ မည်သို့ပြုရမည် စသည်ဖြင့်
ဆုံးဖြတ်ခြင်းကို၊ ကုပ္ပတိ - ပြုပေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၇)

ကောဓော မောသဝဇ္ဇဉ္စ ကထံကထာ စ၊ ဧတေပိ ဓမ္မာ ဒွယမေဝ သန္တေ။
ကထံကထိ ဉာဏပထာယ သိက္ခေ၊ ဉတ္တာ ပဝုတ္တာ သမဏေန ဓမ္မာ။

ကောဓော စ - အမျက်ထွက်ခြင်းသည်လည်းကောင်း၊ မောသဝဇ္ဇဉ္စ - လိမ်လည်
ပြောဆိုခြင်းသည်လည်းကောင်း၊ ကထံကထာ စ - ယုံမှားခြင်းသည်လည်းကောင်း၊
ဧတေပိ ဓမ္မာ - ဤတရားတို့သည်လည်း၊ ဒွယံ ဒွယသ္မိံ ဧဝ - သာယာဖွယ် မသာယာ
ဖွယ်ဟူသော ဤနှစ်ပါးသည်ပင်၊ သန္တေ - ရှိလတ်သော်၊ ဟောန္တိ - ဖြစ်ကုန်၏။

ကထံကထိ - ယုံမှားရှိသောသူသည်၊ သမဏေန - ဘုရားတည်းဟူသော
ရဟန်းမြတ်က၊ ဉတ္တာ - ကိုယ်တိုင်သိပြီးမှ၊ ပဝုတ္တာ ဓမ္မာ - ဟောထားသည့် တရားမှန်
တို့ပေတည်း၊ ဣတိ - ဤသို့ ဆင်ခြင်၍၊ ဉာဏပထာယ - ထိုတရားများကို ကိုယ်တိုင်
သိအောင်၊ သိက္ခေ - ဘုရားရှင်က ညွှန်ပြထားသည့်အတိုင်း မဂ္ဂင် ၈-ပါး၊ သီလ သမာဓိ
ပညာ အကျင့်များကို ကျင့်ရာသည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

နိဗ္ဗိတဘုရား၏ အမေးဂါထာ (၈)

သာတံ အသာတဉ္စ ကုတောနိဒါနာ၊ ကိသ္မိံ အသန္တေ န ဘဝန္တိ ဟေတော။
ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထံ၊ ဧတံ မေ ပဗြူဟိ ယတောနိဒါနံ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊ သာတံ စ - သာယာဖွယ်သည် လည်းကောင်း၊ အသာတဉ္စ - မသာယာဖွယ် ရုံမှန်းဖွယ်သည် လည်းကောင်း၊ ကုတောနိဒါနာ - ဘယ်အကြောင်းကြောင့်ဖြစ်ကြပါသနည်း။ ကိသ္မိံ အသန္တေ - အဘယ် တရား မရှိလတ်သော်၊ ဧတေ - ဤ သာယာဖွယ် မသာယာဖွယ်တို့သည်၊ န ဘဝန္တိ - မဖြစ်ပဲ ရှိကြပါသနည်း။

ဝိဘဝံ စ - ပြတ်စဲ အယူသည်လည်းကောင်း၊ ဘဝဉ္စ - တည်မြဲ အယူသည် လည်းကောင်း၊ ယံ ဧတံအတ္ထံ - အကြင် ၂-ပါးသောအနက်သဘောသည်၊ အတ္ထိ - ရှိ၏။ ဧတံ - ဤအယူ ၂-ပါးသည်၊ ယတောနိဒါနံ - အကြင်အကြောင်းကြောင့် ဖြစ်၏။ ဧတံ ပိ - ဤ အကြောင်းကိုလည်း၊ မေ - နိဗ္ဗိတရုပ်ပွား ငါဘုရားအား၊ ပဗြူဟိ - ဖြေရှင်းပြတ် သား ဟောကြားတော်မူပါ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၉)

ဇဿနိဒါနံ သာတံ အသာတံ၊ ဇဿေ အသန္တေ န ဘဝန္တိ။
ဝိဘဝံ ဘဝဉ္စာပိ ယမေတမတ္ထံ၊ ဧတံ တေ ပဗြူမိ ဣတောနိဒါနံ။

မုနိ - နိဗ္ဗိတရုပ်ပွား မြတ်ဘုရား၊ သာတံ - သာယာဖွယ်သည် လည်းကောင်း၊ အသာတံ - မသာယာဖွယ်သည် လည်းကောင်း၊ ဇဿ နိဒါနံ - အာရုံကိုတွေ့သော ဇဿလျှင် အကြောင်းရှိပါသည်။ ဝါ - ဇဿကြောင့် ဖြစ်ပါသည်။ ဇဿေ အသန္တေ - အာရုံကိုတွေ့မှု ဇဿမရှိလတ်သော်၊ ဝါ - အာရုံကို မတွေ့ရလျှင်၊ ဧတေ - ဤ သာယာ ဖွယ် မသာယာဖွယ်တို့သည်၊ န ဘဝန္တိ - မဖြစ်ကြပါ။ ဝါ - မဖြစ်ဘဲ ရှိကြပါသည်။

ဝိဘဝံ စ - ပြတ်စဲ အယူသည်လည်းကောင်း၊ ဘဝဉ္စ - တည်မြဲ အယူသည် လည်းကောင်း၊ ယံ ဧတံအတ္ထံ - အယူ ၂-ပါးသောအကြင်သဘောသည်၊ အတ္ထိ - ရှိ၏။ ဧတံ ပိ - ဤ အယူ ၂-ပါးသည်လည်း၊ ဣတော နိဒါနံ - ဤ ဇဿလျှင် အကြောင်းရှိ၏။ ဝါ - ဤ ဇဿကြောင့်ပင် ဖြစ်သည် ဟူ၍၊ ဧတံ - အယူ ၂-ပါးဖြစ်ခြင်း၏ ဤအကြောင်း ကို၊ တေ - နိဗ္ဗိတရုပ်ပွား သင်ဘုရားအား၊ ပဗြူမိ - ဖြေရှင်းပြတ်သား ဟောကြား ပါသည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

နိမ္မိတဘုရား၏ အမေးဂါထာ (၁၀)

ဖဿောန လောကသ္မိံ ကုတောနိဒါနော၊ ပရိဂ္ဂဟာ စာပိ ကုတောပဟူတာ။
ကိသ္မိံ အသန္တေ န မမတ္တ မတ္ထိ၊ ကိသ္မိံ ဝိဘူတေ န ဖုသန္တိ ဖဿာ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊ လောကသ္မိံ - လောက၌၊ ဖဿော - အာရုံကိုတွေ့မှု ဖဿသည်၊ ကုတောနိဒါနော န - ဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း၊ ပရိဂ္ဂဟာ စာပိ - သိမ်းပိုက်ခြင်း တို့သည်လည်း၊ ကုတောပဟူတာ - ဘယ်အကြောင်းကြောင့် ဖြစ်ကြပါကုန်သနည်း၊

ကိသ္မိံ အသန္တေ - အဘယ်တရား အဘယ်အကြောင်း မရှိလတ်သော်၊ မမတ္တံ - ငါ့ဟာ အဖြစ်သည်၊ ဝါ - ငါ့ဟာဟု သိမ်းပိုက်ခြင်းသည်၊ န အတ္ထိ - မရှိဘဲ ကင်းပါသနည်း။ ကိသ္မိံ ဝိဘူတေ - ဘယ်အရာပျက်ကွယ်လတ်-မရှိလတ်သော်၊ ဖဿာ - ရုပ်ဒွါရ ရုပ်အာရုံအတွေ့ ဖဿတို့သည်၊ န ဖုသန္တိ - မတွေ့ မထိဘဲ ကင်းကြပါသနည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၁)

နာမဉ္စ ရူပဉ္စ ပဋိစ္စ ဖဿော၊ ကုက္ကုနိဒါနာနိ ပရိဂ္ဂဟာနိ။
ကုက္ကုယ သန္တာ န မမတ္တ မတ္ထိ၊ ရူပေ ဝိဘူတေ န ဖုသန္တိ ဖဿာ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊ နာမဉ္စ - မြင်သိမှုစသော နာမ်ကို လည်းကောင်း၊ ရူပဉ္စ - မျက်စိနှင့် အဆင်းစသော ရုပ်ကိုလည်းကောင်း၊ ပဋိစ္စ - စွဲမှီ၍၊ ဖဿော - အာရုံကိုတွေ့မှု ဖဿသည်၊ ဥပ္ပဇ္ဇတိ - ဖြစ်ပေါ်၏။ ပရိဂ္ဂဟာနိ - ငါ့ဟာဟု သိမ်းပိုက်ခြင်းတို့သည်၊ ကုက္ကုနိဒါနာနိ - နှစ်သက်လိုချင်သည့် တဏှာလျှင် အကြောင်းရှိကုန်၏။

ကုက္ကုယ - နှစ်သက်လိုချင်မှု တဏှာသည်၊ သန္တာ - မရှိလတ်သော်၊ မမတ္တံ - ငါ့ဟာဟု သိမ်းပိုက်ခြင်းသည်၊ န အတ္ထိ - မရှိဘဲ ကင်းပါသည်။ ရူပေ - ရုပ်သည်၊ ဝိဘူတေ - ကင်းလတ်သော်၊ ဖဿာ - မြင်တွေ့မှုစသော ငါးပါးသော ဖဿတို့သည်၊ န ဖုသန္တိ - မတွေ့ မထိဘဲ မဖြစ်ဘဲ ရှိကြလေတော့သည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

နိမ္မိတဘုရား၏ အမေးဂါထာ (၁၂)

ကထံ သမေတဿ ဝိဘောတိ ရူပံ၊ သုခံ ဒုက္ခဉ္စာပိ ကထံ ဝိဘောတိ။
ဧတံ မေ ပဗြူဟိ ကထံ ဝိဘောတိ၊ တံ ဇာနိယာမာတိ မေ မနော အဟု။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊ ကထံ သမေ တဿ - အဘယ်
သို့ ကျင့်သောသူအား၊ ရူပံ ဝိဘောတိ - ရုပ်အာရုံ ကင်းကွာပါသနည်း။ ဝါ - ရုပ်အာရုံ
ကို ကျော်လွန်ပါသနည်း။ သုခံ ဒုက္ခဉ္စာပိ - ဒုက္ခနှင့် သုခဖြစ်ကြောင်း အကောင်းအဆိုး
ရုပ်အာရုံ ၂-မျိုးသည်လည်း၊ ကထံ ဝိဘောတိ - ဘယ်သို့ကျင့်က ကင်းပ ကျော်လွန်
ပါသနည်း။ ကထံ ဝိဘောတိ - အဘယ်သို့ ကင်းပ ကျော်လွန်ပါသည် ဟူသော၊ ဧတံ
- ဤ အကြောင်းအရာကို၊ မေ - နိမ္မိတရုပ်ပွား ငါဘုရားအား၊ ပဗြူဟိ - ရှင်းလင်း
ဖြေကြားတော် မူပါလော့။ မေ မနော - ငါ၏ စိတ်သည်၊ တံ ဇာနိယာ မာတိ - ထို
အကြောင်းအရာကို သိကြရလိမ့်မည် ဟူ၍၊ အဟု - ဖြစ်ခဲ့ပါသတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၃)

န သညသညီ န ဝိသညသညီ၊ နောပိ အသညီ န ဝိဘူတသညီ။
ဧဝံ သမေတဿ ဝိဘောတိ ရူပံ၊ သညာနိဒါနာ ဟိ ပပဉ္စသင်္ခါ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊ (ယထာ - အကြင် အကြောင်းအရာဖြင့်
ကျင့်လျှင်) န သညသညီ - ပကတိ ကာမသညာလည်း မရှိပေ၊ န ဝိသညသညီ -
ရှူးသွပ်ဖောက်ပြန်သော သညာလည်း မရှိပေ၊ န ဝိဘူတသညီ - ထင်ရှားသော ရူပဈာန်
သညာလည်း မရှိတော့ပေ၊ နောပိ အသညီ - အမှတ်သညာ လုံးဝမရှိသည်လည်း
မဟုတ်ပေ၊ ဧဝံ - ဤသို့သော အချင်းအရာဖြင့်၊ သမေတဿ - ကျင့်သောသူအား၊ ရူပံ
- ရုပ်အာရုံ ဟူသမျှသည်၊ ဝိဘောတိ - ကင်းလေတော့၏။ ဝါ - ရုပ်အာရုံကို
ကျော်လွန်လေတော့၏။ ဟိ - မှန်ပေ၏။ ဝါ - ထိုသို့ သိခြင်း၏အကြောင်းကား၊
ပပဉ္စသင်္ခါ - တဏှာ ဒိဋ္ဌိ မာန ဟူသော နယ်ချဲ့တရား အဖို့တို့သည်၊ သညာနိဒါနာ -
သညာလျှင် အကြောင်းရင်း ရှိကြကုန်၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

နိမ္မိတဘုရား၏ အမေးဂါထာ (၁၄)

ယံ တံ အပုစ္ဆိမှ အကိတ္တယီ နော၊ အညံ တံ ပုစ္ဆာမ တဒိဗံ ဗြူဟိ။
ဧတ္တာဝတာဂံ န ဝဒန္တိ ဟေကေ၊ ယက္ခဿ သုဒ္ဓိံ ဣမ ပဏ္ဍိတာသေ၊
ဥဒါဟု အညမ္ပိ ဝဒန္တိ ဧတ္တာ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊ တံ - အရှင်ဘုရားကို၊ ယံ အပုစ္ဆိမှ - အကြင် အကြောင်းအရာကို မေးခဲ့ပါကုန်ပြီ။ တံ - ထိုမေးသည့် အကြောင်းအရာကို၊ တံ - အရှင်ဘုရားသည်၊ နော - ငါတို့အား၊ အကိတ္တယီ - ဖြေရှင်း ဟောကြားခဲ့ပေပြီ။ အညံ - အခြား အကြောင်းအရာကို၊ တံ ပုစ္ဆာမ - အရှင်ဘုရားအား မေးပါကုန်အံ့၊ ဣယံ - တိုက်တွန်း တောင်းပန်ပါသည်။ တံ - ယခုမေးမည့် ထိုအကြောင်းအရာကို၊ ဗြူဟိ - ဖြေရှင်း ဟောကြားတော်မူပါဘုရား။

ဣမ - ဤလောက၌၊ ပဏ္ဍိတာသေ - ပညာရှိဟု ဝန်ခံနေကုန်သော၊ ဧကေ - အချို့ ပုဂ္ဂိုလ်တို့သည်၊ ဧတ္တာဝတာ - အခြားသညာတွေမရှိ အရူပသညာမျှရှိသည် ဆိုသော ဤမျှဖြင့်၊ ယက္ခဿ - နတ် လူ ဗြဟ္မာ၏၊ သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊ အဂ္ဂံ - အမြတ်ဆုံးဟူ၍၊ ဝဒန္တိ န - ဆိုကြပါကုန်သလော။ ဥဒါဟု - ထိုသို့ မဟုတ်လျှင်၊ ဧတ္တာ - ဤ အရူပဈာန် အရူပဘုံမှ၊ အညံ - အခြားအရာကို၊ အဂ္ဂံ - အမြတ်ဆုံးဟူ၍၊ ဝဒန္တိ န - ဆိုကြပါကုန်သလော။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၅)

ဧတ္တာဝတာဂ္ဂမ္ပိ ဝဒန္တိ ဟေကေ၊ ယက္ခဿ သုဒ္ဓိံ ဣမ ပဏ္ဍိတာသေ။
တေသံ ပနေကေ သမယံ ဝဒန္တိ၊ အနုပါဒိသေသေ ကုသလာဝဒါနာ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊ ဣမ - ဤလောက၌၊ ပဏ္ဍိတာ - ပညာရှိဟု ဝန်ခံနေကုန်သော၊ ဧကေ - အချို့ ပုဂ္ဂိုလ်တို့သည်၊ ယက္ခဿ - နတ် လူ ဗြဟ္မာ၏၊ သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊ ဧတ္တာဝတာပိ - အရူပဈာန် အရူပဘဝဟူသော ဤမျှဖြင့် လည်း၊ အဂ္ဂံ - အမြတ်ဆုံးဟူ၍၊ ဝဒန္တိ - ပြောဆို ဟောကြားကြကုန်၏။

တေသံ - ထိုပညာရှိဝန်ခံသူတို့တွင်၊ အနုပါဒိသေသေ ကုသလာဝဒါနာ - ဥပါဒါနက္ခန္ဓာ အကြွင်းမရှိ ချုပ်ခြင်း၌၊ ကုသလာဝဒါနာ - ကျွမ်းကျင်လိမ္မာသည်ဟု ဝန်ခံကြသော၊ ဧကေ-ပန - အချို့ပုဂ္ဂိုလ်တို့သည်ကား၊ သမယံ - ဥစ္စေဒအယူကို၊ ဝါ - ဘဝပြတ်ခြင်းကို၊ အဂ္ဂံ - အမြတ်ဆုံးဟူ၍၊ ဝဒန္တိ - ပြောဆို ဟောကြားကြကုန်၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မြတ်စွာဘုရား၏ အဖြေ နိဂုံးချုပ်ဂါထာ (၁၆)

ဧတေ စ ဥတ္တာ ဥပနိဿိတာတိ၊ ဥတ္တာ မုနိ နိဿယေ သော ဝိမံသီ။
ဥတ္တာ ဝိမုတ္တာ န ဝိဝါဒမေတိ၊ ဘဝါဘဝါယ န သမေတိ မီရော။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊ ယော မုနိ - ဗုဒ္ဓဘုရား တည်းဟူသော အကြင်ရဟန်းမြတ်သည်။ ဝါ - ရဟန္တာဖြစ်သော ရဟန်းသည်။ ဧတေ - အရူပဘဝကို အမြတ်ဆုံးဟူ၍ လည်းကောင်း၊ လူ့ဘဝ နတ်ဘဝ ရူပဘဝ အရူပဘဝမှ စုတေလျှင် ဘဝပြတ်သည် ဟူ၍လည်းကောင်း ဆိုကြသော ဤပုဂ္ဂိုလ်တို့ကို ဥပနိဿိတာတိ - တည်မြဲအယူ ပြတ်စဲအယူကို စွဲမှီနေကြသည်ဟု၊ ဥတ္တာ စ - သိပြီး၍လည်းကောင်း၊ နိဿယေ ဥတ္တာ စ - မှီရာဒိဋ္ဌိတို့ကို သိပြီး၍လည်းကောင်း။ ဝါ - စွဲမှီရာ ဒိဋ္ဌိနှင့် စွဲမှီရာ ရုပ်နာမ်ခန္ဓာတို့ကို အမှန်အတိုင်း သိပြီး၍လည်းကောင်း။ ဝိမံသီ - သစ္စာလေးတန်ကို မှန်စွာသိသော ဉာဏ်ပညာနှင့် ပြည့်စုံသည်။ ဟောတိ - ဖြစ်၏။

သော မုနိ - ဗုဒ္ဓဘုရားတည်းဟူသော ထိုရဟန်းမြတ်သည်။ ဝါ - ရဟန္တာဖြစ်သော ထိုရဟန်းမြတ်သည်။ ဥတ္တာ - သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်ပြီး၍၊ ဝိမုတ္တာ - အာသဝေါ ကိလေသာဟူသမျှမှ ကင်းပလွတ်မြောက်သည်ဖြစ်၍၊ ဝိဝါဒံ - ငြင်းခုံခြင်းသို့၊ န ဧတိ - မရောက်တော့ပေ။ မီရော - ပညာရှိအစစ်ဖြစ်သော၊ သော မုနိ - ဗုဒ္ဓဘုရားတည်းဟူသော ထိုရဟန်းမြတ်သည်။ ဝါ - ရဟန္တာဖြစ်သော ထိုရဟန်းမြတ် သည်။ ဘဝါဘဝါယ - ဘဝယုတ်မြတ် တစ်ဖန်ထပ်၍ ဖြစ်ရန်အလို့ငှာ၊ ဝါ - ဘဝ ယုတ်မြတ် နောက်ထပ်ဖြစ်ခြင်းသို့၊ န သမေတိ - မရောက်တော့ပေ။

ကလဟာဝိဝါဒသုတ္တံ နိဋ္ဌိတံ။
ကလဟာဝိဝါဒသုတ် ပြီး၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

စူဠဗျူဟာသုတ် ပါဠိ-နိဿယ

နိမ္မိတဘုရား၏ အမေးဂါထာ (၁)

သကံ သကံ ဒိဋ္ဌိပရိဗ္ဗသာနာ၊ ဝိဂ္ဂယု နာနာ ကုသလာ ဝဒန္တိ။
ယော ဧဝံ ဇာနာတိ သ ဝေဒိ ဓမ္မံ၊ ဣဒံ ပဋိက္ခောသ မကေဝလီ သော။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်ဘုရား၊ သကံ သကံ ဒိဋ္ဌိပရိဗ္ဗသာနာ - မိမိတို့၏ အယူအသီးသီး၌ နေကုန်သော၊ ကုသလာ - ကျွမ်းကျင်သူ ပညာရှိဟု ဝန်ခံနေကြသော သူတို့သည်၊ ဝိဂ္ဂယု - မိမိအယူကို ခိုင်မြဲစွာ ယူကုန်၍၊ ဝါ - အခြားအယူနှင့်မတူဘဲ ကွဲပြားစွာ ယူကုန်၍၊ နာနာ - အမျိုးမျိုးသော အယူတို့ကို၊ ဝဒန္တိ - ပြောဟော နေကုန်၏။

ယော - အကြင်သူသည်၊ ဧဝံ - ဤသို့၊ ငါတို့ယူသည့်အတိုင်း၊ ဇာနာတိ - သဘောပေါက် သိနားလည်သည်၊ သ သော - ထိုသူသည်၊ ဓမ္မံ - တရားမှန်ကို၊ ဝေဒိ - သိပေသည်၊ ဣဒံ - ဤ ငါတို့အယူကို၊ ပဋိက္ခောသံ - မြစ်ပယ်သော၊ သော - ထိုသူ သည်၊ အကေဝလီ - အသိဉာဏ် မပြည့်စုံသော လူညံ့လူယုတ် ပေတည်း၊ ဧဝမ္ပိ ဝိဝါဒယန္တိ - ဤသို့လည်း ငြင်းခုံနေကြသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၂)

ဧဝမ္ပိ ဝိဂ္ဂယု ဝိဝါဒယန္တိ၊ ဗာလော ပရော အတ္တုသလောတိ စာဟု။
သစ္စော န ဝါဒေါ ကတမော ဣမေသံ၊ သဗ္ဗေဝ ဟီမေ ကုသလာ ဝဒါနာ။

ဧဝမ္ပိ - (ငါတို့အယူသိလျှင် အသိမှန်သူ၊ ပယ်လျှင် မပြည့်စုံသူဟု ဆိုသော) ဤပုံ ဤနည်းဖြင့်လည်း၊ ဝိဂ္ဂယု - မြဲမြံစွာ ယူကုန်၍၊ ဝိဝါဒယန္တိ - ငြင်းခုံနေကြသည်။ ပရော - ငါတို့အယူကို လက်မခံသော အခြားသူသည်၊ ဗာလော - လူမိုက် လူညံ့တည်း၊ အတ္တုသလော - မတတ်သိ မကျွမ်းကျင်သောသူတည်း၊ ဣတိ စ - ဤသို့လည်း၊ အာဟု - ရှုတ်ချ ပြောဆိုနေကြပါသည်။ ဣမေသံ - ဤသို့ ငြင်းခုံရှုတ်ချ ပြောဆိုနေကြ သော သူတို့၏၊ သစ္စော ဝါဒေါ - မှန်ကန်သော အယူဝါဒကား၊ ကတမော န - အဘယ် အယူဝါဒပါနည်း။ ဟီ - ဤသို့၊ မေးရခြင်း အကြောင်းကား၊ သဗ္ဗေဝ - အလုံးစုံ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သာလျှင်ဖြစ်ကုန်သော၊ ဣမေ - ဤသူတို့သည်၊ ကုသလာ ဝဒါနာ - ဘာသာရေး အယူဝါဒအရာ၌ ကျွမ်းကျင် တတ်သိသော ပညာရှိတို့ဟူ၍ ဝန်ခံကြပါသည်။ ဝါ - ဝန်ခံနေသောကြောင့် မေးရပါသတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၃)

ပရဿ စေ ဓမ္မ မနာနဇာနံ၊ ဗာလော မကော ဟောတိ နိဟီနပညော။
သဗ္ဗေဝ ဗာလာသု နိဟီနပညော၊ သဗ္ဗေဝိမေ ဒိဋ္ဌိပရိဗ္ဗသာနာ။

မုနိ - နိဗ္ဗိတရုပ်ပွား မြတ်ဘုရား၊ ပရဿ ဓမ္မ - သူတပါး၏ ဘာသာတရားကို၊ အနာနဇာနံ - ခွင့်မပြုဘဲ ပယ်မြစ်သောသူသည်၊ နိဟီန ပညော - အသိဉာဏ်ပညာ ယုတ်ညံ့သည်ဖြစ်၍၊ ဩမကော - အဆင့်အတန်း နိမ့်ကျသော၊ ဗာလော - မသိမလိမ္မာသူ လူညံ့လူဖျင်းသည်၊ စေ ဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊ သဗ္ဗေဝ - မိစ္ဆာအယူရှိသူ အားလုံးတို့ပင်၊ နိဟီနပညော - ယုတ်ညံ့သော ဉာဏ်ပညာ ရှိကုန်သော၊ ဗာလာ - လူဖျင်း လူညံ့တို့သည်သာလျှင်၊ အသု - ဖြစ်ကုန်ရာ၏။ ကသ္မာ - အဘယ်ကြောင့်ဆိုသော်၊ သဗ္ဗေဝ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊ ဣမေ - ဤ မိစ္ဆာအယူရှိသူတို့သည်၊ ဒိဋ္ဌိပရိဗ္ဗသာနာ - မိစ္ဆာအယူဖြင့်သာ အယူသည်းကာ နေကြ သောကြောင့်ပေတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၄)

သန္နိဋ္ဌိယာ စေ ဝန ဝိဝဒါတာ၊ သံသုဒ္ဓပညာ ကုသလာ မုတိမာ။
န တေသံ ကောစိ ပရိဟီနပညော၊ ဒိဋ္ဌိ ဟိ တေသမ္ပိ တထာ သမတ္တာ။

ဝန - ဤသို့သိလျှင် အမှန်တရားကို မြင်သည်ဟု ဆိုသောစကားအရ တနည်းအားဖြင့် ရှင်းပြရလျှင်၊ သန္နိဋ္ဌိယာ - မိမိ၏ အယူဖြင့်ပင်လျှင်၊ ဝိဝဒါတာ - အထူး ဖြူစင်ကုန်သည်၊ သံသုဒ္ဓပညာ - ကောင်းစွာ စင်ကြယ်သော ပညာရှိကုန်သည်၊ ကုသလာ မုတိမာ - ကျွမ်းကျင်ကြသော ပညာရှင်တို့သည်၊ စေ သိယံ - အကယ်၍ ဖြစ်ကုန်ငြားအံ့၊ ဧဝံ - ဤသို့ ဖြစ်ကုန်လတ်သော်၊ တေသံ - မိစ္ဆာအယူရှိသော ထိုသူ တို့တွင်၊ ကောစိ - တစ်စုံတစ်ယောက်မျှ၊ န ပရိဟီနပညော - အသိဉာဏ်ပညာ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ယုတ်ညံ့သူ မဖြစ်လေရာ။ ဟိ - အသိဉာဏ်ပညာ ယုတ်ညံ့သူ တစ်စုံတစ်ယောက်မျှ မရှိဟု ဆိုသင့်သည့် အကြောင်းကား၊ တေသမ္ပိ - မိမိတို့အယူမှ အခြားအယူရှိသူဟု ဆိုအပ်သော ထိုသူတို့၏လည်း၊ ဒိဋ္ဌိ - အယူသည်၊ တထာ - ထိုအတူပင်၊ သမတ္တာ - ပြည့်စုံပေ၏။ ဝါ - ပြည့်စုံသောကြောင့်ပေတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၅)

န ဝါဟမေတံ တထိယန္တိ ဗြူမိ၊ ယမာဟု ဗာလာ မိထု အညမညံ။
သကံ သကံ ဒိဋ္ဌိ မကံသု သစ္စံ၊ တသ္မာ ဟိ ဗာလောတိ ပရံ ဒဟန္တိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊ ယံ - အကြင် မိမိအယူကို စွဲမှီ၍၊ မိထု - အယူ ကွဲပြားသည့် နှစ်ဦးနှစ်ဖက်သားတို့သည်၊ အညမညံ - အချင်းချင်း၊ ဗာလာ - မသိ မလိမ္မာသူ လူညံ့လူဖျင်းတို့ဟူ၍၊ အာဟု - နိမ့်ချသောအားဖြင့် ပြောကြားကြကုန်၏။ အဟံ - ငါသည်၊ ဧတံ - သူတို့၏ စွဲမှီရာဖြစ်သော ထိုအယူကို၊ တထိယန္တိ - မှန်ကန် သည်ဟူ၍၊ န ဗြူမိ နေဝ ဗြူမိ - မဆိုသည်သာတည်း။

သကံ သကံ ဒိဋ္ဌိ - အသီးသီးသော မိမိအယူကို၊ သစ္စံ - မှန်သည်ဟူ၍၊ အကံသု - ပြုကြ ထင်မှတ်နေကြလေသည်။ တသ္မာဟိ - ထို့ကြောင့်ပင်လျှင်၊ ပရံ - အယူကွဲပြား သည့် သူတပါးကို၊ ဗာလောတိ - မသိမလိမ္မာသူ လူယုတ်လူညံ့ဟူ၍၊ ဒဟန္တိ - နိမ့်ချ ပြောကြား ပစ်ပယ်ထားကြကုန်၏။

နိမ္မိတဘုရား၏ အမေးဂါထာ (၆)

ယမာဟု သစ္စံ တထိယန္တိ ဧကေ၊ တမာဟု အညေ တုစ္ဆံ မုသာတိ။
ဧဝမ္ပိ ဝိဂ္ဂယု ဝိဝါဒယန္တိ၊ ကသ္မာ န ဧကံ သမဏာ ဝဒန္တိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်ဘုရား၊ ဧကေ - သမဏ အမည်ခံ အချို့ပုဂ္ဂိုလ်တို့သည်၊ ယံ သစ္စံ - အကြင် သစ္စာတရားကို၊ တထိယန္တိ - မချွတ်ဧကန် မှန်သည်ဟူ၍၊ ဝဒန္တိ - ဟောပြောကြကုန်၏။ တံ - မှန်သည်ဟုဆိုသော ထိုသစ္စာတရား ကို၊ တုစ္ဆံ - အချည်းနှီးသာတည်း၊ မုသာ - ချွတ်ယွင်းသော တရားတည်း၊ ဣတိပိ - ဤသို့လည်း၊ အညေ - တစ်ပါးသော သမဏ အမည်ခံ ပုဂ္ဂိုလ်တို့က၊ ဝဒန္တိ -

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ပြောဆိုနေကြပါသည်။ ဧဝမိ - ဤနည်းဖြင့်လည်း၊ ဝိဂ္ဂယ - မြဲမြံကွဲလွဲစွာ စွဲယူကုန်၍၊ ဝိဝါဒယန္တိ - ငြင်းခုံနေကြပါသည်။ သမဏာ - ကိလေသာငြိမ်းသည့် သမဏဟု ဝန်ခံနေကြသော ပုဂ္ဂိုလ်တို့သည်။ ဧကံ - အမှန်တရားကို တစ်ပါးတည်းမျှ။ ကသ္မာ - အဘယ်ကြောင့်၊ န ဝဒန္တိ - မဟောဘဲ များပြားစွာ ဟောပြောနေကြပါသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၇)

ဧကံ ဟိ သစ္စံ န ဒုတိယံ မတ္ထိ၊ ယသ္မိံ ပဏ နော ဝိဝဒေ ပဏနံ။
နာနာ တေ သစ္စာနိ သယံ ထုနန္တိ၊ တသ္မာ န ဧကံ သမဏာ ဝဒန္တိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊ သစ္စံ - အမှန်တရားသည်၊ ဧကံ ဟိ - တစ်ပါးတည်းသာ ရှိပါသည်။ ဒုတိယံ - နှစ်ခုမြောက် အမှန်တရားသည်၊ န အတ္ထိ - မရှိပေ။ ယသ္မိံ - ယင်းသစ္စာတရား၌၊ ဝါ - ယင်းသစ္စာတရားကို၊ ပဏနံ - သိသည် ရှိသော်၊ ဝါ - သိသော၊ ပဏ - နတ် လူ ဗြဟ္မာ အရိယာပုဂ္ဂိုလ်သည်၊ နော ဝိဝဒေ - မငြင်းခုံတော့ပေ။ တေ - အမှန်တရားကို၊ နာနာ သစ္စာနိ - အမျိုးမျိုး အထွေထွေ များစွာသော သစ္စာတရားတို့ကို၊ သယံ - ကိုယ်တိုင် အကြံမျှဖြင့် တွေးဆကြံစည်ကြ၍၊ ထုနန္တိ - မိမိတို့၏ အမှန်တရားကို ချီးမွမ်းပြောဆိုနေကြသည်။ တသ္မာ - ထိုသို့ မိမိထင်မြင်ဖြင့် အမျိုးမျိုး ဟောပြောနေကြသောကြောင့်၊ သမဏာ - သမဏ အမည်ခံ ပုဂ္ဂိုလ်တို့သည်၊ န ဧကံ ဝဒန္တိ - အမှန်တရားကို တစ်ပါးတည်း မဟောကြဘဲ များစွာ ဟောကြသည်။

နိမ္မိတဘုရား၏ အမေးဂါထာ (၈)

ကသ္မာ န သစ္စာနိ ဝဒန္တိ နာနာ၊ ပဝါဒိယာသေ ကုသလာဝဒါနာ။
သစ္စာနိ သူတာနိ ဗဟူနိ နာနာ၊ ဥဒါဟု တေ တက္က မနဿရန္တိ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်ဘုရား၊ ကုသလာဝဒါနာ - အရာရာတွင် ကျွမ်းကျင်လိမ္မာသည့် ပညာရှိဟု ဝန်ခံသော ပုဂ္ဂိုလ်တို့သည်၊ နာနာ - အသီးအသီး သော အမှန်သစ္စာတရားတို့ကို၊ ပဝါဒိယာသေ - စိတ်အားထက်သန်စွာ ဟောပြောကုန် လျက်၊ သစ္စာနိ - များစွာသော အမှန်တရားတို့ကို၊ ကသ္မာ - အဘယ်ကြောင့်၊ ဝဒန္တိ န -

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ဟောကြပါကုန်သနည်း။ နာနာ - အမျိုးအထွေထွေ ကွဲပြားကုန်သော၊ ဗဟူနိ သစ္စာနိ - များစွာသော သစ္စာတို့ကို၊ သူတာနိ - သုတာနိ - ကြားအပ်ပါကုန်သလော၊ ဝါ - ကြားဖူးသည်ဖြစ်၍ ဟောကြပါသလော။ ဥဒါဟု - ထိုသို့ မဟုတ်ပါမူ၊ တေ - ထို ဘာသာရေးဆရာတို့သည်၊ တက္ကံ - မိမိ၏ အတွေးအကြံသို့၊ အနုဿရန္တိ - အစဉ်လိုက်ကြ ပါကုန်သလော၊ (ဝါ) - အစဉ်လိုက်၍ ဟောကြပါကုန်သလော။

မြတ်စွာဘုရား၏ အဖြေဂါထာ (၉)

နဟေဝ သစ္စာနိ ဗဟူနိ နာနာ၊ အညတြ သညာယ နိစ္စာနိ လောကေ။
တက္ကဉ္စ ဒိဋ္ဌိသု ပကပ္ပယိတွာ၊ သစ္စံ မုသာတိ ဒွယဓမ္မ မာဟု။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊ သညာယ - ဖောက်ပြန်စွာ မှတ်သားမှု သညာကို၊ အညတြ - ကြဉ်ထား၍၊ လောကေ - လောက၌၊ နိစ္စာနိ - မြဲကုန်သော၊ နာနာ - အထွေထွေ အစားစား ကွဲပြားကုန်သော၊ ဗဟူနိ သစ္စာနိ - များစွာကုန်သော သစ္စာတို့သည်၊ န ဟေဝ သန္တိ - မရှိကြသည်သာလျှင်တည်း။

တက္ကဉ္စ - ကြံစည်တွေးဆခြင်းကိုလည်း၊ ဒိဋ္ဌိသု - မိမိယုံကြည် နှစ်သက်သော အယူတို့၌၊ ပကပ္ပယိတွာ - အဖန်ဖန် လေ့လာသောအားဖြင့် ဖြစ်ပွားစေ၍၊ သစ္စံ - မိမိအယူသာမှန်သည်၊ မုသာ - အခြားသူတို့၏ အယူကား အချည်းနီး အလကား အမှားသာတည်း။ ဣတိ - ဤသို့၊ ဒွယ ဓမ္မ - အမှန်နှင့်အမှား နှစ်ပါးသောတရားကို၊ အာဟု - ဟောပြောနေကြလေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၀)

ဒိဋ္ဌေ သုတေ သီလဝတေ မုတေ ဝါ၊ ဧတေ စ နိဿာယ ဝိမာနဒဿီ။
ဝိနိစ္ဆယေ ဌတွာ ပဟဿမာနော၊ ဗာလော ပရော အတ္တုသလောတိ စာဟ။

စ - ထိုမှတစ်ပါး ဟောပြောပုံကား၊ ဒိဋ္ဌေ ဝါ - မြင်ရသည်၌ သော်လည်းကောင်း၊ ဝါ - ဒိဋ္ဌမင်္ဂလာအယူကို သော်လည်းကောင်း၊ သုတေ ဝါ - ကြားရသည်၌ သော်လည်းကောင်း၊ ဝါ - သုတမင်္ဂလာအယူကို သော်လည်းကောင်း၊ သီလဝတေ ဝါ - အလေ့အကျင့်၌ သော်လည်းကောင်း၊ ဝါ - သီလဗွတ်ပရာမာသ အယူကို သော်လည်းကောင်း၊

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မုတေ ဝါ - နံလျက် စားသိလျက် ထိသိလျက် ရောက်ရသည်၌ သော်လည်းကောင်း၊ ဝါ - မုတမင်္ဂလာ အယူကို သော်လည်းကောင်း၊ ဧတေ - ဤ အယူတို့ကို၊ နိဿာယ - မှီ၍၊ ဝိမာနဒဿီ - နှလုံးမသာဖွယ် ရှုတ်ချဖွယ်ကို မြင်တွေ့သော်လည်း၊ ဝိနိစ္ဆယေ ဌတ္တာ - မူလရင်းအယူ အဆုံးအဖြတ်၌ မြဲမြံစွာတည်၍၊ ပဟဿ မာနော - ရွှင်ပျလျက်၊ ဝါ - ရွှင်ပျစောစိတ် ရှိလျက်၊ ပရော - အယူကွဲပြား အခြားသူသည်၊ ဗာလော - မသိ တတ်သော၊ အတ္တုသလော - မကျွမ်းကျင်သောသူတည်း။ ဣတိ စ - ဤသို့လည်း၊ အာဟ - ရှုတ်ချ ပြောဆိုလေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၁)

ယေနော ဗာလောတိ ပရံ ဒဟာတိ၊ တေနာတုမာနံ ကုသလောတိ စဟ။
သယ မတ္တနာ သော ကုသလောဝဒါနော၊ အညံ ဝိမာနေတိ တဒေဝ ပါဝ။

ဧဝံ သတိ - ဤသို့ ရှုတ်ချ ပြောဆိုလတ်သော်၊ ယေနော - အကြင် အယူဖြင့်၊ ပရံ - အယူကွဲပြားသည့် သူတပါးကို၊ ဗာလောတိ ဒဟာတိ - မသိမလိမ္မာသူ လူယုတ်လူညံ့ ဟူ၍ ရှုတ်ချပြောဆိုထား၏။ တေနော - ထို အယူဖြင့်ပင်လျှင်၊ အာတုမာနံ - မိမိကိုယ် ကို၊ ကုသလောတိ စ - တတ်သိ ကျွမ်းကျင်သူ ပညာရှိဟူ၍လည်း၊ အာဟ - ပြောဆို ချီးမြှောက်၏။ သော - သူတပါးကို ရှုတ်ချ၍ မိမိကိုယ်ကို အမွန်းတင်သော ထိုသူသည်၊ အတ္တနာ-အတ္တာနံ - မိမိကိုယ်ကို၊ သယံ - ကိုယ်တိုင်သာလျှင်၊ ကုသလောဝဒါနော - ပညာရှိဟုဆိုလျက်၊ အညံ - အယူကွဲပြား အခြားသူကို၊ ဝိမာနေတိ - ရှုတ်ချနေ၏။ တဒေဝ - ထို မိမိအယူကိုသာလျှင်၊ ပါဝ - စိတ်အားထက်သန်စွာ ပြောဆိုနေချေသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၂)

အတိသာရ ဒိဋ္ဌိယာ ဝ သော သမတ္တော၊ မာနေန မတ္တော ပရိပုဏ္ဏမာနီ။
သယမေဝ သာမံ မနသာဘိသိတ္တော၊ ဒိဋ္ဌိ ဟိ သာ တဿ တထာ သမတ္တာ။

သော - မိမိကိုယ်ကို ကျွမ်းကျင်သူဆို၍ သူတပါးကို ရှုတ်ချလျက် မိမိအယူဝါဒကို ထက်သန်စွာ ဟောပြောနေသော ထိုသူသည်၊ အတိသာရ ဒိဋ္ဌိယာ - အကြောင်း လက္ခဏာ ဌာနဟူသော အနှစ်သာရကို ကျော်လွန်သော အယူဖြင့်၊ ဝါ - အနှစ်သာရ ကင်းသောအယူဖြင့်၊ သမတ္တော - ပြည့်ဝစုံလင်သည်ဖြစ်၍၊ မာနေန - မိမိအယူကို

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

စွဲမှီသော မာန်မာနဖြင့်၊ မတ္တာ - ယစ်မူး တက်ကြွလျက်၊ ပရိပုဏ္ဏမာနီ - တင်းတင်း ပြည့်ဝ အလွန်တက်ကြွသော မာန်မာန ရှိနေချေသည်။ သယမေဝ - မိမိကိုယ်တိုင် သာလျှင်၊ သာမံ - မိမိကိုယ်ကို၊ မနသာ - စိတ်နေစိတ်ထားဖြင့်၊ အဘိသိတ္တာ - တတ်သိကျွမ်းကျင် ပညာရှင်ဟု အဘိသိက် သွန်းရာလည်း ရောက်နေချေ၏။ ဟိ - အကြောင်းကား၊ တဿ - ထိုသူ၏၊ သာ ဒိဋ္ဌိ - အနှစ်မဲ့သော ထိုဒိဋ္ဌိသည်၊ တထာ - ထိုသို့၊ အလွန် အထင်ကြီးအောင်၊ ပညာရှင်ဟု အဘိသိက် သွန်းရာရောက်အောင်၊ သမတ္တာ - တင်းကြပ်များစွာ ပြည့်ဝလျက်ရှိချေသည်။ ဝါ - ပြည့်ဝလျက်ရှိသော ကြောင့် ပေတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၃)

ပရဿ စေ ဟိ ဝစသာ နိဟီနော၊ တုမော သဟာ ဟောတိ နိဟီနပညော။
အထ စေ သယံ ဝေဒဂု ဟောတိ ဝီရော၊ န ကောစိ ဗာလော သမဏေသု အတ္ထိ။

ဟိ - မိမိကိုယ်ကို ချီးမြှောက်၍ သူတပါးအား နှိမ်ချခြင်း၌ အပြစ်ကို ပြရလျှင်၊ ပရဿ - သူတပါး၏၊ ဝစသာ - နှိမ်ချသည့်စကားဖြင့်၊ နိဟီနော - ယုတ်ညံ့သောသူ သည်၊ စေသိယာ - အကယ်၍ ဖြစ်ငြားအံ့၊ တုမော - နှိမ်ချပြောဆိုသော ထိုသူသည်၊ သဟာ - နှိမ်ချခံရသောသူနှင့် အတူတကွ၊ နိဟီနပညော - အသိဉာဏ် ယုတ်ညံ့သူ သည်၊ ဟောတိ - ဖြစ်၏။ အထ - ထိုသို့၊ မဟုတ်မူ၍၊ သယံ - နှိမ်ချပြောဆိုသူ ကိုယ်တိုင်ကမူ၊ ဝေဒဂု - ဉာဏ်ပညာဖြင့် ရောက်တတ်သိတတ်သော၊ ဝီရော - ပညာရှိသည်၊ စေ ဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊ သမဏေသု - သမဏအမည်ခံ ဘာသာရေးငြင်းခုံသူ ပုဂ္ဂိုလ်တို့တွင်၊ ကောစိ ဗာလော - လူယုတ် လူညံ့ တစ်စုံ တစ်ယောက်မူ၊ န အတ္ထိ - မရှိတော့ လေရာ။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၄)

အညံ ဣတော ယာဘိဝဒန္တိ ဓမ္မံ၊ အပရဒ္ဓါ သုဒ္ဓိ မကေဝလီ တေ။
ဇေမ္ပိ တိတ္ထျာ ပုထုသော ဝဒန္တိ၊ သန္တိဋ္ဌိရာဂေန ဟိ တေဘိရတ္တာ။

ဣတော - ငါတို့၏ ဤအယူဝါဒတရားမှ၊ အညံ ဓမ္မံ - အခြား ဘာသာရေးတရား ကို၊ ယေ - အကြင် ပုဂ္ဂိုလ်တို့သည်၊ အဘိဝဒန္တိ - အမွန်အမြတ် ထား၍ ဟောကြား

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ကုန်၏။ တေ - ထို ပုဂ္ဂိုလ်တို့သည်။ သုဒ္ဓိ - စင်ကြယ်သော အကျင့်လမ်းကို၊ ဝါ - စင်ကြယ်သော အကျင့်လမ်းမှ၊ အပရဒ္ဓါ - ချွတ်ချော်တိမ်းပါး လွဲမှားကြသည်ဖြစ်၍၊ အကေဝလီ - မပြည့်စုံဘဲ ယုတ်ညံ့ကုန်သည်၊ ဟောန္တိ - ဖြစ်ကုန်၏။

ဇေမ္ဗိ - ဤသို့လည်း။

ပုထုသော တိတ္ထျာ - များစွာသော တိတ္ထိတို့သည်။ ဝဒန္တိ - ပြောဆိုကြကုန်၏။ ဟိ - ထိုသို့၊ ပြောဆိုကြခြင်း၏ အကြောင်းကား၊ တေ - ထို တိတ္ထိတို့သည်။ သန္နိဋ္ဌိရာဂေန - မိမိ၏အယူ၌ တပ်စွဲသောရာဂဖြင့်၊ အဘိရတ္တာ - လွန်လွန်ကဲကဲ တပ်စွဲနေကြပါကုန်၏။ တသ္မာ - ထို့ကြောင့်ပေတည်း။ ဝါ - လွန်လွန်ကဲကဲ တပ်စွဲနေကြသောကြောင့် ထိုသို့ ပြောဆိုနေကြပါသတည်း။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၅)

ဣဇေေ သုဒ္ဓိ ဣတိ ဝါဒယန္တိ၊ နာညေသု ဓမ္မေသု ဝိသုဒ္ဓိ မာဟု။
ဇေမ္ဗိ တိတ္ထျာ ပုထုသော နိဝိဋ္ဌာ၊ သကာယေန တတ္ထ ဒဋ္ဌံ ဝဒါနာ။

အဘိရတ္တာ - မိမိတို့အယူ၌ အလွန်အကဲ တပ်စွဲကုန်သော၊ ပုထုသော တိတ္ထျာ - များစွာကုန်သော တိတ္ထိတို့သည်။ ဣတိ - ဤ ဆိုခဲ့သည့်အတိုင်း၊ ဣဇေေ - ဤ မိမိတို့အယူ၌သာလျှင်၊ သုဒ္ဓိ - စင်ကြယ်ခြင်းကို၊ ဝါဒယန္တိ - ပြောဆိုကြကုန်၏။ အညေသု - မိမိတို့အယူမှ တစ်ပါးကုန်သော၊ ဓမ္မေသု - တရားတို့၌၊ ဝိသုဒ္ဓိ - စင်ကြယ်ခြင်းကို၊ န အာဟု - မဆိုကြကုန်၊ ဝါ - မစင်ကြယ်ခြင်းကို ဆိုကြကုန်၏။

ဇေမ္ဗိ - ဤပုံ ဤနည်းအားဖြင့်လည်း။ သကာယေန - မိမိတို့၏ အယူဝါဒ အကျင့် လမ်း၌၊ နိဝိဋ္ဌာ - သက်ဝင်လျက် တည်နေကုန်၏။ တေ - ထို တိတ္ထိတို့သည်။ တတ္ထ - ထို မိမိတို့၏ အယူဝါဒ အကျင့်လမ်း၌၊ ဒဋ္ဌံ ဝဒါနာ - ခိုင်မြဲသည်ဟု ဆိုကုန်၏။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၆)

သကာယနေဝိပိ ဒဋ္ဌံဝဒါနော၊ ကမေတ္ထ ဗာလောတိ ပရံ ဒဟေယျ။
သယမေဝ သော မေဂေ မာဝဟေယျ၊ ပရံ ဝဒံ ဗာလ မသုဒ္ဓိဓမ္မံ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သကာယနေ ဧဝ - မိမိ၏ အယူဝါဒ အကျင့်လမ်း၌သာလျှင်၊ ဒဠ္ဗ ဝဒါနောပိ - ခိုင်မြဲသည်ဟု ဆိုနိုင်သော်လည်း၊ ဧတ္ထ - အယူဝါဒ အသီးသီးရှိကြသော ဤသူတို့တွင်၊ ကံ ပရံ - အဘယ် အခြားသူကို၊ ဗာလောတိ - မသိ မလိမ္မာသူ လူညံ့ဟူ၍၊ ဒဟေယျ - ချထားနိုင် ရှုတ်ချပြောဆိုနိုင်ရာအံ့နည်း။ ဝါ - မပြောမဆို နိုင်ရာပါ။

ပရံ - အယူကွဲပြားသည့် သူတပါးကို၊ သုဒ္ဓိဓမ္မံ - မစင်ကြယ်သည့် အယူ အကျင့် တရားရှိသော၊ ဗာလံ - မသိမလိမ္မာသူ လူယုတ်လူညံ့ဟူ၍၊ ဝဒံ ဝဒန္တော - ရှုတ်ချ ပြောဆိုလျှင်၊ ဝါ - ပြောဆိုသော၊ သော - ထိုသူသည်၊ သယမေဝ - မိမိကိုယ်တိုင်ပင်၊ မေဓင်္ဂံ - ငြင်းခုံခြင်းကို၊ အာဝဟေယျ - ဆောင်လာရာ ရောက်၏။ ဝါ - ဆောင်လာသူ ဖြစ်ရာ၏။ အခြားအယူ ရှိသူကလည်း သူ့အယူနှင့်သူ စွဲမြဲနေသောကြောင့် ထိုအခြားသူကို၊ ဗာလ - လူညံ့ဟု မဆိုထိုက်ပေ။

မြတ်စွာဘုရား၏ အဖြေ ဂါထာ (၁၇) ရှေ့ပိုင်း

ဝိနိစ္ဆယေ ဌတ္တာ သယံ ပမာယ၊ ဥဒ္ဓံ သ လောကသ္မိံ ဝိဝါဒ မေတိ။

သ သော - ငြင်းခုံခြင်းကို ဆောင်လာရာ ရောက်သည်ဟု ဆိုအပ်သော ထိုအယူသည်းသူသည်၊ ဝိနိစ္ဆယေ - မိစ္ဆာအယူ အဆုံးအဖြတ်၌၊ ဌတ္တာ - စွဲမြဲစွာ တည်ပြီး၍၊ သယံ - မိမိကိုယ်တိုင်၊ ဝါ - မိမိကိုယ်တိုင် ဉာဏ်ဖြင့်၊ ပမာယ - မိစ္ဆာအယူကို ဟောကြားသူနှင့် ယင်းအယူဝါဒကို နှိုင်းချိန်ပြီးလျှင်၊ ဥဒ္ဓံ - ထိုမှ အထက်ဖြစ်သော နောက်ကာလ၌၊ လောကသ္မိံ - လောက၌၊ ဝိဝါဒံ - ငြင်းခုံခြင်းသို့၊ ဧတိ - ရောက်လေ တော့သည်။

နောက်ဆုံးညွှန်ကြားတော်မူပုံ ဂါထာ (၁၇-ခ)

ဟိတ္တာန သဗ္ဗာနိ ဝိနိစ္ဆယာနိ၊ န မေဓင်္ဂံ ကုပ္ပတိ ဇန္တု လောကေ။

သဗ္ဗာနိ - အလုံးစုံကုန်သော၊ ဝိနိစ္ဆယာနိ - မိစ္ဆာအယူ အဆုံးအဖြတ်တို့ကို၊ ဟိတ္တာန - စွန့်ပယ်ပြီး၍ တည်သော၊ ဝါ - စွန့်ပယ်ပြီးသော၊ ဇန္တု - အရိယာပုဂ္ဂိုလ် သည်၊ ဝါ - ရဟန္တာ ပုဂ္ဂိုလ်သည်၊ လောကေ - နတ် လူ ဗြဟ္မာ သတ္တဝါများဟူသော လောကထဲ၌၊ မေဓင်္ဂံ - ငြင်းခုံခြင်းကို၊ န ကုပ္ပတိ - မပြုတော့သည်သာတည်း။

စူဠဗျူဟသုတ္တံ နိဋ္ဌိတံ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မဟာဗျူဟသုတ် ပါဠိ-နိဿယ

နိမ္မိတဘုရား၏ အမေးဂါထာ (၁)

ယေ ကေစိ မေ ဒိဋ္ဌိပရိပ္ပသာနာ၊ ကုဒမေဝ သစ္စန္တိ ဝိဝါဒယန္တိ။
သဗ္ဗေဝ တေ နိန္ဒမန္တာနယန္တိ၊ အထော ပသံသမ္ပိ လဘန္တိ တတ္ထ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊ ယေ ကေစိ - အလုံးစုံကုန်သော၊
ဒိဋ္ဌိပရိပ္ပသာနာ - မိစ္ဆာဒိဋ္ဌိဟူသော အိမ်၌နေကုန်သော၊ ဝါ - မိစ္ဆာဒိဋ္ဌိ အယူသည်းနေ
ကုန်သော၊ ကုမေ - ဤ တိတ္ထိပရိပိုဇ်တို့သည်၊ ကုဒမေဝ သစ္စန္တိ - ဤအယူသာ
မှန်သည်ဟူ၍၊ ဝိဝါဒယန္တိ - ငြင်းခုံနေကြကုန်၏။ သဗ္ဗေဝ - အလုံးစုံသာလျှင် ဖြစ်ကုန်
သော၊ တေ - ထို ငြင်းခုံနေသော သူတို့သည်၊ နိန္ဒ - ကဲ့ရဲ့ခြင်းကို၊ အန္တာနယန္တိ -
အဖန်ဖန် ဆောင်ယူကုန်သလော၊ ဝါ - ရရှိကြပါကုန်သလော၊ အထော - ထိုသို့မဟုတ်
မူ၍၊ တတ္ထ - ထို ငြင်းခုံခြင်းကြောင့်၊ ပသံသမ္ပိ - ချီးမွမ်းခြင်းကိုလည်း၊ လဘန္တိ - ရကြ
ပါကုန်သေးသလော။

မြတ်စွာဘုရား၏ အဖြေဂါထာ (၂)

အပ္ပံ ဟိ ဧတံ န အလံ သမာယ၊ ဒုဝေ ဝိဝါဒဿ ဖလာနိ ဗြူမိ။
ဧတမ္ပိ ဒိသ္မာ န ဝိဝါဒယေထ၊ ခေမာ ဘိပဿံ အဝိဝါဒ ဘူမိ။

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊ ဧတံ - ဤ အချီးအမွမ်း ခံရခြင်းသည်၊ အပ္ပံ ဟိ -
အနည်းငယ်မျှ သာလျှင်တည်း၊ သမာယ - ရာဂစသော ကိလေသာငြိမ်းရန်၊ န အလံ -
မစွမ်းနိုင်သည် သာလျှင်တည်း၊ ဝိဝါဒဿ - ငြင်းခုံခြင်း၏၊ ဖလာနိ ဒုဝေ - အကျိုးတို့
သည် နှစ်ပါးတို့ ဟူ၍၊ ဝါ - နှစ်ပါးသော အကျိုးတို့ကို၊ ဗြူမိ - ငါဘုရားက ဟော
ပါသည်။

ဧတမ္ပိ - ဤ ငြင်းခုံမှု၏ အကျိုးဖြစ်သော အပြစ်ကိုလည်း၊ ဒိသ္မာ - သိမြင်ပြီး၍၊
အဝိဝါဒ ဘူမိ - ငြင်းခုံမှုကင်းရာ နိဗ္ဗာန်ကို၊ ခေမာ - ဘေးငြိမ်းရာ ဟူ၍၊ အဘိပဿံ -
အမြတ်ထားကာ ရှုစားမျှော်လင့်သည်ဖြစ်၍၊ န ဝိဝါဒယေထ - မငြင်းခုံဘဲ ရှိရာတော့
သတည်း။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အဖြေဂါထာ (၃)

ယာ ကာစိမာ သမ္မုတိယော ပုထုဇ္ဇာ၊ သဗ္ဗာဝ ဧတာ န ဥပေတိ ဝိဒ္ဓါ။
အနုပယော သော ဥပယံ ကိမေယျ၊ ဒိဋ္ဌေ သုတေ ခန္တိ မကုဗ္ဗမာနော။

ယာ ကာစိ - အလုံးစုံကုန်သော၊ ဣမာ သမ္မုတိယော - သမုတ်ဟောဆိုထားသော ဤအယူဝါဒတို့သည်၊ ပုထုဇ္ဇာ - ဘာသာရေးဆရာ အများကြောင့် ဖြစ်ကုန်၏။ သဗ္ဗာဝ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊ ဧတာ - ဤ ဘာသာရေး အယူဝါဒတို့ကို၊ ဝိဒ္ဓါ - ဘုရားတပည့် ပညာရှိသည်၊ န ဥပေတိ - မချဉ်းကပ်ပေ။ သော - ဘုရားတပည့် ရဟန္တာပညာရှိသည်၊ အနုပယော - ကပ်ငြိတွယ်တာတတ်သော တဏှာနှင့်ဒိဋ္ဌိ ကင်းသည်ဖြစ်၍၊ ဥပယံ - ကပ်ငြိတွယ်တာအပ်သော၊ ကိ - အဘယ်အရာသို့၊ ဧယျ - ကပ်ရောက်ရာအခွံနည်း။ ဝါ - ဘယ်အရာသို့မျှ တဏှာဒိဋ္ဌိဖြင့် မကပ်ရောက်ရာ၊

ဒိဋ္ဌေ - မြင်ရသည်၌လည်းကောင်း၊ ဝါ - မြင်ရသည်နှင့်စပ်၍ စင်ကြယ်ခြင်း၌ လည်းကောင်း၊ သုတေ - ကြားရသည်၌ လည်းကောင်း၊ (မုတေ - နံလျက် စားလျက် ထိလျက် ရောက်ရသည်၌ လည်းကောင်း၊ ဝါ - ရောက်ရသည်နှင့်စပ်၍ စင်ကြယ်ခြင်း၌ လည်းကောင်း၊) ခန္တိ - နှစ်သက်ခြင်းကို၊ အကုဗ္ဗမာနော - မပြုသည်၊ ဟောတိ - ဖြစ်၏။

အဖြေဂါထာ (၄)

သီလုတ္တမာ သညမေနာဟု သုဒ္ဓိ၊ ဝတံ သမာဒါယ ဥပဋ္ဌိတာသေ။
ဣဓေဝ သိက္ခေမ အထဿ သုဒ္ဓိ၊ ဘဂ္ဂုပနိတာ ကုသလာဝဒါနာ။

သီလုတ္တမာ - သီလလျှင် အမြတ်ရှိသော သူတို့သည်၊ ဝါ - သီလကို အမြတ်ဆုံး ဟု အယူရှိသောသူတို့သည်၊ သညမေန - ကိုယ်နှင့်နှုတ်ကို စောင့်ထိန်းခြင်းဖြင့်၊ သုဒ္ဓိ - စင်ကြယ်ခြင်းကို၊ ဝါ - သံသရာဆင်းရဲမှ လွတ်မြောက်ခြင်းကို၊ အာဟု - ဟောပြော ပြဆိုကြကုန်၏။ တေ - ထိုသူတို့သည်၊ ဝတံ - နွား ခွေး စသည်တို့၏အကျင့် နတ် သိကြားစသည်ကို ကိုးကွယ်သော အကျင့်ကို၊ ဥပဋ္ဌိတာ - ကပ်ရောက်စွဲမှီလျက် တည်ကြကုန်၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

တေ - ထို သီလဗ္ဗတ အယူရှိသူတို့သည်။ ဣဓေ - ဤ အယူ၌သာလျှင်၊ သိက္ခမ - ကျင့်ကုန်အံ့။ ဣတိ - ဤသို့၊ ကြံကုန်၏။ အဿ - အယူဝါဒကို ဟောပြော သော ထိုဆရာ၏။ ဝါ - ထိုအယူ၏။ သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊ အာဟု - ဆိုကုန်၏။ တေ - ထိုသူတို့သည်။ ဘဂ္ဂပနီတာ - သီလဝတ အယူအစွဲက ဘဝသို့ ဆောင်ကပ်အပ်ကုန် သည်။ ဝါ - ဘဝ၌ ကပ်ငြိလျက် ရှိကုန်သည်။ ဟောန္တိ - ဖြစ်ကုန်၏။ ပန - သို့သော် လည်း၊ ကုသလာဝဒါနာ - တတ်သိကျွမ်းကျင်သည့် ပညာရှိဟု ဝန်ခံကြကုန်၏။

အဖြေဂါထာ (၅)

သစေ စုတော သီလဝတတော ဟောတိ၊ ပဝေဓတိ ကမ္မ ဝိရာဇယိတွာ။
ပဇ္ဇပတိ ယတ္ထယတိ စ သုဒ္ဓိံ၊ သတ္တာဝ ဟိနော ပဝသံ ဃရမာ။

သော - ထို သီလဗ္ဗတ အယူရှိသူသည်။ သီလဝတတော - သူကျင့်သုံးနေသော အလေ့အကျင့်မှ၊ စုတော - ရွေ့လျော့ပျက်စီးသွားသည်။ စေ ဟောတိ - အကယ်၍ ဖြစ်ငြားအံ့၊ ကမ္မ - ပြုသင့်သော အလေ့အကျင့် အမှုကံကို၊ ဝိရာဇယိတွာ - ချွတ်ယွင်း စေသောကြောင့်၊ ပဝေဓတိ - စိုးရိမ်ပူပန်သောအားဖြင့် လှုပ်ရှားလေတော့၏။ သုဒ္ဓိံ - သံသရာဆင်းရဲမှ လွတ်မြောက်ခြင်း ဟူသော စင်ကြယ်ခြင်းကို၊ ပဇ္ဇပတိ - ယောင်ယမ်း တသ၏။ ပတ္ထယတိ စ - တောင့်တလည်း တောင့်တ၏။ ဃရမာ - အိမ်မှ၊ ပဝသံ - ထွက်ခွါကွေ့ကွင်း ခဲ့သောသူသည်။ သတ္တာ - ခရီးသွားဖော် မှီရာကုန်သည်အပေါင်းမှ၊ ဟိနော - ကျန်ရစ်ခဲ့သည်ဖြစ်၍၊ ပဇ္ဇပတိ ပတ္ထယတိ ဣဝ - ကုန်သည်အပေါင်းတို့သို့ အမှီလိုက်ရန် မိမိအိမ်သို့ပြန်ရန် ကြံဖန်မျှော်မှန်း ယောင်ယမ်းတသ တောင့်တနေဘိ သကဲ့သို့ ပင်တည်း။

အဖြေဂါထာ (၆)

သီလဗ္ဗတံ ဝါပိ ပဟာယ သဗ္ဗံ၊ ကမ္မဉ္စ သာဝဇ္ဇ နဝဇ္ဇမေတံ။
သုဒ္ဓိံ အသုဒ္ဓိန္နိ အပတ္ထယာနော၊ ဝိရတော စရေ သန္တိ မနဂ္ဂဟာယ။

တသ္မာ - ထို့ကြောင့်၊ သဗ္ဗံ - အလုံးစုံသော၊ သီလဗ္ဗတံ ဝါပိ - အလေ့အကျင့် ဟူသမျှကိုလည်း၊ ဝါ - သီလဗ္ဗတ အယူဝါဒ ဟူသမျှကိုလည်း၊ ပဟာယ - ပယ်စွန့်၍၊

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သာဝဇ္ဇံ - အပြစ်ရှိသော၊ အနဝဇ္ဇံ - အပြစ်ကင်းသော၊ ဧတံ ကမ္မဉ္စ - ဤ အကုသိုလ်ကံ ကုသိုလ်ကံ ၂-ပါးကိုလည်း၊ ပဟာယ - ပယ်စွန့်၍၊ သုဒ္ဓိံ - ဆင်းရဲကင်းရှင်း စင်ကြယ်ခြင်းကို လည်းကောင်း၊ အသုဒ္ဓိံ - မကင်းရှင်း မစင်ကြယ်ခြင်းကို လည်းကောင်း၊ ဣတိ - ဤနှစ်ပါးလုံးကို၊ အပတ္ထယာနော - မတောင့်တမှု၍၊ ဝိရတော - စင်ကြယ် မစင်ကြယ်ကို (လိုလားခြင်းမှ) ကြဉ်ပယ် ကင်းရှင်းလျက်၊ သန္တိံ - မိစ္ဆာအယူဟူသော သန္တိကို၊ အနဂ္ဂဟာယ - မယူမစွဲ မှု၍၊ စရေ - နေရတော့သတည်း။

အဖြေဂါထာ (၇)

တမူပနိဿာယ ဇိဂ္ဂစ္ဆိတံ ဝါ၊ အထ ဝါပိ ဒိဋ္ဌံ ဝ သုတံ မုတံ ဝါ။
ဥဒ္ဓံသရာ သုဒ္ဓိံ မနတ္ထနန္တိ၊ အဝိတတဏှာ သေ ဘဝါ ဘဝေသု။

ဥဒ္ဓံသရာ - သေသည်မှ အထက်ဖြစ်သော နောက်ကာလ၌ ရှိမြဲရှိနေသည်ဟု ယူသော သဿတဝါဒီ ပုဂ္ဂိုလ်တို့သည်၊ ဇိဂ္ဂစ္ဆိတံ - မကောင်းမှုကို စက်ဆုပ်သော၊ တံ ဝါ တပံ - ပင်ပန်းစွာကျင့်သော ထိုအကျင့်ကို မူလည်း၊ ဥပနိဿာယ - အမှီပြု၍၊ အထ ဝါပိ - ထိုမှတစ်ပါးလည်း၊ ဒိဋ္ဌံ ဝါ - ဒိဋ္ဌ မင်္ဂလာကိုသော်လည်းကောင်း၊ သုတံ ဝါ - သုတ မင်္ဂလာကိုသော် လည်းကောင်း၊ မုတံ ဝါ - မုတ မင်္ဂလာကိုသော် လည်းကောင်း၊ ဥပနိဿာယ - အမှီပြု၍၊ အနတ္ထနန္တိ - အဖန်ဖန် ချီးကျူးပြောဟောကုန်၏၊ တေ - ထိုသူတို့သည်၊ ဘဝါ ဘဝေသု - ဘဝကြီးငယ်တို့၌၊ အဝိတ တဏှာ - မကင်းသော တဏှာရှိကြကုန်၏။ ဝါ - တဏှာမကင်းကြသည်ဖြစ်၍ ထိုသို့ ပြောဟောနေကြသည်။

အဖြေဂါထာ (၈-က)

အတ္ထယမာနဿ ဟိ ဇပိတာနိ၊ အဝေဓိတံ ဝါပိ ပကပ္ပိတေသု။

ဟိ - အပြစ်ကို ဖော်ပြရလျှင်၊ ပတ္ထယမာနဿ - ဘဝ တဏှာမကင်းသေး၍ တောင့်တနေသူအား၊ ဇပိတာနိ - ယောင်ယမ်း တသခြင်းတို့သည်၊ ဟောန္တိ - ဖြစ်ကုန်၏။ ပကပ္ပိတေသု - ကြံတွေးမိသော အရာတို့၌၊ ပဝေဓိတံ ဝါပိ - စိုးရိမ်ပူပန်လျက် လှုပ်ရှားခြင်းသည်လည်း၊ ဟောတိ - ဖြစ်၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အဖြေဂါထာ (၈-၈)

စုတူပပါတော က္ကဓ ယဿ နတ္ထိ၊ သ ကေန ဝေဇေယျ ကု ဟိံ ဝ ဇပေ။

က္ကဓ - ဤလောက၌၊ ယဿ - အကြင် ရဟန္တာပုဂ္ဂိုလ်အား၊ စုတူပပါတော - သေခြင်း ဖြစ်ခြင်းသည်၊ ဝါ - ဖြစ်ခြင်း သေခြင်းသည်၊ နတ္ထိ - မရှိ။ သ သော - ထို ဖြစ်ခြင်း သေခြင်း မရှိသော ရဟန္တာပုဂ္ဂိုလ်သည်၊ ကေန - ဘယ်အကြောင်းကြောင့်၊ ဝေဇေယျ - တုန်လှုပ်ရာအံ့နည်း၊ ကု ဟိံ ဝါ - အဘယ်၌မူလည်း၊ ဇပေ - ယောင်ယမ်း တမ်းတရာအံ့နည်း။

နိမ္မိတဘုရား၏ အမေးဂါထာ (၉)

ယမာဟု ဓမ္မံ ပရမန္တိ ဧကေ၊ တမေဝ ဟိနန္တိ ပနာဟု အညေ။
သဇ္ဇော န ဝါဒေါ ကတမော က္ကမေသံ၊ သဗ္ဗေဝ ဟိမေ ကုသလာဝဒါနာ။

ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊ ဧကေ - အချို့ ဘာသာရေးဆရာ တို့သည်၊ ယံ ဓမ္မံ - အကြင် ဘာသာရေးတရားကို၊ ပရမန္တိ - အမြတ်ဆုံးဟူ၍၊ ဝဒန္တိ - ပြောဆို ဟောကြားကုန်၏။ ပန - သို့သော်လည်း၊ တမေဝ - ထို ဘာသာရေးတရား ကိုပင်၊ အညေ - အခြား ဘာသာရေးဆရာတို့က၊ ဟိနန္တိ - ယုတ်ညံ့သည်ဟူ၍၊ ဝဒန္တိ - ပြောဆို ဟောကြားကုန်၏။ က္ကမေသံ - ဤသို့ ပြောဟောငြင်းခုံနေသော သူတို့၏၊ ဝါ - ဤသို့ဆိုသော ဝါဒတို့တွင်၊ ကတမော ဝါဒေါ - အဘယ်ဝါဒသည်၊ သဇ္ဇော န - အမှန်ဖြစ်ပါသနည်း၊ ဟိ - မေးရခြင်း၏ အကြောင်းကား၊ သဗ္ဗေဝ - အလုံးစုံသာလျှင် ဖြစ်ကုန်သော၊ က္ကမေ - ငြင်းခုံ ပြောဆိုနေကြသော ဤသူတို့သည်၊ ကုသလာဝဒါနာ - ကျွမ်းကျင်တတ်သိ ပညာရှိဟု ဝန်ခံကြပါသည်၊ ဝါ - ဝန်ခံနေကြသောကြောင့် မေးရပါသည်။

မြတ်စွာဘုရား၏ အဖြေဂါထာ (၁၀)

သကံ ဟိ ဓမ္မံ ပရိပုဏ္ဏ မာဟု၊ အညဿ ဓမ္မံ ပန ဟိန မာဟု။
ဧဝမ္ပိ ဝိဂ္ဂယု ဝိဝါဒယန္တိ၊ သကံ သကံ သမ္ပုတိ မာဟု သစ္စံ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊ သကံ ဟိ ဓမ္မံ - မိမိ၏ ဘာသာရေး တရားကို သာလျှင်၊ ပရိပုဏ္ဏံ - ပြည့်စုံ ကောင်းမြတ်သည်ဟူ၍၊ ဧတေ - ငြင်းခုံနေသော ဤ ဘာသာရေးဆရာတို့သည်၊ အာဟု - ဖြေဆိုကုန်၏။ အညဿ ဓမ္မံ ပန - အခြားသူ၏ ဘာသာရေး တရားကိုကား၊ ဟိနံ - အယုတ် အညံ့ဟူ၍၊ အာဟု - ဆိုကုန်၏။ ဧဝမ္ပိ - ဤပုံ ဤနည်းဖြင့်လည်း၊ ဝိဂ္ဂယု - မြဲမြံစွာ ယူကုန်၍၊ ဝိဝါဒယန္တိ - ငြင်းခုံနေကြကုန်၏။ ဧတေ - ဤ ငြင်းခုံနေသော ဘာသာရေးဆရာတို့သည်၊ သကံ သကံ - မိမိဟာ မိမိဟာဖြစ်သော၊ သမ္ပုတိံ - အမှန်ဟု သမုတ်ထားသော ဘာသာရေးတရားကို၊ သစ္စံ - အမှန်ဟူ၍၊ အာဟု - ပြောဆိုကြ၏။

အဖြေဂါထာ (၁၁)

ပရဿ စေ ဝုပ္ပယိတေန ဟီနော၊ န ကောစိ ဓမ္မေသု ဝိသေသိ အဿ။
ပုထူ ဟိ အညဿ ဝဒန္တိ ဓမ္မံ၊ နိဟိနတော သမ္ပိ ဒဠ္ဇဝဒါနာ။

ပရဿ - သူတပါး၏၊ ဝုပ္ပယိတေန - ရှုတ်ချခြင်းကြောင့်၊ ဟီနော - ယုတ်ညံ့ သည်၊ စေ အဿ - အကယ်၍ ဖြစ်ငြားအံ့၊ ကောစိ - တစ်စုံတစ်ယောက်မျှ၊ ဓမ္မေသု - ဘာသာရေးတရားတို့၌၊ ဝါ - ဘာသာရေးတရားတို့ကြောင့်၊ ဝိသေသိ - ထူးသော ဂုဏ်ရှိသည်၊ ဝါ - ထူးခြားမြင့်မြတ်သည်၊ န အဿ - မဖြစ်ရာတော့သည်သာတည်း။ ဟိ - ထူးခြား မြင့်မြတ်သူ မဖြစ်နိုင်ခြင်း၏ အကြောင်းကား၊ ပုထူ - ဘာသာရေးဆရာ များစွာတို့သည်၊ သမ္ပိ - မိမိ၏ ဘာသာရေးတရား၌၊ ဒဠ္ဇဝဒါနာ - အကောင်းအမြတ် အနေ ဖြင့် မြဲမြံစွာ ပြောဟောကြကုန်လျက်၊ အညဿ ဓမ္မံ - အခြားသူ၏ ဘာသာရေး တရားကို၊ နိဟိနတော - အယုတ်အညံ့အနေအားဖြင့်၊ ဝါ - အယုတ်အညံ့ဟူ၍၊ ဝဒန္တိ - ပြောဟောကြကုန်၏၊ ဝါ - ပြောဟော ကြသောကြောင့်ပေတည်း။

အဖြေဂါထာ (၁၂)

သဒ္ဓမ္ပပူဇာပိ နေသံ တထေဝ၊ ယထာ ပသံသန္တိ သကာယနာနိ။
သဗ္ဗေဝ ဝါဒါ တထိယာ ဘဝေယျံ၊ သုဒ္ဓိ ဟိ နေသံ ပစ္စတ္တမေဝ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ယထာ - အကြင် အခြင်းအရာဖြင့်၊ သကာယနာနိ - မိမိ၏ တည်မှီရာ အယူဝါဒတို့ကို၊ ပသံသန္တိ - မှန်ကန်သည် မြင့်မြတ်သည်ဟု ချီးမွမ်းကုန်၏။ တထာ - ထိုသို့ ချီးမွမ်းသော အခြင်းအရာဖြင့်၊ နေသံ - ထို ဘာသာရေး ပုဂ္ဂိုလ်တို့၏။ သဒ္ဓမ္မပူဇာပိ - သဒ္ဓမ္မဟု ဆိုအပ်သော မိမိတရားကို ပူဇော်ခြင်းသည်လည်း၊ တထေဝ - မှန်ကန်သည်သာလျှင်၊ စေ သိယာ - အကယ်၍ ဖြစ်ငြားအံ့၊ ဧဝံ - ဤသို့ ဖြစ်ပါမူ၊ သဗ္ဗေဝ ဝါဒါ - ဘာသာရေးဝါဒ အကုန်လုံးတို့ပင်လျှင်၊ တထိယာ - အမှန်တို့ချည်းသာ၊ ဘဝေယျံ - ဖြစ်ကုန်ရာသည်။

ဟိ - ထိုသို့ အမှန်ချည်းဖြစ်ခြင်း၏ အကြောင်းကား၊ နေသံ - ထို ဘာသာရေး ပုဂ္ဂိုလ်တို့၏။ သုဒ္ဓိ - စင်ကြယ်ခြင်း- ဆင်းရဲမှ လွတ်မြောက်ခြင်းသည်၊ ပစ္စတ္တမေဝ - အသီးသီးသော မိမိ၏သန္တာန်၌ ဖြစ်ကြကုန်သည်ချည်းပင်။ ဝါ - အသီးသီးသော မိမိ၏ သန္တာန်၌ ဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် ပေတည်း။

အဖြေဂါထာ (၁၃)

န ဗြဟ္မဏဿ ပရနေယျ မတ္ထိ၊ ဓမ္မေသု နိစ္ဆေယျ သမုဂ္ဂဟီတံ။
တသ္မာ ဝိဝါဒါနိ ဥပါတိဝတ္ထော၊ န ဟိ သေဋ္ဌတော ပဿတိ ဓမ္မမညံ။

ဗြဟ္မဏဿ - မကောင်းမှု အကုသိုလ်ဟူသမျှကို အပပြုပြီး ပယ်ပြီးသော ရဟန္တာအား၊ ပရနေယျံ - သူတပါးက သိစေအပ် ညွှန်ကြားအပ်သည်၏ အဖြစ်သည်၊ ဝါ - ညွှန်ကြားဖွယ်သည်၊ နတ္ထိ - (သစ္စာလေးတန် တရားမှန်ကို သိပြီးဖြစ်သောကြောင့်) မရှိတော့သည် သာတည်း။ ဓမ္မေသု - မိစ္ဆာအယူတရားတို့၌၊ နိစ္ဆေယျ - ကြံစည် ဆုံးဖြတ်၍၊ သမုဂ္ဂဟီတံ - စွဲယူခြင်းသည်လည်း၊ နတ္ထိ - မရှိတော့သည်သာတည်း။

တသ္မာ - ထို့ကြောင့်၊ ဝိဝါဒါနိ - မိစ္ဆာအယူကို စွဲမှီ၍ ငြင်းခုံမှုတို့ကို၊ ဥပါတိ ဝတ္ထော - လွန်မြောက် ကင်းရှင်းလျက် ရှိပေ၏။ ဟိ - လွန်မြောက်ခြင်း၏ အကြောင်း တစ်ပါးကား၊ အညံ - သတိပဋ္ဌာန်စသော ဗောဓိပက္ခိယ အကျင့်မှတစ်ပါးသော၊ ဝါ - အရိယမဂ် အကျင့်မှ တစ်ပါးသော၊ ဓမ္မံ - အကျင့်တရားကို၊ သေဋ္ဌတော - မှန်ကန်မြင့်မြတ်သော တရားအနေဖြင့်၊ န ပဿတိ - မရှုမြင် မထင်မှတ်တော့ပေ၊ ဝါ - မရှုမြင် မထင်မှတ်သောကြောင့်ပေတည်း။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အဖြေဂါထာ (၁၄)

ဇာနဓိ ပဿာမိ တထေဝ ဇတံ၊ ဒိဋ္ဌိယာ ဇကေ ပစ္စေန္နိ သုဒ္ဓိံ။
အဒက္ခိ စေ ကိဉ္စိ တုမဿ တေန၊ အတိသိတွာ အညေန ဝဒန္တိ သုဒ္ဓိံ။

ဇကေ - အချို့ ပုဂ္ဂိုလ်တို့သည်၊ ဇာနဓိ ပဿာမိ - ငါသိသည် ငါမြင်သည်၊ ဇတံ - ဤအရာသည်၊ တထေဝ - ကိုယ်တိုင် အသိအမြင် ဖြစ်သောကြောင့် သိမြင်သည့် အတိုင်း မှန်သည်သာတည်း၊ ဣတိ - ဤသို့ ထင်မြင်ယူဆသော၊ ဒိဋ္ဌိယာ - အယူဖြင့်၊ သုဒ္ဓိံ - ဝဋ်ဆင်းရဲမှ လွတ်မြောက် စင်ကြယ်ခြင်းကို၊ ပစ္စေန္နိ - ယုံကြည် ဆုံးဖြတ် သိမှတ်ကြကုန်၏။

အဒက္ခိ စေ - ထိုသို့ သိမြင်ပြီး ဖြစ်ငြားအံ့၊ ဝါ - ကိုယ်တိုင်သိမြင်ပြီး ဖြစ်ရုံမျှဖြင့် အကယ်၍ စင်ကြယ်လွတ်မြောက်ငြားအံ့၊ တုမဿ - ထိုသို့ သိမြင်သောသူအား၊ တေန - ထို သိမြင်ခြင်းဖြင့်၊ ကိဉ္စိ - အဘယ်ကိစ္စ ပြီးအံ့နည်း။ ဝါ - အဘယ်ကိစ္စမှ မပြီးပါ။ အတိသိတွာ - အမှန်ကို ကျော်လွှားရှောင်ဖယ်၍၊ အညေန - အခြားသော နည်းလမ်း မှားဖြင့်၊ သုဒ္ဓိံ - စင်ကြယ်ခြင်းကို၊ ဝဒန္တိ - ပြောဆိုနေကြကုန်၏။

အဖြေဂါထာ (၁၅)

ပဿံ နရော ဒက္ခတိ နာမရူပံ၊ ဒိသ္မာန ဝါ ဥဿတိ တာနိမေဝ။
ကာမံ ဗဟုံ ပဿတု အပ္ပကံ ဝါ၊ န ဟိ တေန သုဒ္ဓိံ ကုသလာ ဝဒန္တိ။

ပဿံ - ပကတိမျက်စိ အဘိညာဉ်ဉာဏ်တို့ဖြင့် မြင်သော၊ နရော - လူသည်၊ နာမရူပံ - နာမ်ရုပ်ကို၊ ဒက္ခတိ - သာမန်မြင်ရိုးမြင်စဉ်ဖြင့်သာ မြင်လတ္တံ့၊ ဒိသ္မာန ဝါ - ကိုယ်တိုင် မြင်ပြီး၍လည်း၊ တာနိမေဝ - ရိုးရိုးမြင်ထားသော ထို နာမ်ရုပ်တို့ကိုသာလျှင်၊ ဥဿတိ - ဆင်ခြင် ကြံစည်သောစိတ်ဖြင့် သိလတ္တံ့။ ဗဟုံဝါ - များစွာကိုဖြစ်စေ၊ အပ္ပံ ဝါ - အနည်းငယ်ကိုဖြစ်စေ၊ ကာမံ ပဿတု - ပကတိမျက်စိနှင့် လောကီအဘိညာဉ် တို့ဖြင့် အကယ်၍ မြင်သိပါစေ၊ ဟိ - ထိုသို့ပင် ကိုယ်တိုင် မြင်သိသော်လည်း၊ တေန - ထိုသို့ မြင်သိခြင်းဖြင့်၊ သုဒ္ဓိံ - ဝဋ်ဆင်းရဲမှ လွတ်မြောက်စင်ကြယ်ခြင်းကို၊ ကုသလာ - ခန္ဓာ အာယတန စသည်တို့၌ သိမြင်ကျွမ်းကျင်သော (ဘုရားစသော) ပုဂ္ဂိုလ်မြတ် တို့သည်၊ န ဝဒန္တိ - မဟောကြပါကုန်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အဖြေဂါထာ (၁၆)

နိဝိဿဝါဒီ န ဟိ သုဗ္ဗိနာယော၊ ပကပ္ပိတာ ဒိဋ္ဌိပုရက္ခရာနော။
ယံ နိဿိတော တတ္ထ သုဘံ ဝဒါနော၊ သုဒ္ဓိံ ဝဒေါ တတ္ထ တထဒ္ဓသာ သော။

နိဝိဿဝါဒီ - အယူမှား၌ သက်ဝင်စွဲလမ်းလျက် ပြောဟောနေလေ့ရှိသူသည်။
သုဗ္ဗိနာယော - ဆုံးမသွန်သင် ပြုပြင်ပေးရန် လွယ်ကူသည်။ န ဟိ ဟောတိ -
မဖြစ်တော့သည် သာတည်း။ ပကပ္ပိတာ ဒိဋ္ဌိပုရက္ခရာနော - ကြံဆ မှတ်စွဲထားသော
အယူမှားကို ရှေ့သွားပြုလျက် ရှိနေချေသည်။ ဝါ - ကြံဆ မှတ်စွဲထားသော အယူမှား
ကို ရှေ့သွားပြုလျက် ရှိနေသောကြောင့်တည်း။

ယံ - အကြင်အယူ အကြင်ဆရာကို၊ နိဿိတော - မှီခိုအားထားလျက် ရှိ၏။
တတ္ထ - ထိုအယူ ထိုဆရာ၌၊ သုဘံ ဝဒါနော - တင့်တယ်သည် ကောင်းမြတ်သည်ဟု
ဆိုလေ့ ချီးကျူးလေ့ရှိ၏။ သော - ဆုံးမပြုပြင်ရန် မလွယ်ကူသော ထိုသူသည်။ သုဒ္ဓိံ
ဝဒေါ - သူ့အယူဖြင့် စင်ကြယ်ခြင်းကို ဟောပြောနေလျက်၊ တတ္ထ - ထိုအယူ၌၊ တထံ -
သူပြောသည့်အတိုင်းပင် မှန်သည်ကို၊ အဒ္ဓသာ - ထင်မြင်နေလေတော့၏။

အဖြေဂါထာ (၁၇)

န ဗြဟ္မဏော ကပ္ပမုပေတိ သင်္ခါ၊ န ဒိဋ္ဌိသာရီ နပိ ဉာဏဗန္ဓု။
ဉာတ္တာ စ သော သမ္မုတိယော ပုထုဇ္ဇာ၊ ဥပေက္ခတီ ဥဂ္ဂဟာဏန္တိ မညေ။

ဗြဟ္မဏော - မကောင်းမှု အကုသိုလ်ဟူသမျှကို အပပြုပြီး ပယ်ပြီးသော ရဟန္တာ
သည်။ သင်္ခါ-သင်္ခါယ - သိသင့်သမျှကို သိပြီး၍၊ ဝါ - သိပြီးဖြစ်သောကြောင့်၊ ကပ္ပံ -
တဏှာဖြင့် ဒိဋ္ဌိဖြင့် တွေးတော ကြံဆခြင်းသို့၊ န ဥပေတိ - မရောက်တော့သည်
သာတည်း။

န ဒိဋ္ဌိသာရီ - မိစ္ဆာဒိဋ္ဌိနောက်လည်း မလိုက်တော့ပြီ၊ နပိ ဉာဏဗန္ဓု - ဉာဏ်ဖြင့်
ဖွဲ့တွယ်အပ်သော မိတ်ဆွေလည်း မရှိတော့ပြီ။ ဝါ - ဉာဏ်ဖြင့် တဏှာဒိဋ္ဌိကို မိတ်ဖွဲ့
ခြင်းလည်း မရှိတော့ပေ၊ သော - ထို ရဟန္တာသည်၊ ဉာတ္တာ - မှန်စွာ သိပြီး၍၊ ဝါ - မှန်စွာ
သိပြီးဖြစ်သောကြောင့်၊ ပုထုဇ္ဇာ - များစွာသော မိစ္ဆာအယူရှိသူတို့ကြောင့် ဖြစ်ကုန်
သော၊ သမ္မုတိယော စ - သမုတ်ပညတ်ထားသော မိစ္ဆာအယူတို့ကိုလည်း၊ ဥပေက္ခတီ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

- ဂရုမစိုက်ဘဲ လျစ်လျူရှုလျက် ရှိပေ၏။ အညေ - ရဟန္တာနှင့် ဆန့်ကျင်ကွဲပြား အခြားသော ပုဂ္ဂိုလ်တို့သည်၊ ဥဂ္ဂဟဏန္တိ - မြဲမြံစွာ စွဲယူလျက် ရှိကုန်၏။

အဖြေဂါထာ (၁၈)

ဝိဿဇ္ဇ ဂန္ဓာနိ မုနိဓ လောကေ၊ ဝိဝါဒဇာတေသု န ဝဂ္ဂသာရီ။
သန္တော အသန္တေသု ဥပက္ခကော သော၊ အနဂ္ဂဟော ဥဂ္ဂဟဏန္တိ မညေ။

ဣဓ လောကေ - ဤလောက၌၊ မုနိ - မှန်စွာသိပြီးသော ရဟန္တာရဟန်းသည်၊ ဂန္ဓာနိ - သံသရာ၌ ဖွဲ့တွယ်တတ်သော ဂန္ထလေးပါး ကိလေသာ တရားတို့ကို၊ ဝိဿဇ္ဇ - ပယ်စွန့်ပြီး၍၊ ဝါ - ပယ်စွန့်ပြီး ဖြစ်သောကြောင့်၊ ဝိဝါဒဇာတေသု - ဖြစ်သော ငြင်းခုံမှု ရှိသော လူတို့၌၊ ဝါ - အယူအစွဲဖြင့် ကွဲလွဲငြင်းခုံနေကြသော လူတို့၌၊ န ဝဂ္ဂသာရီ - ကွဲလွဲသော အယူနောက်သို့ မလိုက်တော့ပေ။ ဝါ - အယူကွဲသောအားဖြင့် သူတို့ထဲ၌ မပါဝင်တော့ပေ။

သော - ထို ရဟန္တာသည်၊ အသန္တေသု - အယူမှားကိုစွဲလျက် မငြိမ်မသက်သော သူတို့၌၊ သန္တော - အယူစွဲကင်းလျက် ငြိမ်သက်သည်ဖြစ်၍၊ ဥပက္ခကော - အယူစွဲရှိ သူများနှင့် ထိုအယူစွဲတို့ကို လျစ်လျူရှုလျက် ငြိမ်သက်နေပေ၏။ အညေ - ရဟန္တာနှင့် ဆန့်ကျင်ကွဲပြား အခြားသူတို့သည်၊ ဥဂ္ဂဟဏန္တိ - မိစ္ဆာအယူကို မြဲမြံစွာ ယူလျက် ရှိကြကုန်၏။ သော - ထို ရဟန္တာသည်ကား၊ အနဂ္ဂဟော - အယူဝါဒ ဟူသမျှကို အစွဲ မယူ လျစ်လျူရှုလျက်သာ ရှိပေ၏။

အဖြေဂါထာ (၁၉)

ပုဗ္ဗာသဝေ ဟိတွာ နဝေ အကုပ္ပံ၊ န ဆန္ဒဂ္ဂ နောပိ နိဝိဿဝါဒီ။
သ ဝိပုမုတ္တော ဒိဋ္ဌိဂတေဟိ ဝီရော၊ န လိမ္မတိ လောကေ အနတ္တဂရဟိ။

သော - ထို ရဟန္တာပုဂ္ဂိုလ်သည်၊ ပုဗ္ဗာသဝေ - ရှေးအာသဝေတို့ကို၊ ဟိတွာ - ပယ်ပြီး၍၊ နဝေ - အသစ် အာသဝေတို့ကိုလည်း၊ အကုပ္ပံ - မပြုသည်၊ ဟောတိ - ဖြစ်၏။ န ဆန္ဒဂ္ဂ - အလိုဆန္ဒနောက်သို့လည်း မလိုက်ပြီ။ နောပိ နိဝိဿဝါဒီ - မိစ္ဆာ အယူ ဟူသမျှ၌ သက်ဝင်စွဲယူ၍ ပြောဆိုနေခြင်းလည်း မရှိတော့ပြီ။ သော ဝီရော -

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ပညာရှိဖြစ်သော ထို ရဟန္တာသည်၊ ဒိဋ္ဌိဂတေဟိ - အယူမှား ဟူသမျှတို့မှ၊ ဝိပုမုတ္တာ - ကင်းရှင်း လွတ်မြောက်လေပြီ။ လောကေ - လောက၌၊ န လိမ္မတိ - တဏှာဖြင့် မကပ်ငြိတော့ပြီ။ အနတ္တဂရဟိ - မိမိကိုယ်ကိုလည်း မကဲ့ရဲ့ မရှုတ်ချတော့ပြီ။

မြတ်စွာဘုရား၏ နောက်ဆုံးအဖြေဂါထာ (၂၀)

သ သဗ္ဗဓမ္မေသု ဝိသေနိဘူတာ၊ ယံ ကိဉ္စိ ဒိဋ္ဌိ ဝါ သုတံ မုတံ ဝါ။
သ ပန္နဘာရော မုနိ ဝိပုမုတ္တာ၊ န ကပ္ပိယော နူပရတော န ပတ္တိယော။

ယံ ကိဉ္စိ - အမှတ်မရှိ အလုံးစုံသော၊ ဒိဋ္ဌိ ဝါ - မြင်ရသော အရာသည် လည်းကောင်း၊ သုတံ ဝါ - ကြားရသော အရာသည် လည်းကောင်း၊ မုတံ ဝါ - နံလျက် စားသိလျက် ထိသိလျက် ရောက်ရတွေ့ရသော အရာသည်လည်းကောင်း၊ ဝိညာတံ ဝါ - ကြံသိရသော အရာသည်လည်းကောင်း၊ အတ္ထိ - ရှိ၏။

သဗ္ဗဓမ္မေသု - ထို မြင်ရ ကြားရ တွေ့ရ သိရသော တရားအားလုံးတို့၌၊ သ သော - ထို ရဟန္တာသည်၊ ဝိသေနိဘူတာ - သေမင်းစစ်သည် ကင်းလျက်ရှိပေသည်။ သ သော မုနိ - ထို ရဟန္တာရဟန်းသည်၊ ပန္နဘာရော - ချအပ်ပြီးသော ဝန်ထုပ်ဝန်ပိုး ရှိပေပြီ။ ဝါ - ဝန်ထုပ်ဝန်ပိုး ဟူသမျှကို ပယ်ချအပ်ပေပြီ။ ဝိပုမုတ္တာ - ကိလေသာ ဟူသော အနှောင်အဖွဲ့မှလည်း ကင်းရှင်းလွတ်မြောက်ပေပြီ။

သော - ထို ရဟန္တာသည်၊ န ကပ္ပိယော - တဏှာဒိဋ္ဌိဖြင့် ကြံတွေး စွဲယူခြင်း လည်း မရှိတော့ပြီ။ န ဉပရတော - မည်သည့်ဘဝ မည်သည့်ဌာန၌မျှ ပျော်မွေ့ခြင်း လည်း မရှိတော့ပြီ။ န ပတ္တိယော - မည်သို့ ဖြစ်ရပါစေ စသည်ဖြင့် တောင့်တခြင်း လည်း မရှိတော့ပြီ။

မဟာဗျူဟသုတ္တံ နိဋ္ဌိတံ။
မဟာဗျူဟသုတ် ပြီး၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

တုဝဋ္ဌကသုတ် ပါဠိ-နိဿယ

နိမ္မိတဘုရား၏ မေးခွန်းတော်

၁။ ပုစ္ဆာမိ တံ အာဒိစ္စပန္နု၊ ဝိဝေကံ သန္တိပဒ္ဓေ မဟေသိ။
ကထံ ဒိသ္မာ နိဗ္ဗာတိ ဘိက္ခူ၊ အနုပါဒိယာနော လောက သ္မိံ ကိဉ္စိ။

အာဒိစ္စပန္နု - နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၊ တံ - အရှင်ဘုရား ကို၊ ပုစ္ဆာမိ - မေးလိုပါ၏။ မဟေသိ - မြတ်သော သီလအစရှိသော ဂုဏ်ကျေးဇူးတို့ကို ရှာမှီးတော်မူပြီးသော မြတ်စွာဘုရား၊ ဘိက္ခူ - ရဟန်းသည်၊ ဝိဝေကံ စ - ဆိတ်ငြိမ်သော တရား (၃-ပါး) ကို လည်းကောင်း၊ သန္တိပဒ္ဓေ - အငြိမ်းဓာတ် နိဗ္ဗာန်တရားကို လည်း ကောင်း၊ ဝါ - ငြိမ်းကြောင်းတရားကိုလည်းကောင်း၊ ကထံ ဒိသ္မာ - အဘယ်သို့ သိမြင်၍၊ နိဗ္ဗာတိ - ရာဂစသော ကိလေသာငြိမ်းသည့် အလိုအားဖြင့် ငြိမ်းပါသနည်း၊ ဝါ - ရာဂ စသည်ကို ငြိမ်းစေပါသနည်း။ လောကသ္မိံ - လောကထဲ၌၊ ကိဉ္စိ - တစ်စုံတစ်ခုကိုမျှ၊ အနုပါဒိယာနော - မစွဲလမ်းမှု၍၊ ဝါ - အစွဲအလမ်းကင်းလျက်၊ နိဗ္ဗာတိ - ငြိမ်းပါသနည်း၊ ဝါ - ငြိမ်းစေပါသနည်း။

ဗုဒ္ဓမြတ်စွာဘုရား၏ အဖြေတော်

၂။ မူလံ ပပဉ္စသင်္ခါယ၊ မန္တာ 'အသ္မိတိ' တိ သဗ္ဗ'မုပရန္တေ။
ယာ ကာစိ တဏှာ အဇ္ဈတ္တံ၊ တာသံ ဝိနယာ သဒါ သတော သိက္ခေ။

မုနိ - နိမ္မိတ ရုပ်ပွားမြတ်ဘုရား၊ ပပဉ္စသင်္ခါယ - နယ်ချဲ့လျက် ဖင့်နွဲ့ကြာမြင့်စေ တတ်သောကြောင့် ပပဉ္စမည်သော တရားအစု၏၊ မူလံ - အရင်းအမြစ်ကို လည်းကောင်း၊ အသ္မိတိ - ငါဖြစ်သည်ဟု ထင်မှားလျက် ထောင်လွှားတက်ကြွသည့် မာနကိုလည်း ကောင်း၊ မန္တာ မန္တာယ - သိသောပညာဖြင့်၊ ဝါ - ပညာဖြင့် သိမြင်၍၊ သဗ္ဗ - အလုံးစုံကို၊ ဥပရန္တေ - ဖြစ်ခွင့် ပယ်ရှားလျက် မြစ်တားချုပ်ငြိမ်း စေရာ၏။ အဇ္ဈတ္တံ - မိမိသန္တာန်၌၊ ဝါ - မိမိ၏စိတ်၌၊ ယာကာစိ တဏှာ - အမှတ်မရှိ အလုံးစုံသော တဏှာတို့သည်၊ ဥပဇ္ဇေယျံ - အကြောင်းညီညွတ်သောအခါ ဖြစ်နိုင်ကုန်၏။ တာသံ - အကြောင်းညီညွတ်လျှင် ဖြစ်နိုင် သော တဏှာအားလုံးတို့ကို၊ ဝိနယာ ဝိနယာယ -

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ပယ်ဖျောက်ရန် အလိုငှာ၊ သဒါ - နေ့ ရောညဉ့်ပါ အခါခပ်သိမ်း၊ သတော - အမှတ်ရလျက်၊ သိက္ခေ - ကျင့်သုံးနေရာတော့ သတည်း။

မိမိဂုဏ်, ဆရာဂုဏ်ဖြင့် မာနမတက်ပါလင့်

၃။ ယံ ကိဉ္စိ ဓမ္မ မဘိဇ္ဇာ၊ အဇ္ဈတ္တံ အထ ဝါပိ ဗဟိဒ္ဓါ။
န တေန ထာမံ ကုဗ္ဗေထ၊ န ဟိ သာ နိဗ္ဗုတိ သတံ ဝုတ္တာ။

အဇ္ဈတ္တံ ဝါ - မိမိသန္တာန်၌သော် လည်းကောင်း၊ အထ - ထို့ပြင်၊ ဗဟိဒ္ဓါ ဝါ - အပြင်ပဖြစ်သော ဆရာသမားသန္တာန်၌သော် လည်းကောင်း၊ ယံ ကိဉ္စိ ဓမ္မ - အမှတ်မရှိ တစ်စုံတစ်ခုသော ဂုဏ်ကျေးဇူးတရားကို၊ အဘိဇ္ဇာ - တွေ့သိနေရာ၏၊ အပိ - ထိုသို့ပင် တွေ့သိနေသော်လည်း၊ တေန - ထို မိမိဂုဏ် ဆရာဂုဏ်ဖြင့်၊ ထာမံ - မာန်ထောင်ခြင်း ဆိုသည့် စွမ်းအားကို၊ န ကုဗ္ဗေထ - မပြုရာ မဖြစ်စေရာ။ ဟိ - မာနကို ပယ်သတ်ရသည့် အကြောင်းကား၊ သာ - ထိုသို့ မာန်တက်ခြင်းကို၊ သတံ - ဘုရားအစရှိသော သူတော် ကောင်းတို့က၊ နိဗ္ဗုတိ - ငြိမ်းအေးသော တရားဟူ၍၊ န ဝုတ္တာ - မဟောအပ် မဆိုအပ်။

မာန သုံးမျိုးလုံးကို ပယ်ရန်

၄။ သေယျော န တေန မညေယျ၊ နိစေယျော အထ ဝါပိ သရိက္ခော။
ဖုဠော အနေကရပေဟိ၊ နာ'တုမာနံ ဝိကပ္ပယံ တိဠော။

တေန - ထို မိမိဂုဏ် ဆရာဂုဏ်ဖြင့်၊ သေယျော - ငါက သူ့ထက်မြတ်သည် ဟူ၍သော် လည်းကောင်း၊ နိစေယျော - ငါက သူ့အောက်နိမ့်သည် ယုတ်ညံ့သည် ဟူ၍ သော်လည်းကောင်း၊ အထ - ထို့ပြင်၊ သရိက္ခော ဝါပိ - တန်းတူပင် ဟူ၍သော် လည်းကောင်း၊ န မညေယျ - မအောက်မေ့ မထင်မှတ်ရာ။ အနေကရပေဟိ - အမျိုးမျိုး သောအာရုံသဘောတို့နှင့်၊ ဖုဠော - တွေ့လတ်သော်၊ အာတုမာနံ ဝိကပ္ပယံ - (ငါမြင်သည်၊ ငါကြားသည် စသည်ဖြင့်) အတ္တကောင် ငါကောင်ဟု ကြံဆစွဲလမ်းလျက်၊ န တိဠော - မတည်ရာ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အဇ္ဈတ္တဋ္ဌိသာ ငြိမ်းစေရမယ်

၅။ အဇ္ဈတ္တ မေဂ ပသမေ၊ န အညတော ဘိက္ခု သန္တိ မေသေယျ။
အဇ္ဈတ္တံ ဥပသန္တဿ၊ နတ္ထိ အတ္တာ ကုတော နိရတ္တာ ဝါ။

ဘိက္ခု - ရဟန်းသည်၊ အဇ္ဈတ္တ မေဂ - ကိုယ်တွင်းသန္တာန်ဋ္ဌိသာလျှင်၊ ဥပသမေ - ငြိမ်းစေရာ၏။ အညတော - သတိပဋ္ဌာန်စသည်မှတစ်ပါးသောနည်းဖြင့်၊ သန္တိ - ကိလေသာ ငြိမ်းခြင်းကို၊ န မေသေယျ - မရှာမှီးရာ။ အဇ္ဈတ္တံ ဥပသန္တဿ - ကိုယ်တွင်းဋ္ဌိ ကိလေသာ ငြိမ်းသောသူမှာ၊ အတ္တာ - အမြဲတည်ရှိနေသည်ဟု ထင်မှတ်စွဲလမ်းစရာ အတ္ထကောင် ငါကောင်သည်၊ နတ္ထိ - မရှိတော့ပြီ၊ နိရတ္တာ ဝါ - သေပြီးလျှင် အတ္ထကောင် ငါကောင် မရှိ တော့ပြီဟု ထင်မှတ်စွဲလမ်းဖွယ်သည်လည်း၊ ကုတော - အဘယ်မှာ ရှိတော့အံ့နည်း။

သမုဒ္ဒရာအလယ် ရေပြင်လို တည်ငြိမ်စေရမယ်

၆။ မဇ္ဈေ ယထာ သမုဒ္ဒဿ၊ ဦမိ နော ဇာယတိ ဌိတော ဟောတိ။
ဧဝံ ဌိတော အနေဇဿ၊ ဥဿဒံ ဘိက္ခု န ကရေယျ ကုဟိန္ဒိ။

သမုဒ္ဒဿ မဇ္ဈေ - သမုဒ္ဒရာ၏ အလယ်၌၊ ဦမိနော ဇာယတိ - လှိုင်းမရှိ၊ ဌိတော ဟောတိ ယထာ - ရေသည် တည်ငြိမ်နေသကဲ့သို့၊ ဧဝံ - ဤအတူပင်၊ အနေဇေ - လှုပ်ရှားတတ်သည့် တဏှာကင်းသည်ဖြစ်၍၊ ဌိတော - အကောင်းအဆိုး အာရုံများကြောင့် အလှုပ်အရှားမရှိဘဲ တည်ငြိမ်နေသည်၊ အဿ - ဖြစ်ရာ၏။ (တထာဘာဝါယ - ထိုသို့ တည်ငြိမ်စွာ နေနိုင်ရန်) ဘိက္ခု - ရဟန်းသည်၊ ဥဿဒံ - ရာဂစသည်တို့၏ စည်ပင် ပွားများခြင်းကို၊ ကုဟိန္ဒိ - ကိုယ်တွင်းကိုယ်ပ တစ်စုံတစ်ရာ၌မျှ၊ န ကရေယျ - မပြုရာ မဖြစ်စေရာ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

နိမ္မိတဘုရားရှင်၏ တောင်းပန်ချက်

၇။ အင်္ဂုတ္တယံ ဝိဝဋ္ဌစက္ခု၊ သက္ခိဓမ္မံ ပရိဿယ ဝိနယံ။
ပဋိပဒံ ဝဒေဟိ ဘဒ္ဒန္တေ၊ ပါတိမောက္ခံ အထ ဝါပိ သမာဓိ။

ဝိဝဋ္ဌစက္ခု - ပွင့်လင်းသော မျက်စိငါးပါးနှင့် ပြည့်စုံတော်မူပေသော အရှင်ဘုရား၊
တံ - အရှင်ဘုရားသည်၊ ပရိဿယ ဝိနယံ - ဘေးရန်ဟူသမျှကို
ပယ်ရှားဖျက်ဆီးတတ်သော၊ သက္ခိဓမ္မံ - မျက်မြင်ကိုယ်တွေ့ ဉာဏ်တွေ့တရားကို၊
အင်္ဂုတ္တယံ - ဟောကြားတော် မူပါပေပြီ။

ဘဒ္ဒန္တေ - အရှင်ဘုရား၊ တံ - အရှင်ဘုရားသည်၊ ပဋိပဒံ - မျက်မြင်ကိုယ်တွေ့
ဉာဏ်တွေ့တရား၏ အခြေခံအကျင့်ကို၊ ဝဒေဟိ - ဟောတော်မူပါဦးလော့၊ (ဘယ်လို
အကျင့်ကို ဟောရမှာလဲဆိုတော့) ပါတိမောက္ခံ - (သူ့ကိုစောင့်ရှောက်လျှင်
စောင့်သူကို အပါယ်ဘေး သံသရာဘေးတို့မှ လွတ်မြောက်စေတတ်သော)
ပါတိမောက္ခံ သီလအကျင့် ကို လည်းကောင်း၊ အထ - ထို့ပြင်၊ သမာဓိ ဝါပိ - စိတ်ကို
မပျံ့လွင့်အောင် ကောင်းစွာ ထားတတ်သော (စိတ်တည်ငြိမ်မှု) သမာဓိအကျင့်ကို
လည်းကောင်း၊ ဝဒေဟိ - ဟော ကြားတော် မူပါဦးလော့။

စက္ခုန္တေ စောင့်စည်းရေး

၈။ စက္ခုဟိ နေဝ လောလ သ၊ ဂါမကထာယ အာဝရယေ သောတံ။
ရသေစ နာနဂိဇ္ဈေယျ၊ န စ မမာယေထ ကိဉ္စိ လောကသ္မိ။

ဘိက္ခု - သံသရာဘေးကို ရှုမြင်သောရဟန်းသည်၊ စက္ခုဟိ - မျက်စိတို့ဖြင့်၊
လောလော - လျှပ်ပေါ် လော်လည်သည်၊ နေဝအဿ - မဖြစ်ရာသည်သာတည်း။

ဂါမကထာယ - ရွာစကား အရပ်စကားမှ၊ သောတံ - နားကို၊ အာဝရယေ -
တားမြစ် စောင့်စည်းရာ၏။ ရသေစ - အရသာ၌လည်း၊ န အနဂိဇ္ဈေယျ - မမက်မော
မတွယ်တာ ရာ။ လောကသ္မိ - လောက၌၊ ကိဉ္စိ - တစ်စုံတစ်ခုကိုမျှ၊ န စ မမာယေထ -
မြတ်နိုးသမှု မပြုရာသည်သာတည်း။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ဒုက္ခတွေ့ရင် မညည်းနဲ့ ရှုမှတ်ပယ်ပါ

၉။ ဖဿန ယဒါ ဖုဋ္ဌဿ၊ ပရိဒေဝံ ဘိက္ခု န ကရေယျ ကုဟိဋ္ဌိ။
ဘဝဉ္စ နာဘိ ပတ္ထေယျ၊ ဘေရဝေသု စ န သမ္ပဝေဓေယျ။

ဘိက္ခု - သံသရာဘေးကို ရှုမြင်သောရဟန်းသည်၊ ဝါ - သံသရာဘေးကို မျှော်တွေး ရွံ့ကြောက်၍ လွတ်မြောက်ရန် ကျင့်နေသော ပုဂ္ဂိုလ်သည်၊ ယဒါ - အကြင်အခါ၌၊ ဖဿန - အတွေ့ဆိုးဖြင့်၊ ဖုဋ္ဌာ - တွေ့ရသည်၊ အဿ - ဖြစ်ရာ၏၊ တဒါ - ထိုသို့ တွေ့ရသောအခါ၌၊ ကုဟိဋ္ဌိ - တစ်စုံတစ်ရာကိုမျှ၊ ဝါ - တစ်စုံတစ်ခုသော အကြောင်း ကြောင့်မျှ၊ ပရိဒေဝံ - ငိုကြွေးမြည်တမ်းခြင်း ညည်းညူခြင်းကို၊ န ကရေယျ - မပြုရာ။

ဘဝဉ္စ - ကာမဘဝ ရူပဘဝ အရူပဘဝ ဟူသော ဘဝသုံးပါးကိုလည်း၊ န အဘိ ပတ္ထေယျ - မတောင့်တရာ။

ဘေရဝေသု စ - တွေ့ကြုံရမည့် ဘေးတို့ကြောင့်လည်း၊ န သမ္ပဝေဓေယျ - မတုန်လှုပ်ရာ။

ပစ္စည်းပိုသိမ်းထားမှု သန္နိဓိ ကင်းရမည်

၁၀။ အန္ဓာန မထော ပါနာနံ၊ ခါဒနီယာနံ အထောပိ ဝတ္ထာနံ။
လဒ္ဓါ န သန္နိဓိံ ကယိရာ၊ န စ ပရိတ္တသေ တာနိ အလဘာမာနော။

ဘိက္ခု - ရဟန်းသည်၊ အန္ဓာနံ - ဆွမ်းတို့ကိုလည်းကောင်း၊ အထော - ထို့ပြင်၊ ပါနာနံ - အဖော်တို့ကိုလည်းကောင်း၊ ခါဒနီယာနံ - ခဲဖွယ်တို့ကိုလည်းကောင်း၊ အထောပိ - ထို့ပြင်လည်း၊ ဝတ္ထာနံ - အဝတ်အထည် သင်္ကန်းတို့ကို လည်းကောင်း၊ လဒ္ဓါ - ရပြီးဖြစ်၍၊ သန္နိဓိံ - သိုမှီးသိမ်းထားခြင်းကို၊ န ကယိရာ - မပြုရာ။ တာနိ - ထို စားသောက် ဖွယ်နှင့်ညီအဝတ်တို့ကို၊ အလဘာမာနော - မရသော်လည်း၊ န ပရိတ္တသေ - မပူပန် မကြောက်ရာ၊ မစိုးရိမ်ရာ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

အခြေခံများနှင့်တကွ သမာဓိအကျင့်

၁၁။ ဈာယီ န ပါဒလောလဿ၊ ဝိရမေ ကုက္ကုစ္စာ နပ္ပမဇ္ဇေယျ။
အတာ သနေသု သယနေသု၊ အပ္ပသဒ္ဓေသု ဘိက္ခု ဝိဟရေယျ။

ဘိက္ခု - သံသရာဘေးကို ရှုမြင်သော ရဟန်းသည်၊ ဈာယီ - သမထ နိမိတ်အာရုံကို ကပ်၍ ရှုသောအားဖြင့် ဈာန်ဝင်စားလေ့ရှိသည်။ ဝါ - သဘောလက္ခဏာ အနိစ္စလက္ခဏာ စသည်ကို ကပ်၍ရှုသောအားဖြင့် ဝိပဿနာဈာန် (မဂ်ဖိုလ်ဈာန်) ကို ဝင်စားလေ့ရှိသည်။ အဿ - ဖြစ်ရာ၏။ ပါဒလောလော - ခြေတိုဖြင့် လှုပ်ပေါ်လှုပ်ရှား အသွားအလာ များသည်။ န အဿ - မဖြစ်ရာ။ ကုက္ကုစ္စာ - ကုက္ကုစ္စမှ၊ ဝိရမေ - ရှောင်ကြဉ်ရမည်။ နပ္ပမဇ္ဇေယျ - မမေ့ရပါ။ အထ - ထိုပြင်၊ ဘိက္ခု - သံသရာဘေးကို ရှုမြင်သော ရဟန်းသည်။ အပ္ပသဒ္ဓေသု - အသံနည်း၍ တိတ်ဆိတ်ကုန်သော၊ အာသနေသု - နေရာ တို့၌၊ သယနေသု - အိပ်ရာတို့၌၊ ဝိဟရေယျ - နေရာ၏။

အအိပ်နည်းပါး အနိုးများလျက် ကြိုးစားနေသင့်

၁၂။ နိဗ္ဗန္တံ န ဗဟုလီကရေယျ၊ ဇာဂရိယံ ဘဇေယျ အာတာပီ။
တန္တိ ဗာယံ ဟဿံ ခိန္နံ၊ မေထုနံ ဝိပ္ပဇဟေ သဝိဘူသံ။

နိဗ္ဗန္တံ - အိပ်ခြင်းကို၊ န ဗဟုလီကရေယျ - များစွာမပြုရာ၊ အာတာပီ - ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော လုံ့လ ရှိသည်ဖြစ်၍၊ ဇာဂရိယံ - နိုးကြားခြင်းကို၊ ဘဇေယျ - ချဉ်းကပ်မှီဝဲ စွဲမြဲဖြစ်ပွား စေရာ၏။ တန္တိ - ပျဉ်းရိခြင်းကို၊ ဝိပ္ပဇဟေ - ပယ်ရမည်၊ ဗာယံ - လှည့်စားခြင်းကို၊ ဝိပ္ပဇဟေ - ပယ်ရမည်၊ ဟဿံ - ရယ်မောခြင်းကို လည်းကောင်း၊ ခိန္နံ - ကစားခြင်းကို လည်းကောင်း၊ ဝိပ္ပဇဟေ - ပယ်ရမည်၊ သဝိဘူသံ - အလှအပ ပြင်ဆင်ခြင်းနှင့်တကွသော၊ မေထုနံ - မေထုန်အမှုကို၊ ဝိပ္ပဇဟေ - ပယ်ရမည်။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ဗေဒင်ဟော ဆေးကု မပြုရှောင်ကြဉ် သူတော်စင်

၁၃။ အာထဗ္ဗဏံ သုပိနံ လက္ခဏံ၊ နော ဝိဒဟေ အထောပိ နက္ခတ္တံ။
ဝိရတဉ္စ ဂဗ္ဘ ကရဏံ၊ တိကိစ္ဆံ မာမကော န သေဝေယျ။

မာမကော - ဘုရား တရား သံဃာကို မြတ်နိုးသော ရဟန်းသည်၊ အာထဗ္ဗဏံ - အာထဗ္ဗဏမန္တန်ကို၊ နော ဝိဒဟေ - မစီရင် မပြုလုပ်ရာ။ သုပိနံ - အိပ်မက်၏ အကျိုးအပြစ် ဟောခြင်းကိုလည်းကောင်း၊ လက္ခဏံ - လက္ခဏာ အမျိုးမျိုး၏ အကျိုးအပြစ် ဟောခြင်းကို လည်းကောင်း၊ နော ဝိဒဟေ - မစီရင် မပြုလုပ်ရာ။ အထောပိ - ထိုပြင်လည်း၊ နက္ခတ္တံ - နက္ခတ်အယှဉ်၏ အကျိုးအပြစ် ဟောခြင်းကိုလည်းကောင်း၊ နော ဝိဒဟေ - မစီရင် မပြုလုပ်ရာ။ ဝိရတဉ္စ - သားငှက်မြည်သံ အကျိုးအပြစ် ဟောခြင်းကိုလည်းကောင်း၊ ဂဗ္ဘကရဏံ - ကိုယ်ဝန်တည်ရေး ဆေးပေးခြင်းကို လည်းကောင်း၊ တိကိစ္ဆံ - ဆေးကုခြင်း ကို လည်းကောင်း၊ မာမကော - ဘုရား တရား သံဃာကို မြတ်နိုးသောရဟန်းသည်၊ န သေဝေယျ - မမှီဝဲရာ။

ကဲ့ရဲ့သံ ချီးမွမ်းသံ သည်းခံနိုင်ပါစေ

၁၄။ နိန္ဒာယ နပ္ပဝေဓေယျ၊ န ဥန္တမေယျ ပသံသိတော ဘိက္ခု။
လောဘံ သဟ မစ္ဆရိယေန၊ ကောဓံ ပေသုဏိယဉ္စ ပနဒေယျ။

ဘိက္ခု - ရဟန်းသည်၊ နိန္ဒာယ - သူတစ်ပါးတို့က ကဲ့ရဲ့ခြင်းကြောင့်၊ နပ္ပဝေဓေယျ - စိတ်ဓာတ်တွန့်ဆုတ် မတုန်လှုပ်ရာ။ ပသံသိတော - အချီးမွမ်းခံရလျှင် လည်း၊ န ဥန္တမေယျ - ဝမ်းသာ လှုပ်ရွှ မတက်ကြွရာ။ သဟ မစ္ဆရိယေန - ဝန်တိုခြင်း နှင့်တကွ၊ လောဘံ - လိုချင်တပ်မက်သည့်လောဘကိုလည်းကောင်း၊ ကောဓံ - အမျက်ဒေါသကိုလည်းကောင်း၊ ပေသုဏိယဉ္စ - ကုန်းချောစကားကို လည်းကောင်း၊ ပနဒေယျ - ပယ်ချရာ၏။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ရဟန်းကောင်း အရောင်းအဝယ် မပြုရ၊ ကဲ့ရဲ့ဖွယ်အမှု မပြုရ၊ ငြိတွယ်ရွာ၌ မပြုရ၊

၁၅။ ကာယဝိက္ကယေ န တိဋ္ဌေယျ၊ ဥပဝါဒံ ဘိက္ခု န ကရေယျ ကုဟိဉ္စိ။
ဂါမေ စ နာဘိသဇ္ဇေယျ၊ လာဘကမ္မာ ဇနံ န လပယေယျ။

ဘိက္ခု - ရဟန်းသည်၊ ကာယဝိက္ကယေ - ရောင်းဝယ်မှု၌၊ န တိဋ္ဌေယျ - မတည်ရာ။ ဘိက္ခု - ရဟန်းသည်၊ ဥပဝါဒံ - သူတပါးတို့က ကဲ့ရဲ့ဖွယ် အမှုကို၊ ကုဟိဉ္စိ - တစ်စုံတစ်ရာ ၌မျှ၊ န ကရေယျ - မပြုရ။ ဂါမေ စ - ရွာ၌လည်း၊ န အဘိသဇ္ဇေယျ - မကပ်ငြိ မတွယ်တာရာ။ လာဘကမ္မာ - လာဘ်လာဘကို ရလိုသဖြင့်၊ ဇနံ - ဒကာ ဒကာမကို၊ န လပယေယျ - နူးညံ့သာယာ သွေးဆောင်ကာဖြင့် မပြောမဆိုရာ။

အကြွေးအဝါ ကင်းပါစေ

၁၆။ န စ ကတ္တိတာ သိယာ ဘိက္ခု၊ န စ ဝါစံ ပယုတ္တံ ဘာသေယျ။
ပါပုတ္တိယံ န သိက္ခေယျ၊ ကထံ ဝိဂ္ဂါဟိကံ န ကထယေယျ။

ဘိက္ခု - ရဟန်းသည်၊ ကတ္တိတာ စ - ကြွေးဝါသည်လည်း၊ န သိယာ - မဖြစ်ရာ။ ပယုတ္တံ - ပစ္စည်းလေးပါးနှင့်စပ်သော၊ ဝါ - ပစ္စည်းလေးပါး ရရေးနှင့်စပ်သော၊ ဝါစံ စ - စကားကိုလည်း၊ န ဘာသေယျ - မပြောမဆိုရာ။ ပါပုတ္တိယံ - ကြမ်းကြုတ်ခြင်းကို၊ န သိက္ခေယျ - မပြုကျင့်ရာ။ ဝိဂ္ဂါဟိကံ ကထံ - ငြင်းခုံစကားကို၊ န ကထ ယေယျ - မပြော မဆိုရာ။

မှသာဝါဒမှ ကြည်ရှောင်ရမည်

၁၇။ မောသဝဇ္ဇေ န နိယေထ၊ သမ္ပဇာနော သဌာနိ န ကယိရာ။
အထ ဇီဝိတေန ပညာယ၊ သီလဗ္ဗတေန နာညမတိမညေ။

ဘိက္ခုနာ - ရဟန်းသည်၊ မောသဝဇ္ဇေ - မဟုတ်မမှန်သည်ကို ပြောဆိုခြင်း၌၊ န နိယေထ - မိမိကိုယ်ကို မဆောင်အပ်ရာ။ ဝါ - မိမိစိတ်ကို မဆောင်ပို့ရာ။ သမ္ပဇာနော - မိမိမှာ မရှိမှန်း သိပါလျက်၊ သဌာနိ - ရှိသယောင် ဟန်ဆောင်၍ ကောက်ကျစ်စဉ်းလဲ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

သော ပြောဆိုမှုတို့ကို၊ န ကယိရာ - မပြုရာ။ အထ - ထို့ပြင်၊ ဇီဝိတေန - အသက်မွေးမှုဖြင့် လည်းကောင်း၊ ပညာယ - အသိဉာဏ်ပညာဖြင့် လည်းကောင်း၊ သီလဗ္ဗတေန - သီလနှင့် ကျင့်ဝတ်ဖြင့် လည်းကောင်း၊ အညံ - သူတပါးကို၊ န အတိမညေ - မထိမဲ့မြင် မပြုရာ။

စွပ်စွဲ ကဲ့ရဲ့ခံရသော်လဲ အကြမ်းပတမ်း မချေပလင့်

၁၈။ သုတ္တာ ရူပသိတော ဗဟံ ဝါစံ၊ သမကာနံ ဝါ ပုထုဇနာနံ။
ဖရုသေန နေ န ပဋိဝဇ္ဇာ၊ န ဟိ သန္တော ပဋိသေနိ ကရောန္တိ။

သမကာနံ ဝါ - ရဟန်းတို့၏သော်လည်းကောင်း၊ ပုထုဇနာနံ ဝါ - လူအများ တို့၏ သော်လည်းကောင်း၊ ဗဟံ ဝါစံ - များစွာသော ကဲ့ရဲ့စွပ်စွဲ စကားကို၊ သုတ္တာ - ကြားရသော် လည်း၊ ရူပသိတော - ကဲ့ရဲ့စွပ်စွဲ ခံရသော ရဟန်းသည်၊ နေ - ထို ကဲ့ရဲ့စွပ်စွဲသူတို့ကို၊ ဖရုသေန - ကြမ်းတမ်းသောစကားဖြင့်၊ န ပဋိဝဇ္ဇာ - တုံ့ပြန်၍ မပြောဆို မချေပရာ။ ဟိ - မချေပသင့်ခြင်း၏ အကြောင်းကား၊ သန္တော - ကိလေသာငြိမ်းသော သူတော်ကောင်းတို့ သည်၊ န ပဋိသေနိ ကရောန္တိ - တုံ့ပြန်တိုက်ခိုက်ခြင်းကို မပြုကြကုန်၊ ဝါ - တုံ့ပြန် တိုက်ခိုက်ရိုး မရှိကြသောကြောင့် ပေတည်း။

အမြဲမပြတ် ရှုမှတ်ကျင့်ပါ

၁၉။ ဧတဉ္စ ဓမ္မမညာယ၊ ဝိစိနံ ဘိက္ခု သဒါ သတော သိက္ခေ။
သန္တိတိ နိဗ္ဗုတိံ ဉတ္တာ၊ သာသနေ ဂေါတမဿ န ပမဇ္ဇေယျ။

ဧတဉ္စ ဓမ္မ မညာယ - ယခု ဟောခဲ့သော သီလ သမာဓိ အကျင့်တရားကို သိနားလည်ပြီး၍လည်း၊ ဘိက္ခု - သံသရာဘေးကို ရှုမြင်၍ သံသရာမှ လွတ်မြောက်ရန် ရည်သန် ကျင့်သုံးနေသော ရဟန်းသည်၊ ဝိစိနံ - စူးစမ်းဆင်ခြင်လျက်၊ သဒါ - နေ့ရော ညဉ့်ပါ အခါခပ်သိမ်း၊ သတော - ဖြစ်တိုင်းသော ရုပ်နာမ်ကို အမှတ်ရလျက်၊ သိက္ခေ - ကျင့်ရာတော့ သတည်း။ နိဗ္ဗုတိံ - ကိလေသာ၏ ငြိမ်းခြင်းကို၊ သန္တိတိ - အငြိမ်းဓာတ် နိဗ္ဗာန်ဟူ၍၊ ဉတ္တာ - သိ၍၊ ဂေါတမဿ -ဂေါတမ (ဘုရား) ၏၊ သာသနေ - အဆုံးအမ သာသနာ၌၊ န ပမဇ္ဇေယျ - မမေ့ရာ။

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

မမေ့မလျော့ ကျင့်သင့်ပုံ

၂၀။ အဘိဘူ ဟိ သော အနဘိဘူတော၊ သက္ခိဓမ္မ မနီတိဟ မဒ သမီ။
တသ္မာ ဟိ တ သာ ဘဂဝတော သာသနေ၊ အပ္ပမတ္တာ သဒါ နမ သမ မနသိက္ခေ။

ဟိ - ဂေါတမဘုရား၏ သာသနာ၌ မမေ့မလျော့ ကျင့်သင့်ခြင်း၏ အကြောင်းကား၊ သော - ထို ဂေါတမဘုရားသည်၊ အဘိဘူ - အဆင်းအာရုံတို့ကို လွှမ်းမိုးနိုင်ပေ၏၊ အနဘိဘူတော - အာရုံ ၆-ပါးတို့၏ လွှမ်းမိုးခြင်းကို မခံရပေ၊ အနီတိဟံ - ဤသို့ ဖြစ်သတတ်ဟု ဆိုရုံမျှ သိရုံမျှဖြင့် ကိစ္စမပြီးသော၊ သက္ခိဓမ္မ - ကိုယ်တိုင် မျက်မှောက် တရားကို၊ အဒသမီ - မြင်လေပြီ။

တသ္မာ ဟိ - ထိုသို့ ကိုယ်တိုင်မျက်မှောက် တွေ့မြင်အပ်သော တရားကို တွေ့မြင်ပြီး ဖြစ်သောကြောင့်ပင်လျှင်၊ တသာ ဘဂဝတော - ထို ဂေါတမဘုရား၏၊ သာသနေ - သာသနာတော်၌၊ အပ္ပမတ္တာ - မမေ့မလျော့သည်ဖြစ်၍၊ သဒါ - နေ့ရော ညဉ့်ပါ အခါခပ်သိမ်း၊ န မသမံ - ရှိခိုးလျက်၊ အနသိက္ခေ - ရိုသေလိုက်နာ ကျင့်သုံးသွားရာ တော့သတည်း။

တုဝဇ္ဇကသုတ္တံ နိဋ္ဌိတံ။
တုဝဇ္ဇကသုတ် ပြီး၏။

နတ်တို့အား တိုက်တွန်းခြင်း

သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါစ ဗြဟ္မဇနော။
 ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
 သဗ္ဗေ တံ အနမောဒိတွာ၊ သမဂ္ဂါ သာသနေရတာ။
 ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။
 သာသနဿ စ လောကဿ၊ ဝုဇီ ဘဝတု သဗ္ဗဒါ။
 သာသနမ္ပိစ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
 သဒ္ဓိံ ဟောန္တု သုခိသဗ္ဗေ၊ ပရိဝါရေဟိ အတ္တဇနော။
 အနိယာ သုမနာ ဟောန္တု၊ အဝေရာ သုမနာ ဟောန္တု၊
 အဗျာပဇ္ဇာ သုမနာ ဟောန္တု၊ အသောက သုမနာ ဟောန္တု။
 သဟသဗ္ဗေဟိ ဉာတိဘိ။

သဗ္ဗေသု - အလုံးစုံကုန်သော၊ စက္ကဝါဠေသု - စကြဝဠာအပေါင်း တိုက်တစ်
 သောင်းတို့၌၊ သဗ္ဗေ - ခပ်သိမ်းကုန်သော၊ ယက္ခာ စ - ဘီလူးတို့သည် လည်း
 ကောင်း၊ ဒေဝါ စ - နတ်တို့သည် လည်းကောင်း၊ ဗြဟ္မဇနော စ - ဗြဟ္မာတို့သည်
 လည်းကောင်း၊ အမှေဟိ - ငါတို့သည်၊ သဗ္ဗသမ္ပတ္တိသာဓကံ - အလုံးစုံသော
 စည်းစိမ်ချမ်းသာကို ပြီးမြောက်စေတတ်သော၊ ယံ ပုညံ - အကြင်ကောင်းမှုကို၊ ကတံ -
 ပြုအပ်ပြီ။

တံ ပုညံ - ထိုကောင်းမှုကို၊ အနမောဒိတွာ - ဝမ်းမြောက်ကြကုန်လျက်၊ သမဂ္ဂါ
 - ညီညွတ်ကြ ကုန်လျက်၊ သာသနေ - ဘုရားအဆုံးအမ သာသနာ တော်မြတ်၌၊
 ရတာ - မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ကြကုန်သည်၊ ဟောန္တု - ဖြစ်ကြပါစေကုန်
 သတည်း၊ ဝိသေသတော - အထူးအားဖြင့်၊ အာရက္ခာသု - လူသား တို့ဝယ် ကွယ်ကာ
 စောင့်ရှောက်မှု၌၊ ပမာဒရဟိတာ - မေ့လျော့ခြင်းမှ ကင်းကြကုန် သည်၊ ဟောန္တု -
 ဖြစ်ကြပါစေကုန်သတည်း။

သာသနဿ စ - မြတ်စွာဘုရား သာသနာတော်၏ လည်းကောင်း၊ လောက
 ဿစ - သတ္တဝါအပေါင်း၏ လည်းကောင်း၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ ဝုဇီ - တိုးတက်
 ကြီးပွားခြင်းသည်၊ ဘဝတု - ဖြစ်ပါစေသတည်း။ သာသနမ္ပိ စ - သာသနာ တော်ကို

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

လည်းကောင်း၊ လောကဉ္စ - သတ္တဝါအပေါင်းကို လည်းကောင်း၊ ဒေဝါ - နတ်အများ
တို့သည်၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ ရက္ခန္တ - စောင့်ရှောက်ကြပါစေကုန် သတည်း။

သဗ္ဗေ - သတ္တဝါ အလုံးစုံတို့သည်၊ အတ္တနော - မိမိ၏၊ ပရိဝါရေဟိ - ခြွေရံ
သင်းပင်းတို့နှင့်၊ သဒ္ဓိံ - အတူတကွ၊ သုခိံ - ချမ်းသာခြင်း ရှိကြကုန်သည်၊ ဟောန္တ -
ဖြစ်ကြပါစေကုန် သတည်း။ သဗ္ဗေဟိ - အလုံးစုံကုန်သော၊ ဉာတိဘိံ - အဆွေမျိုး
တို့နှင့်၊ သဟ -အတူတကွ၊ အနိယာ -ကိုယ်ဆင်းရဲမရှိ ကြကုန်သည်၊ အဝေရာ -
ဘေးရန် ကင်းကြကုန်သည်၊ အဗျာပဇ္ဇာ - စိတ်ဆင်းရဲကင်းကြကုန်သည်၊ အသောကံ -
စိုးရိမ်ပူပန်ခြင်း မရှိကြကုန်သည်၊ သုမနာ - နှစ်သက်ရွှင်လန်း စိတ်ချမ်းသာ ကြကုန်
သည်၊ ဟောန္တ - ဖြစ်ကြ ပါစေကုန်သတည်း။

မေတ္တာပို့, အမျှဝေ

ဧတ္တာဝတာ စ အမေဟိ, သဗ္ဗတံ ပုညသမ္ပဒံ၊
သဗ္ဗေ ဒေဝါနမောဒန္တ, သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
ဧတ္တာဝတာ စ အမေဟိ, သဗ္ဗတံ ပုညသမ္ပဒံ၊
သဗ္ဗေ ဘူတာနမောဒန္တ, သဗ္ဗေ ယက္ခာနမောဒန္တ
သဗ္ဗေ ဂန္ဓဗ္ဗ နမောဒန္တ , သဗ္ဗေ ကမ္မဏှံနမောဒန္တ
သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
ဒါနံ ဒဒန္တ သဒ္ဓါယ, သီလံ ရက္ခန္တ သဗ္ဗဒါ၊
ဘာဝနာဘိရတာ ဟောန္တ, ရက္ခန္တ သဗ္ဗဒေဝတာ။

စ - ပတ္တိဒါနစကား မြွက်ကြားလိုက်ပါဦးအံ့။ ဧတ္တာဝတာ - ဤမျှ အတိုင်း အရှည်
ရှိသော တရားအလျဉ် စကားအစဉ်ဖြင့်၊ အမေဟိ - ငါတို့သည်၊ သဗ္ဗတံ - ကောင်းစွာ
ဆည်းပူးအပ်သော၊ ပုညသမ္ပဒံ - ကောင်းမှု၏ ပြည့်စုံခြင်းကို၊ သဗ္ဗေ - အလုံးစုံသော၊
ဒေဝါ - နတ်တို့သည်၊ သဗ္ဗေ ဘူတာ - ခပ်သိမ်းသော ကံ ကိလေ သာကြောင့်
ထင်ရှား ဖြစ်ကြကုန်သော သတ္တဝါတို့သည်၊ သဗ္ဗေ ယက္ခာ - ခပ်သိမ်းသော
ဘီလူးတို့သည်၊ သဗ္ဗေ ဂန္ဓဗ္ဗ - ခပ်သိမ်းသော ဂန္ဓဗ္ဗနတ်တို့သည် ၊ သဗ္ဗေ ကမ္မဏှံ -
ခပ်သိမ်းသော ကုမ္မဏှနတ်တို့သည်၊ သည်၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ - စည်းစိမ်များစွာ

မဟာသမယ (၇) သုတ် ပါဠိ-နိဿယ

ချမ်းသာ အကုန် ပြည့်စုံပြီးမြောက်ခြင်းငှာ၊ အနုမောဒန္တ - သာဓု သာဓု အနုမောဒနာ ပြုကြပါကုန်လော့။

သဒ္ဓါယ - ရတနာသုံးတန် ကံ-ကံ အကျိုး မြတ်နိုးယုံကြည်ကြကုန်၍၊ ဒါနံ - အလှူဒါနကို၊ ဒဒန္တ - လှူကြပါ ကုန်လော့။ သဗ္ဗဒါ - အခါမလပ်၊ သီလံ - သီလကို၊ ရက္ခန္တ - စောင့်ရှောက်ကြပါ ကုန်လော့။ ဘာဝနာဘိရတာ - သမထ ဝိပဿနာ ဘာဝနာ၌ နှစ်ခြိုက်ရွှင်ပျော် မွေ့လျော်ကြကုန်သည်၊ ဟောန္တ - ဖြစ်ကြပါကုန်လော့။ သဗ္ဗ - ခပ်သိမ်းသော၊ ဒေဝတာ - နတ်တို့သည်၊ ရက္ခန္တ - စောင့်ရှောက်ကြပါ ကုန်လော့။

စာညွှန်း -

- မဟာသမယသုတ္တ၊ ဒီဃနိကာယ မဟာဝဂ္ဂပါဠိ၊
- အတ္တဒဏှာသုတ္တ၊ ခုဒ္ဒကနိကာယ သုတ္တနိပါတ်ပါဠိ၊
- မဟာသမယသုတ် ပါဠိနိဿယ-အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံဆရာတော်)
- မဟာစည်ဆရာတော်ဘုရားကြီး ရေးသားတော်မူသော
 - (၁) သမ္မာပရိပ္ပာဇနိယသုတ်တရားတော်
 - (၂) ပုရာဘေဒသုတ်တရားတော်
 - (၃) မဟာသမယသုံးသုတ် တရားတော်
 - (၄) တုဝဋ္ဋကသုတ်တရားတော်